ကုမ္ပဏီအမည် - Myanmar Smelting & Refining Company Limited

လုပ်ငန်း - သံဓာတ် မပါသော သတ္တုများ (စွန့်ပစ် အက်စစ်ခဲ၊ ဘက်ထရီခဲအစအန၊ အလူမီနီယမ်အစအနများ အစရှိ သည်များ)ကို အရည်ကျိုသန့်စင်၍ plastic chips (သို့မဟုတ်) granules များ ထုတ်လုပ်ရောင်းချ ခြင်း

စဉ်	အကြောင်းအရာ	ဆောင်ရွက်သည့်နေ့စွဲ	ပြန်ကြားချက်ရရှိသည့် နေ့စွဲ	မှတ်ချက်
၁	အဆိုပြုလွှာလက်ခံရရှိခြင်း	၂၇-၂-၂၀၁၅		
၂	**သဘောထားမှတ်ချက်တောင်းခံခြင်း**			
	(က) စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံ ရေးဦးစီးဌာန	၂၅-၃-၂၀၁၅	၆-၄-၂၀၁၅	
	(ခ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့	၂၅-၃-၂၀၁၅	၁၀-၄-၂၀၁၅	
	(ဂ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန	၂၅-၃-၂၀၁၅	၇-၄-၂၀၁၅	
	(ဃ)စက်မှုဝန်ကြီးဌာန	၂၅-၃-၂၀၁၅	၂၈-၄-၂၀၁၅	
	(င) သတ္တုတွင်းဝန်ကြီးဌာန	၂၅-၃-၂၀၁၅	၃-၄-၂၀၁၅	
	(စ) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း	၂၅-၃-၂၀၁၅	၈-၄-၂၀၁၅	
၃	အဆိုပြုချက်စိစစ်ရေးအဖွဲ့အစည်းအဝေး (၁၀/၂၀၁၅) သို့ တင်ပြခြင်း	၉-၃-၂၀၁၅		
၄	အဆိုပြုချက်လက်ခံကြောင်း အကြောင်းကြားခြင်း	၉-၃-၂၀၁၅		
၅	ကုမ္ပဏီမှ လိုအပ်ချက်များ ပြန်လည်ပြင်ဆင်၍ အဆိုပြုလွှာ (၉)စုံ ပေးပို့ခြင်း		၂၉-၄-၂၀၁၅	
	စုစုပေါင်းကြာမြင့်ရက် ၆၃ ရက်			

အကြောင်းအရာ။ ရခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Myanmar Smelting & Refining Company Limited မှ သံဓာတ် မပါသော သတ္တုများ (စွန့်ပစ် အက်စစ်ခဲ၊ ဘက်ထရီခဲ အစအန၊ အလူမီနီယမ်အစအနများ အစရှိသည်များ)ကို အရည်ကျို သန့်စင်၍ plastic chips (သို့မဟုတ်) granules များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ

၁။	ကုမ္ပဏီအမည်/ ကမကထပြုသူ	- Myanmar Smelting & Refining Company Limited Mr. Zahir Wahab (Indian)
	အဖွဲ့အစည်းပုံသဏ္ဍာန်	- ရခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု - Chaze Industrial Co., Ltd. (ထိုင်း) ၅၀% - Newmann Engineering Pvt. Ltd. (အိန္ဒိယ) ၅၀%
	လုပ်ငန်းအမျိုးအစား	- သံဓာတ်မပါသောသတ္တုများ (စွန့်ပစ် အက်စစ်ခဲ၊ ဘက်ထရီခဲအစအန၊ အလူမီနီယမ်အစအနများ အစရှိသည်များ)ကို အရည်ကျို သန့်စင်၍ plastic chips (သို့မဟုတ်) granules များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း
၂။	တည်နေရာ	- မြေကွက်အမှတ်-၂၀၀၊ မြောင်းတကာသံမဏိစက်မှုဇုန်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
	မြေပိုင်ရှင်	- ဦးအောင်လင်း
	မြေအကျယ်အဝန်း	- ၂.၃၈၃ ဧက (၉၆၄၃.၆၇ စတုရန်းမီတာ)
	အဆောက်အဦအကျယ်အဝန်း	သတ္တုအရည်ကျိုစက်ရုံ (၁၀၀' x ၈၅') ရုံးအဆောက်အဦ (၆၀' x ၄၀') ဝန်ထမ်းစားသောက်ဆိုင် (၆၀'x၄၀')
	မြေငှားရမ်းကာလ	- ကနဦး ၁၀ နှစ် (နောက်ထပ် ၁၀ နှစ် ၁ ကြိမ်နှင့် ၅ နှစ် ၁ကြိမ်သက်တမ်းတိုး)
၃။	နှစ်စဉ်မြေနှင့်အဆောက်အဦ ငှားရမ်းခ	- US $ ၄၈၂,၁၈၀ - ၁ နှစ် တစ်စတုရန်းမီတာလျှင် US$ ၅.၀၀ နှုန်း
၄။	လုပ်ငန်းသက်တမ်း	- ၂၅ နှစ်
	တည်ဆောက်ရေးကာလ	- ၁ နှစ်
၅။	စုစုပေါင်းရင်းနှီးမြှုပ်နှံမှု	- US$ ၂.၅၆၃ သန်း
	ထည့်ဝင်သည့်အမျိုးအစား	
	ငွေသား	၀.၁၅၀
	စက်နှင့် စက်ပစ္စည်း (ပြည်ပဝယ်)	၁.၁၄၈
	စက်ရုံသုံးပစ္စည်း (ပြည်ပဝယ်)	၀.၀၆၅
	မြေငှားရမ်းခ	၀.၄၈၂
	အဆောက်အဦတန်ဖိုး	၀.၇၁၈
	စုစုပေါင်း	၂.၅၆၃

၆။	ဝန်ထမ်းအင်အား(ပထမနှစ်) ပြည်တွင်း ပြည်ပ	- ၈၉ ဦး - ၈၁ ဦး (ပြည်တွင်းဝန်ထမ်းတစ်ဦး၏အနိမ့်ဆုံးလစာ US$ ၁၅၀ နှင့် အမြင့်ဆုံး လစာ US$ ၇၀၀) - ၈ ဦး (ပြည်ပဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလစာ US$ ၁,၂၀၀နှင့် အမြင့်ဆုံး လစာ US$ ၂,၅၀၀)
၇။	ရောင်းချမည့်စနစ်	- ပြည်ပသို့ ၁၀၀% တင်ပို့ရောင်းချမည်ဖြစ်ပါသည်။
၈။	ကုမ္ပဏီ၏ ဝင်ငွေ (ဆဋ္ဌမနှစ်) ကုမ္ပဏီ၏ အသုံးစရိတ် (ဆဋ္ဌမနှစ်) ကုမ္ပဏီ၏ အသားတင်အမြတ် (ဆဋ္ဌမနှစ်)	- US $ ၂၆.၃၃၀ သန်း - US $ ၂၄.၂၄၁ သန်း US $ ၂.၀၈၉ သန်း
၉။	နိုင်ငံတော်မှရရှိမည့်အကျိုးအမြတ် (ဆဋ္ဌမနှစ်) ဝင်ငွေခွန် အရင်းကြေကာလ အရင်းအနှီးအပေါ်အကျိုးအမြတ်ပြန်ပေါ်နှုန်း (IRR)	 - US $ ၀.၆၉၆ သန်း - ၅ နှစ်နှင့် ၁၁ လ - ၂၇%
၁၀။	လျှပ်စစ်ဓါတ်အားသုံးစွဲမှု (ပထမနှစ်)	- ၇၂၀,၀၀၀ kWh
၁၁။	CSR (၂%)	- ရပ်ရွာအကျိုးပြုအစီအစဉ် (Corporate Social Responsibility) အဖြစ် နှစ်စဉ်ရရှိသော အမြတ်ငွေမှ ၂% ကို သုံးစွဲမည် ဖြစ်ကြောင်း တင်ပြ ထားပါသည်။
၁၂။	မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်	- မီးဘေးအန္တရာယ် ကာကွယ်ရေး အတွက် မီးသတ်အချက်ပေးစနစ်နှင့် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိ မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအား မီးငြိမ်းသတ်ရေးနှင့် မီးသတ်ဆေးဘူးသုံးစွဲ နည်းများအား လေ့ကျင့်သင်ကြား ပေးမည်ဖြစ်ကြောင်း၊ မီးသတ်ဆေးဘူးများနှင့် လျှပ်စစ် ဝါယာကြိုးများအား တစ်ပတ်လျှင် တစ်ကြိမ် စစ်ဆေး မည်ဖြစ်ကြောင်း၊ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ရုံးတွင်းတွင် သန့်ရှင်းရေးများအား စနစ်တကျ ပြုလုပ်မည် ဖြစ်ကြောင်း၊ လုံခြုံရေး ကင်မရာများ တပ်ဆင် ထားရှိမည် ဖြစ်ကြောင်း၊ ဆေးလိပ်သောက် ဧရိယာ အတွင်းတွင်သာ ဆေးလိပ်သောက်ရန်ညွှန်ကြားထားမည်ဖြစ်ကြောင်း တင်ပြထားပါသည်။
၁၃။	အခြား	- Myanmar Smelting & Refining Company Limited ၏ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း မူကြမ်း၊ ဒါရိုက်တာ စာရင်း၊ နိုင်ငံကူး လက်မှတ် မိတ္တူများကို တင်ပြထားပါသည်။ - မြေအထောက်အထားအဖြစ် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ ထုတ်ပေးထားသည့်မြေပိုင်ရှင် ဦးအောင်လင်း ပိုင်ဆိုင်သည့် အထောက်အထားနှင့် မြေပုံမိတ္တူများအား တင်ပြထား ပါသည်။ - မြေပိုင်ရှင် ဦးအောင်လင်း နှင့် Myanmar Smelting & Refining Company Limited တို့ ချုပ်ဆိုမည့် မြေငှားစာချုပ် မူကြမ်းအား ပူးတွဲတင်ပြထားပါသည်။

- Newmann Engineering Pvt. Ltd.၏ ငွေရေးကြေးရေး အထောက်အထားအဖြစ် Kotak Mahindra bank (India) တွင် ၁၉-၂-၂၀၁၅ရက်စွဲဖြင့် INR ၁,၈၅၀,၂၂၅.၁၃ (US$ ၂၉,၆၀၃,၆၀၂) ရှိကြောင်း နှင့် Chaze Industrial Co.,Ltd.သည် TMB Bank Public Company Limited တွင် ၂၀-၂-၂၀၁၅ နေ့စွဲဖြင့် ထောက်ခံစာအား တင်ပြထားပါသည်။
- Newmann Engineering Pvt. Ltd. မှ ၅၀% နှင့် Chaze Industrial Co., Ltd. မှ ၅၀% စီ ထည့်ဝင်၍ ဆောင်ရွက်ရန် ၂၃-၂-၂၀၁၅ ရက်စွဲဖြင့် ဒါရိုက်တာအဖွဲ့အစည်းအဝေး မှတ်တမ်းအား တင်ပြထားပါသည်။
- Chaze Industrial Co., Ltd.၏ ကုမ္ပဏီမှတ်ပုံတင်၊ ၎င်းကုမ္ပဏီ၏ ရှယ်ယာရှင် အမည်များ၊ Newmann Engineering Pvt. Ltd. ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ ၃-၁-၁၉၉၅၊ ဒါရိုက်တာ အစီရင်ခံစာ ၃၁-၃-၂၀၁၄ နှင့် စာရင်းစစ်အစီရင်ခံစာ ၃၁-၃-၂၀၁၄ တို့အား တင်ပြထားပါသည်။
- ထုတ်လုပ်မည့်ပစ္စည်း၏နမူနာဓာတ်ပုံများ၊ ထုတ်လုပ်ပုံနည်းစဉ် အဆင့်ဆင့်၊ ကုန်ကြမ်းရယူမည့် အစီအစဉ်များ၊ အသုံးပြုမည့်စက်ပစ္စည်းဓာတ်ပုံများ၊ အဆောက်အဦဓာတ်ပုံများအား တင်ပြထားပါသည်။
- Chaze Industrial Co., Ltd. သည် ထိုင်းနိုင်ငံ Board of Investment တွင် လုပ်ငန်းဆောင်ရွက်ရန်အတွက် ရရှိထားသည့် Promotion Certificate နှင့် ဆောင်ရွက်နေသည့် ဥရောပစံနှုန်းများကိုလည်း ဖော်ပြထားပါသည်။
- အဆိုပါလုပ်ငန်းသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၄၉/၂၀၁၄ ဖြင့် ထုတ်ပြန်ထားသည့် စီးပွားရေးလုပ်ငန်း အမျိုး အစား များတွင် ခွင့်မပြုသည့် လုပ်ငန်း၊ ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်ရမည့်လုပ်ငန်း၊ ကန့်သတ်ချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက် ရမည့်လုပ်ငန်းစာရင်းတို့တွင် မပါဝင်သဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုနိုင်သော လုပ်ငန်းအမျိုးအစား ဖြစ်ပါသည်။
- လုပ်ငန်းခွင် သာယာရေးအတွက် ဆောင်ရွက် ထားရှိမှု၊ မီးဘေးကာကွယ်ရေးအစီအစဉ်အတွက်ဆောင်ရွက်ထားရှိမှုများ ဝန်ခံကတိပြုစာနှင့်ဝန်ထမ်းလစာကျပ် သိန်း ၂၀ ထက်ကျော်လွန်ပါက ဝင်ငွေခွန်ထမ်းဆောင်မည် ဖြစ်ကြောင်း ဝန်ခံကတိပြုစာတို့ကို တင်ပြထားပါသည်။
- နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေပါ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ခံစားခွင့်ပြုရန်လျှောက်ထားလာပါသည်။

ကုမ္ပဏီအမည်	-	Myanmar Smelting & Refining Company Limited
အဖွဲ့အစည်းပုံသဏ္ဍာန်	-	ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းအမျိုးအစား	-	သံဓာတ်မပါသော သတ္တုများ (စွန့်ပစ် အက်စစ်ခဲ၊ ဘက်ထရီခဲအစအန၊ အလူမီနီယမ် အစအနများ အစရှိသည်များ)ကို အရည်ကျိုသန့်စင်၍ plastic chips (သို့မဟုတ်) granules များကို ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း
တည်နေရာ	-	မြေကွက်အမှတ်-၂၀၀၊ မြောင်းတကာသံမဏိစက်မှုဇုန်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
စုစုပေါင်းရင်းနှီးမြှုပ်နှံမှု	-	US $ ၂.၅၆၃ သန်း
ရောင်းချမည့်စနစ်	-	၁၀၀% ပြည်ပသို့ တင်ပို့ရောင်းချမည်ဖြစ်ပါသည်။
လုပ်ငန်းသက်တမ်း	-	ကနဦး ၁၀ နှစ်(နောက်ထပ်၁၀နှစ်တစ်ကြိမ်နှင့် ၅နှစ်တစ်ကြိမ်သက်တမ်းတိုး)
အရင်းကြေကာလ	-	၅ နှစ်နှင့် ၁၁ လ
IRR	-	၂၇%

အထက်ပါလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ Cost & Benefit ကို အောက်ပါဇယားဖြင့် ပြုစုတင်ပြအပ်ပါသည်-

စဉ်	အကြောင်းအရာ	Cost	Benefit
၁	နိုင်ငံ့ဝန်ထမ်း၏လစာ	ကျပ် ၁.၅၄၈ သန်း (တစ်နှစ်)	
၂	ကုမ္ပဏီမှတ်ပုံတင်ကြေး	-	ကျပ် ၁.၁၆၅ သန်း
၃	သွင်းကုန်အခွန်ကင်းလွတ်ခွင့်	ကျပ် ၁၁၄.၈၀၀ သန်း	
၄	ဝင်ငွေခွန်	ကျပ် ၁၄၁၅.၀၀၀ သန်း	ကျပ် ၂၄၅.၀၀၀ သန်း
၅	ရေ၊ လျှပ်စစ်မီးသုံးစွဲခ	-	ကျပ် ၄၆၆၀.၀၀၀ သန်း
၆	လုပ်ခလစာအပေါ်ဝင်ငွေခွန်		တစ်နှစ် ဝင်ငွေ ကျပ် သိန်း (၂၀) ကျော်ပါက အခွန်ပေးရမည့် ဝန်ထမ်း (၁၄၀) ဦး
၇	CSR (၂%)		ကျပ် ၄၉၅.၀၀၀ သန်း
၈	အလုပ်အကိုင်အခွင့်အလမ်း		ပြည်တွင်း ၁၃၂ ဦး ပြည်ပ ၈ ဦး ပြည်တွင်းလုပ်သား (၁၃၂) ဦး အလုပ်အကိုင် ရရှိမည် ဖြစ်၍ ဒေသ အလုပ်အကိုင် အခွင့် အလမ်းနှင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူ ပြုစေပါသည်။ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုစေနိုင်ပါသည်။
		ကျပ် ၁၅၃၁.၃၄၈ သန်း	ကျပ် ၅၄၀၁.၁၆၅ သန်း
		၁ : ၄	

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

စာအမှတ်၊ ရက-၃/န-၁၁၇၇/၂၀၁၅ (၆၀၄)
ရက်စွဲ ၊ ၂၀၁၅ ခုနှစ် မေလ ၆ ရက်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့
တင်ပြမည့်အမှာစာ

အကြောင်းအရာ။ **ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Myanmar Smelting & Refining Company Limited မှ သံဓာတ်မပါသောသတ္တုများ (စွန့်ပစ် အက်စစ်ခဲ၊ ဘက်ထရီခဲ အစအန၊ အလူမီနီယမ် အစအနများ အစရှိသည် များ)ကို အရည်ကျို သန့်စင်၍ plastic chips (သို့မဟုတ်) granules များကို ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ခွင့် ပြုပါရန် တင်ပြလာခြင်းကိစ္စ**

၁။ ထိုင်းနိုင်ငံ Chaze Industrial Co., Ltd. မှ အစုရှယ်ယာ ၅၀% နှင့် အိန္ဒိယနိုင်ငံ Newmann Engineering Pvt. Ltd မှ အစုရှယ်ယာ ၅၀% ထည့်ဝင်၍ ရာခိုင်နှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့်မြန်မာနိုင်ငံတွင် Myanmar Smelting & Refining Company Limited တည်ထောင်ကာ မြေကွက်အမှတ် -၂၀၀၊ မြောင်းတကာသံမဏိစက်မှုဇုန်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြေဧရိယာ၂.၃၈၃ဧက(၉၆၄၃.၆၇စတုရန်းမီတာ)ကို ငှားရမ်း၍ သံဓာတ်မပါသော သတ္တုများ (စွန့်ပစ် အက်စစ်ခဲ၊ ဘက်ထရီခဲအစအန၊ အလူမီနီယမ်အစအနများ အစရှိသည်များ)ကို အရည်ကျိုသန့်စင်၍ plastic chips (သို့မဟုတ်) granules များကို ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရဆောင်ရွက်ခွင့်ပြုပါရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုတင်ပြလာပါသည်။

၂။ အဆိုပြုချက်နှင့်အတူ မြေပိုင်ရှင် ဦးအောင်လင်းနှင့် Myanmar Smelting & Refining Company Limitedတို့ချုပ်ဆိုမည့် မြေငှားစာချုပ်မူကြမ်း ၊ မြေပိုင်ဆိုင်မှုအထောက်အထားများ၊ အဆောက်အဦ ဓာတ်ပုံများ၊ ထုတ်လုပ်မည့်ပစ္စည်း၏နမူနာဓာတ်ပုံများ၊ ထုတ်လုပ်ပုံ နည်းစဉ် အဆင့်ဆင့်၊ ကုန်ကြမ်း ရယူမည့် အစီအစဉ်များ၊ အသုံးပြုမည့်စက်ပစ္စည်းဓာတ်ပုံများ၊ Chaze Industrial Co., Ltd. သည် ထိုင်းနိုင်ငံ Board of Investment မှ လုပ်ငန်းဆောင်ရွက်ရန်အတွက် ရရှိထားသည့် Promotion Certificate နှင့် ထိုင်းနိုင်ငံတွင် ဆောင်ရွက်နေသည့် ဥရောပစံနှုန်းများ၊ မြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်မည့် ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းတို့ကို ပူးတွဲ တင်ပြထားပါသည်။

၃။ မြေငှားသက်တမ်းမှာ ကနဦး ၁၀ နှစ်နှင့် သက်တမ်းတိုး ၁၀ နှစ် တစ်ကြိမ်နှင့် နောက်ထပ် ၅ နှစ်တစ်ကြိမ် ဖြစ်ပါသည်။ လုပ်ငန်း ဆောင်ရွက်မည့် မြေဧရိယာမှာ ၂.၃၈၃ ဧက (၉၆၄၃.၆၆ စတုရန်း

မီတာ) ဖြစ်ပြီး သတ္တုအရည်ကျိုစက်ရုံ ၁ လုံး၊ ရုံးအဆောက်အဦ ၁လုံးနှင့် ဝန်ထမ်းစားသောက်ဆိုင် ၁ လုံး ပါရှိပါသည်။ မြေနှင့် အဆောက်အဦ ငှားရမ်းခမှာ တစ်နှစ်လျှင် US$ ၄၈၂,၁၈၀ ဖြစ်ပြီး တစ်နှစ် ၁ စတုရန်း မီတာလျှင် US$ ၅.၀၀ နှုန်း ဖြစ်ပါသည်။

၄။ လုပ်ငန်းစီမံကိန်းကာလမှာ ၂၅ နှစ်ဖြစ်ပြီး တည်ဆောက်ရေး ကာလမှာ ၁ နှစ် ကြာမြင့်မည် ဖြစ်ကြောင်း တင်ပြထားပါသည်။

၅။ လုပ်ငန်း၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂.၅၆၃ သန်း ဖြစ်ပါ သည်။ အဆိုပြုလုပ်ငန်းမှ ထည့်ဝင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

	US$ (သန်း)
ငွေသား	၀.၁၅၀
စက်နှင့် စက်ပစ္စည်း (ပြည်ပဝယ်)	၁.၁၄၈
စက်ရုံသုံးပစ္စည်း (ပြည်ပဝယ်)	၀.၀၆၅
မြေငှားရမ်းခ	၀.၄၈၂
အဆောက်အဦတန်ဖိုး	၀.၇၁၈
စုစုပေါင်း	**၂.၅၆၃**

၆။ လုပ်ငန်းဆောင်ရွက်ရန်အတွက် ပထမနှစ်တွင် ပြည်တွင်းမှ ဝန်ထမ်း ၈၁ ဦးနှင့် ပြည်ပမှ ဝန်ထမ်း ၈ ဦး စုစုပေါင်း ၈၉ ဦး ခန့်ထားမည် ဖြစ်ပါသည်။ ပြည်တွင်း အနိမ့်ဆုံး ဝန်ထမ်း တစ်ဦး လစာ US$ ၁၅၀ နှင့် အမြင့်ဆုံးလစာ US$ ၇၀၀ ဖြစ်ပါသည်။ ပြည်ပ အနိမ့်ဆုံး ဝန်ထမ်း တစ်ဦး လစာ US$ ၁,၂၀၀ နှင့် အမြင့်ဆုံးလစာ US$ ၂,၅၀၀ ဖြစ်ပါသည်။

၇။ လုပ်ငန်းမှ ထွက်ရှိသော ကုန်ချောပစ္စည်းများကို ပြည်ပသို့ ၁၀၀% တင်ပို့မည်ဖြစ်ပါ သည်။ ပုံမှန်နှစ် (၆နှစ်မြောက်)၏ ထုတ်လုပ်မှု အရေအတွက်နှင့် ရောင်းဈေးနှုန်းများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

အမျိုးအမည်	**ထုတ်လုပ်မှု အရေအတွက် (MT)**	**ရောင်းဈေးနှုန်း (MT/US$)**
သန့်စင်ပြီးခဲသတ္တု	၁၁,၀၀၀	၂,၃၀၀
plastic chips (or) granules	၁,၁၄၄	၉၀၀

၈။ ဤလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် ပုံမှန်နှစ် (၆ နှစ်မြောက်) တွင် ရရှိမည့် ကုမ္ပဏီ၏ ဝင်ငွေနှင့် အသုံးစရိတ် ခန့်မှန်းခြေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

		US$ (သန်း)
(က)	ဝင်ငွေ	၂၆.၃၃၀
(ခ)	အသုံးစရိတ်	၂၄.၂၄၁
(ဂ)	အသားတင်အမြတ်	၂.၀၈၉

၉။ ဤလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှ ပုံမှန်နှစ်တွင် ရရှိမည့် အကျိုးအမြတ် ခန့်မှန်းခြေ မှာ ဝင်ငွေခွန် US $ ၀.၆၉၆ သန်း ဖြစ်ပါသည်။ လုပ်ငန်း၏ အရင်းကြေကာလမှာ ၅ နှစ်နှင့် ၁၁ လ ဖြစ်ပြီး အရင်းအနှီးပေါ် အကျိုးအမြတ် ပြန်ပေါ်နှုန်း (IRR) မှာ ၂၇% ဖြစ်ပါသည်။ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် တွက်ချက် ဖော်ပြထားပါသည်။

၁၀။ အဆိုပြုလုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများမှ အောက်ပါအတိုင်း သဘောထားမှတ်ချက် ပြန်ကြားထားပါသည်-

(က) **ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ** ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်နေရာသည် နောင်ပြုလုပ်မည့် (သို့မဟုတ်) လက်ရှိမြို့ပြစီမံကိန်းကို ထိခိုက်နိုင်ခြင်းမရှိပါကြောင်း၊ အဆိုပြုလုပ်ငန်း လုပ်ကိုင်ပါက ပြည်တွင်းလုပ်သား ၁၃၂ ဦး အလုပ်အကိုင်ရရှိမည်ဖြစ်သောကြောင့် မြို့နယ်ဒေသ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေပါကြောင်း၊ အဆိုပြုလုပ်ငန်း လုပ်ကိုင်ခြင်းအပေါ် ဒေသခံများက လူမှုရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့အရ လက်ခံနိုင်ခြင်းရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက် နိုင်သည့် မြေနေရာဖြစ်ပြီး အဆိုပြုလုပ်ငန်းလုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှု မရှိစေရန် စီမံဆောင်ရွက်မည်ဟု တင်ပြထားကြောင်း၊ (၈-၄-၂၀၁၅) ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁၈/၂၀၁၅) ဆုံးဖြတ်ချက် အပိုဒ် (၁၆) အရ Myanmar Smelting & Refining Company Limited ၏ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းသစ် ဆောင်ရွက်မှုအား ခွင့်ပြုသင့်ပါကြောင်း သဘောထားမှတ်ချက်ပြန်ကြား လာပါသည်။ **နောက်ဆက်တွဲ (က)**

(ခ) **ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန** မှ အဆိုပြုလုပ်ငန်းဆောင်ရွက်ခွင့်ပြုရန်ကိစ္စနှင့်ပတ်သက်၍အောက်ဖော်ပြပါအချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်းသဘောထားမှတ်ချက်ပြန်ကြား ထားပါသည်-

(၁) အဆိုပြုလွှာပါလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကျန်းမာရေးထိခိုက်ပျက်စီးမှုများကို ရှောင်ရှားနိုင်ရန်အတွက် စီမံကိန်းဆိုင်ရာအချက်အလက်များ ပြည့်စုံစွာဖော်ပြပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် နည်းပညာများ၊ စက်ပစ္စည်းကိရိယာများ၊ နည်းလမ်းနှင့် အစီအမံများထည့်သွင်းဆောင်ရွက်ရန်နှင့် အဆိုပြုလွှာတွင် ဖော်ပြပါရှိသည့် လူမှုရေးဆိုင်ရာတာဝန်ခံမှု(CSR)အားအမြတ်ငွေ၏ ၂% ကို အသုံးပြုရန် အပါအဝင်ကတိကဝတ်များအားလုပ်ငန်းစီမံချက်ပါအတိုင်းလိုက်နာဆောင်ရွက်ရန်။

(၂) အဆိုပြုစီမံကိန်းလုပ်ငန်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု မရှိစေရေးနှင့် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု အနည်းဆုံးဖြစ်စေရေးတို့အတွက်

ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (Environmental Impact Assessment - EIA) ဆောင်ရွက်ရန်။

(၃) အထက်ပါ လေ့လာဆန်းစစ်မှုရလဒ်များကို အခြေခံ၍ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုအနည်းဆုံး ဖြစ်စေသည့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်၊ စွန့်ပစ်ပစ္စည်း/ စွန့်ပစ်အရည်/ အခိုးအငွေ့ စီမံခန့်ခွဲမှုအစီအစဉ်၊ စောင့်ကြည့်လေ့လာမည့် အစီအစဉ်၊ ပတ်ဝန်းကျင် ထိခိုက်မှုလျော့ပါးရေး ဆောင်ရွက်မည့် လုပ်ငန်းများအတွက် သုံးစွဲမည့် ရန်ပုံငွေ စသည်တို့ပါဝင်သည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan - EMP) ရေးဆွဲတင်ပြ၍ စီမံချက်ပါအတိုင်း အကောင်အထည် ဖော် ဆောင်ရွက်ရန်။

(၄) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ ထုတ်ပြန်ထားသော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ရန်။ **ကုမ္ပဏီမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်နှင့် အညီ လိုက်နာဆောင်ရွက် မည်ဖြစ်ကြောင်း ဝန်ခံကတိပြုချက်အား တင်ပြထားပါသည်။ နောက်ဆက်တွဲ (ခ)**

(ဂ) **စက်မှုဝန်ကြီးဌာနမှ** လျှပ်စစ်သွယ်တန်း အသုံးပြုမှုများကို လျှပ်စစ်ဥပဒေနှင့်အညီ အသုံးမပြုမီ စစ်ဆေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိက စက်မှုလုပ်ငန်း ဥပဒေနှင့်အညီ စက်မှုမှတ်ပုံတင် လျှောက်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဓာတုပစ္စည်း သုံးစွဲထုတ်လုပ်သည့် လုပ်ငန်းဖြစ်၍ ကုန်ကြမ်းကုန်ချော သိုလှောင် ထားရှိသည့် စနစ်များအားလုံးကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့် အညီ ကြိုတင်စီမံဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ ကုန်ကြမ်းလိုအပ်ချက်နှင့် ကုန်ချော ထုတ်လုပ်မှုစံနှုန်းသတ်မှတ်ချက်များမပါရှိသဖြင့်အချိုးအစားညီညွတ်မှုရှိ-မရှိ တွက်ချက်နိုင်ခြင်းမရှိကြောင်းသဘောထားမှတ်ချက်ပြန်ကြားလာပါသည်။ **လမ်းညွှန်ချက်နှင့် အညီ ကုမ္ပဏီမှ ပြင်ဆင်တင်ပြခြင်းကို စက်မှုဝန်ကြီးဌာန မှ စိစစ်လက်ခံပြီး ဖြစ်ပါသည်။**

နောက်ဆက်တွဲ (ဂ)

(ဃ) **သတ္တုတွင်းဝန်ကြီးဌာနမှ** ပြည်တွင်းမှထွက်ရှိသော မူရင်းဓာတ်သတ္တုများကို ထုတ်လုပ်ဆောင်ရွက်သောလုပ်ငန်းမဟုတ်သဖြင့်သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့်သဘောထားမှတ်ချက်ပေးရန်မရှိပါကြောင်းသဘောထားမှတ်ချက်ပြန်ကြားလာပါသည်။

နောက်ဆက်တွဲ (ဃ)

(င) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရန်နှင့် စံချိန်စံညွှန်းမီတည်ဆောက်ရေးပစ္စည်းများအသုံးပြု၍တည်ဆောက်ပါက ကန့်ကွက်ရန်မရှိပါကြောင်း၊ အဓိကဆောက်လုပ်ရေး ပစ္စည်းများ ဖြစ်သော

ဘိလပ်မြေကိုပြည်ပမှတင်သွင်းခြင်းမပြုဘဲပြည်တွင်းမှသာဝယ်ယူ၍ဆောက်လုပ်မည်ဖြစ်ကြောင်း၊ အဆောက်အဦပိုင်းတွင် ပြည်ပမှ သံချောင်းလုံးရှယ်စုံ ၄၈ တန်နှင့် သံနှင့် သံထည်ပစ္စည်း ၁၂၂.၀၅ တန်အား တင်သွင်းခြင်းကို ထောက်ခံတင်ပြ ပါကြောင်း၊ Pollution Control လုပ်ရန်အတွက် Chimney သို့အဝင်တွင် Analysis of exhaust fumes အတွက် Monitor ပြုလုပ်ရန်နှင့် Chimney ကို မြင့်နိုင်သလောက် မြှင့်ထားရမည်ဖြစ်ပါကြောင်း၊ ISO 9001:2008, OSHAS 18001: 2007, ISO 1400:2004 Standard နှင့် ကိုက်ညီစွာ ဆောင်ရွက်ထားရှိမှု အတွက် Certificate ရယူထားရန် လိုအပ်ပါကြောင်း၊ De Sulphurisation အတွက် Process Chart ပေးပို့ထား သော်လည်း လက်တွေ့ဆောင်ရွက်ရာတွင် Acid များ ၁၀၀% Neturalized ဖြစ်ရန်လိုအပ်ပါကြောင်း သဘောထားမှတ်ချက် ပြန်ကြားထားပါသည်။ **ကုမ္ပဏီမှ သဘောထားမှတ်ချက်နှင့် အညီ လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း တင်ပြ လာပါသည်။** **နောက်ဆက်တွဲ (ခ)**

၁၁။ ငွေရေးကြေးရေး အထောက်အထားအဖြစ် Newmann Engineering Pvt. Ltd. သည် Kotak Mahindra bank (India) တွင် ၁၉-၂-၂၀၁၅ ရက်စွဲဖြင့် INR ၁,၈၅၀,၂၂၅.၁၃(US$ ၂၉,၆၀၃.၆၀၂) ရှိကြောင်း နှင့် Chaze Industrial Co., Ltd.သည် TMB Bank Public Company Limited တွင် ၂၀-၂-၂၀၁၅ နေ့ရှိ ဘဏ်အထောက်အထားများအား တင်ပြထားပါသည်။

၁၂။ မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်စီမံချက်၊ မီးသတ်အချက်ပေးစနစ်နှင့် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိ မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအား မီးငြိမ်းသတ်ရေးနှင့် မီးသတ်ဆေးဘူးသုံးစွဲ နည်းများအား လေ့ကျင့် သင်ကြား ပေးမည်ဖြစ်ကြောင်း၊ မီးသတ် ဆေးဘူးများနှင့် လျှပ်စစ်ဝါယာကြိုးများအား တစ်ပတ်လျှင် တစ်ကြိမ် စစ်ဆေး မည်ဖြစ်ကြောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး အတွက် ရုံးတွင်းတွင် သန့်ရှင်းရေးများအား စနစ်တကျ ပြုလုပ်မည် ဖြစ်ကြောင်း၊ လုံခြုံရေး ကင်မရာများ တပ်ဆင်ထားရှိမည် ဖြစ်ကြောင်း၊ ဆေးလိပ်သောက် ဧရိယာ အတွင်းတွင်သာ ဆေးလိပ်သောက်ရန် ညွှန်ကြားထားမည်ဖြစ်ကြောင်း တင်ပြထားပါသည်။

၁၃။ Myanmar Smelting & Refining Company Limited မှ စက်ရုံ ဝန်ထမ်းများ သက်သာချောင်ချိရေး၊လုပ်ငန်းခွင်သာယာရေးစီစဉ်ထားရှိမှုများ၊လစာခွန်ပေးဆောင်မည်ဖြစ်ကြောင်း နှင့် ပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာ လုပ်ငန်းများအတွက် နှစ်စဉ် အသားတင် အမြတ်ငွေ၏ ၂% ကို အသုံးပြုခြင်း ပါရှိသည့် Corporate Social Responsibility Plan တို့ကို တင်ပြထားပါသည်။

၁၄။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပါ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ခံစားခွင့် ပြုပါရန် တင်ပြထားပါသည်။

၁၅။ အဆိုပါလုပ်ငန်းသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၄၉/၂၀၁၇ ဖြင့် ထုတ်ပြန်ထားသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများတွင် ခွင့်မပြုသည့်လုပ်ငန်း၊ ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်ရမည့် လုပ်ငန်း၊ ကန့်သတ်ချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစာရင်းတို့တွင်မပါဝင်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုနိုင်သော လုပ်ငန်းအမျိုးအစား ဖြစ်ပါသည်။

၁၆။ အဆိုပြုချက် စိစစ်ရေးအဖွဲ့၏ ၁၀/၂၀၁၅ (၉-၃-၂၀၁၅) အစည်းအဝေးသို့ တင်ပြခဲ့ပါသည်။

စိစစ်တင်ပြချက်

၁၇။ အောက်ပါအတိုင်း စိစစ်တင်ပြအပ်ပါသည်-

(က) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ပုဂ္ဂလိကမြေတွင် ငှားရမ်းဆောင်ရွက်ခွင့် ပြုရန်ကိစ္စကိုပြည်ထောင်စုအစိုးရအဖွဲ့မှ သဘောတူခွင့်ပြုပြီးမှသာ ကော်မရှင် ခွင့်ပြုမိန့် ထုတ်ပေးမည် ဖြစ်ပါသည်။

(ခ) စွန့်ပစ် အကော်စစ်ခဲ၊ ဘက်ထရီခဲအစအန၊ အလူမီနီယမ်အစအနများ အစရှိသည်များကို ပြည်တွင်းမှ ဝယ်ယူ၍ အရည်ကျို သန့်စင်စေ၍ plastic chips (သို့မဟုတ်) granules များကို ထုတ်လုပ်၍ ပြည်ပသို့ ၁၀၀% တင်ပို့ ရောင်းချမည် ဖြစ်ပါသည်။

ဆုံးဖြတ်ရန်အချက်

၁၈။ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Myanmar Smelting & Refining Company Limited မှ မြေကွက်အမှတ် ၂၀၀၊မြောင်းတကာ သံမဏိစက်မှုဇုန်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြေဧရိယာ၂.၃၈၃၈ဧက (၉၆၄၃.၆၇စတုရန်းမီတာ) ကို ငှားရမ်း၍ သံဓာတ်မပါသော သတ္တုများ (စွန့်ပစ် အကော်စစ်ခဲ၊ ဘက်ထရီခဲအစအန၊ အလူမီနီယမ်အစအနများ အစရှိသည်များ) ကို အရည်ကျိုသန့်စင်၍ plastic chips (သို့မဟုတ်) granules များကို ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအား ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ခွင့်ပြုမိန့် ထုတ်ပေးရန် သဘောတူ-မတူ။

ဥက္ကဋ္ဌ (ကိုယ်စား)
(အောင်နိုင်ဦး၊ အတွင်းရေးမှူး)

မိတ္တူကို

ရုံးလက်ခံ

ကုမ္ပဏီဒါရိုက်တာနှင့် အစုရှယ်ယာရှင်များ၏ နေရပ်လိပ်စာစာရင်း

စဉ်	ကုမ္ပဏီအမည်	ဒါရိုက်တာ/အစုရှင်များ၏အမည်	ဒါရိုက်တာ/အစုရှင်များ၏ ဆက်သွယ်ရန်လိပ်စာ
၁။	Myanmar Smelting & Refining Company Limited	Chaze Indusrial Co., Ltd. Represented by Mr. Vijendra Kedia Director Indian PPNo. J 3490167	225 M 007, Gateway Industrial Estate,A. Plagyao Chachengsao, 24190 Thailand 9, Hungerford Street, Flat 3C, PS. Shakespeare Sarani, Kolkata 700017, Republic of India.
		Newmann Engineering Pvt. Ltd Represented by Mr. Zahir Wahab Director Indian PPNo. G 9151429	1, A.J.C Bose Road, 4th Floor, Kolkata-700020, West Bengal, Republic of India Brindaban Garden A4 2nd Floor, 98 Christopher Road, Kolkata-46, Republic of India

၁။ ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်၊ ဖက်စ်နံပါတ် - ၀၉-၇၃၀၇၄၆၈၅

၂။ ဆက်သွယ်ရမည့် လိပ်စာအပြည့်အစုံ -

၃။ ဆက်သွယ်ရမည့် ပုဂ္ဂိုလ်အမည်၊ ရာထူး - ဒေါ်ခိုင်ထွေးဆင့်

၄။ ကုမ္ပဏီအနေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ - သံဓာတ် မပါသော သတ္တုများ (စွန့်ပစ် အက်စစ်ခဲ၊ ဘက်ထရီခဲ အစအန၊ အလူမီနီယမ် အစအနများ အစရှိ သည်များ)ကို အရည်ကျိုသန့်စင်၍ plastic chips (သို့မဟုတ်) granules များကို ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း

၅။ ကုမ္ပဏီ မှတ်ပုံတင်အမှတ်/နေ့စွဲ - -

၆။ ကုမ္ပဏီ မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည့် နေ့စွဲ - -

၇။ ဘဏ်အမည်နှင့် ဘဏ်စာရင်းအမှတ် - -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တိုင်းဒေသကြီးအစိုးရအဖွဲ့
ရန်ကုန်တိုင်းဒေသကြီး

စာအမှတ်၊ ၃ / ၆ - ၃ (၄၃) / သစ်စွမ်း
ရက် စွဲ ၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်

သို့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်

အကြောင်းအရာ။ **သဘောထားမှတ်ချက်တောင်းခံခြင်းကိစ္စ**

ရည် ညွှန်း ချက်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၅.၃.၂၀၁၅ ရက်စွဲပါစာအမှတ်၊ ရက - ၃/ န - ၁၀၇၇ / ၂၀၁၅ (၄၅၆)

၁။ ထိုင်းနိုင်ငံ Chaze Industrial Co., Ltd. မှ အစုရှယ်ယာ ၅၀% နှင့် အိန္ဒိယနိုင်ငံ Newmann Engineering Pvt. Ltd. မှ အစုရှယ်ယာ ၅၀% ထည့်ဝင်၍ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် မြန်မာနိုင်ငံတွင် Myanmar Smelting & Refining Company Limited တည်ထောင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်-၂၀၀ ရှိ မြေဧရိယာ ၂. ၃၈၃ ဧက(၉၆၄၃. ၆၇ စတုရန်းမီတာ)ကို ငှားရမ်း၍ သံမဏိမပါသော သတ္တုများ(စွန့်ပစ်အက်စစ်ခဲ၊ ဘက်ထရီခဲအစအန၊ အလူမီနီယမ်အစအနများ အစရှိသည်များ)ကို အရည်ကျို၊ သန့်စင်ချေခြင်းနှင့် ပလတ်စတစ်အစေ့(သို့မဟုတ်)အဆံများကို ထုတ်လုပ်ခြင်း လုပ်ငန်းအား ဆောင်ရွက်ခွင့်ပြုပါရန် လျှောက်ထားလာမှုအပေါ် သဘောထားမှတ်ချက် ပြန်ကြားပေးပါရန် ရည်ညွှန်းပါစာဖြင့် ညှိနှိုင်းမေတ္တာရပ်ခံလာခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစိစစ်မှုအရ အောက်ပါအတိုင်း သဘောထားမှတ်ချက် တင်ပြအပ်ပါသည်-

(က) ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်နေရာသည် နောင်ပြုလုပ်မည့် (သို့မဟုတ်) လက်ရှိမြို့ပြစီမံကိန်းကို ထိခိုက်နိုင်ခြင်းမရှိပါ။

(ခ) အဆိုပြုလုပ်ငန်းလုပ်ကိုင်ပါက ပြည်တွင်းလုပ်သားအင်အား (၁၃၂)ဦး အလုပ်အကိုင်ရရှိမည် ဖြစ်သောကြောင့် မြို့နယ်ဒေသအလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူဖြစ်စေပါသည်။

(ဂ) အဆိုပြုလုပ်ငန်းလုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်-၂၀၀၊ မြေဧရိယာ ၂. ၃၈၃ ဧက(၉၆၄၃. ၆၇ စတုရန်းမီတာ)ရှိ မြေကွက်လွတ်ကို ၁ စတုရန်းမီတာအတွက် တစ်နှစ်လျှင် USD 5 နှုန်းဖြင့် (၁၀+၁၀+၅)နှစ် ငှားရမ်းလုပ်ကိုင်ခြင်း အပေါ် ဒေသခံများက လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့အရ လက်ခံနိုင်ခြင်းရှိပါသည်။

(ဃ) လုပ်ငန်းဆောင်ရွက်နိုင်သည့် မြေနေရာဖြစ်ပြီး အဆိုပြုလုပ်ငန်းလုပ်ကိုင်ရာတွင် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရန် စီမံဆောင်ရွက်မည်ဟု တင်ပြထားပါသည်။

D/2015/Cabinet/18.(3)

၂။ အထက်ဖော်ပြပါ အချက်များကြောင့် (၈. ၄. ၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၅)၊ ဆုံးဖြတ်ချက်အပိုဒ် (၁၆)အရ Myanmar Smelting & Refining Company Limited ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ဆောင်ရွက်မှုအား ခွင့်ပြုသင့်ပါကြောင်း ထောက်ခံတင်ပြအပ်ပါသည်။

(မြင့်ဆွေ)
ဝန်ကြီးချုပ်

မိတ္တူကို

ရန်ကုန်တိုင်းဒေသကြီးသစ်တောနှင့်စွမ်းအင်ဝန်ကြီး
ရန်ကုန်မြောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
Myanmar Smelting & Refining Company Limited
လက်ခံစာတွဲ
မျှောစာတွဲ

D/2015/Cabinet/18.(4)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး

M-715
၉.၄.၁၅

စာအမှတ် ၂/၂၂၀(ခ)(၆)/(၂၃၄၃/၂၀၁၅)
ရက်စွဲ ၂၀၁၅ခုနှစ်၊ ဧပြီလ ၉ ရက်

သို့
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

အကြောင်းအရာ။ <u>သဘောထားမှတ်ချက်ပြန်ကြားခြင်း</u>

ရည်ညွှန်းချက်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၅-၃-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ရက-၃/န-၁၁၇၇/၂၀၁၅(၄၅၇)

၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ Chaze Industrial Co., Ltd. မှ အစုရှယ်ယာ (၅၀ %) နှင့် အိန္ဒိယနိုင်ငံ Newmann Engineering PVT., Ltd. မှ အစုရှယ်ယာ (၅၀ %) ထည့်ဝင်၍ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် မြန်မာနိုင်ငံတွင် Myanmar Smelting & Refining Co., Ltd. တည်ထောင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ် (၂၀၀) ရှိ မြေဧရိယာ (၂.၃၈၃) ဧက (၉၆၄၃.၆၇ စတုရန်းမီတာ)ကို ငှားရမ်း၍ သံဓာတ်မပါဝင်သောသတ္တုများ (စွန့်ပစ်အက်စစ်ခဲ၊ ဘက်ထရီခဲ အစအန ၊ အလူမီနီယမ် အစအနများ အစရှိသည်များ) ကို အရည်ကျိုသန့်စင်စေခြင်းနှင့် ပလတ်စတစ်အစေ့ (သို့မဟုတ်) အဆံများကို ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်၍ စိစစ်ပြီးဌာနဆိုင်ရာ သဘောထားမှတ်ချက်ကို ပြန်ကြားအပ်ပါသည်။

၂။ အဆိုပြုလွှာတွင် ရင်းနှီးမြှုပ်နှံမှုကာလမှာ(၂၅) နှစ်နှင့် တည်ဆောက်ရေးကာလမှာ (၁) နှစ် ဖြစ်ကြောင်း၊ ပထမနှစ်တွင် သန့်စင်ပြီး ခဲသတ္တု (၆၀၀၀)မက်ထရစ်တန်၊ ဒုတိယနှစ်တွင် (၉၆၀၀) နှင့်ဆဋ္ဌမနှစ်တွင် (၁၁၀၀၀) မက်ထရစ်တန်၊ ပထမနှစ်တွင် ပလတ်စတစ်စေ့ (၆၂၄) မက်ထရစ်တန်၊ ဒုတိယနှစ်တွင် (၉၉၈) နှင့်ဆဋ္ဌမနှစ်တွင် (၁၁၄၄) မက်ထရစ်တန် ထုတ်လုပ်မည် ဖြစ်ပြီး နောက်ပိုင်းတွင်လည်း ထပ်မံတိုးမြှင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ စက်မှုလက်မှုလုပ်ငန်းအတွက် မြေအသုံးပြုခွင့် ၊ ဝန်ထမ်းသက်သာချောင်ချိရေးအစီအစဉ်၊ မီးဘေးအန္တရာယ်ကာကွယ်ရေးအစီအစဉ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အနေဖြင့် ပတ်ဝန်းကျင် စံချိန်စံညွှန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ချမှတ်ထားသော ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကို လိုက်နာမည်ဖြစ်ကြောင်း ၊ ဥရောပနိုင်ငံ၏ အခိုးအငွေ့ ထုတ်လွှတ်မှု စံချိန်စံညွှန်းများအား လိုက်နာမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းကို Green Myanmar Co., Ltd ဖြင့်

ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် Corporate Social Responsibility- CSR အတွက် အသားတင် အမြတ်ငွေ၏ (၂ %) ကို သုံးစွဲမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။

၃။ အဆိုပြု လုပ်ငန်းဆောင်ရွက်မည်ဆိုပါက အသုံးပြုပြီး ဘက်ထရီအိုး အဟောင်းများကို ဝယ်ယူပြီး အိုးအတွင်းရှိအက်စစ်များကိုထုတ်ယူ၍ Sodium hydroxide ဖြင့်ဓာတ်ပြယ်စေပြီး သန့်စင်သော ရေအဆင့်ထိရောက်အောင် ပြုပြင်ခြင်း၊ ဘက်ထရီအိုးအတွင်းရှိ ခဲပြားများ၊ အလူမီနီယံအစများကို ခွဲထုတ်၍ အရည်ကျိုသန့်စင်ခြင်း၊ ပလတ်စတစ်အစေ့ထုတ်လုပ်ခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဓာတုပစ္စည်းများဖြစ်သည့် ဆိုဒီယမ်ကာဗွန်နိတ်၊ ဆိုဒီယမ်ဟိုက်ဒရောဆိုဒ် ၊ ဆိုဒီယမ်နိုက်ထရိတ် ၊ ဆာလဖာ နှင့် အိုင်းယွန်းအောက်ဆိုဒ်တို့ကို အသုံးပြု၍ ခဲ နှင့် အလူမီနီယမ်တို့ကို သန့်စင်မည်ဖြစ်သဖြင့် ဓာတုပစ္စည်းများကိုင်တွယ်အသုံးပြုခြင်းကြောင့် ဝန်ထမ်းများအား လုပ်ငန်းခွင်အန္တရာယ် ဖြစ်ပေါ်စေနိုင်ခြင်းနှင့် ကျန်းမာရေးထိခိုက်မှု ဖြစ်ပေါ်စေနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်း၊ စွန့်ပစ် ရေနှင့်အမှုန်များ ထွက်ရှိနိုင်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်ပါသည်။

၄။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံ Chaze Industrial Co., Ltd. မှ အစုရှယ်ယာ (၅၀ %) နှင့် အိန္ဒိယနိုင်ငံ Newmann Engineering PVT., Ltd. မှ အစုရှယ်ယာ (၅၀ %) ထည့်ဝင်၍ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် မြန်မာနိုင်ငံတွင် Myanmar Smelting & Refining Co., Ltd. တည်ထောင်ကာ ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန် ၊ မြေကွက်အမှတ် (၂၀၀) ရှိ မြေဧရိယာ (၂.၃၈၃) ဧက (၉၆၄၃.၆၇ စတုရန်းမီတာ)ကို ငှားရမ်း၍ သံဓာတ်မပါဝင်သောသတ္တုများ (စွန့်ပစ်အက်စစ်ခဲ၊ ဘက်ထရီခဲအစအန ၊ အလူမီနီယမ် အစအနများ အစရှိသည်များ) ကို အရည်ကျိုသန့်စင် စေခြင်းနှင့် ပလတ်စတစ်အစေ့ (သို့မဟုတ်) အဆံများကို ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် တင်ပြလာခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း သဘောထားမှတ်ချက် ပြန်ကြားအပ်ပါသည်-

(က) အဆိုပြုလွှာပါလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကျန်းမာရေးထိခိုက်ပျက်စီးမှုများကို ရှောင်ရှားနိုင်ရန်အတွက် စီမံကိန်းဆိုင်ရာအချက် အလက်များ ပြည့်စုံစွာဖော်ပြပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် နည်းပညာများ ၊ စက်ပစ္စည်းကိရိယာများ၊ နည်းလမ်းနှင့်အစီ အမံများ ထည့်သွင်းဆောင်ရွက်ရန်နှင့် အဆိုပြုလွှာတွင် ဖော်ပြပါရှိသည့် လူမှုရေး ဆိုင်ရာတာဝန်ခံမှု (CSR) အား အမြတ်ငွေ၏ (၂%) ကို အသုံးပြုရန် အပါအဝင် ကတိကဝတ်များအား လုပ်ငန်းစီမံချက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်၊

(ခ) အဆိုပြု စီမံကိန်းလုပ်ငန်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု မရှိစေရေး နှင့် ပတ်ဝန်းကျင် နှင့် လူမှုရေး ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေးတို့အတွက် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း(Environmental Impact Assessment-EIA) ဆောင်ရွက်ရန်၊

(ဂ) အထက်ပါ လေ့လာဆန်းစစ်မှုရလဒ်များကို အခြေခံ၍ ပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာ ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်၊ စွန့်ပစ် ပစ္စည်း/စွန့်ပစ်အရည်/အခိုးအငွေ့ စီမံခန့်ခွဲမှုအစီအစဉ်၊ စောင့်ကြည့် လေ့လာမည့် အစီ အစဉ်၊ ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ပါးရေးဆောင်ရွက်မည့် လုပ်ငန်းများအတွက် သုံးစွဲမည့် ရန်ပုံငွေ စသည်တို့ ပါဝင်သည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan - EMP) ရေးဆွဲတင်ပြ၍ စီမံချက်ပါအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်ရန်၊

(ဃ) သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ဒေသခံပြည်သူများ၏ ဆန္ဒနှင့် သဘောထားများ ရယူဆောင်ရွက်ရန်၊

(င) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ ထုတ်ပြန်ထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ရန်။

(signature)

ပြည်ထောင်စုဝန်ကြီး(ကိုယ်စား)
(မျိုးညွန့် ၊ ရုံး အ ဖွဲ့ မှူး)

မိတ္တူ -ညွှန်ကြားရေးမှူးချုပ် ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
-ညွှန်ကြားရေးမှူးချုပ် ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
-ညွှန်ကြားရေးမှူးချုပ် ၊ သစ်တောဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စာအမှတ်၊ ၂၁-စမ (၂)၂၀၁၅-၂၀၁၆(၀၁၁)

ရက် စွဲ၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်

သို့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး

အကြောင်းအရာ။ **သဘောထားမှတ်ချက်ပြန်ကြားခြင်း**

ရည် ညွှန်း ချက်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၅.၃.၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ရက-၃/ န-၁၁၇၇/ ၂၀၁၅ (၄၅၈)

၁။ Myanmar Smelting & Refining Co.,Ltd. သည် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်(၂၀၀)တွင် သံဓါတ်မပါသော သတ္တုများ(စွန့်ပစ်အက်စစ်ခဲ၊ ဘက်ထရီခဲအစအန၊ အလူမီနီယမ်အစအနများ အစရှိသည်များ)ကို အရည်ကျို၊ သန့်စင်စေခြင်းနှင့် ပလတ်စတစ်စေ့(သို့မဟုတ်) အဆံများကို ထုတ်လုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် သဘောထားမှတ်ချက်ပြန်ကြားပေးပါရန် ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားလာပါသည်။

၂။ အဆိုပါကုမ္ပဏီမှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ အောက်ပါအတိုင်း စိစစ်တွေ့ရှိရပါသည်-

(က) ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံပြီး သံဓါတ်မပါသော သတ္တုများ(စွန့်ပစ်အက်စစ်ခဲ၊ ဘက်ထရီခဲအစအန၊ အလူမီနီ ယမ်အစအနများ အစရှိသည်များ)ကို အရည်ကျို၊ သန့်စင်စေခြင်းနှင့် ပလတ်စတစ်စေ့(သို့မဟုတ်) အဆံများကို ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပါသည်။

(ခ) လျှပ်စစ်သွယ်တန်းအသုံးပြုမှုများကို လျှပ်စစ်ဥပဒေနှင့်အညီ အသုံးမပြုမီ စစ်ဆေးဆောင်ရွက်ရန် လိုအပ်ပါသည်။

(ဂ) မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအစီအမံ၊ ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ပေါ်စေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ စိစစ်ချက်ဖြင့် EIA Report အရ စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါသည်။

(ဃ) ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့်အညီ စက်မှုမှတ်ပုံတင် လျှောက်ထားဆောင်ရွက်ရန် လိုအပ်ပါသည်။

(င) ဓါတုပစ္စည်းသုံးစွဲထုတ်လုပ်သည့် လုပ်ငန်းဖြစ်၍ ကုန်ကြမ်းကုန်ချောသိုလှောင်ထားရှိသည့် စနစ်များအားလုံးကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုတင်စီမံဆောင်ရွက်ထားရှိရန် လိုအပ်ပါသည်။

(စ) ကုန်ကြမ်းလိုအပ်ချက်နှင့် ကုန်ချောထုတ်လုပ်မှု စံနှုန်းသတ်မှတ်ချက်များ မပါရှိသဖြင့် အချိုးအစား ညီညွတ်မှု ရှိ/မရှိ တွက်ချက်နိုင်ခြင်းမရှိပါ။

၃။ သို့ပါ၍ Myanmar Smelting & Refining Co.,Ltd. မှ သံဓါတ်မပါသော သတ္တုများ(ဖွန့်ပစ်အက်စစ်ခဲ၊ ဘက်ထရီခဲအစအန၊ အလူမီနီယမ်အစအနများ အစရှိသည်များ)ကို အရည်ကျို၊ သန့်စင်စေခြင်းနှင့် ပလတ်စတစ်စေ့(သို့မဟုတ်)အဆံများကို ထုတ်လုပ်ခြင်းဆောင်ရွက်ရာတွင် အထက်ပါလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့် တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ပါက ဤဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ရန် မရှိပါကြောင်း ပြန်ကြားအပ်ပါသည်။

ပြည်ထောင်စုဝန်ကြီး(ကိုယ်စား)
(သွင်မြင့်မောင်၊ အမြဲတမ်းအတွင်းဝန်)

မိတ္တူကို
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
ဝန်ကြီးရုံး
နေပြည်တော်

စာအမှတ်၊ ၆ ခွဲ (၅) ၁၅ (၃၆၉၃)
ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃ ရက်

NPT-2292 သို့
7-4-15

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး

အကြောင်းအရာ။ **သဘောထားမှတ်ချက် တောင်းခံခြင်းကိစ္စ**

ရည်ညွှန်းချက် ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၅.၃.၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ရက-၃/ န-၁၀၇၇/ ၂၀၁၅ (၄၆၀)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ရည်ညွှန်းပါစာဖြင့် ထိုင်းနိုင်ငံ၊ Chaze Industrial Co., Ltd.မှ အစုရှယ်ယာ ၅၀% နှင့် အိန္ဒိယနိုင်ငံ၊ Newmann Engineering Pvt. Ltd. မှ အစုရှယ်ယာ ၅၀% ထည့်ဝင်၍ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Myanmar Smelting & Refinery Company Limited၏ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊မြောင်းတကာစက်မှုဇုန်တွင်သံဓာတ်မပါသောသတ္တုများ (ဗွန့်ပစ်အက်ဆစ်ခဲ၊ ဘက်ထရီခဲအစအန၊ အလူမီနီယံ အစအနများ အစရှိသည်များ)ကို အရည်ကျို၊ သန့်စင်စေခြင်းနှင့် ပလတ်စတစ်အစေ့(သို့မဟုတ်) အဆံများထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် သဘောထားမှတ်ချက် တောင်းခံလာခြင်းနှင့်ပတ်သက်၍ ပြည်တွင်းမှထွက်ရှိသော မူရင်းဓာတ်သတ္တုများကိုထုတ်လုပ်ဆောင်ရွက်သော လုပ်ငန်းမဟုတ်သဖြင့် သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် သဘောထားမှတ်ချက်ပေးရန် မရှိပါကြောင်း ပြန်ကြားအပ်ပါသည်။

3/4/15

ပြည်ထောင်စုဝန်ကြီး(ကိုယ်စား)
သတ္တုတွင်းဝန်ကြီးဌာန
(မင်းမင်းဦး၊ဒုတိယညွှန်ကြားရေးမှူးချုပ်)

မိတ္တူကို
သတ္တုတွင်းဦးစီးဌာန
ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန

D/section-1/6-word

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း
MYANMAR ENGINEERING SOCIETY
Hlaing Universities' Campus, Hlaing Township, Yangon, Myanmar
Tel : 95-1-519673 ~ 76, Fax : 95-1-519681
E-mail:mes@mptmail.net.mm, Website: www.mes.org.mm

သို့

ဥက္ကဋ္ဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

စာအမှတ်၊ မအသ / MIC / ၁၁၀၇ / ၂၀၁၅။
ရက်စွဲ ၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ၊ (၈) ရက်။

အကြောင်းအရာ။ ။ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်-၂၀၀ရှိ မြေဧရိယာ ၂.၃၈၃ဧကတွင် ဆောင်ရွက်မည့် သံဓာတ်မပါသောသတ္တုများ(စွန့်ပစ်အက်စစ်ခဲ၊ ဘက်ထရီခဲအစအန၊အလူမီနီယမ်အစအနများ အစရှိသည်များ)ကို အရည်ကျို၊ သန့်စင်စေခြင်းနှင့် ပလတ်စတစ်အစေ့(သို့မဟုတ်)အဆံများကို ထုတ်လုပ်ခြင်းလုပ်ငန်းကိစ္စ။

ရည်ညွှန်းချက်။ ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၅ခုနှစ်၊ မတ်လ(၂၅)ရက် နေ့စွဲပါ စာအမှတ်၊ ရက-၃/န-၁၁၇၇/၂၀၁၅ (၄၅၉)

၁။ အထက်ဖော်ပြပါအကြောင်းအရာကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသို့ သက်ဆိုင်ရာ Myanmar Smelting & Refining Co.,Ltd မှ ၂၀၁၅ခုနှစ်၊ မတ်လ(၂၅)ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်-၂၀၀ရှိ မြေဧရိယာ ၂.၃၈၃ဧကတွင် ဆောင်ရွက်မည့် သံဓာတ်မပါသောသတ္တုများ (စွန့်ပစ်အက်စစ်ခဲ၊ ဘက်ထရီခဲအစအန၊ အလူမီနီယမ်အစအနများ အစရှိသည်များ)ကို အရည်ကျို၊ သန့်စင်စေခြင်းနှင့် ပလတ်စတစ်အစေ့(သို့မဟုတ်) အဆံများကို ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် အဆောက်အဦနှင့် ပက်သက်သောပုံစံများနှင့် အသေးစိတ်ဇယားများကို လိုအပ်သော လမ်းညွှန်ချက်များပေးပါရန် တင်ပြခဲ့ပါသည်။

၂။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင်ဖွဲ့စည်းထားသော MIC Projects Assessment Committee မှ ယင်းကိစ္စနှင့်ပက်သက်၍ (၂၈-၃-၂၀၁၅)ရက်နေ့မှ (၇-၄-၂၀၁၅) ရက်နေ့အထိ Foundation အပိုင်း၊ Structure အပိုင်း၊ အဆောက်အဦ အတွက်အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများကို စိစစ်သုံးသပ်ခဲ့ပါသည်။

၃။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ MIC Projects Assessment Committee အနေဖြင့် ရန်ကုန်တိုင်းတွင် တည်ဆောက်မည့် စက်ရုံအဆောက်အဦ တည်ဆောက်မှုတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရန်နှင့် စံချိန်စံညွှန်းမီ တည်ဆောက်ရေး ပစ္စည်းများအသုံးပြု၍ တည်ဆောက်ပါက ကန့်ကွက်ရန်မရှိပါကြောင်း တင်ပြအပ်ပါသည်။

၄။ အဆောက်အဦအပိုင်းတွင် အဓိကဆောက်လုပ်ရေးပစ္စည်းများဖြစ်သော ဘိလပ်မြေကို ပြည်ပမှ တင်သွင်းခြင်းမပြုဘဲ ပြည်တွင်းမှသာဝယ်ယူ၍ ဆောက်လုပ်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

၅။ အဆောက်အဦပိုင်းတွင် ပြည်ပမှတင်သွင်းမည့် အောက်ဖော်ပြပါ ဆောက်လုပ်ရေးပစ္စည်းများနှင့် အရေအတွက်ကို ထောက်ခံတင်ပြအပ်ပါသည်။

စဉ်	ပစ္စည်းအမျိုးအမည်	MIC စာအုပ်ပါ အရေအတွက် (Ton)	BQ တွင်ပါဝင်သော အရေအတွက် (Ton)	ထောက်ခံတင်ပြအပ်သော အရေအတွက်(Ton)
၁။	သံချောင်းလုံးရှည်စုံ	၆၇.၅	၆၇.၅၇	၄၀
၂။	သံနှင့်သံထည်ပစ္စည်း	၁၂၂.၀၅	၁၂၂.၀၅	၁၂၂.၀၅

Address: MES Building, Hlaing Universities' Campus, Hlaing Township, Yangon 11052, Myanmar.

၆။ Pollution Control လုပ်ရန်အတွက် Chimney သို့ အဝင်တွင် Analysis of exhaust fumes အတွက် Monitor ပြုလုပ်ရန်နှင့် Chimney ကို မြင့်နိုင်သလောက်မြှင့်ထားရပါမည်။

၇။ ISO 9001: 2008

OSHAS 18001:2007

ISO 14001: 2004 Standard နှင့် ကိုက်ညီစွာဆောင်ရွက်ထားရှိမှုအတွက် Certificate ရယူထားရန် လိုအပ်ပါသည်။

၈။ De Sulphurisation အတွက် Process Chart ပေးပို့ထားသော်လည်း လက်တွေ့ဆောင်ရွက်ရာတွင် Acid များ 100 % Neutralized ဖြစ်ရန်လိုအပ်ပါသည်။

မှတ်ချက်။ ။(၁) ယခုတင်ပြသောစီမံကိန်းစိစစ်ရာတွင် တင်ပြသောပုံစံဒီဇိုင်းများသည် အမှန်တကယ်အသေးစိတ် တည်ဆောက်မည့်ပုံစံဒီဇိုင်းများနှင့် ကွဲလွဲမှုရှိမည်ဆိုပါက ယခုတွက်ချက်ထားသောပစ္စည်းအရေအတွက်များမှာ အမှန်တကယ်သုံးစွဲမည့်အရေအတွက်နှင့် ကွာခြားနိုင်ပါသည်။ သို့အတွက် လိုအပ်ပါက Detail Estimate ရရှိပြီးသည့်အခါတွင် ပြန်လည်စိစစ်မှုများဆောင်ရွက်ရန် လိုအပ်ပါသည်။ (Subject to Check)

(၂) သက်ဆိုင်ရာဝန်ကြီးဌာနမှချမှတ်ထားသော လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက်မည်ဆိုပါက ကန့်ကွက်ရန်မရှိပါကြောင်း တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်

(ဝင်းခိုင်)

ဥက္ကဋ္ဌ

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း

မိတ္တူကို- Managing Director, Myanmar Smelting & Refining Co.,Ltd

- ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
- အတွင်းရေးမှူး၊ MIC Projects Assessment Committee
- ရုံးလက်ခံ / မျှောစာတွဲ

MIC Projects Assessment Committee

Myanmar Engineering Society

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရင်းနှီးမြှုပ်နှံလိုသူ၏

ဆောင်ရွက်ရန် အဆိုပြုချက်

"မြန်မာစမဲလ်တင်း အန်ရီဖိုင်းနင်း ကုမ္ပဏီလီမိတက်"

PROPOSAL OF THE INVESTOR

FOR MAKING FOREIGN INVESTMENT

IN THE REPUBLIC OF THE UNION OF MYANMAR

"MYANMAR SMELTING & REFINING COMPNAY LIMITED"

NEWMANN

February 26, 2015

Chairman
Myanmar Investment Commission

Subject: **Application for Investment Permit for establishment of 100% foreign owned company for carrying out the business of smelting and refining all non-ferrous metals like waste acid lead batteries, lead scrap, aluminium scrap etc. and manufacture plastic chips or granules for 100% export sale from the Republic of the Union of Myanmar under Foreign Investment Law.**

Your Excellency,

I, the Promoter, have the honor to submit a proposal together with supporting documents, which have been prepared for establishment of 100% foreign owned company under the name of **Myanmar Smelting & Refining Co., Ltd** in accordance with the Foreign Investment Law and the Myanmar Companies Act for carrying out the business of smelting and refining all non-ferrous metals like waste acid lead batteries, lead scrap, aluminium scrap etc. and manufacture plastic chips or granules for 100% export sale at Plot No.(200), Myaungtakar Industrial Zone, Mawbe Township, Yangon Region, the Republic of the Union of Myanmar.

Myanmar Smelting & Refining Co., Ltd will initially carry out the business of smelting and refining all non-ferrous metals like waste acid lead batteries, lead scrap, aluminium scrap etc. and manufacture plastic chips or granules for 100% export sale from the Republic of the Union of Myanmar. The Company has a plan to gradually increase production volume in the Republic of the Union of Myanmar.

The major data regarding the proposed investment are as follows:

(a) Project	:	smelting and refining all non-ferrous metals like waste acid lead batteries, lead scrap, aluminium scrap etc. and manufacture plastic chips or granules for 100% export sale

Newmann Engineering Pvt. Ltd.
Regd. Office : 1, A J C Bose Road, 4th Floor, Kolkata - 700 020 (India)
Tel. : +91 33 2290 4012 / 13, Fax : +91 33 2282 1007, E-mail : nenlkol@yahoo.com

(b) Construction Period	:	1 year		
(c) Estimated total employees in first year	:	Local	81	persons
		Foreigner	8	persons
		Total	89	persons
(d) Estimated total employees in regular years	:	Local	132	persons
		Foreigner	8	persons
		Total	140	persons
(e) Technique	:	India Technique		
(f) System of sales	:	100 % export sale		

For the purpose of the above investment, I hereby tender this application for the issuance of Investment Permit according to Section 19 of the Foreign Investment Law.

Having full confidence that our investment in the Republic of the Union of Myanmar will be beneficial to the people of the Republic of the Union of Myanmar and the country, I submit the following supporting documents along with the proposal:

1. Proposal of the Promoter to make Foreign Investment in the Republic of the Union of Myanmar;
2. Draft of Lease Agreement for leasing land at Plot No. (200), Myaungtakar Industrial Zone, Mawbe Township, Yangon Region, the Republic of the Union of Myanmar;
3. References for business and financial standing;
4. Draft of Memorandum of Association and Articles of Association.

I also hereby apply for the exemptions and reliefs specified in Section 27 of the Foreign Investment Law as follows:

(a) Income tax exemption for a period of five consecutive years including the year of commencement on commercial scale (to our business). Moreover, in case where it is beneficial to the Union, income tax exemption or relief for suitable period depending upon the success of the business in which investment is made;

(b) Exemptions or reliefs from income tax on profits of the business if they are maintained for re-investment in a reserve fund and re-invested therein within 1 year after the reserve is made;

(c) Right to deduct depreciation from the profit, after computing as the rate of deducting depreciation stipulated by the Union, in respect of machinery, equipment, building or other capital assets used in the business for the purpose of income tax assessment;

(d) If the goods produced by any manufacturing business are exported, relief from income tax up to 50 percent on the profits accrued from the said export;

(e) Right to pay income tax on the income of foreigners at the rates applicable to the citizens residing within the Union;

(f) Right to deduct expenses from the assessable income, such expenses incurred in respect of research and development relating to the business which are actually required and are carried out within the Union;

(g) Right to carry forward and set-off the loss up to 3 consecutive years from the year the loss is actually sustained within 2 years following the enjoyment of exemption from income tax as contained in (a) above;

(h) Exemption or relief from custom duty or other internal taxes or both on machinery, equipment, instruments, machinery components, spare parts and materials used in the business, which are imported as they are actually required for use during the period of construction of business;

(i) Exemption or relief from customs duty or other internal taxes or both on raw materials imported for production for the first three-year after the completion of construction of business;

(j) If the volume of investment is increased with the approval of the Commission and the original investment business is expanded during the permitted period, exemption or relief from custom duty or other internal taxes or both on machinery, equipment, instruments, machinery components, spare parts and materials used in the business which are imported as they are actually required for use in business expanded as such;

(k) Exemption or relief from commercial tax on the goods produced for export;

Since our company will carry out the business of smelting and refining all non-ferrous metals like waste acid lead batteries, lead scrap, aluminium scrap etc. and manufacture plastic chips or granules for 100% export sale, it will require different level of skills to be provided through appropriate trainings to employees. In addition, certain types of items are also required to be imported to the Republic of the Union of Myanmar as per Investment Plan (Annex-1).

Therefore, I further request Your Excellency to kindly grant exemption from customs duty and all other internal taxes on importation of capital in kind as per Investment Plan (Annex-1).

It is my sincere hope that Your Excellency's Commission will be able to give this matter a favorable consideration and also grant approval at the earliest convenience.

Finally, I assure that the proposed investment will be contributing greatly to the economic development of the Republic of the Union of Myanmar.

Yours faithfully,

Zahir Wahab.

Mr. Zahir Wahab
Promoter of the Proposal

NEWMANN

February 26, 2015

Chairman
Myanmar Investment Commission

Subject: **Undertaking regarding Corporate Social Responsibilities (CSR) of Myanmar Smelting & Refining Co., Ltd.**

Your Excellency,

Our Company, Myanmar Smelting & Refining Co., Ltd, undertakes that 2% of Net profit earned from our business will be contributed towards Corporate Social Responsibilities (CSR) in the Republic of the Union of Myanmar.

Signature : Zahirwahab.
Name : Mr. Zahir Wahab
Designation : Promoter of the Proposal

Newmann Engineering Pvt. Ltd.
Regd. Office : 1, A J C Bose Road, 4th Floor, Kolkata - 700 020 (India)
Tel. : +91 33 2290 4012 / 13, Fax : +91 33 2282 1007, E-mail : neplkol@yahoo.com

NEWMANN

Date: February 26, 2015

Undertaking

Our Company, **Myanmar Smelting & Refining Co., Ltd,** undertakes to comply as follows:

- That the revenue in foreign currency and in Kyat earned from the operation of the proposed project, will be deposited into the Company's bank accounts in foreign currency and in Kyat to be opened with Myanmar Foreign Trade Bank (MFTB) or Myanma Investment and Commercial Bank (MICB) or other suitable authorized private banks;

- That required amount of salaries and other expenses in Kyat will be paid out of Kyat income. Expenses in foreign currency will be paid out of foreign currency income. If foreign currency income does not meet expenses in foreign currency, the balance will be paid after exchanging Kyat income into foreign currency at the official licensed money changers.

Signature : Zahir Wahab.
Name : Mr. Zahir Wahab
Designation : Promoter of the Proposal

Newmann Engineering Pvt. Ltd.
Regd. Office : 1, A J C Bose Road, 4th Floor, Kolkata - 700 020 (India)
Tel. : +91 33 2290 4012 / 13, Fax : +91 33 2282 1007, E-mail : neplkol@yahoo.com

Undertaking regarding Maintenance of Environment

Myanmar Smelting & Refining Co., Ltd will follow all disciplines regarding maintenance of environment set by the Ministry of Environmental Conservation and Forestry.

Myanmar Smelting & Refining Co., Ltd will maintain Environmental Standards regarding (a) Waste Water (b) Waste Gas, Offensive Smell and Dust (c) Noise, set by the Lessor.

Myanmar Smelting & Refining Co., Ltd will conduct (a) Environmental Impact Control (b) Environmental Monitoring Plan and (c) Environmental Management in the Facilities in accordance with ENVIRONMENTAL CODES.

Signature : Zahir Wahab
Name : Mr. Zahir Wahab
Designation : Promoter of the Proposal

MYANMAR SMELTING & REFINING CO., LTD

The President,
Myanmar Engineering Society,
Yangon.

Date;- 1/04/2015

Dear Sir,

Sub:- Undertaking..

Regarding above subject ,we "Myanmar Smelting &Refining Co,.ltd" would like to make undertaking and can take responsibilities that the Drawing and BOQ are true which was submitted to your esteemd organisation.(MES).

Thanking for your kind co-operation, we remain.

Myanmar Smelting & Refining Co., Ltd. MYSRCO ★

Zahir Wahab

Mr. Zahir Wahab
Director
Myanmar Smelting & Refining Co., Ltd.

MYANMAR SMELTING & REFINING CO., LTD

The President,
Myanmar Engineering Society,
Yangon.

Date;- 1/04/2015

Dear Sir,

Sub:- Undertaking not to import Cement.

Regarding above subject ,we "Myanmar Smelting &Refining Co,.ltd" would like to make undertaking that we didnt and will not import cement.

Thanking for your kind co-operation.

Myanmar Smelting & Refining Co., Ltd. MYSRCO

Zahir Wahab

Mr. Zahir Wahab
Director
Myanmar Smelting & Refining Co., Ltd.

NEWMANN

23 , April , 2015

Chairman
Myanmar Investment Commission.

Subject: **Submission of revised documents regarding land lease rate after making amendments in accordance with the instruction of the Yangon Region Government to the Myanmar Investment Commission**

Your Excellency,

Myanmar Smelting & Refining Co., Ltd is submitting herewith revised documents regarding land lease rate after making amendments in accordance with the instruction of the Yangon Region Government to the Myanmar Investment Commission.

Yours faithfully,

Zahir Wahab.

Mr. Zahir Wahab
Promoter of the Proposal

Newmann Engineering Pvt. Ltd.
Regd. Office : 1, A J C Bose Road, 4th Floor, Kolkata - 700 020 (India)
Tel. : +91 33 2290 4012 / 13. Fax : +91 33 2282 1007. E-mail : neplkol@yahoo.com

NE MANN

29 , April, 2015

Chairman
Myanmar Investment Commission.

Subject: **Submission of Production Norms according to the instruction of the Ministry of Industry**

Reference: **Myanmar Investment Commission's Letter No. YaKa-3/Na-1177/2015(579) dated April 29, 2015**

Your Excellency,

Myanmar Smelting & Refining Co., Ltd is submitting herewith Production Norms in accordance with the instruction of the Ministry of Industry to the Myanmar Investment Commission.

Yours faithfully,

Zahir Wahab.

Mr. Zahir Wahab
Promoter of the Proposal

Newmann Engineering Pvt. Ltd.
Regd. Office : 1, A J C Bose Road, 4th Floor, Kolkata - 700 020 (India)
Tel. : +91 33 2290 4012 / 13, Fax : +91 33 2282 1007, E-mail : neplkol@yahoo.com

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

ပြုလုပ်ရန် ကမကထ ပြုသူ၏ ဆောင်ရွက်ရန်

အဆိုပြုချက်

PROPOSAL OF THE PROMOTER TO MAKE FROREIGN INVESTMENT IN THE REPUBLIC OF THE UNION OF MYANMAR

Form (I)

Proposal Form of Investor/Promoter for the investment to be made in the Republic of the Union of Myanmar

To,

Chairman

Myanmar Investment Commission

Reference No:
Date: 26 February 2015

I do apply for the permission to make investment in the Republic of the Union of Myanmar in accordance with the Foreign Investment Law by furnishing the following particulars:-

1. The Investor's or Promoters:-

(a)	Name	Mr. Zahir Wahab
(b)	Father's Name	Mr. Late Zafar Wahab
(c)	ID No./Passport No.	G 9151429
(d)	Citizenship	Indian
	(i) Address in Myanmar	-
	(ii) Residence abroad	Brindaban Garden A4 2nd Floor, 98 Christopher Road, Kolkata-46
(f)	Name of Principle Organization	Newmann Engineering PVT Ltd
(g)	Type of Business	Trading in refine lead ingot, machinery and accessories of lead smelting plant
(h)	Principle Company's Address:	1, A.J.C.Bose Road, 4TH Floor, Kolkata- 700020, West Bengal, India

2. If the investment business is formed under Joint Venture, partners':-

(a)	Name	
(b)	Father's Name	
(c)	ID/NRC No./Passport No.	
(d)	Citizenship	
(e)	Address:	
	(i) Address in Myanmar	
	(ii) Residence abroad	
(f)	Principle Company	
(g)	Type of Business	
(h)	Principle Company's Address:	

Remarks: The following documents shall be submitted relating to the above paragraph (1) and (2):-

(1) Company Registration Certificate (Copy);
(2) National Identification Card (Copy) and Passport (Copy);
(3) Evidences about the business and financial conditions of the participants of the proposed investment business;

3. Type of proposed investment business:-

(a)	Manufacturing	Smelt and Refine all non-ferrous metals like waste acid lead batteries, lead scrap, aluminium scrap etc. and manufacture plastic chips or granules for 100 % Export Sale
(b)	Service Business related with manufacturing	
(c)	Service	
(d)	Others	

Remarks: Expressions about the nature of business with regard to the above paragraph (3)

4. Type of business organization to be formed:-

(a)	One hundred percent	100% Foreign owned Company (New Company Name: Myanmar Smelting & Refining Co., Ltd)
(b)	Joint Venture:	
	(i) Foreigner and Citizen	
	(ii) Foreigner and Government Department/Organization	
(c)	By Contract based:	
	(i) Foreigner and Citizen	
	(ii) Foreigner and Government Department/Organization	

Remarks: The following information shall be submitted relating to the above Paragraph (4):-

(i) Share ratio for the authorized capital from abroad and local, names, citizenships, addresses and occupations of the directors;

(ii) Joint Venture Agreement (Draft) and recommendation of Attorney General's Office if the investment is related with the State;

(iii) Contract (Agreement) (Draft)

5. Information related to Company incorporation

(a)	Authorized Capital	US$ 3,000,000
(b)	Type of Share	Ordinary Share
(c)	Number of Shares	300,000 shares

Remarks: Memorandum of Association and Articles of Association of the Company shall be submitted with regard to above paragraph 5.

6. Particulars relating to Capital of the investment business

		US$
(a)	Amount/Percentage of local capital to be contributed	
(b)	Amount/Percentage of Foreign capital to be brought in	2,562,680
	Total	2,562,680
(c)	(Annual/period) of Proposed capital to be contributed	Within 1 year after receiving MIC permit
(d)	Last date of capital to be contributed	Within 1 year after receiving MIC permit
(e)	Proposed duration of Investment	25 years
(f)	Commencement date of Construction	Within 90 days after receiving MIC permit
(g)	Construction Period	1 year

Remarks: Describe with annexure if it is required for the above Para 6(c)

7. Detail list of foreign capital to be brought in-

		Foreign Currency (US$)	Equivalent Estimated Kyat (1US$= 1000 Ks)
(a)	Foreign Currency (Type of Currency and Amount)	150,000	150,000,000
(b)	Value of Machinery and Equipments (to enclose detail list)	1,147,500	1,147,500,000
(c)	Value of Land Deposit	482,180	482,180,000
(d)	Value of Shed and Building (to enclose detail list)	718,000	718,000,000
(e)	Value of Factory Accessories	65,000	65,000,000
(f)	Others	-	-
	Total	2,562,680	2,562,680,000

Remarks: The evidence of permission shall be submitted for the above para 7(d) and (e).

8. Detail list of Local capital to be contributed-

		Kyat (Million)
(a)	Amount	
(b)	Value of Machinery and Equipments (to enclose detail list)	
(c)	Rental charges for building/land	
(d)	Cost of building construction	
(e)	Value of Furniture and Assets (to enclose detail list)	
(f)	Value of initial Raw Material (to enclose detail list)	
(g)	Others	
	Total	

9. Particulars about the investment business-

(a)	Investment Location(s)/Place	Plot No. (200), Myaungtakar Industrial Zone, Mawbe Township, Yangon Region .
(b)	Type and area requirement for Land or Land and Building	
	(i) Location	Plot No. (200), Myaungtakar Industrial Zone, Mawbe Township, Yangon Region .
	(i) Number of Land/Building area	2.383 acre (9643.66 sqm) Annex-4
	(iii) Owner of the Land	
	(aa) Name/Company/Department	U Aung Lin
	(bb) National Registration No.	12/ThaGaKa (Guest) 000153
	(cc) Address	No (65/66) Yatanar Lane, Thiriyatanar Avenue, Thin Gan Kyun Township, Yangon Region.
	(iv) Type of Land	Industrial Zone Land
	(v) Period of Land lease contract	10 years +10 years +5 years
	(vi) Lease Period	From receiving MIC permit To 10 years + 10 years +5 years
	(vii) Lease Rate	
	(aa) Land	US$ 5 per sqm per year
	(bb) Building	
	(viii)Ward	-
	(ix) Township	Mawbe
	(x) State/Region	Yangon

(xi) Lessee	
(aa) Name/Name of Company/ Department	Myanmar Smelting & Refining Co., Ltd
(bb) Father's Name	-
(cc) Citizenship	-
(dd) Passport No.	-
(ee) Residence Address	Plot No. (200), Myaungtakar Industrial Zone, Mawbe Township, Yangon Region .

Remarks: Following particulars shall be submitted relating to above Para 9(b)

(i) to submit land ownership, ownership evidences and land map;

(ii) to submit land lease (Draft) agreement and to submit recommendation of the Union Attorney General Office if the land is related to the Union;

(c)	Requirement of building to be constructed;	
	(i) Type/No. of Building	Annex- 4
	(ii) Area	Annex-4
(d)	Product to be produced/service	
	(1) Name of Product	Refined Lead ingots ,Remelted lead ingots, Plastic chips or Granules, Non- ferrous ingots
	(2) Estimate amount to be produced annually	Annex-11
	(3) Type of Service	-
	(4) Estimated Value of annual Service	-

Remarks: Detail list shall be enclosed with regard to the above para 9 (d).

(e)	Annual requirement of materials/raw materials	Annex-9

Remarks: Relating to the above Para 9 (e) detail list of products in terms of type of products, volume, value, technical specifications for the production shall be listed and enclosed.

(f)	Production System	Automatic
(g)	Technical Know-how	India Technique
(h)	Sales System	100 % Export Sale
(i)	Annual Fuel Requirement (to prescribe type and quantity)	Annex-7
(j)	Annual electricity requirement	Annex-7
(k)	Annual water requirement (to prescribe daily requirement, if any)	Annex-7

10. Detail information relating to financial standing-

(a)	Name/Company Name	Newmann Engineering PVT Ltd , Chaze Industrial Co., Ltd
(b)	National Registration No./Passport No.	U01211WB1995PTC067061, 0705552000611
(c)	Bank Account No.	7811342572, 2131054096

Remarks: To enclose bank recommendation from resident country or annual audit report of the principle company relating to the above Para 10.

11. List of employment to be recruited in the investment business:-

(a)	Employment from local	(Annex-8)	(91 %)
(b)	Required Technicians and Executives from abroad	(Annex-8)	(9 %)

(To express required period based on the nature of business such as Engineer, QC Buyer, Management, etc.)

Remarks: The following particulars shall be enclosed relating to the above Para 11:-

(i) No. of employee, designation, salary rates, etc;	Annex-8	
(ii) Plan for Social security and welfare of staff/labour;	Annex-14	
(iii)family accompany with foreign employee;		

12. Particulars relating to the economic justifications:-

		Foreign Currency	Equivalent Estimated Kyat
(a)	Annual Income	Annex-11	
(b)	Annual expenditure	Annex-12	
(c)	Annual net profit	Annex-12	
(d)	Yearly investments	Annex-1	
(e)	Recoupment period	Annex-13	
(f)	Other benefits (to enclose detail calculation)	Annex-15	

13. Evaluation of environmental impact:-
    (a) Organization for evaluation of environmental impact;
    (b) Period of the evaluation for environmental impact;
    (c) Compensation programme for environmental impact (environmental draft law)
    (d) Water purification system and waste water treatment system;
    (e) Garbage management system;
    (f) System for storage of chemicals

14. Evaluation on Socio-economic assessments;
    (a) Organization for evaluation of socio-economic assessment;
    (b) Period of the evaluation for socio-economic assessments;
    (c) No. of volunteers (Corporate Social Responsibility) programme;

15. The above mentioned particulars and documents enclosed herewith this application are true and correct as per my understanding checked by myself and submitted with signed hereunder.

Signature	Zahir Wahab
Name	Mr. Zahir Wahab
Occupation	Promoter of the Proposal

Myanmar Smelting & Refining Company Limited
Investment Plan
Expressed in US$ Annex-1

Sr. No.	Particular	Amount
1	Foreign currency	150,000
2	Value of Machineries & Equipement	1,147,500
3	Value of Factory accessories	65,000
4	Value of Land Deposit	482,180
5	Shed & Building Value	718,000
Total		2,562,680

Myanmar Smelting & Refining Company Limited
Machinery To Be Imported As Capital In Kind
Expressed in US$

Annex-2

Sr. No.	ITEM	Specification	Account Unit	U.P	Qty	Amount
1	Rotary Furnace along with accessories	8 MT capacity Smelting	Pcs	150,000	2	300,000
2	Refining Pot with accessories	40 MT. Capacity Metal refining	Pc	80,000	2	160,000
3	Dust Settling chamber	Pollution control	Set	25,000	2	50,000
4	Force Draft Cooler	15,000 cum/hr Pollution control	Pcs	45,000	2	90,000
5	Dust Collecting Bag House	25,000 cum/hr Pollution control	Pcs	55,000	2	110,000
6	Wet Scrubber	25,000 cum/hr Pollution control	Pcs	67,500	2	135,000
7	Industrial Fan	25,000 cum/hr Pollution control	Pcs	15,000	2	30,000
8	Waste Battery cutting & Separation machine	4MT/hr Waste battery breaking	Pc	25,000	1	25,000
9	Automatic Ingot Casting Machine	5MT/hr Ingot casting	Pc	55,000	1	55,000
10	Stack/Chimney	25,000 cum/hr Pollution control	Pc	12,500	1	12,500
11	Material Handling ladles	Handling	Pcs	1,000	10	10,000
12	Overhead Crane	5MT Handling	Set	30,000	1	30,000
13	Weigh Bridge	50MT Weighment	Set	30,000	1	30,000
14	Fork Lift	3MT Handling	Pcs	30,000	2	60,000
15	Electrical Transformer	500KW Electricity	Pc	20,000	1	20,000
16	Electrical main distribution board	500 KW Electricity distribution	Pc	15,000	1	15,000
17	Weigh scale	5MT weighment	Pcs	5,000	2	10,000
18	Automatic metal casting trolley	7MT Bullion casting	Pc	2,000	1	2,000
19	Charging spoons with stand	1.2MT Scrap feeding in furnace	Pcs	300	10	3,000
						1,147,500

Myanmar Smelting & Refining Company Limited

Factory Accessories To Be Imported As Capital In Kind

Expressed in US$ Annex-3

Sr. No.	Item	Specification	A/C unit	Qty	Unit price	Amount
1	Disel Tank	10,000 liters	pc	1	15,000	15,000
2	Generator	350 KVA	pcs	2	20,000	40,000
3	Air Compressor	200 kg	pc	1	10,000	10,000
	Total					65,000

Myanmar Smelting & Refining Company Limited

Shed and Building Value

Expressed in US$ Annex-4

Sr. No.	Particular	Measurement & storeys	Estimate Cost
1	**Shed**	131.25' x 200'	292,500
	Main smelting shed	100'x85'	
	Maintenance shed	35'x30	
	MDB Room	35'x20'	
	Waste Battery storage&crushing	120'x65'	
	Storage- consumable&finished	120'x40'	
	Slag storage	85'x40'	
	Main office building (1 storey)	60'x40'	20,000
	Foundation		164,062
	Erection		26,500
	Soil Test		5,000
	Drilling of Soil with pipe		6,000
	Wiring of Factory		40,000
	Street Light		35,000
	Worker's toilet,cloak room, canteen (1 storey)	60'x40'	20,000
	Other Misellaneous		108,938
	Car Park	50'x15'	
	Weigh bridge	70'x10'	
	Security Guard house	10'x10'	
	Entrance	25'	
	Internal Road		
	Total		718,000

Myanmar Smelting & Refining Company Limited

Building Materials To Be Imported As Capital In Kind

Expressed in US$

Annex-5

Sr. No.	Item	A/C unit	Qty	Amount
1	R/shingle	FC	16,888	
2	J/wood	ton	5	
3	Wire nail	lb	700	
4	20mm dia MS bar	ton	17.5	
5	16mm dia MS bar	ton	10	
6	12mm dia MS bar	ton	36.4	
7	10mm dia MS bar	ton	3.6	
8	Binding wire	lb	1,047	
9	450x200x75*WF steel member	ton	32.3	
10	400x200x57*WF steel member	ton	22.5	
11	150x300x35*WF steel member	ton	5.5	
12	200x100x15*WF steel member	ton	16.6	
13	150x62x7.07kg/m lip channel	ton	34.8	
14	4"x4"Hollow steel	FR	280	
15	2.5"x2.5"x1/4"angle iron	FR	3,794.4	
16	0.4mm thick Galvanized iron colour roofing sheet w/I OPP	FR	15,324	
17	2.5"self-drilling screw	set	12,800	
18	0.4mm thick wall pannel	FR	6,587	
19	1"self-drilling screw	set	5,000	
20	Silicon	piece	200	
21	12mm thick MS plate(8'x4')	sht	12	
22	7/8"dia anchor bolt	set	408	
23	7/8"dia high tension bolts	ton	1.1	
24	150x50 Purlin cleat	no	618	
25	1/2"dia purlin bolt	set	2,472	
26	Adjustable turn buckle	no	66	
Total				292,500

Myanmar Smelting & Refining Company Limited

Depreciation and Amortization Schedule

Expressed in US$

Annex-6

Particulars	Useful Life	Dep: rate	Year 1 ~ Year 10		Year 11~ Year 20	
			Amt US $	Depn: Amt US $	Amt US $	Depn: Amt US $
Depn :						
Building	20	5%	718,000	35,900		35,900
Machinery	10	10%	1,147,500	114,750		
Factory Accessories	10	10%	65,000	6,500		
Amortization :						
Land Deposit	10	10%	482,180	48,218		
Total Depn & Amortization:				205,368		35,900

Myanmar Smelting & Refining Company Limited

Annual Fuel/Electricity/Water Requirement

Expressed in US$

Annex-7

Item	Specification	Unit	Unit price	Year 1		Year 2		Year 3		Year 4		Year 4		Year 6 and onwards	
				Qty	Amount	Qty	Amount	Qty	Amount	Qty	Amount	Qty	Amount	Qty	Amount
Fuel	Diesel/	MT	740	500	370,000	550	407,000	600	444,000	600	444,000	600	444,000	600	444,000
Electricity		kwh	0.13	720,000	93,600	900,000	117,000	1,100,000	143,000	1,100,000	143,000	1,100,000	145,200	1,100,000	145,200
Water		Litres	0.05	400,000	20,000	500,000	25,000	600,000	30,000	600,000	30,000	600,000	300,000	600,000	300,000
					483,600		549,000		617,000		617,000		399,445,200		399,445,200

Myanmar Smelting & Refining Company Limited
List of local personnel and foreign technicians
Expressed in US$

Annex-8

Sr. No.	Designation	Year 1			Year 2			Year 3			Year 4			Year 5			Year 6 and onwards		
		No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary
	Foreign Technician																		
1	General Manager	1	2,500	30,000	1	2,550	30,600	1	2,600	31,200	1	2,600	31,200	1	2,600	31,200	1	2,600	31,200
2	Senior Production Manager	1	2,000	24,000	1	2,050	24,600	1	2,100	25,200	1	2,100	25,200	1	2,100	25,200	1	2,100	25,200
3	Senior Production and maintenance supervisor	3	1,500	54,000	3	1,550	55,800	3	1,600	57,600	3	1,600	57,600	3	1,600	57,600	3	1,600	57,600
4	Senior Finance and account Manager	1	1,500	18,000	1	1,550	18,600	1	1,600	19,200	1	1,600	19,200	1	1,600	19,200	1	1,600	19,200
5	Senior Maintenace Technician	2	1,200	28,800	2	1,250	30,000	2	1,300	31,200	2	1,300	31,200	2	1,300	31,200	2	1,300	31,200
	Sub total	8		154,800	8		159,600	8		164,400	8		164,400	8		164,400	8		164,400
	Local Personnel																		
1	Manager	4	700	33,600	4	770	36,960	4	809	38,808	4	809	38,808	4	809	38,808	4	809	38,808
2	Supervisor	4	400	19,200	5	440	26,400	8	462	44,352	8	462	44,352	8	462	44,352	8	462	44,352
3	Electrician	3	350	12,600	4	385	18,480	4	404	19,404	4	404	19,404	4	404	19,404	4	404	19,404
4	Machanical Fitter	4	350	16,800	5	385	23,100	5	404	24,255	5	404	24,255	5	404	24,255	5	404	24,255
5	Welder	4	350	16,800	5	385	23,100	5	404	24,255	5	404	24,255	5	404	24,255	5	404	24,255
6	Forlift Driver	4	250	12,000	6	275	19,800	6	289	20,790	6	289	20,790	6	289	20,790	6	289	20,790
7	Crane Operator	3	250	9,000	4	275	13,200	4	289	13,860	4	289	13,860	4	289	13,860	4	289	13,860
8	Office Staff	5	200	12,000	6	220	15,840	6	231	16,632	6	231	16,632	6	231	16,632	6	231	16,632
9	Unskilled workers	50	150	90,000	80	165	158,400	90	173	187,110	90	173	187,110	90	173	187,110	90	173	187,110
	Sub total	81		222,000	119		335,280	132		389,466	132		389,466	132		389,466	132		389,466
	Grand total	**89**		**376,800**	**127**		**494,880**	**140**		**553,866**	**140**		**553,866**	**140**		**553,866**	**140**		**553,866**

Myanmar Smelting & Refining Company Limited
List of Raw Material (Local Purchase)

Annex-9

Sr. No.	Items	A/C unit	U.P	Year 1		Year 2		Year 3		Year 4		Year 5		Year 6 and onwards	
				Qty	Amt (US$)	Qty	Amt (US$)	Qty	Amt (US$)	Qty	Amt (US$)	Qty	Amt (US$)	Qty	Amt (US$)
	Waste lead acid battery scrap	MT	700	11,400	7,980,000	18,240	12,768,000	20,900	14,630,000	20,900	14,630,000	20,900	14,630,000	20,900	14,630,000
					7,980,000		12,768,000		14,630,000		14,630,000		14,630,000		14,630,000

Myanmar Smelting & Refining Company Limited
List of Consumables to be imported
Expressed in US$

Annex-10

Sr. No.	Items	Specifications	A/C unit	U.P	Year 1		Year 2		Year 3		Year 4		Year 5		Year 6 and onwards	
					Qty	Amt (US$)	Qty	Amt (US$)	Qty	Amt (US$)	Qty	Amt (US$)	Qty	Amt (US$)	Qty	Amt (US$)
1	Sodium Carbonate	99.90%	MT	250	600	150,000	700	175,000	775	193,750	775	193,750	775	193,750	775	193,750
2	Sodium Hydroxide	99.50%	MT	500	180	90,000	240	120,000	275	137,500	275	137,500	275	137,500	275	137,500
3	Cast Iron Boring	Iron oxide	MT	300	720	216,000	800	120,000	850	255,000	850	255,000	850	255,000	850	255,000
4	Sodium Nitrate	99.99%	MT	700	60	42,000	70	120,000	75	52,500	75	52,500	75	52,500	75	52,500
5	Sulphur	99.00%	MT	350	120	42,000	140	120,000	150	52,500	150	52,500	150	52,500	150	52,500
Total						540,000		655,000		691,250		691,250		691,250		691,250

Myanmar Smelting & Refining Company Limited

Income schedule

Annex-11

		Year 1	Year 2	Year 3	Year 4	Year 5	Year 6 and onwards
Pure Lead							
Unit Price	US$/ MT	2,000	2,200	2,300	2,300	2,300	2,300
Production Volume	MT	6,000	9,600	11,000	11,000	11,000	11,000
Income	US$	12,000,000	21,120,000	25,300,000	25,300,000	25,300,000	25,300,000
Plastic chips or Granules							
Unit Price	US$/ MT	800	850	900	900	900	900
Production Volume	MT	624	998	1,144	1,144	1,144	1,144
Income	US$	499,200	848,300	1,029,600	1,029,600	1,029,600	1,029,600
Total Income	US$	12,499,200	21,968,300	26,329,600	26,329,600	26,329,600	26,329,600

Myanmar Smelting & Refining Company Limited

Projected Profit & Loss Statement

Expressed in US$

Annex-12

	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10	Year 11	Year 12	Year 13
Gross Income (Export sales 100%)	12499200	21968300	26329600	26329600	26329600	26329600	26329600	26329600	26329600	26329600	26329600	26329600	26329600
Less : Cost of goods sold													
Raw Materials	7,980,000	12,768,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000
Consumables	540,000	655,000	691,250	691,250	691,250	691,250	691,250	691,250	691,250	691,250	691,250	691,250	691,250
Direct labour	90,000	158400	187110	187110	187110	187110	187110	187110	187110	187110	187110	187110	187110
Overhead	200,000	370,000	550,000	550,000	550,000	550,000	550,000	550,000	550,000	550,000	550,000	550,000	550,000
Total Cost of goods sold	8,810,000	13,951,400	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360
Gross profit/ (loss)	**3,689,200**	**8,016,900**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**
Less: Expenses													
Salaries	286,800	336480	366756	366756	366756	366756	366756	366756	366756	366756	366756	366756	366756
Freight, clearance and handling	110,000	226300	466600	466600	466600	466600	466600	466600	466600	466600	466600	466600	466600
Telecommunication	20,000	22,000	23,000	23,000	23,000	23,000	23,000	23,000	23,000	23,000	23,000	23,000	23,000
Postal & Courier Services	5,000	5,200	5,500	5,500	5,500	5,500	5,500	5,500	5,500	5,500	5,500	5,500	5,500
Printing & Stationery	5,000	5,500	5,900	5,900	5,900	5,900	5,900	5,900	5,900	5,900	5,900	5,900	5,900
Uniforms	10,000	15,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000
Medical	20,000	25,000	28,000	28,000	28,000	28,000	28,000	28,000	28,000	28,000	28,000	28,000	28,000
Staff Transportation	10,000	15,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000
Travel	10,000	15,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000
Security	4,000	5000	6000	6000	6000	6000	6000	6000	6000	6000	6000	6000	6000
Professional fee	5,000	10000	12000	12000	12000	12000	12000	12000	12000	12000	12000	12000	12000
Land Rental											48,218	48,218	48,218
Miscellaneous	3,999,744	7,469,222	10,005,248	10,005,248	6,582,400	6,319,104	6,055,808	5,792,512	5,529,216	5,265,920	5,002,624	5,002,624	5,002,624
Depreciation	205,368	205,368	205,368	205,368	205,368	205,368	205,368	205,368	205,368	205368	35900	35900	35900
Total Expenses	4,690,912	8,355,070	11,172,372	11,172,372	7,749,524	7,486,228	7,222,932	6,959,636	6,696,340	6,433,044	6,048,498	6,048,498	6,048,498
Profit before tax	(1,001,712)	(338,170)	(901,132)	(901,132)	2,521,716	2,785,012	3,048,308	3,311,604	3,574,900	3,838,196	4,222,742	4,222,742	4,222,742
Less: Provision for income-tax						696,253	762,077	827,901	893,725	959,549	1,055,686	1,055,686	1,055,686
Profit after tax	(1,001,712)	(338,170)	(901,132)	(901,132)	2,521,716	2,088,759	2,286,231	2,483,703	2,681,175	2,878,647	3,167,057	3,167,057	3,167,057
Less: Provision for CSR expenses					50,434	41,775	45,725	49,674	53,624	57,573	63,341	63,341	63,341
Net profit for the year	(1,001,712)	(338,170)	(901,132)	(901,132)	2,471,282	2,046,984	2,240,506	2,434,029	2,627,552	2,821,074	3,103,715	3,103,715	3,103,715

Myanmar Smelting & Refining Company Limited

Projected Profit & Loss Statement

Expressed in US$

Annex-12

	Year 14	Year 15	Year 16	Year 17	Year 18	Year 19	Year 20	Year 21	Year 22	Year 23	Year 24	Year 25
Gross Income (Export sales 100%)	26329600	26329600	26329600	26329600	26329600	26329600	26329600	26329600	26329600	26329600	26329600	26329600
Less : Cost of goods sold												
Raw Materials	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000	14,630,000
Consumables	691,250	691,250	691,250	691,250	691,250	691,250	691,250	691,250	691,250	691,250	691,250	691,250
Direct labour	187110	187110	187110	187110	187110	187110	187110	187110	187110	187110	187110	187110
Overhead	550,000	550,000	550,000	550,000	550,000	550,000	550,000	550,000	550,000	550,000	550,000	550,000
Total Cost of goods sold	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360
Gross profit/ (loss)	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**	**10,271,240**
Less: Expenses												
Salaries	366756	366756	366756	366756	366756	366756	366756	366756	366756	366756	366756	366756
Freight, clearance and handling	466600	466600	466600	466600	466600	466600	466600	466600	466600	466600	466600	466600
Telecommunication	23,000	23,000	23,000	23,000	23,000	23,000	23,000	23,000	23,000	23,000	23,000	23,000
Postal & Courier Services	5,500	5,500	5,500	5,500	5,500	5,500	5,500	5,500	5,500	5,500	5,500	5,500
Printing & Stationery	5,900	5,900	5,900	5,900	5,900	5,900	5,900	5,900	5,900	5,900	5,900	5,900
Uniforms	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000
Medical	28,000	28,000	28,000	28,000	28,000	28,000	28,000	28,000	28,000	28,000	28,000	28,000
Staff Transportation	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000
Travel	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000	16,000
Security	6000	6000	6000	6000	6000	6000	6000	6000	6000	6000	6000	6000
Professional fee	12000	12000	12000	12000	12000	12000	12000	12000	12000	12000	12000	12000
Land Rental	48,218	48,218	48,218	48,218	48,218	48,218	48,218	48,218	48,218	48,218	48,218	48,218
Miscellaneous	5,002,624	5,002,624	5,002,624	5,002,624	5,002,624	5,002,624	5,002,624	5,002,624	5,002,624	5,002,624	5,002,624	5,002,624
Depreciation	35900	35900	35900	35900	35900	35900	35900	0	0	0	0	0
Total Expenses	6,048,498	6,048,498	6,048,498	6,048,498	6,048,498	6,048,498	6,048,498	6,012,598	6,012,598	6,012,598	6,012,598	6,012,598
Profit before tax	4,222,742	4,222,742	4,222,742	4,222,742	4,222,742	4,222,742	4,222,742	4,258,642	4,258,642	4,258,642	4,258,642	4,258,642
Less: Provision for income-tax	1,055,686	1,055,686	1,055,686	1,055,686	1,055,686	1,055,686	1,055,686	1,064,661	1,064,661	1,064,661	1,064,661	1,064,661
Profit after tax	3,167,057	3,167,057	3,167,057	3,167,057	3,167,057	3,167,057	3,167,057	3,193,982	3,193,982	3,193,982	3,193,982	3,193,982
Less: Provision for CSR expenses	63,341	63,341	63,341	63,341	63,341	63,341	63,341	63,880	63,880	63,880	63,880	63,880
Net profit for the year	3,103,715	3,103,715	3,103,715	3,103,715	3,103,715	3,103,715	3,103,715	3,130,102	3,130,102	3,130,102	3,130,102	3,130,102

Myanmar Smelting & Refining Company Limited

Cash Flow Statement

Expressed in US$

Annex-13

Description	Year 0	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10	Year 11	Year 12
Cash Inflow													
100% Export sales		12,499,200	21,968,300	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600
Cash Outflow													
Cost of goods sold		8,810,000	13,951,400	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360
Other costs/Expenses		4,485,544	8,149,702	10,967,004	10,967,004	7,544,156	7,280,860	7,017,564	6,754,268	6,490,972	6,227,676	6,012,598	6,012,598
25% income tax							696,253	762,077	827,901	893,725	959,549	1,055,686	1,055,686
Total cash outflow		13,295,544	22,101,102	27,025,364	27,025,364	23,602,516	24,035,473	23,838,001	23,640,529	23,443,057	23,245,585	23,126,644	23,126,644
Cash flow from operations		-796,344	-132,802	-695,764	-695,764	2,727,084	2,294,127	2,491,599	2,689,071	2,886,543	3,084,015	3,202,957	3,202,957
Change in Working Capital													
Capital Investment and Disposal	2,562,680												
Net Cash Flow	-2,562,680	-796,344	-132,802	-695,764	-695,764	2,727,084	2,294,127	2,491,599	2,689,071	2,886,543	3,084,015	3,202,957	3,202,957
Accumulated Cash Flow	-2,562,680	-3,359,024	-3,491,826	-4,187,590	-4,883,354	-2,156,270	137,857	2,629,456	5,318,527	8,205,070	11,289,085	14,492,042	17,694,998

IRR= 27%

Payback Period= 5 years and 11 months

Myanmar Smelting & Refining Company Limited

Cash Flow Statement

Expressed in US$

Annex-13

Description	Year 13	Year 14	Year 15	Year 16	Year 17	Year 18	Year 19	Year 20	Year 21	Year 22	Year 23	Year 24	Year 25
Cash Inflow													
100% Export sales	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600	26,329,600
Cash Outflow													
Cost of goods sold	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360	16,058,360
Other costs/Expenses	6,012,598	6,012,598	6,012,598	6,012,598	6,012,598	6,012,598	6,012,598	6,012,598	6,012,598	6,012,598	6,012,598	6,012,598	6,012,598
25% income tax	1,055,686	1,055,686	1,055,686	1,055,686	1,055,686	1,055,686	1,055,686	1,055,686	1,064,661	1,064,661	1,064,661	1,064,661	1,064,661
Total cash outflow	23,126,644	23,126,644	23,126,644	23,126,644	23,126,644	23,126,644	23,126,644	23,126,644	23,135,619	23,135,619	23,135,619	23,135,619	23,135,619
Cash flow from operations	3,202,957	3,202,957	3,202,957	3,202,957	3,202,957	3,202,957	3,202,957	3,202,957	3,193,982	3,193,982	3,193,982	3,193,982	3,193,982
Change in Working Capital													
Capital Investment and Disposal													
Net Cash Flow	3,202,957	3,202,957	3,202,957	3,202,957	3,202,957	3,202,957	3,202,957	3,202,957	3,193,982	3,193,982	3,193,982	3,193,982	3,193,982
Accumulated Cash Flow	20,897,955	24,100,911	27,303,868	30,506,824	33,709,781	36,912,737	40,115,694	43,318,650	46,512,632	49,706,613	52,900,595	56,094,576	59,288,558

Employees' benefits of Myanmar Smelting & Refining Co., Ltd

Myanmar Smelting & Refining Co., Ltd is a 100% foreign owned company to be established in the Republic of the Union of Myanmar under Foreign Investment Law and the Myanmar Companies Act. Its factory is situated at Plot No. (200), Myaungtakar Industrial Zone, Mawbe Township, Yangon Region, the Republic of the Union of Myanmar. The Company intends to perform smelting and refining all non-ferrous metals like waste acid lead batteries, lead scrap, aluminium scrap etc. and manufacture plastic chips or granules for 100% export sale from the Republic of the Union of Myanmar with approximately 89 numbers of employees in the first business year. In order that the employees may enjoy proper welfare commensurate with that of a prestigious Company set up a plan, as stated below, for employees as employees' welfare plan:

1. **Meal**

   The Company will provide meal allowance according to employees' needs.

2. **Staff Transportation**

   The Company will arrange the staff transportation to and from the factory throughout the years.

3. **Uniform**

   The Company will provide uniforms free of charge to all employees.

4. **Health Care**

   An infirmary (in accordance with the existing rules and regulations of the Ministry of Health concerned) will be set up in the factory compound and stocked with appropriate/adequate medicines. Qualified physicians/doctors will be engaged by the Company so that in emergency cases employees could be cured free of charge.

5. **Bonus**

   Annual bonus will be paid to all employees upon developing the employees' working capacity. The amount of bonus will depend on the Company's profit and the performance of the individual employees.

All the employees' benefits mentioned above are some of the usual company policy and practices. Other benefits such as leave (medical leave, annual leave, etc.) would be drawn up and included in the employees' welfare plan according to the Labour Laws of the Republic of the Union of Myanmar. The Company will take extra care to oversee that the benefits provided by the Company do not fall short of those granted under the Labour Laws of the Republic of the Union of Myanmar.

Probable benefits accruing to the Republic of the Union of Myanmar by the investment of Myanmar Smelting & Refining Co., Ltd

1. **Benefits of training to Employees**

By training our employees, we will make them equipped with better knowledge according to the nature of manufacturing activities, and this will help them earn higher income. Employees will be more confident in performing their works.

2. **Growth in Infrastructure**

We plan to carry out business of smelting and refining all non-ferrous metals like waste acid lead batteries, lead scrap, aluminium scrap etc. and manufacture plastic chips or granules for 100% export sale as soon as after receiving the Investment Permit from the Myanmar Investment Commission.

Also, certain numbers of employment opportunities will be created for workers during the operation process. Our business will positively help massive growth of infrastructures all over the country. Transfer of technical know-how for gaining skills will also be available.

3. **Direct income generation to the State**

Since the factory is located at Plot No.(200), Myaungtakar Industrial Zone, Mawbe Township, Yangon Region, revenue charged by relevant authorities (such as, but not limited to, public utility charges namely communication, electricity, water supply etc.) will be accrued.

4. **Cultivation and nurturing of young talent**

Myanmar nationals involved in manufacturing activities will be able to acquire various technical know-how of the Company such as smelting and refining all non-ferrous metals like waste acid lead batteries, lead scrap, aluminium scrap etc. and manufacture plastic chips or granules for 100% export sale and this will contribute to the personal capability of the workforce of the Republic of the Union of Myanmar in the long-term.

5. Increase of Tax Revenues

As one of the foreign investors, we are intending to validly get the benefit of tax exemption and relief granted under the Foreign Investment Law from the Government of the Republic of the Union of Myanmar. We are going to be faithful for our legal liability to pay taxes to get such benefits.

From the standpoint of the Government of the Republic of the Union of Myanmar, personal income tax revenue will increase firstly. Other tax revenue like income tax and commercial tax will also be increased.

6. Attainment of 4 Economic Objectives

It is evident from the benefits to be derived by the State from the Project, summarized above, that - "Our Project is committed to co-operate and contribute towards the attainment of 4 economic objectives set by the Government of the Republic of the Union of Myanmar for the development of its National Economy".

Social Welfare Programmes for Workforce of Myanmar Smelting & Refining Co., Ltd

1. The Company will provide adequate water and purified drinking water to the employees and arrange working environment with adequate light and good ventilation.
2. The Company will provide toilets sufficiently to match the numbers of employees.
3. The Company will make sure that all employees register with the Social Security Scheme according to the law in order to enjoy benefits granted by the Scheme.
4. The Company will set up a first- aid kit and provide a car for emergency cases.
5. Overtime allowance will be paid to relevant employees, who need to work overtime, in compliance with the law.
6. The Company will provide uniforms to the employees who work at the factory.
7. The Company will arrange transportation for the employees to and from the company by paying transportation allowance or providing ferry.
8. The Company will pay bonuses to the employees based on the company's profit earning and job performance of the employees.

Fire Prevention Plan of Myanmar Smelting & Refining Co., Ltd

1. Furnish with fire alarm system.
2. Provide training to employees about prevention of fire and method of extinguishing the fire.
3. Set up fire extinguishers.
4. Inspect fire extinguishers once a week.
5. Dedicate to cleanliness and tidiness in the office for fire prevention.
6. Set security cameras.
7. Instruct to smoke in smoking area only.
8. Inspect electric wires once a week.

NE MANN

Date: 18 March , 2015

Chairman
Myanmar Investment Commission.

Subject: Submission of documentsverbally instructed at the PAT Meeting

Your Excellency,

First, we would like to express our profound gratitude to Your Excellency for inviting us to attend Proposal Assessment Team Meeting on 9.3.2015 regarding Investment Proposal of Myanmar Smelting & Refining Co., Ltd.

As verbally instructed at the PAT Meeting, we submit herewith the following documents;

1. Employment Safety Plan.
2. Environmental Impact Assessment Plan.
3. Raw Material Plan Locally.
4. Manufacturing Process Flow Chart.
5. Board of Industry Certificate of M/s Chaze Industrial Co,, Ltd, Thailand.
6. Photograph from Thailand Plant.
7. European Standard Certificate.
8. Norm for each Production Item.

Truly,

Zahir Wahab

Mr. Zahir Wahab
Promoter of the Proposal

Newmann Engineering Pvt. Ltd.
Regd. Office : 1, A J C Bose Road, 4th Floor, Kolkata - 700 020 (India)
Tel. : +91 33 2290 4012 / 13 Fax : +91 33 2282 1007 E-mail : neplkol@yahoo.com

European Emission Standards

We at Chaze Industrial are committed to the highest standards of production and quality and to achieve this we follow the emission standards of Europe.

Emission Standards for Fumes released from the Plant

Pollutant	Units	Guideline Value
Sulfur Dioxide	Mg/Nm^3	< 50-200
Nitrogen oxide	Mg/Nm^3	100-300
Antimony	Mg/Nm^3	<15
VOC/ Solvents	Mg/Nm^3	5-15
Dust	Mg/Nm^3	1-5
Carbon Monoxide	ppm	<650
Mercury	Mg/Nm^3	0.02
Lead	Mg/Nm^3	<24

Emission Standards for Water released from the Plant

Pollutant	Units	Guideline Values
PH Value		5.5 – 9
Total dissolved particles	Per liter	3000mg
Lead	Per liter	0.2 mg
Oil & grease	Per liter	5.0 mg – 15 mg

Standard Level of Lead in Employees Blood

Blood Lead Level (µg/dL)	Management Recommendations
<5	No Action required, continue monitoring
10-19	Decrease exposure, continue monitoring
20-29	Remove from exposure and do medical examination.
30-49	Remove from exposure Prompt medical evaluation and care

บริษัท เชซ อินดัสเตรียล จำกัด
CHAZE INDUSTRIAL CO.,LTD.
สำนักงานบริหาร : เลขที่ 888 อาคารเอ็มอีซี ถนนบางนา-ตราด ชั้น 14 ห้อง 14/5 แขวงบางนา เขตบางนา กรุงเทพมหานคร 10260
Administrative Office : No. 888 MEC Tower, Bangna-Trad Road, 14th Floor, Room no. 14/5, Bangna, Bangkok 10260 Thailand
Tel : 02-7446606 *Fax* : 02-7446609 *E-mail* : info@chaze.co.th
โรงงาน : 225 หมู่ 7 นิคมอุตสาหกรรมเกตเวย์ซิตี้ ต.หัวสำโรง อ.แปลงยาว จ.ฉะเชิงเทรา 24190
Factory : 225 M.7, Gateway City Industrial Estate, T.Huasamrong, A.Plangyao, Chachengsao 24190 Thailand
Tel : 038-575464-5 *Fax* : 038-575…

<u>MYANMAR SMELTING & REFINING CO. LTD.,</u>

RAW MATERIAL PLAN
LOCALLY

- DATA OF VEHICLES
- DATA OF RAW MATERIALS COLLECTIONS OF OLD USED BATTERIES
- DATA OF OLD BATTERY SUPPLIERS AND SCRAP DEALERS NAME

With the population of 43 million the first licence issued in Union of Myanmar was in 1995.
The number of vehicles registered in 1989:
Car 27,000(1989),
Trucks and Buses42,000(1989).

After the government revised its regulations in 2011, allowing Myanmar citizens to sell 40 year-old junkers and get import licences for newer, mostly used cars. Yangon's streets were lined with used car lots. Toyota, General Motors, Chinese and Korean automakers were among many that had opened showrooms and had set up distributorships. Toyota set up its service department in Myanmar in 1996 and only opened the Yangon dealership in 2012.

Online car sales also boomed. There is no official data, but over a dozen such websites were operating after the government lifted its severe restrictions on car imports and, as if switch had been flicked, a car culture was born in Yangon. Used car lots, mostly selling secondhand Imports from Japan, became ubiqitious.

There is huge room for growth in a country of over 60 million with only 38 vehicles per 1,000 people. That is far

less than the United States, where the ratio is 800 per 1,000 people, or even China, where it is 60 per 1,000.

Automakers are seeking pole position in possibly one of the world's fastest growing markets for new and used cars.

One of the quaintest of many anachronisms in Yangon, a city of mouldering colonial villas and gleaming golden pagodas, used to be the decades old Toyotas, Chevys and other clunkers wheezing down its mostly empty roads, a visible sign of sanctions and economic isolation. Now, the streets have filled with a flood of newer used cars, mostly from Japan.
As Myanmar's reform-minded leadership opens the economy after the former military rulers allowed elections in 2010.

Myanmar had 2.3 million registered vehicles in 2011, nearly 2 million of which were motorcycles that were popular in the countryside but banned in Yangon. Most of the 300,000 registered cars were in Yangon and a few other cities.In years past, the streets of Myanmar's largest city were often so empty that taxi drivers coultest the forces of gravity as they screeched down winding thoroughfares.

These days, though, the emergence of debilitating gridlock in Yangon is perhaps the most obvious sign that after five decades of cloistered military rule, Myanmar is finally open for business. It has taken only three years for the number of cars registered in the city to double, to more than 400,000.

Commercial vehicles in Myanmar is expected to see a compound annual growth rate of 21 percent from 2011 to reach 2016 to reach 12,700 units in 2016.

Registrations of trucks – both locally manufactured and imported – could increase to 10,100 units by 2016 from 4,000 units in 2011.

The growth is due to infrastructure projects and the mining sector, which both use dump trucks and other heavy-duty machinery.

About 700 buses were newly registered in 2011 and the number is predicted to reach 2,600 annually by 2016, thanks to the increase of passenger movements both within Myanmar and with neighbouring countries, Myanmar had about 2.3 million registered vehicles as of 2011, Including passenger cars, motorcycles and commercial vehicles. Motorcycles are the most popular mode of transport, accounting for 81 percent of all registered vehicles. Passenger cars have a 12 percent market share,

followed by commercial vehicles at 3 percent and buses 1 percent.

In Myanmar the raw material (old used batteries) comes primarily from four sources:

i) 72% of old used lead batteries come from automotive batteries, e-bicycle batteries, motorcycle batteries etc.

ii) 8.6% of old used lead batteries come from VRLA (Value-Regulated Lead Acid) batteries, Industrial batteries.

iii) 5% of old used lead scrap comes from cables, printing etc.

iv) 14.4% of used lead comes from lead dust, lead mud etc.


The batteries life span is of1.6 years. The total registered vehicles as of 2014is 2.5 million approx. So, the battery scrap generated per year is 1.7 million unit.

The average recovery of lead from waste battery is 10 kg. per unit, culminating into total waste battery scrap generation of 17,000 MT in the year 2014.

- 1,417 tons lead comes from automotive batteries, motorcycle batteriesetc. which is @72%.
- 169 tons lead comes from VRLA lead batteries, Industrial batteries which is @8.6%.
- 98 tons lead comes from lead scrap from cables and printing etc. which is @5%.
- 283 tons comes from lead dust, lead mud etc. which is @14.4%.

Therefore, per month lead recovery is (1,967 tons).

Source: Ministry of Transport & Market Research



Source:Market Research

Name of old Battery suppliers in Yangon	
Myo-1	(Battery & Engine oil trading)
AungThi Ha	(Battery sale & service)
KoKyawLwin	(Battery sale & service)
KyawThar	(Battery sale & service)
La pyae Won	(Battery & electronic)
Dollar	(Battery & electronic)
Olympic	(Battery & electronic)
Asia Nagar	(Electronic)
Taw Win Maha	(Battery & electronic)
Zaw	(Battery sale & service)
Aung Thu	(Battery scrap dealer)
Kyaw Min Oo	(Battery scrap dealer)

No	Name	
1	Myo-1	(Battery and Engine Oil Trading)
2	Aung Thi Ha	(Battery Sale and Service)
3	Ko Kyaw Lwin	(Battery Sale and Service)
4	Kyaw Thar	(Battery Sale and Service)
5	La Pyae Won	(Battery and Electronic)
6	Dollar	(Battery and Electronic)
7	Olympic	(Battery and Electronic)
8	Ko Aung Htut	(Battery and Electronic Accessaire Distributing)
9	Asia Nagar	(Electronic)
10	Taw Win Maha	(Battery and Electronic)
11	Zaw	(Battery Sale and Service)
12	Aung Thu	
13	Kyaw Min Oo	

Current Transport Facilities in Union of Myanmar (2014)

1	Number of Automobiles	498,691
2	Number of Motorcycles	1,980,986
3	Number of Stream Locomotives	37
4	Number of Diesel Electric Locomotive	247
5	Number of Diesel Hydraulic Locomotives	105
6	Number of Passenger Coaches	1,246
7	Number of Freight Wagon	3,427


Source: Ministry of Transport & Market Research

Number of Vehicles running in Yangon Division in year 2011


Sr. No	Type of Vehicles	Total
1	Cas+Taxis	141,500
2	Light Truck	13,700
3	Heavy Truck	10,030
4	Bus	5,350
5	Others	10,685
6	Two Wheelers	50,541
7	Three Wheelers	145
8	NGV	27,470
	Total	**259,421**

Source: Ministry of Transport & Market Research

Vehicles Number Ratio in Myanmar



Growth of the Number of Vehicles in Myanmar (2000 – 2014)




Source: Market Research


Production norms showing calculation and usage of old raw material in ratio to the finished goods

Average weight of each battery is 14 kg.

1) Liquid Acid weight 2 kg. 14.5%
2) Clean plastic chips 1 Kg. 7.1%
3) Lead scrap 11 kg. 78.4%



1. Recovery process to refine lead from lead scrap is 7 kg.
2. Recovery process of clean plastic chips is 1 kg.
3. The liquid acid will be disposed as clean and non-hazardous effluent after neutralization and treatment.



သို့

CHAZE Industrial Co.,Ltd

Thailand

18.2.15

အထက်ပါ ကုမ္ပဏီမှ Mr. Zahir Wahab သည် ဘတ္တရီအိုးအဟောင်းအပျက် ဝယ်ရောင်းလုပ်ကိုင်သူ ကျွန်တော် (Aung Thu)ထံ ရောက်ရှိလာပြီး ဘတ္တရီအိုးအဟောင်းအပျက်များကို သူတို့ကုမ္ပဏီထံ ရောင်းချပေးပါရန် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ကျွန်တော်မှလည်း ဆွေးနွေးချက်များကို မူအားဖြင့် သဘောတူ၍ ကျွန်တော်မှ အထက်ပါ ကုမ္ပဏီသို့ ဈေးနှုန်းဆိုင်ရာနှင့် ကုမ္ပဏီမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်ပတ်သက်ပြီး နှစ်ဦးသဘောတူညီချက်ရရှိပါက ပေးသွင်းပါမည်ဟု သဘောတူခဲ့ကြပါသည်။ ကနဦးအနေဖြင့် တန်ချိန် (500)နီးပါးခန့် ရှာဖွေပေးပါဟု တောင်းဆိုလာသောအခါ ကျွန်တော်မှလည်း ကာလကန့်သတ်ချက် မရှိဘဲ ရှာဖွေပေးပါမည်ဟု နှုတ်အားဖြင့် သဘောတူခဲ့ကြပါသည်။

အမည် — Aung Thu

မှတ်ပုံတင်အမှတ် — ၁၂/ဥကမ(နိုင်)[illegible]

လိပ်စာ — [illegible] ဥက္ကလာ

— [illegible]

ဖုန်းနံပါတ် — 09-[illegible]



နိုင်ငံသားစိစစ်ရေးကတ်ပြား

အမှတ်

ရက်စွဲ

အမည်

အဘအမည်


မွေးသက္ကရာဇ်

လူမျိုး/ဘာသာ

အရပ်

ကိုင်ဆောင်သူလက်မှတ်

အမည်



အမှတ်စဉ် K 3 6 4 6 4 3

အလုပ်အကိုင်

နေရပ်လိပ်စာ



နိုင်ငံသားစိစစ်ရေးကတ်ပြား

အမှတ်

ရက်စွဲ ၂၄ · ၆ · ၂၀၀၇

အမည်

မိဘအမည်


မွေးသက္ကရာဇ်

လူမျိုး/ဘာသာ

အရပ် သွေးအုပ်စု

ထင်ရှားသည့်အမှတ်အသား

ထုတ်ပေးသူ့လက်မှတ်



H 0 6 4 4 0 2

အမည်

အဖအမည်

နေရပ်လိပ်စာ

ကိုင်ဆောင်သူလက်မှတ်

၂။ ပျောက်ဆုံးသွားပါက ... ရဲစခန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးသို့ သတင်းပို့ရမည်။

၃။ ဤလက်မှတ်ကို အသက်( ) နှစ်ပြည့်လျှင် လဲလှယ်ရမည်။ ပျက်ကွက်ပါက အရေးယူခြင်းခံရမည်။

HEALTH, SAFETY & ENVIRONMENTAL POLICY

At Chaze Industrial, we believe it is important to look after each other, our communities and to protect the environment. Our health, safety and environmental responsibilities are at the heart of what we do and where we operate. We are committed to having accountability in our work and ensuring sufficient resources and support are available to all who are a part us company enabling everyone to help meet our goals:

"No incidents, No impacts to people and environment and to continuously monitor, test and improve in our performance."

We are committed to encouraging the behaviors and attitudes of our organization that drive our "Safety First" culture throughout our business. We achieve this by:

✓ **Focused Health and Safety Training Initiatives:**

To begin with every employee of the company, at the start of their employment is given thorough training developing the skills and knowledge, and through this training teaching them how to work in a safe, healthy and environmentally responsible way.

✓ **Health and Safety Equipment:**

Every employee of the company is provided with the safety equipment, depending on which section of the factory the work. The safety equipments provided vary from department to department, but every employee are required to use the safety equipment when at working this mandatory for all employees.
The list of Safety equipment distributed are :

- Safety Helmet
- Gloves (Heat tolerant leather or PVC chemical resistant)
- Face Mask

บริษัท เชซ อินดัสเตรียล จำกัด
CHAZE INDUSTRIAL CO.,LTD.
สำนักงานบริหาร : เลขที่ 888 อาคารเอ็มอีซี ถนนบางนา-ตราด ชั้น 14 ห้อง14/5 แขวงบางนา เขตบางนา กรุงเทพมหานคร 10260
Administrative Office : No. 888 MEC Tower, Bangna-Trad Road, 14th Floor, Room no. 14/5, Bangna, Bangkok 10260 Thailand
Tel : 02-7446606 *Fax :* 02-7446609 *E-mail :* info@chaze.co.th
โรงงาน : 225 หมู่ 7 นิคมอุตสาหกรรมเกตุเวย์ซิตี้ ต.หัวสำโรง อ.แปลงยาว จ.ฉะเชิงเทรา 24190
Factory : 225 M.7, Gateway City Industrial Estate, T.Huasamrong, A.Plangyao, Chachengsao 24190 Thailand
Tel : 038-575464-5 *Fax :* 038-575211 *E-mail :* info@chaze.co.th

- Safety shoes (Metal Tipped or Rubber gum Boots)
- Safety belts harness
- Safety Back Support

All this equipment is a necessary part of every employee that works in the Factory. The safety equipment also helps minimizing the chances of our employee's exposure to lead and injuries.

We also have an annual blood test for all our employees to monitor the Level of Lead in the blood of our employees. The company is able to take early action if any employee is found to have elevated Lead levels in their blood stream.

✓ **Continued Health and Safety Investments :**

We at Chaze Industrial are committed in the caring of our employees and hence the training provided to employees is continuous.

Every year the company organizes a First Aid seminar for all the employees, preparing them to be able to help each other in case of Accidents

There are annual Fire Training days, in which with the help of the local fire department, all the employees are given basic training to deal with any fire related accidents that may occur at the factory.

All this training is further used in developing the Safety first culture which we strive. We also use the Near miss and accidents reports that occur in improving the conditions and the way we work.

We monitor our progress against the targets we set. Our management systems and operating procedures are regularly reviewed to ensure our working practices safeguard our people, the environment and effectively manage any incidents that may occur.

We encourage our employees and management staff to support each other and uphold the principles of Safety First. Only by working together and being personally accountable will we achieve our goals.

สำนักงานบริหาร : เลขที่ 888 อาคารเอ็มอีซี ถนนบางนา-ตราด ชั้น 14 ห้อง14/5 แขวงบางนา เขตบางนา กรุงเทพมหานคร 10260
Administrative Office : No. 888 MEC Tower, Bangna-Trad Road, 14th Floor, Room no. 14/5, Bangna, Bangkok 10260 Thailand
Tel : 02-7446606 ***Fax :*** 02-7446609 ***E-mail :*** info@chaze.co.th
โรงงาน : 225 หมู่ 7 นิคมอุตสาหกรรมเกตุเวย์ซิตี้ ต.หัวสำโรง อ.แปลงยาว จ.ฉะเชิงเทรา 24190
Factory : 225 M.7, Gateway City Industrial Estate, T.Huasamrong, A.Plangyao, Chachengsao 24190 Thailand
Tel : 038-575464-5 ***Fax :*** 038-575211 ***E-mail :*** info@chaze.co.th

Technical Proposal for Conducting Environmental Impact Assessment (EIA) for Smelting and Refining of Waste Acids Lead Car Batteries Project of Myanmar Smelting & Refining Company Limited

Scope of the work for EIA

This scope of the work for Environmental Impact Assessment (EIA) of **Smelting and Refining of Waste Acids Lead Car Batteries Project** is prepared with the best knowledge based on the information obtained from the **Myanmar Smelting & Refining Company Limited**. In fact, more information is needed about the nature and technical plan of the project in order to develop comprehensive scope of work. Upon the receipt of those information, scope of the work herein mentioned would be subject to change for the betterment of EIA study.

1. Preparatory work of EIA

Within a week after the notification is made **Myanmar Smelting & Refining Company Limited** for obtaining more technical information about the project and necessary adjustment and detailing of EIA methodology. Necessary adjustment on scope of the work, the methodology employed, time schedule and financial matter is also to discuss for the consent of **Myanmar Smelting & Refining Company Limited.** Following work would be also part of preparatory work of EIA.

1.1. Team formation:

Since the first meeting with **Myanmar Smelting & Refining Company Limited,** a team of resource persons was formed among the different specialized fields. It needs to confirm the commitment of individual resource persons and internal meetings are also to conduct to enhance better understanding of all team members on the project and EIA work.

1.2. Secondary data collection:

This is to collect all available secondary data of the baseline information such as map, demographic data, technical report and previous project reports.

1.3. Preliminary visit to project site:

To understand the local situation and field operational need, preliminary visit would be also paid as soon as team is formed. During the visit, it would also meet with official concerned of **Myanmar Smelting & Refining Company Limited** for hearing their views on the proposed **Smelting and Refining of Waste Acids Lead Car Batteries Project.**

2. Conduct of Environmental Impact assessment (EIA)

Environmental Impact assessment is to be conducted by interdisciplinary expert team according to technical plan of proposed **Smelting and Refining of Waste Acids Lead Car Batteries Project.** It is to be done mostly based on qualitative assessment of expert opinion. Magnitude and intensity of potential impacts by project operation would be examined in order to predict the degree of positive or negative impact occurred by the project actions and its level of severity.

Required information to be presented in EIA report are:

a. Description of project components
   1. Project name and address
   2. Project history and background
   3. Proponent name and address
   4. Background of proponent
b. Description of project
   1. Scope of project
   2. Need and justification of project
   3. Review of basic document
   4. Components and activities of project
   5. Project location
   6. Land use
   7. Project layout
   8. Building drawing
   9. Assess road and parking
   10. Flow sheet of each production line
   11. Raw material to be imported
   12. Local raw material
   13. Name of products and photos
   14. Project implementation process
   15. Employment with organization chart
   16. Power supply system and requirement
   17. Water supply system and expected daily consumption
   18. Water treatment system
   19. Number of septic tank
   20. Drainage system
   21. Domestic waste water treatment system
   22. Solid waste collection system and disposing system
   23. Occupational Health system
   24. Expected project benefit
   25. Proposed Corporate Social Responsibility (CSR) system

3. Conduct of Field Survey

a. Field survey for measuring of base line parameters of existing environmental condition would be undertaken by specialized team.
   1. Physical (Air, water, solid, noise)
   2. Biological (Vegetation, flora, fauna)
   3. Social

4. Social economic
5. Cultural heritage

b. Field survey for finding social activities would be undertaken by interdisciplinary team. In each survey village, village meeting would be held to inform about the survey to the entire community and to seek their feedback to survey.

4. **Conduct of Laboratory testing**

For those laboratory testing that are required for examining air and water quality, collected sample would be tested in owned environmental laboratory as well as sent to Myanmar Science and Technology Research Department, Ministry of Science and Technology, for verifying and validating the result.

5. **Drafting the survey report and environmental management plan**

After data analysis is finished, respected technical expert would be responsible for drafting the sections of EIA report that are relevant to their technical assignment. Chief technical advisor would be responsible for compiling all reports into one comprehensive report according to the guideline set out by MOCAF which will also include the following:

a. Preparation of environmental management plan (EMP) with mitigation measures.
b. Preparation of environmental monitoring plan.
c. With the consent of **Myanmar Smelting & Refining Company Limited**, propose a plan for formation of environmental monitoring organization.
d. With the consent of **Myanmar Smelting & Refining Company Limited**, propose a budgetary allotment for implementation of environmental monitoring plan.
e. Recommendation on EIA finding.

.First draft would be submitted to **Myanmar Smelting & Refining Company Limited** for their perusal and comment on the draft. Second draft of the report would be also prepared by integration of the comment made by **Myanmar Smelting & Refining Company Limited**. And then final report is prepared and submitted.

6. **Limitation of the study**

Robustness of EIA finding and analysis is depending on the reliability and quality of available secondary data and baseline information. In Myanmar, those kinds of baselines are absent or outdated and the predictability of potential impact by EIA is limited. To manage efficiently and obtain the better outcome from the survey under this limitation, the assistance from **Myanmar Smelting & Refining Company Limited** is crucial to be able to coordinate with other government department for sharing those baselines information. Whenever and wherever feasible, EIA study would also make an attempt to develop research methodology for production of adjusted baseline scenario for predictability of the adverse impact to the extent possible in order to narrow down the gap.

7. Timeline of EIA Study

Tentative timeline of EIA study is described hereunder in the Table (1). It is subject to change according to changes in research methodology and sampling framework that are modified.

Table 1: Time schedule of work plan

No	Activity/Task	W1	W2	W3	W4	W5	W6	W7	W8	W9	W10	W11	W12
1	Preparatory work	■											
a	Team building	■											
b	Primary data collection	■											
c	Preliminary site visit	■											
d	Secondary data collection	■	■	■									
2	Conduct of IEE		■	■	■								
3	Field survey			■	■	■	■	■					
a	Participatory Livelihood Assessment			■	■	■	■	■					
b	Flora and Fauna Survey			■	■	■	■	■					
c	Weather and climate assessment			■	■	■	■	■					
d	Soil and water assessment			■	■	■	■	■					
e	Environmental baseline			■	■	■	■	■					
f	Cultural and archaeological assessment			■	■	■	■	■					
4	Laboratory testing					■	■	■	■				
5	Data processing and analysis						■	■	■				
6	Drafting EIA							■	■	■			
7	Peer review on Draft Report & EMP									■	■		
8	Second draft report and EMP											■	
9	Submission of Final report and closing of EIA study												■

8. Term of reference (For personnel involved in EIA Study)

This proposal is submitted by Green Myanmar Company Limited, Myanmar as Lead Agency for signing contract and overall management of EIA study. A team for EIA surveying is formed with the resource persons. Specific role and responsibility of team member is also briefed in Table 2.

Table 2: Term of Reference for Project Advisory and Management Team of EIA

No	Title of post and working duration	Term of Reference	Nominee and Organization
1	Project director	Overall management of IEE operation a. Manning & Team building b. Budget and Financial management c. Procurement d. Logistics e. Work plan f. Coordination among stakeholders	U Sein Thaung Oo Green Myanmar Environmental Services Professional Engineer
2	Chief Technical Manager	a. Design of IEE b. Technical meeting & Workshop c. Monitoring of ESIA process d. Public consultation e. Quality Control and Check f. Data compilation & analysis g. Reporting template & reporting (EMP)	U Kyaw Soe Win Green Myanmar Environmental Services Experience in ESIA processing
3	EIA Consultant	a. Advise on the design of IEE b. Develop term of reference for duty and responsibility among IEE team c. Advise on the environmental baseline d. Advise on the field survey e. Advise on data processing and laboratory testing f. Facilitate technical analysis g. Streamline the IEE report and Environmental Management Plan	Daw Khin Swe Aye Former Lecturer. YTU Experience in ESIA preparation
4	SIA Consultant	a. Advise on the design of SIA b. Develop term of reference for duty and responsibility among IEE team c. Advise on the environmental baseline d. Advise on the field survey e. Advise on data processing and laboratory testing f. Facilitate technical analysis g. Streamline the IEE report and Environmental Management Plan	Dr. Myo Min Win Ass. Professor Member of Environmental Committee, MES
5	IEE Operation and Field Coordinator	a. Develop operational checklist for IEE study b. Facilitate technical meeting and record keeping c. In charge for preliminary field visit d. Assist in data mining and secondary data collection e. Facilitate Initial Environmental Examination f. Establish field operational office for IEE field survey g. Supervise field survey h. Coordinate with local authority and communities for village level meeting i. Assist technical consultant for	Dr. Phyo Thu Aung Ass. Professor Myanmar Aerospace Engineering University

		technical observation and measurement	
6	Consultant on Environmental Baseline	a. Design of environmental baseline; methodology, sampling framework, field testing method, and analytical tool b. Training of field staff for baseline data collection c. Analysis and Report Preparation for Industrial Process, Potential Impact, Alternative Design, and Pollutant Control d. Brainstorm for Environmental Monitoring and Management	Dr. Maung Maung Win, Retired Professor and Consultant for Chemical Engineering and Environmental Management in Myanmar, Thailand and USA
7	Consultant on Environmental Quality Management	a. Assist in preparation of guideline for environmental sampling of air and water quality b. Monitor the sample collection c. Register and inspect the sample collected d. Prepare instruction for laboratory testing e. Check the result of environmental laboratory testing f. Compare the laboratory result and verification. g. Assist in report preparation for environmental baseline	Daw Khin Shwe Htay Former Lecturer, YTU Environmental Engineer
8	Consultant for Environmental Management Plan	a. Advise on IEE design and field data collection b. Analyse environmental impact report c. Advise on the selection of environmental technology option d. Write environmental management plan together with other consultants	U Win Thoung Green Myanmar & Pioneer Environmental Technology Pte..Ltd, Singapore. Experience in pollutant monitoring & control
9	Specialist on waste management	a. Collecting field data for industrial and municipal waste b. Assist in Laboratory Testing c. Data processing, computing, projection, modelling and analysis d. Assist in report preparation	Daw Tin May Soe, Former Professor, YTU Experience in environmental toxicology and pollution control
10	Specialist on Water quality	a. Collecting surface and ground water quality samples b. Assist in Laboratory Testing c. Data processing, computing, projection, modelling and analysis d. Assist in report preparation	Daw Aye Aye Kyaw Former Professor,YTU Experience in Water Management
11	Specialist on Air quality	a. Collecting air quality sample b. Assist in Laboratory Testing c. Data processing, computing, projection,	Dr. Moe Moe Kyaw Former Lecturer, YTU Air quality specialist

Certificate

I , Notarial Services Attorney,do hereby certify that , I examined the attached copy of **"Promotion Certificate Board of Investment Number 1058(2)/2554 of Chaze Industrial Company Limited."** and compare the same with the document presents to me as the original documents and found it to be a true and complete copy of the original document presented.

The documents are true copies of the original version without assuming responsibility for the contents of the documents , and **Miss Hansa Tonthong** , whose name and signature are shown in the attached copies of the English translations of the attached Thai documents, appeared before me,this day in person with the original thereof.

Miss Hansa Tonthong confirmed to me that the attached are true and correct copies translates by herself.

Give on **13th day of March 2015** in **V-Ventis Company Limited**, Kingdom of Thailand.

NOTARIAL SERVICES ATTORNEY * MEMBER OF LAWYERS COUNCIL OF THAILAND *

Reg.No./ทะเบียนเลขที่ 4850/2555
Commission Expires/ทะเบียนหมดอายุ
Date/วันที่ September 2, 2016

Signature ____________________

Miss Nattatida Pintep

Notarial Services Attorney, Registration No. 4850/2555

13th day of March 2015

1 Soi Bangna-Trad 25 MD Tower Bldg., 17th Fl C3., Bangna-Trad Rd., Km 3, Bangna, Bangkok 10260
Telephone: (66) 2769 5848-9, (66) 2399 1363
Facsimile: (66) 2769 5848-9 Ext 9

Garuda Emblem

Promotion Certificate

Board of Investment

Number 1058(2)/2554

Board of Investment (BOI) by virtue of power vested in Investment Promotions Act B.E. 2520 hereby issue this Certificate in favor of:

CHAZE INDUSTRIAL COMPANY LIMITED

Name in English: **Chaze Industrial Company Limited**
Has registered as a Limited Company bearing registration no. 0705552000611 on18 June 2009. Its head office located at 225 Moo. 7 Hua Samrong Sub-district, Plang Yao District, Chacheongsao 24190
To evidence that this Company has been granted promotional privileges for investment in the business of lead ingot and lead alloy ingot
under Category 7.27 Recycling and reuse of unwanted material
with attendant rights, benefits, and shall abide by the conditions as follows:

Privileges and Benefits

The Company shall enjoy privileges as follows:

1. Under Section 25, a promoted person shall be granted permission to bring into the Kingdom of foreign nationals who are skilled workers or experts and spouses and dependents of these two types of person in such number and for such period of time as the Board may deem appropriate.

/ 2. Under Section …..

Certified Correct Translation

Miss Hansa Tonthong
Translator

2. Under Section 26, foreign nationals who are skilled worker or experts and who are permitted to stay in the Kingdom under Section 25, shall be granted work permit for a specific position approved by the Board for the period of permitted stay in the Kingdom.

3. Under Section 28, a promoted person shall be granted exemption from payment of import duties on machinery as be approved by the Board.

4. Under the paragraph one of Section 31, a promoted person shall be granted exemption of juristic person income tax on the net profit derived from all promoted activities altogether not exceeding than **100 percent of the investment capital** excluding cost of land and working capital for a period of not more than **eight years** from the date income is first derived from such activity.

The paragraph three, the income on which the computation of the net profit derived from the activity referred to under paragraph shall include income from the sale of such by-products such as waste or scrap from the production process.

The paragraph four, in the case where a loss has been incurred during the period of receiving exemption of juristic person income tax referred to under paragraph one, a promoted person shall be granted to deduct such annual loss from the net profits accrued after the expiration of the period of exemption of juristic person income tax for a period of not more than five years from the expiry date of such period. The promoted person may choose to deduct such loss from the net profit of any one year or several years.

5. Under Section 34, the dividends derived from a promoted activity which is granted an exemption of juristic person income tax under Section 31 shall be exempted from computation of taxable income throughout the period the promoted person receives the exemption of juristic person income tax.

6. Under Section 37, a promoted person shall be granted permission to take out or remit abroad money in foreign currency.

This Notice takes effect from 20th December 2010 coinciding with the date when the BOI issued permission for promotions

/ Conditions .....

Certified Correct Translation

Miss Hansa Tonthong
Translator

Conditions

Promoted Person shall abide by the General Conditions and Specific Conditions as follows:

General Conditions

1. In case of privileges under Section 25 and Section 26, a promoted person shall not use nor use, nor permit its foreign skilled workers or experts brought into the Kingdom for working under the promotions to engage in occupation or perform duties that are outside the scope of the position and duties permitted and when these skilled workers or experts have completed its term of service, notice shall be submit to BOI within 15 days from the date the said person completed its term of employment.

The promoted person must accelerate training program and support Thai workers to perform duties under the promoted project to replace foreign technicians or experts within the specified period.

The promoted person must submit report detailing works undertaken by foreign skilled workers or experts permitted to enter the Kingdom focusing on training provided to Thai workers and the extent of knowledge and expertise attained by Thai workers, as per Form specified by BOI.

2. In case of obtaining the privileges under Section 27, the promoted person must use the permitted land to carry on the promoted business only.

3. In case of obtaining the privileges under Section 28 or Section 29, a promotion person shall abide as follows:

3.1 In case machinery are used as collateral for guarantee, must submit written description with details of machinery that have been imported by exemption of import duty, as per form, method, and conditions prescribed by BOI, to the BOI, in order for the permission to be completed within one year from the date of expiry of the date of import. When one year duration passed, BOI shall withdraw privileges and benefits or may give relaxation for import duty for machinery that is imported and remaining under Bank Guarantee.

/ 3.2 The promoted .....

Certified Correct Translation

Miss Hansa Tonthong
Translator

3.2 The promoted person must use the machinery which has been permitted the exemption or relaxation of import duty, especially in the activity that is promoted.

3.3 The promoted person must not mortgage, dispose, transfer ownership, place for leasing nor permit others to use the machinery which has been permitted the exemption or relaxation of import duty.

3.3.1 In case a promoted person is given permission to mortgage its machinery in case it became involved in a legal wrangle, the promoted person shall submit the notice to BOI within 15 days from the date the Court received the case for hearing and in case Mortgagee could not fully pay such import duty for the mortgaged machinery under Article 42 of the Investment Promotions Act B.E. 2520, the promoted person shall be entitle to fully pay import duty under the Customs law.

3.3.2 In case of a promoted person has granted of permission to transfer machinery to execute a Leasing Contract, or to execute a Hire-Purchase Contract, the promoted person must abide by the principle, conditions and procedures prescribed by BOI.

4. In case of obtaining the privileges under Section 30, raw materials or essential commodities shall be used in the promoted business only and must submit a report detailing the things for permission to import the raw materials or essential commodities before date of importing by not less than two months.

5. In case of obtaining the privileges under Section 31, must make a book record of income and expenses for the promoted business separately from other business whether other business has been promoted or not in order to facilitate the calculation of net profits excepting juristic person income tax.

6. In case of obtaining the privileges under Section 36(1), raw materials and essential commodities must be used for manufacturing, mixing or assembling particularly for exports and particularly in the promoted business only.

7. The promoted person must submit notice certify the business operation under the project to BOI upon completion the period of 6 months, 1 year and 2 years, from the issuance date of promotional certificate.

8. After start-up, the promoted person must submit a report detailing results attained under the project and business operations to BOI as follows:

8.1 Change in proportion of share holdings between Thai nationals and foreigners including change of shareholdings among foreign shareholders every time.

/ 8.2 Financial .....

Certified Correct Translation

Miss Hansa Tonthong
Translator

8.2 Financial status and business operation results as per stipulated by BOI and report shall be submitted annually within 31 July, the next year.

8.3 Other issues shall be reported from time to time as per specimen and duration prescribed by BOI.

9. The promoted person must acquire and use a system that effective operation to conserve environment and not damage the environment, with steps to prevent incident that may cause danger or harassment to neighbors, and such system shall be approved and certified by the related authorities.

10. The promoted person must abide by other related laws.

11. In case of stopping operations for more than two months, must obtain permission from BOI.

12. The promoted person must facilitate the inspection officials during the inspection.

13. Production procedures or services must be as stated for the project, submitted to BOI and approved by BOI.

14. Quality of products manufactured or assembled must be in accordance with global standard and in case an official standard for industrial products is announced, the promoted person shall obtain the permission to use of the industrial standard mark from the Industrial Products Standard Committee.

15. In case of moving the business to another location, the promoted person must notify the BOI every time with the company affidavit issued by Ministry of Commerce, otherwise, the promoted person shall be regarded situated at the latest address notified to BOI, and it shall be regarded as having received all written communications from BOI.

/ Project Specific Conditions .....

Certified Correct Translation

Hansa

Miss Hansa Tonthong
Translator

Project Specific Condition

1. Machinery used in the promoted business shall be brand new.

Machinery given exemption from import duty or relaxation thereof shall be imported within 14th July 2013.
The promoted person must submit a list of machinery before using privileges-exemption of duty, as per form and procedures prescribed by BOI.

2. The promoted person must carry out the requirements completely for readiness to start operations within not more than 36 months from date of issue of promotion certificate and notice shall be served to start operations as per procedures prescribed by BOI.

3. The promoted person must have registered capital not less than **fifty-two million Baht** fully paid up before date of starting business operations.

4. The Thai national shareholders must hold the share altogether not less than **fifty-one percent** of the registered capital

5. The promoted person must carry on business by fulfilling the major aspects of the promotion concerning issues as follows:

5.1 Production type: lead ingot and lead alloy ingot

5.2 Business type, production capacity of lead ingot and lead alloy ingot (working hour 24 hours/day : 360 days/ year)
By-products such as waste or scrap from the production process

6. Amount of investment (excluding cost of land and working capital) shall be not less than **One Million** baht.

7. The promoted person must submit the application for justice person income tax exemption privileges and report the operation result which certified by a Certified Public Accountant to the BOI to approve within one hundred and twenty days from the last day of accounting period in order to apply for justice person income tax exemption privileges of such accounting period.

8. The justice person income tax exemption under Article 31, paragraph one and paragraph three shall be **not exceeding than 69,000,000 Baht**, such amount may be changed according to the investment capital excluding cost of land and actual working capital at the start-up date of the promoted activity.

/ 9. The promoted .....

Certified Correct Translation

Miss Hansa Tonthong
Translator

9. The promoted person must execute to obtain the certification quality system certification under **ISO 9000** or **ISO 14000** or other equivalent global standard within 2 years from the start-up date of the promoted activity. If the promoted person failed to do so within the prescribed period, the justice person income tax exemption privilege shall be abrogated for the period of 1 year.

10. The promoted person shall be granted the approval from the related authorities before the start-up date.

11. The promoted person shall manage the occurred unwanted material in the country only.

12. The promoted person shall be granted the approval in the Environmental Impact Assessment Report for the project or the activity which may cause severe impact on the community including environment quality, resources and health from the specialist committee who consider the Environmental Impact Assessment Report within 24 months from the date of issuance the promotional certificate.

13. The business manufacturing facility shall be set up within Gateway City Industrial Estate, Chachoengsao Province and such establishment shall be not situated within city planning area of the province and the promoted person shall obtain license from Ministry of Industry or from the related authorities. In this nexus, within fifteen years from date of start-up, the facility cannot be moved to another location.

The promoted person shall abide by the Promotional Certificate or the License. Violation of the conditions or failure to abide by the conditions might result in the Permit or License being withdrawn totally or partially and attached documents shall be taken as a part of the Promotional Certificate.

In case of having any amendment to the privileges or additions to the conditions, the promoted person shall contact BOI for correction.

This Notice takes effect from 20th December 2010

Given on 14th January 2011

-Signature-
(Mrs. Auchapha Siboonruang)
Secretary
Of the Board of Investment

Board of Investment Seal Affixed

Certified Correct Translation

Miss Hansa Tonthong
Translator

Serial No. 1

Appendix to Promotional Certificate No. 1058(2)/2554 dated January 2011

Taxpayer ID No. | 3 | 0 | 3 | 3 | 5 | 1 | 1 | 5 | 7 | 4 |

Amendment to privileges and benefits

No.	Letter bearing resolution		Amendment of Privileges	Authority
	Letter no.	dated		Record of amendment

Certified Correct Translation

Miss Hansa Tonthong
Translator

Serial No. 2

Appendix to Promotional Certificate No. 1058(2)/2554 dated January 2011

Taxpayer ID No. | 3 | 0 | 3 | 3 | 5 | 1 | 1 | 5 | 7 | 4 |

Amendment to privileges and benefits

No.	Letter bearing resolution		Amendment of Privileges	Authority
	Letter no.	dated		Record of amendment
1	Or. Koh. 0908/0003945	25 April 2011	Amendment of period of machinery importation under clause 1.1 from the previous to 7 May 2010 until 14 July 2013	-Signed- (Miss Chaleeporn Hengtrakul) Director of Promotional Certificate Division Central Administrative 11 May 2011
2	Or. Koh. 0908/009568	9 August 2013	Extend the period of obtaining the approval in the Environmental Impact Assessment Report under clause 12 from the previous condition to be within 14 January 2014	-Signed- (Miss Bung-orn Thitapaisarnphol) Director of Promotional Certificate Division Central Administrative 17 December 2013
3	Or. Koh. 0908/013946	11 December 2013	- Extend the period of machinery importation until 14 July 2014 - Extend the period of fully project start-up until 14 January 2015	-Signed- (Miss Bung-orn Thitapaisarnphol) Director of Promotional Certificate Division Central Administrative 17 December 2013
4	Or. Koh. 0908/013886	3 December 2013	Extend the period of obtaining the approval in the Environmental Impact Assessment Report under clause 12 from the previous condition to be within 14 January 2015	-Signed- (Miss Bung-orn Thitapaisarnphol) Director of Promotional Certificate Division Central Administrative 20 December 2013
5	Nor. Ror. 0908/005359	26 November 2014	- Extend the period of machinery importation until 14 July 2015 - Extend the period of fully project start-up until 14 January 2016	-Signed- (Miss Bung-orn Thitapaisarnphol) Director of Promotional Certificate Division Central Administrative 4 December 2014

Certified Correct Translation

Miss Hansa Tonthong
Translator

Serial No. 3

Appendix to Promotional Certificate No. 1058(2)/2554 dated January 2011

Taxpayer ID No. 3 0 3 3 5 1 1 5 7 4


Amendment to privileges and benefits


No.	Letter bearing resolution		Amendment of Privileges	Authority
	Letter no.	dated		Record of amendment


Certified Correct Translation


Miss Hansa Tonthong
Translator



ปลอดภัยไว้ก่อน
SAFETY FIRST













10-01-2014 Wed 18:18:09
REFINING




84-9357680

Production Procedure of Lead Smelting from Used Batteries



Myanmar Smelting & Refining Company Limited
Board of Director's List

Sr. No.	Name	Nationality, National Registration Card No.	Residential Address
1.	Mr. Vijendra Kedia	Indian P.P No. J 3490167	9, Hungerford Street, Flat 3C, Ps. Shakespeare Sarani, Kolkata 700017, Republic of India.
2.	Mr. Zahir Wahab	Indian P.P No. G 9151429	Brindaban Garden A4, 2nd Floor, 98 Christopher Road, Kolkata-46, Republic of India.

Number of Shares taken and holding percentage of subscribers of Myanmar Smelting & Refining Co., Ltd.

Sr. No.	Name, Address and Occupation of Subscribers	Nationality& P.P No.	Number of Shares taken	Ratio
1.	Chaze Industrial Co., Ltd. 225 Moo7, Gateway Industrial Estate, A.Plagyao Chachengsao, 24190 Thailand. Represented by: Mr. Vijendra Kedia 9, Hungerford Street, Flat 3C, Ps. Shakespeare Sarani, Kolkata 700017, Republic of India. (Businessman)	Incorporated in Thailand I.C No. 0705552000611 Indian P.P No. J 3490167	7,500 Shares	50%
2.	Newmann Engineering Pvt. Ltd 1 , A.J.C. Bose Road, 4th Floor, Kolkata-700020, West Bengal, Republic of India. Represented by: Mr. Zahir Wahab Brindaban Garden A4, 2nd Floor, 98 Christopher Road, Kolkata-46, Republic of India. (Businessman)	Incorporated in India I.C No. U01211WB1995-PTC067061 Indian P.P No. G 9151429	7,500 Shares	50%

THESE ARE TO REQUEST AND REQUIRE IN THE NAME OF THE PRESIDENT OF THE REPUBLIC OF INDIA ALL THOSE WHOM IT MAY CONCERN TO ALLOW THE BEARER TO PASS FREELY WITHOUT LET OR HINDRANCE, AND TO AFFORD HIM OR HER, EVERY ASSISTANCE AND PROTECTION OF WHICH HE OR SHE MAY STAND IN NEED.

भारत गणराज्य के राष्ट्रपति के आदेश से दिया गया
BY ORDER OF THE PRESIDENT OF THE REPUBLIC OF INDIA

एस. हल्दर/S. HALDAR
कृते क्षेत्रीय पासपोर्ट अधिकारी
For Regional Passport Office / Kolkata

भारत गणराज्य REPUBLIC OF INDIA



टाईप /Type: P
राष्ट्रीय कोड /Country Code: IND
पासपोर्ट नं. /Passport No.: G9151429
उपनाम /Surname: WAHAB
दिये गये नाम /Given Names: ZAHIR
राष्ट्रीयता /Nationality: INDIAN
लिंग /Sex: M
जन्मतिथि /Date of Birth: 31/01/1976
जन्म स्थान /Place of Birth: KOLKATA
जारी करने का स्थान /Place of Issue: KOLKATA
जारी करने की तिथि /Date of Issue: 02/07/2008
समाप्ति की तिथि /Date of Expiry: 01/07/2018

Zahir Wahab.

P<INDWAHAB<<ZAHIR<<<<<<<<<<<<<<<<<<<<<<<<<<<<<<

G9151429<3IND7601314M1807011<<<<<<<<<<<<<<<4

REGISTRATION

INDIAN CITIZENS RESIDENT ABROAD ARE ADVISED TO REGISTER THEMSELVES AT THE NEAREST INDIAN MISSION / POST.

CAUTION

THIS PASSPORT IS THE PROPERTY OF THE GOVERNMENT OF INDIA. ANY COMMUNICATION RECEIVED BY HOLDER FROM THE PASSPORT AUTHORITY REGARDING THIS PASSPORT, INCLUDING [illegible] FOR ITS SURRENDER, SHOULD BE COMPLIED WITH IMMEDIATELY.

PASSPORT SHOULD NOT BE SENT OUT OF ANY COUNTRY BY POST. IT SHOULD BE IN THE CUSTODY EITHER OF THE HOLDER OR OF A PERSON AUTHORISED BY THE HOLDER. IT MUST NOT BE ALTERED OR MUTILATED IN ANY WAY.

LOSS, THEFT OR DESTRUCTION OF PASSPORTS SHOULD BE IMMEDIATELY REPORTED TO THE NEAREST PASSPORT AUTHORITY IN INDIA OR (IF THE HOLDER IS ABROAD) TO THE NEAREST INDIAN [illegible] AND TO THE LOCAL POLICE. ONLY AFTER EXHAUSTIVE [illegible] SHALL A REPLACEMENT PASSPORT BE ISSUED.

पिता का नाम/कानूनी अभिभावक /Name of Father/Legal Guardian

LATE ZAFAR WAHAB

माता का नाम /Name of Mother

FARZANA WAHAB

पति या पत्नी का नाम /Name of Spouse

पता /Address

BRINDABAN GARDEN A4 2ND FLOOR

98 CHRISTOPHER ROAD,KOLKATA-46

पुराने पासपोर्ट का नं. और इसके जारी होने का स्थान एवं तिथि /Old Passport No. with date and Place of issue

E4264684 17/04/2003 KOLKATA

फाईल नं. /File No.

CALM00915708

REPUBLIC OF INDIA

THESE ARE TO REQUEST AND REQUIRE IN THE NAME OF THE PRESIDENT OF THE REPUBLIC OF INDIA ALL THOSE WHOM IT MAY CONCERN TO ALLOW THE BEARER TO PASS FREELY WITHOUT LET OR HINDRANCE AND TO AFFORD HIM OR HER EVERY ASSISTANCE AND PROTECTION OF WHICH HE OR SHE MAY STAND IN NEED.

BY ORDER OF THE PRESIDENT OF THE REPUBLIC OF INDIA

B.V. Vinay Kumar
Second Secretary (Consular)
Embassy of India
Bangkok

भारत गणराज्य REPUBLIC OF INDIA



प्रकार / Type: P	राष्ट्र कोड / Country Code: IND	पासपोर्ट नं. / Passport No.: J3490167
उपनाम / Surname: KEDIA		
दिया गया नाम / Given Name(s): VIJENDRA		
राष्ट्रीयता / Nationality: INDIAN	लिंग / Sex: M	जन्मतिथि / Date of Birth: 23/09/1973
जन्म स्थान / Place of Birth: PURNEA, BIHAR		
जारी करने का स्थान / Place of Issue: BANGKOK		
जारी करने की तिथि / Date of Issue: 05/07/2012		समाप्ति की तिथि / Date of Expiry: 04/07/2022

P<INDKEDIA<<VIJENDRA<<<<<<<<<<<<<<<<<<<<<<<<<

J3490167<5IND7309230M2207043<<<<<<<<<<<<<<<6

4382/56

ชื่อบริษัท เซฟ [illegible] จำกัด

อนุญาตตามหนังสือคณะกรรมการนิคมอุตสาหกรรม

ที่ อก 5104.1.2/[illegible] 15 ธ.ค. 2556

CHACHOENGSAO IMMIGRATION

EXTENSION OF STAY PERMITTED UP TO 31 DEC 2015

HOLDER MUST LEAVE THE KINGDOM WITHIN THE DATE SPECIFIED HEREIN OFFENDERS WILL BE PROSECUTED

SIGNED ร.ต.ต. ...

IMMIGRATION OFFICER

24 DEC 2013

NOTICE

- TO KEEP YOUR STAY PERMIT RE-ENTRY PERMIT MUST BE MADE BEFORE LEAVING THAILAND.
- NOTIFICATION OF RESIDENCE MUST BE MADE EVERY 90 DAYS.

IMMIGRATION INDIA
AIRPORT NEW DELHI
D2-134
17 APR [redacted]

IMMIGRATION
SUVARNABHUMI AIRPORT THAILAND
VISA CLASS ...
-2 JUN 2014
ADMITTED ...
UNTIL ...
SIGNED ...

IMMIGRATION
DEPARTED
13 JUN 2014

NON-IMM

IMMIGRATION THAILAND
RE-ENTRY PERMIT
NUMBER ... VALID UNTIL 31 DEC 2015
NUMBER OF PERSONS
NUMBER OF ENTRIES
LENGTH OF STAY UNTIL ... DEC 2015
PLACE OF ISSUE: CHACHOENGSAO IMMIGRATION
DATE OF ISSUE: 24 DEC 2013
SIGNATURE ... IMMIGRATION OFFICER

ชำระค่าธรรมเนียมแล้ว
FEE PAID

บัตรขาออก
ตม.6 **DEPARTURE CARD**

Thai Immigration Bureau

โปรดเขียนตัวบรรจง และทำเครื่องหมาย ☒
PLEASE WRITE CLEARLY IN BLOCK LETTERS AND MARK ☒

XZ65789

ชื่อสกุล Family Name	
ชื่อตัวและชื่อรอง First Name and Middle Name	
วัน-เดือน-ปีเกิด Date of Birth	dd mm yyyy
	☐ ชาย Male ☐ หญิง Female
สัญชาติ Nationality	
เลขที่หนังสือเดินทาง Passport No.	
เที่ยวบินหรือพาหนะอื่น Flight or Other Vehicle No.	
สำหรับเจ้าหน้าที่/For official use	
ลายมือชื่อ Signature	

पंजीकरण

विदेशों में रहने वाले भारतीय नागरिकों को सलाह दी जाती है कि वे निकटतम भारतीय मिशन/केन्द्र में अपना पंजीकरण करवाएं।

चेतावनी

यह पासपोर्ट भारत सरकार की सम्पत्ति है। इस पासपोर्ट के बारे में किसी पासपोर्ट अधिकारी से इसके धारक को यदि कोई सूचना मिलती है जिसमें पासपोर्ट लौटाने की मांग भी शामिल है तो तत्काल उसका अनुपालन किया जाए।

यह पासपोर्ट धारक द्वारा किसी भी देश से बाहर न भेजा जाए। यह पासपोर्ट धारक या उसके द्वारा प्राधिकृत व्यक्ति के कब्जे में ही होना चाहिए। इसमें किसी भी प्रकार का फेरबदल या विकृति नहीं की जानी चाहिए।

पासपोर्ट गुम हो जाने, चोरी हो जाने अथवा नष्ट हो जाने पर उसकी सूचना भारत में सबसे निकटतम पासपोर्ट अधिकारी को अथवा यदि पासपोर्ट धारक विदेश में है तो निकटतम भारतीय मिशन/केन्द्र और स्थानीय पुलिस को तत्काल दी जानी चाहिए। विस्तृत पूछताछ के बाद ही डुप्लीकेट पासपोर्ट जारी किया जाएगा।

REGISTRATION

INDIAN CITIZENS RESIDENT ABROAD ARE ADVISED TO REGISTER THEMSELVES AT THE NEAREST INDIAN MISSION/POST.

CAUTION

THIS PASSPORT IS THE PROPERTY OF THE GOVERNMENT OF INDIA. ANY COMMUNICATION RECEIVED BY THE HOLDER FROM A PASSPORT AUTHORITY REGARDING THIS PASSPORT, INCLUDING DEMAND FOR ITS SURRENDER, SHOULD BE COMPLIED WITH IMMEDIATELY.

THIS PASSPORT SHOULD NOT BE SENT OUT OF ANY COUNTRY BY POST. THIS SHOULD BE IN THE CUSTODY EITHER OF THE HOLDER OR OF A PERSON AUTHORISED BY THE HOLDER. IT MUST NOT BE ALTERED OR MUTILATED IN ANY WAY.

LOSS, THEFT OR DESTRUCTION OF THIS PASSPORT SHOULD BE IMMEDIATELY REPORTED TO THE NEAREST PASSPORT AUTHORITY IN INDIA OR IF THE HOLDER IS ABROAD, TO THE NEAREST INDIAN MISSION/POST AND TO THE LOCAL POLICE. ONLY AFTER EXHAUSTIVE ENQUIRIES SHALL A DUPLICATE PASSPORT BE ISSUED.

36

पिता / कानूनी अभिभावक का नाम / Name of Father / Legal Guardian

BISWANATH KEDIA

माता का नाम / Name of Mother

CHANDA KEDIA

पत्नी या पति का नाम / Name of Spouse

RIDDHI KEDIA

पता / Address

9, HUNGERFORD STREET, FLAT 3C,

PS.- SHAKESPEARE SARANI,

KOLKATA 700017

पुराने पासपोर्ट का नं. और जारी करने की तिथि एवं स्थान / Old Passport No. with Date and Place of Issue

G8941140 26/08/2009 BANGKOK

फाइल सं. / File No.

THAB70098712 OLD PPT CLD AND RETURNED

VISA REMAIN VALID

kotak

Kotak Mahindra Bank

BEST EMPLOYERS IN INDIA
Consistently in 2007, 2009 & 2011 - Study by Aon Hewitt

M/S NEWMANN ENGINEERING PVT LTD
1 AJC BOSE ROAD 4TH FLOOR NEAR
HALDIRAM
KOLKATA - 700020
WEST BENGAL, INDIA

Date : 20-FEB-2015

CRN No - 68897834
Currency - INR
Branch - KOLKATTA - DALHOUSIE
Nominee Registered - KOLKATTA - DALHOUSIE

Sub : Banker Certificate.

Dear M/S NEWMANN ENGINEERING PVT LTD,

This is to certify that the balance as on 19-02-2015 in your account no. 7811342572 is INR 1,850,225.13.

This is to also confirm the conduct of the account has been satisfactory and the balance value maintained is in 6 digit working.

Please feel free to contact our nearest Branch or our 24 hour Customer Contact Center on our toll free number 1800-102-6022 for any clarifications.

We assure you of our best service at all times and look forward to a long and mutually beneficial relationship.

This letter is issued at the request of the company towards and has no financial liability on the part of the bank or any of its officials.

Yours faithfully,

For Kotak Mahindra Bank Ltd.

Authorised Signatory

DEBJANI NANDY
EMP No: 42781
Service Manager

TMB
Make THE Difference

February 20, 2015

PRIVATE & CONFIDENTIAL

Our Ref: Cdm.Bo.(C)61/2015

TO : DIRECTORATE OF INVESTMENT & COMPANY ADMINISTRATION MYANMAR

RE: CHAZE INDUSTRIAL COMPANY LIMITED

We, TMB BANK PUBLIC COMPANY LIMITED are pleased to advise you that the above company is our customer.

We have provided banking relationship and credit facilities granted as at February 20, 2015 up to the limit of low eight figures in Baht.

TMB BANK PUBLIC COMPANY LIMITED

ธนาคารทหารไทย จำกัด (มหาชน) BANK PUBLIC COMPANY LIMITED

(Mr. Chatchai Sodnoul)

Team Lead of Electronic Payment Operations and Support

NEWMANN

Minutes of the Board of Directors Meeting No. 03/2014-15 for Newmann Engineering Pvt Ltd

AT THE BOARD OF DIRECTORS MEETING OF NEWMANN ENGINEERING PVT LTD HELD ON 23RD FEBRUARY 2015 AT 11.00 AM AT ITS REGISTERED OFFICE AT 1, A.J.C.BOSE ROAD, 4TH FLOOR, KOLKATA – 700020.

Mr. VIJENDRA KEDIA took the chair and the following resolutions were passed:

1. That the new company be formed in the Republic of the Union of Myanmar under the name of MYANMAR SMELTING & REFINING Co Ltd. as 50 % owned by our company and 50 % owned by Chaze Industrial Co Ltd, Thailand.

2. That Mr. ZAHIR WAHAB be authorized to represent our Company in the formation of the new Company.

3. That Mr.ZAHIR WAHAB be authorized to represent our Company acting as Director in the new Company.

True extract from the Minute's Book

Signature ______________ Chair of the Meeting

Mr. Vijendra Kedia

Signature Zahir Wahab Director

Mr. Zahir Wahab

Newmann Engineering Pvt. Ltd.

Regd. Office : 1, A J C Bose Road, 4th Floor, Kolkata - 700 020 (India)
Tel. : +91 33 2290 4012 / 13, Fax : +91 33 2282 1007, E-mail : neplkol@yahoo.com

Minutes of the Board of Directors Meeting No. 1/2015 for Chaze Industrial Co.,Ltd.

At the Board of Director's meeting of Chaze Industrial Co.,Ltd. held on 19th February at 10.00 am at 888, Polaris Tower, Soi Sukhumvit 20, 5th Floor, Sukhumvit Road, Klongtoey, Bangkok 10110, Thailand.

Mr. Vijendra Kedia took the chair and following resolutions were passed.

1) That the new Company be formed in the Republic of the Union of Myanmar under the name of Myanmar Smelting & Refining Co.,Ltd. as 50% owned by our Company and 50% owned by Newmann Engineering Pvt.Ltd., India.
2) That Mr.Vijendra Kedia is hereby authorized to represent our Company in the formation of the new Company.
3) That Mr. Vijendra Kedia is hereby authorized to represent our Company acting as Director in the new Company.

True extract from the minute's book.

CHAZE INDUSTRIAL CO., LTD.

Signature ____________ Chair of the meeting

Mr. Vijendra Kedia

Signature ____________ Secretary of the meeting

Ms. Chanyanit Khlaisap

Signature ____________ Director

Mr. Aneak Sachamuneewongse

บริษัท เชซ อินดัสเตรียล จำกัด
CHAZE INDUSTRIAL CO.,LTD.

สำนักงานบริหาร : เลขที่ 888 อาคารเอ็มอีซี ถนนบางนา-ตราด ชั้น 14 ห้อง14/5 แขวงบางนา เขตบางนา กรุงเทพมหานคร 10260

Administrative Office : No. 888 MEC Tower, Bangna-Trad Road, 14th Floor, Room no. 14/5, Bangna, Bangkok 10260 Thailand

Tel : 02-7446606 *Fax :* 02-7446609 *E-mail :* info@chaze.co.th

โรงงาน : 225 หมู่ 7 นิคมอุตสาหกรรมเกตุเวย์ซิตี้ ต.หัวสำโรง อ.แปลงยาว จ.ฉะเชิงเทรา 24190

Factory : 225 M.7, Gateway City Industrial Estate, T.Huasamrong, A.Plangyao, Chachengsao 24190 Thailand

Tel : 038-575464-5 *Fax :* 038-575211 *E-mail :* info@chaze.co.th

(DRAFT)

LAND LEASE AGREEMENT

This Land Lease Agreement (hereinafter referred to as "Agreement") is made in Yangon Region, the Republic of the Union of Myanmar on this day of , 2015.

BETWEEN

U Aung Lin, residing at No (65/66) Yatanar Lane, Thiriyatanar Avenue, Thin Gan Kyun Township, Yangon Region, the Republic of the Union of Myanmar (hereinafter referred to as "the LESSOR") on the ONE PART;

AND

Myanmar Smelting & Refining Co., Ltd, a Foreign Company limited by shares, incorporated under the Union of Myanmar Foreign Investment Law and the Myanmar Companies Act, represented for this purpose by its Managing Director, Mr. Zahir Wahab (hereinafter referred to as "the LESSEE') on the OTHER PART;

(The LESSOR and the LESSEE are hereinafter jointly referred to as "the Parties", including any successors by law to replace "the Parties"; independently referred to as "the Party").

WITNESSES ·

WHEREAS the LESSEE desires to enter into this Agreement for utilizing the land, measuring about 2.383 acre (9,643.66 sqm) situated at Holding Plot No. (200), Myaungtakar Industrial Zone Mawbe Township, Yangon Region, the Republic of the Union of Myanmar, as fully described in Appendix (A), attached hereto (this Appendix (A) shall form integral part of this Agreement), for the purpose of Smelting and Refining all non-ferrous metals like waste acid lead batteries, lead scrap, aluminium scrap etc. and manufacturing plastic chips or granules in the Republic of the Union of Myanmar and for 100 % Export Sale, and

WHEREAS the LESSOR desires to lease out the land, as mentioned in Appendix (A), which is solely owned by the LESSOR, and

WHEREAS, the LESSOR and the LESSEE are legally competent and authorized to enter into this Agreement,

NOW, THEREFORE, THE PARTIES HEREBY MUTUALLY AGREE AS FOLLOWS:

Article 1: SCOPE OF AGREEMENT

1.1 In consideration of the rent hereinafter reserved or payable, and the covenants hereinafter contained, the LESSOR hereby leases unto the LESSEE all of the land (hereinafter called "the Lease Land") as mentioned in Appendix A, situated at Plot No. (200), Myaungtakar Industrial Zone Mawbe Township, Yangon Region, the Republic of the Union of Myanmar for a total term of 25 years comprising initial term of 10 years and two subsequent extension periods of 10 years and 5 years.

1.2 On expiry of initial 10 years' term, the lease hereunder shall be renewed for a further period of 10 years and after expiry thereof for a further 5 years' period (not exceeding the period prescribed by Foreign Investment Law) according to the mutually agreed terms.

Article 2: LEASE RENTAL

2.1 The lease rental for the lease land for the initial first ten years' term shall be US$ 482,180 calculated at US$ 48,218 per year equalling US$ 5.00 per square meter per year.

2.2 The rate of rental shall be revised every 10 or 5 years as applicable and the increase of the rental shall not be more than 5% of the preceding term's annual rent.

Article 3: LEASE DURATION

3.1 The term of this Agreement and the lease hereunder shall be initially for 10 years from the date of signing of this Agreement by both parties.

3.2 On expiry of the initial 10 years term the LESSOR shall at the request of the LESSEE extend lease for a further term of 10 years.

The LESSOR shall at the request of the LESSEE upon expiry of the leased second 10 years' term extend the lease period for a further term of 5 years.

Article 4: EFFECTIVE DATE OF THE LEASE

The effective date of this Agreement shall be the date on which this Agreement is signed by both the LESSOR and the LESSEE.

Article 5: PAYMENT OF RENT

5.1 The LESSEE shall pay the first ten years rent amounting to US$ 482,180 to the LESSOR in advance on the date of signing this agreement.

5.2 The LESSEE shall pay in advance 15 days prior to the commencement of each lease term at the rate agreed between the parties based on the prevailing market rate but not less than the preceding rent rate.

5.3 Rent paid shall not be refundable in the event the LESSEE terminates or leaves the Lease Land before the lease term without any valid reason.

Article 6: LESSEE'S OBLIGATIONS

6.1 The LESSEE hereby covenants with the LESSOR for the followings:

(1) not to sub-lease, assign or transfer the whole or any part of the leasehold interest hereby created concerning the Lease Land or any part thereof without the written consent of the LESSOR,

(2) to build appropriate building and/or structure at its own cost on the Lease Land so as to carry out the business objects efficiently,

(3) not to make any material changes (including installations) to the Lease Land without obtaining LESSOR's prior consent in writing,

(4) to utilize the Lease Land exclusively for the business activities permitted by Myanmar Investment Commission (MIC) and relevant authorities,

(5) to ensure that all activities and operations on the Lease Land or any part thereof are in conformity with the Laws, Rules, Regulation and Directives of the Government of the Republic of the Union of Myanmar,

(6) that the LESSEE shall, in the event the structures thereon are temporarily damaged, due to natural disaster, thus preventing from continuation of operation, repair the damages as soon as possible at LESSEE's cost and that time taken for such repairs shall be excluded from the calculation of Lease period.

(7) to keep the Lease Land in good condition at the cost of the LESSEE throughout the lease term.

Provided that any damage or loss (except natural wear and tear) caused to the Lease Land during the lease period shall be repaired at LESSEE's cost to the satisfaction of the LESSOR,

Provided further that in the event of any damages or loss which is beyond repair, the LESSEE shall compensate the LESSOR in one lump sum amount at the current value of the asset/property damaged or lost,

(8) to protect environmental pollution and social impact on and around the leased Premises hereunder from befalling in accordance with the Laws, Rules, Regulations and Directives of the Government of the Republic of the Union of Myanmar,

(9) to pay regularly the rents, charges and other payments due or payable to LESSOR in accordance with the terms of this Agreement,

(10) to pay property tax, stamp duty, municipal taxes, utility charges such as electricity, water, telephone, internet etc. accrued during the lease period,

(11) to report in accordance with the Local Laws, to the authorities concerned regarding the employees or guest staying within the Lease Land and structures thereon.

Article 7: LESSOR' S OBLIGATIONS

7.1 The LESSEE performing and observing the convents hereinbefore contained the LESSOR hereby covenant with the LESSEE as follows:

(1) that the LESSEE shall peacefully and quietly hold the Lease Land and utilize for the business activities during the term of this Agreement without any interruption or disturbance of whatsoever nature by the LESSOR or any person or persons whomsoever lawfully claiming to represent the LESSOR,

(2) that the LESSOR shall extend full co-operation and assistance to the LESSEE in obtaining permission from the relevant local authority for construction of necessary building and structures,

(3) that the LESSOR shall give full co-operation and assistance to LESSEE in liaison with the local authorities upon the request of the LESSEE,

(4) that the LESSOR shall pay for all land taxes, charges and other impositions of whatever nature (excluding property tax, stamp duty, municipal taxes and utilities - electricity, water, telephone, internet, etc. - to be paid by LESSEE) to the relevant authorities of the Republic of the Union of Myanmar as well as assessment of similar nature imposed on the Lease Land.

(5) that the LESSOR shall not without, prior written consent of the LESSEE , transfer any of the rights of the LESSORS under this Agreement to any individual person or corporate body. Moreover, in the event of such transfer, subject to approval of the MIC the LESSOR shall cause the transferee to execute a fresh Land Lease Agreement, in continuation of the existing , embodying all the rights and liabilities of the parties determined under this .

Article 8: LESSOR'S RIGHTS

8.1 The LESSOR shall have the right to empower their attorney and all persons acting under their order to be at liberty at all reasonable times during the term of the lease hereunder to enter upon the Lease Land thereon for inspection of any purpose related to the lease hereunder.

8.2 If the LESSEE, in any substantial respect, fails to perform or observe the terms and conditions of the lease hereunder and fails to rectify such non-performance or non-observance within (120) days from the notification in writing from the LESSOR of such default, the LESSOR shall be at liberty to re-enter upon and take possession of the whole complex of the lease hereunder and the lease hereunder shall, thereupon, cease and determine with a notice of such intention to the LESSEE.

Article 9: LESSEE'S RIGHTS

9.1 The LESSEE shall, with the LESSOR'S prior written consent, have the right to install any fixtures or fittings on and within the Lease Land according to its business requirement at LESSEE'S cost.

9.2 The LESSEE shall, upon termination of this Agreement have the right to remove and take away such additions made by the LESSEE without severely affecting the property of the LESSOR.

Article 10: GOVERNING LAW

This Agreement shall be read, construed, interpreted and governed, in all respects, by the Laws of the Republic of the Union of Myanmar.

Article 11: REPRESENTATION AND WARRANTY

11.1 Each party represents and warrants to the other that each is duly authorized under the relevant Laws and has the right, power, sound financial standing and authority to enter into this Agreement.

11.2 The LESSOR represents and warrants that the Lease Land is free from all encumbrances and that the LESSOR have and will retain the legal, beneficial and good title of leasehold to the Lease Land hereunder, and that there has been or will be no such failure on the part of the LESSOR

to perform its obligations under the relevant Laws, Rules, Regulations and Directives of the Republic of the Union of Myanmar and/or the contract(s) with the Government of the Republic of the Union of Myanmar as may make adverse effect on the LESSOR's retention of the said title.

Article 12: CONDITION PRECEDENT

This Agreement is conditional upon receipt of Investment Permit from MIC, Incorporation of Myanmar Smelting & Refining Co., Ltd and obtaining all necessary approval from relevant authorities of the Government of the Republic of the Union of Myanmar.

Article 13: RENEGOTIATION OF AGREEMENT

In the event that any situation or condition arises owing to circumstances not envisaged in this Agreement and that it warrants amendments to this Agreement, the parties hereto shall make necessary negotiations with a view to make such amendments.

Article 14: LAW OF PERFORMANCE

Both parties shall carry out their obligations arising out of this Agreement according to the Laws, Rules, Regulations, Directives and Procedures of the Republic of the Union of Myanmar.

Article 15: TERMINATION

15.1 This Agreement shall terminate upon expiry of the lease duration as stipulated in Article 3.

15.2 This Agreement shall also be terminated upon occurrence of any of the following events:

(1) breach of any conditions of this Agreement by either party, without rectification within (120) days from written notification of the other party, or

(2) force majeure as fully described in Article 16 persisting for more than (1) month from the occurrence thereof,

Provided that the LESSEE shall give (120) days written notice to the LESSOR expressing the intention of such termination.

Article 16: FORCE MAJEURE

16.1 If either Party is temporarily rendered unable wholly or partly by force majeure to perform his/its obligations or accept the performance of the other Party under this Agreement, the affected Party shall give notice to the other Party within thirty (30) days after the occurrence of the cause relied upon, giving full particulars in writing of such force majeure. The duties of such Party as is affected by such force majeure shall, with the approval of the other Party, be suspended during the continuance of the disability so caused, but for no longer period than reasonable, and such cause shall, as far as possible, be removed with all reasonable dispatch. Neither Party shall be responsible for delay caused by force majeure.

16.2 The term ''force majeure'' as applied herein shall mean Acts of God such as strikes, industrial disturbances, wars, blockades, insurrections, riots, epidemics, civil disturbances, explosions, fires, floods, earth quakes, storms and other causes similar to the conditions as enumerated herein which are beyond the control of either Party and which, by exercise of due care and diligence, either Party is unable to overcome.

Article 17: MINERAL RESOURCES AND TREASURES

Natural resources or antique or ancient monument or treasure trove discovered unexpectedly from, in or under the Lease Land hereunder during the term of this Agreement, shall be the property of the Government of the Republic of the Union of Myanmar, and the Government of the Republic of the Union of Myanmar shall be at liberty to excavate the above said property at any time.

The LESSEE shall inform promptly to the Head of the relevant administration office and the Myanmar Investment Commission within 24 hours from the time of such discovery.

Article 18: INTEGRAL PART OF AGREEMENT

This Agreement together with Appendices hereto shall, for all purposes, form the integral part of the Agreement.

Article 19: NOTICE

Any notice or other communication required to be given or sent hereunder shall be in the English language and be left or sent by prepaid registered post (airmail, if overseas) or facsimile transaction or international courier to the Party concerned at the respective address given underneath or such other address as the Party concerned shall have notified in concurrence with this Article 19 to the other Party.

LESSORS:	Attention:	U Aung Lin
	Address:	No (65/66) Yatanar Lane, Thiriyatanar Avenue, Thin Gan Kyun Township, Yangon Region Tel: Fax:
LESSEE:	Attention:	Myanmar Smelting & Refining Co., Ltd
	Address:	Plot No. (200), Myaungtakar Industrial Zone, Mawbe Township, Yangon Region Tel: Fax:

Article 20: RETRANSFER OF LEASE LAND

20.1 Upon the expiry of lease period, the LESSEE shall transfer the Lease Land (including the building and structure built by the LESSEE) to the LESSOR without any consideration and in good condition and shall leave all immovable items on 'as is' basis. However, the LESSEE shall have the right to remove, at the expenses of the LESSEE the machineries and equipment installed by the LESSEE without severely damaging the building or structure.

20.2 The LESSEE shall settle in full all dues incurred under this Agreement and shall also provide the LESSOR with documents in support of such settlement.

Article 21: LANGUAGE

21.1 This Agreement shall be written in English and be governed by the Laws of the Republic of the Union of Myanmar.


IN WITNESS WHEREOF THE PARTIES hereto have set their respective hands and affixed their seals hereunder on the day, the month and the year first above written.

For and on behalf of: **the LESSOR**	For and on behalf of: **the LESSEE**

In the presence of:

(1) ______________________________

(2) ______________________________



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

နေပြည်တော်

" စက်မှုလက်မှုလုပ်ငန်းအတွက် မြေအသုံးပြုခွင့် "

တဆင့်လွှဲပြောင်း / ရောင်းချ / ပေါင်နှံ / ပေးကမ်းခွင့်မရှိရ ။

ရန်ကုန်မြို့ **ဦးတင်အောင်** ၏ သား /သမီး **ဦးအောင်လင်း ၊ နိုင်ငံသား စိစစ်ရေး ကဒ်ပြားအမှတ် - ၁၂/ သဃက (နိုင်) ၀၀၀၁၅၃** အား **မှော်ဘီမြို့နယ်**၊ မြေတိုင်းရပ်ကွက်အမှတ် **(မြောင်းတကာစက်မှုဇုန်)**၊ ဧရိယာခန့်မှန်းခြေ **(၂.၃၈၃) ဧက** ရှိ မြေကွက်အမှတ် (**၂၀၀**) မြေ(၁)ကွက်ကို **အထွေထွေစက်မှုလုပ်ငန်း** အတွက် အဆောက်အဦ ဆောက်လုပ်အသုံးပြုရန် အောက်ပါ စည်းကမ်းချက်များ ဖြင့် ပူးတွဲပါ မြေပုံအရ **၂၀၁၅ နှစ်၊ ဖေဖော်ဝါရီ လ** (၂၄) ရက် နေ့ မှ စ၍ ခွင့်ပြုလိုက်သည် -

(၁) **အထွေထွေစက်မှု လုပ်ငန်း** အတွက် အသုံးပြုခွင့် ရသော မြေကွက်တွင် ရရှိပြီးသည့် နေ့မှ (၃)လအတွင်းအဆောက်အဦ စတင် ဆောက်လုပ်အသုံးပြုရမည်။

(၂) စက်မှုလက်မှု မြေကွက်အတွက် **အထွေထွေစက်မှု လုပ်ငန်း** အဆောက်အဦမှ တပါး ခွင့်ပြုထားသူ၏ ကြိုတင်ခွင့်မရှိဘဲ အခြား လူနေအိမ်စသည်များကို ဆောက်လုပ်ခွင့် မပြုရ။

စက်မှုလက်မှုလုပ်ငန်း

(၃) စက်မှုလက်မှုမြေအတွင်း **အထွေထွေစက်မှု လုပ်ငန်း** မှ တပါး အခြားလုပ်ငန်းများ အတွက် အသုံးမပြုရ ၊ ပတ်ဝန်းကျင်အား အသံအားဖြင့် လည်းကောင်း ၊အနံ့ အားဖြင့် လည်းကောင်း ၊ အနှောင့်အယှက် မဖြစ်စေရန် နှင့် အန္တရာယ်ကင်းရှင်းရေး တာဝန်ယူ ဆောင်ရွက်ရပါမည် ။

(၄) မြေကွက် အား ခွဲစိတ်ခြင်း၊ တဆင့် လွှဲပြောင်း / ရောင်းချ / ပေါင်နှံ / ပေးကမ်းခြင်း လုံးဝမပြုလုပ်ရ။

(၅) သုံးလပတ်ကျသင့်မြေငှားခငွေ **၈၆၆၅/-** တိတိ ကို ကြိုတင်ပေးဆောင်ရမည် ။

(၆) စက်မှုလက်မှု မြေကွက်ရသူသည် သတ်မှတ်ထားသော မြေခွန် မြေခများကို မှန်ကန်စွာ ပေးဆောင်ရမည့် အပြင် ၊ အခြားအခါ အားလျော်စွာ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရမည် ။

(၇) စက်မှုလက်မှုလုပ်ငန်း အဆောက် အဦ ဆောက်လုပ်ခွင့်ပြုသော သက်တမ်းသည် ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီ လ(၂၄)ရက်နေ့တွင် ကုန်ဆုံးမည်။ အသုံးပြုခွင့် ကာလ ကုန်ဆုံးသောအခါ အမြဲတမ်း ဆက်လက် အသုံးပြုခွင့်ရလို ပါက မြေငှားစာချုပ် လျှောက်ထားနိုင်ခွင့် ရှိသည် ။

(၈) စက်မှုလက်မှုအသုံးပြုခွင့်ရသူသည် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ပါက ခွင့်ပြုထားသော မြေကွက်ကို ဆောက်လုပ်ထားသော အဆောက်အဦနှင့်တကွ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြန်လည် သိမ်းယူနိုင်ခွင့်ရှိသည်။

(၉) စက်မှုလက်မှု အလုပ်ရုံများမဆောက်လုပ်မီ စနစ်တကျရှိစေရန် အဆောက် အဦ ပုံစံနှင့် မြေကွက်ပေါ်တွင် အဆောက်အဦ အနေအထားပြ ပုံစံ တို့ကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ၏ အတည်ပြုချက်ကို ရယူရမည် ။

မူရင်း

(၁၀) စက်မှု လက်မှု မြေကွက်များ တွင် အောက်ပါ အတိုင်း ချန်လှပ်၍ အဆောက် အဦ ဆောက်လုပ်ရမည် -

(က) အလျား x အနံ .... ၁၅၀ပေ x ၁၀၀ ပေ ရှိ မြေကွက် တွင်
မျက်နှာစာ .... ၂၅ ပေ
နောက်ဖေး .... ၇ ပေ
ဘေးဘက် .... ၈ ပေ

(ခ) အလျား x အနံ .... ၆၀ပေ x ၄၀ ပေ ရှိ မြေကွက် တွင်
မျက်နှာစာ .... ၉ ပေ
နောက်ဖေး .... ၇ ပေ
ဘေးဘက် .... ၄ ပေ

၂၄.၂.၂၀၁၅

ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား)
(ခင်မေအေး ၊ ဒုတိယညွှန်ကြားရေးမှူး)
မြေနှင့်အခွန်ဌာနခွဲ

၁၂/သဗသ(နိုင်)၀၀၀၁၅၃
မြေအသုံးပြုခွင့်ရသူ၏လက်မှတ်

စာအမှတ် ၊ နပတ /မှော်ဘီ/မြောင်းတကာ(စက်မှုဇုန်)/ လိုင်စင် -၁၀၁ / ၂၀၁၅

ရက်စွဲ ၊ ၂၀၁၅ ခုနှစ် ၊ ဖေဖော်ဝါရီ လ ၂၄ ရက်

မိတ္တူကို

(၁) မူရင်းမြေအသုံးပြုခွင့် အမိန့်ကို မြေအသုံးပြုခွင့်ရသူ **ဦးအောင်လင်း ၊ နိုင်ငံသား စိစစ်ရေး ကဒ်ပြားအမှတ်** - **၁၂/ သဃက (နိုင်) ၀၀၀၁၅၃** အား ထုတ်ပေးသည် ။

(၂) ဒုတိယညွှန်ကြားရေးမှူး ၊ မြေတိုင်း ဌာနခွဲသို့ မြို့မြေစာရင်းတွင် မှတ်သားရန် နှင့် မှီရာ ကွာတာမှစ၍ သုံးလပတ်မြေခနှုန်းထား **၈၆၆၅/- (ကျပ် ရှစ်ထောင် ခြောက်ရာ ခြောက်ဆယ် ငါး ကျပ်တိတိ)** ဖြင့် စည်းကြပ် ကောက်ခံနိုင်ရန်ပေးပို့ပါသည် ။

(၃) ဦးစီးအရာရှိ ၊ မြေယာရုံးခွဲ (၁၁) ၊ မှော်ဘီမြို့နယ် သို့ သိသာရန် နှင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် ပေးပို့ပါသည်။

(၄) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မှော်ဘီမြို့နယ် သို့ သိသာရန် နှင့် လိုအပ် သလို ဆောင်ရွက်နိုင်ရန် ပေးပို့ပါသည် ။


(၅) ရုံးလက်ခံ။

ရန်ကုန်မြို့တော်

------ မှော်ဘီ ---------- မြို့နယ်၊ လူနေရပ်ကွက်အမှတ် --------------------

မြေတိုင်းရပ်ကွက်အမှတ်၊ မြောင်းတကာ / သံမဏိစက်မှုဇုန် --- မှ မြေကွက်အမှတ် --- ၂၀၀ ------ ၏မြေပုံ -

စကေး ၁ လက်မ = ၃၀၀ ပေ



မူရင်း

ရည်ညွှန်းချက်

------------------ ရိုယာ

------ ၁၀၃၈၀၀ ------ ဝတုရန်းပေ

------ ၂.၃၀၃ ------ ကေ

(စိုး နိုး ဦး)
မြေတိုင်း ၄
မြေ တိုင်း ဌာန ၆

မြေတိုင်း(၃)
မြေတိုင်းဌာနခွဲ

လက်ထောက်ညွှန်ကြားရေးမှူး
မြေတိုင်းဌာနခွဲ
မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

နိုင်ငံသား စိစစ်ရေး ကတ်ပြား

အရပ်-- ၅' ၃"

သွေးအုပ်စု-- ဖော

ထင်ရှားသည့် ပသာ မျက်

အမှတ်အသား--လုံးတောင်

၁၁ မှတ် နီ ရှိ ။



အမှတ်-မဃ/သလဃက

(နိုင်) ၀၀၀၁၁၃၃

ရက်စွဲ-- ၄.၀၁.၉၁

အမည်--လဇ အောင် လင်း ၁၁ ခေဇ ဗေဘာင်လင်း

မွေးသက္ကရာဇ်--၁၄. ၅. ၁၉၇၁ ။


လူမျိုး-- ဟ ရ တ

ကိုးကွယ်သည့်ဘာသာ--

ထုတ်ပေးသူ၏လက်မှတ်

အမည်--


ရာထူး--




[illegible]


မှတ်ချက်။ (၁) [illegible] ရမည်။

(၂) [illegible] ရပ်ကွက် [illegible] ကောင်စီရုံး၊ ပြည်သူ့ [illegible] ကြီးကြပ်ရေးနှင့် ပြည်သူ့ [illegible] မှူးရုံး ထံသို့ သတင်းပေးပို့ရမည်။




NORTH EAST VIEW

PROPOSED STEEL STRUCTURE FACTORY BUILDING AT MYAUNGTAKAR INDUSTRIAL ZONE.




LEGEND

1- 10'X10' SECURITY HOUSE
2-50'X15' OFFICE CAR PARK
3-50'X15' CAR PARKING
4-60'X40' MAIN OFFICE BUIDLING
5-60'X40' CANTEEN & WORKER'S TOILET
6- 70'X10' WEIGHT BRIDGE
7- MAIN STEEL STRUCTURE BUIDLING

BUILDING LAY-OUT PLAN

NOT TO SCALE

PROPOSED STEEL STRUCTURE FACTORY BUILDING AT MYAUNGTAKAR INDUSTRIAL ZONE.



VIEW FROM NORTH

scale 1"=20'0"

Certificate

I, the undersigned, Notarial Services Attorney, do hereby certify that **Miss Hansa Tonthong**, who translated the reverse side of this document from Thai to English, had duly signed on the reverse side of this document in my presence.

Give on **19th day of February 2015** in **V-Ventis Company Limited**, Kingdom of Thailand.

NOTARIAL SERVICES ATTORNEY · MEMBER OF LAWYERS COUNCIL OF THAILAND

Reg.No./ทะเบียนเลขที่ 4850/2555
Commission Expires/ทะเบียนหมดอายุ
Date/วันที่ September 2, 2016

Signature ____________

Miss Nattatida Pintep

Notarial Services Attorney, Registration No. 4850/2555

19th day of February 2015

V.VENTIS
LAW & CONSULTING
A Member of the V-Serve Group

1 Soi Bangna-Trad 25 MD Tower Bldg., 17th Fl C3., Bangna-Trad Rd., Km 3, Bangna, Bangkok 10260
Telephone: (66) 2769 5848-9, (66) 2399 1363
Facsimile: (66) 2769 5848-9 Ext 9

(Translation)

Partnership and Companies Registration Office
Department of Business Development,
Ministry of Commerce

No. 10090003479

CERERTIFICATE OF REGISTRATION

This is to certify that this Company has been registered under Thailand Civil and Commercial Code, as a Juristic person in the category of **company limited**. Registration No. 0705552000611 on June 18, 2009. It appears in the registered record as of the state of issuance hereof that:

1. The name of the Company is **"CHAZE INDUSTRIAL COMPANY LIMITED"**
2. There are 3 Directors as follows:

   1. Mr. Aneak Sachamuneewongse 2. Mr. Vijendra Kedia
3. The number and names of Directors whose signatures are binding upon the Company are as follows: **"Mr. Vijendra Kedia co-signs with Mr. Aneak Sachmuneewongse with the company seal affixed"**
4. Registered capital is fixed at: **93,000,000 Baht / Ninety-three million Baht.**
5. The head office is located at No. **225 Moo. 7, Hua Samrong, Plangyao, Chachoengsao**
6. There are 22 objectives of the company, which appear in the copy attached to this certification, consisting of 2 pages, bearing the signature of the registrar affixed with the common seal of the Bangkok Partnerships and Companies Registration Office.

Issued on the day of **4 February 2015**

(Signature)
Registrar

(Official seal being affixed)

Details of this juristic person to be noted are as follows:

DBD Department of Business Development,
Ministry of Commerce

Creative Services
Hotline 1570 www.dbd.go.th

Document Request Service through www.dbd.go.th → Payment via Banks → Delivery Service Tel. 02 528 7600 ext 3630, 3636 or 02 547 5994
printed at 15:20 hrs.

Certified Correct Translation

Miss Hansa Tonthong

Partnership and Companies Registration Office
Department of Business Development,
Ministry of Commerce

No. 10090003479

CERERTIFICATE OF REGISTRATION

Details to be noted:

1. The entity is former named as General Metal Products Co., Ltd. and has been registered to amend its name to Chaze Industrial Co., Ltd. on 27 August 2010
2. This entity has not submitted financial statement of the year 2013
3. This certificate only certifies the statements that partnership or company has been registered for the purpose of legal status. The fact may be discrepancy.
4. Registrar may withdraw a registration in case of any inaccurate or false significant content has been submitted.

Certified Correct Translation

Miss Hansa Tonthong
Translator

No. 10090003479 Issued on 4 February 2015

This copy is attached to the affidavit

(Signature)
Registrar

The objective of the Company

Wor. 3 (Wor. Or.)

The Partnerships and Companies Registration Office

General objectives:

1. To buy, procure, obtain, rent, hire purchase, own, occupy, use and otherwise manage any property including interest thereof;
2. To sell, transfer, mortgage, pledge, exchange and otherwise dispose of property;
3. To be a broker, agent, commission agent for all types of transaction and business except for insurance business, solicitation of membership for associations, and securities trading;
4. To borrow money, overdraw money from banks, juristic persons or any other financial institutions, to proceed with banks to issue, advice, discount, collect money which involve to the letter of credit or confirm the letter of credit, accept, issue, assign and endorse bills or printed document of exchange or any other negotiable instruments except operation in banking business, funding business and credit francier;
5. To establish branch offices or appoint agents within and outside the country;
6. To be a partner with limited liability of any partnership and to be a shareholder of any limited company or public company limited;

Objectives of Industrial and Handicraft operation:

7. To deal in vegetable oil extract factory, mill, sugar factory, ice factory, ready-made food factory, beverage factory, liquor factory, cigarette factory;
8. To deal in spinning factory, weaving factory, cloth dyeing and pattern printing factory, sack factory, jute compression factory;
9. To deal in wood shaving and drying factory, sawmill, door and window producing factory;
10. To deal in paper factory, printing factory, print book to order, publish book for sale and publish newspaper;
11. To deal in tyre manufacturing and rethreading factory, rubber molding factory, plastic appliance producing factory;
12. To deal in glass factory, ceramic and porcelain producing factory, earthenware producing factory;
13. To deal in steel producing factory, metal rolling and molding factory, zinc factory, automobile assembly factory, car-body factory;
14. To deal in gas plant;
15. To deal in quarry operation;
16. To deal in mining, smelter factory, ore classifying, ore transformation, ore melting, ore cyanidation, mineral survey, mineral analysis and test, ore grounding, ore transporting, salt farming;

Certified Correct Translation

Miss Hansa Tonthong
Translator

No. No. 10090003479 Issued on 4 February 2015

This copy is attached to the affidavit

(Signature)
Registrar

The Partnerships and Companies Registration Office

There are 22 objectives as follows:

17. To deal in business of purchasing, selling of mineral ores, smelting and forging of antimony, lead, iron, zinc, tin, wolframite, scheelite, manganese, aluminium;
18. To deal in business of waste sorting or waste or scrap land filling;
19. To deal in business involving with the non-use industrial products or industrial waste to reuse as raw material or reproduce by passing the industrial manufacturing process;
20. To deal in lead smelter plant of the old batteries;
21. To deal in business of production of sodium sulfate as the by-product from lead smelting process;
22. To deal in business of production of gypsum powder as the by-product from lead smelting process.

Certified Correct Translation

Miss Hansa Tonthong
Translator

ที่ 10090003479

สำนักงานทะเบียนหุ้นส่วนบริษัทกรุงเทพมหานคร
กรมพัฒนาธุรกิจการค้า กระทรวงพาณิชย์

หนังสือรับรอง

ขอรับรองว่าบริษัทนี้ ได้จดทะเบียนเป็นนิติบุคคล ตามประมวลกฎหมายแพ่งและพาณิชย์ เมื่อวันที่ 18 มิถุนายน 2552 ทะเบียนนิติบุคคลเลขที่ 0705552000611 ปรากฏข้อความในรายการตามเอกสารทะเบียนนิติบุคคล ณ วันออกหนังสือนี้ ดังนี้

1. ชื่อบริษัท บริษัท เชช อินดัสเตรียล จำกัด
2. กรรมการของบริษัทมี 2 คน ตามรายชื่อดังต่อไปนี้
   1. นายเอนก สัจจะมุนีวงศ์ 2. นายวิเจนดรา เคเดีย/
3. จำนวนหรือชื่อกรรมการซึ่งลงชื่อผูกพันบริษัทได้คือนายวิเจนดรา เคเดีย ลงลายมือชื่อร่วมกับนายเอนก สัจจะมุนีวงศ์ และประทับตราสำคัญของบริษัท/
4. ทุนจดทะเบียน 93,000,000.00 บาท / เก้าสิบสามล้านบาทถ้วน/
5. สำนักงานแห่งใหญ่ ตั้งอยู่เลขที่ 225 หมู่ที่ 7 ตำบลหัวสำโรง อำเภอแปลงยาว จังหวัดฉะเชิงเทรา/
   สำนักงานสาขา ตั้งอยู่ (1) เลขที่ 888 อาคารเอ็มอีซี ชั้นที่ 14 ถนนบางนาตราด แขวงบางนา เขตบางนา กรุงเทพมหานคร/
6. วัตถุที่ประสงค์ของบริษัทมี 22 ข้อ ดังปรากฏในสำเนาเอกสารแนบท้ายหนังสือรับรองนี้ จำนวน 2 แผ่น โดยมีลายมือชื่อนายทะเบียนซึ่งรับรองเอกสารและประทับตราสำนักงานทะเบียนหุ้นส่วนบริษัทเป็นสำคัญ

ออกให้ ณ วันที่ 4 เดือน กุมภาพันธ์ พ.ศ. 2558

(นางวาสนา พูลสวัสดิ์)
นายทะเบียน

รายการข้อควรทราบของนิติบุคคลมีดังนี้

ที่ 10090003479

สำนักงานทะเบียนหุ้นส่วนบริษัทกรุงเทพมหานคร
กรมพัฒนาธุรกิจการค้า กระทรวงพาณิชย์

หนังสือรับรอง

ข้อควรทราบ

1. บริษัทนี้เดิมชื่อ บริษัท เจนเนอรัล เมททอล โปรดักส์ จำกัด ได้จดทะเบียนเปลี่ยนชื่อเป็น บริษัท เชซ อินดัสเตรียล จำกัด เมื่อวันที่ 27 สิงหาคม 2553/

2. นิติบุคคลนี้ได้ส่งงบการเงินปี 2556

3. หนังสือนี้รับรองเฉพาะข้อความที่ห้าง/บริษัทได้นำมาจดทะเบียนไว้เพื่อผลทางกฎหมายเท่านั้น ข้อเท็จจริงเป็นสิ่งที่ควรหาไว้พิจารณาฐานะ

4. นายทะเบียนอาจเพิกถอนการจดทะเบียน ถ้าปรากฏว่าข้อความอันเป็นสาระสำคัญที่จดทะเบียนไม่ถูกต้อง หรือเป็นเท็จ

ที่ 10090003479 ออกให้ ณ วันที่ 4 เดือน กุมภาพันธ์ พ.ศ. 2558

ว.3 (วอ.)

รายละเอียดวัตถุที่ประสงค์

วัตถุที่ประสงค์ทั่วไป

(1) ซื้อ จัดหา รับ เช่า เช่าซื้อ ถือกรรมสิทธิ์ ครอบครอง ปรับปรุง ใช้ และจัดการ โดยประการอื่น ซึ่งทรัพย์สินใด ๆ ตลอดจนดอกผลของทรัพย์สินนั้น

(2) ขาย โอน จำนอง จำนำ แลกเปลี่ยน และจำหน่ายทรัพย์สินโดยประการอื่น

(3) เป็นนายหน้า ตัวแทน ตัวแทนค้าต่างในกิจการและธุรกิจทุกประเภท เว้นแต่ในธุรกิจประกันภัย การหาสมาชิกให้สมาคม และการค้าหลักทรัพย์

(4) กู้ยืมเงิน เบิกเงินเกินบัญชีจากธนาคาร นิติบุคคล หรือสถาบันการเงินอื่น และให้กู้ยืมเงินหรือให้เครดิต ด้วยวิธีการอื่น โดยจะมีหลักประกันหรือไม่ก็ตาม รวมทั้งการรับ ออก โอน และสลักหลังตั๋วเงินหรือตราสารที่เปลี่ยนมือได้อย่างอื่น เว้นแต่ในธุรกิจธนาคาร ธุรกิจเงินทุน และธุรกิจเครดิตฟองซิเอร์

(5) ทำการจัดตั้งสำนักงานสาขาหรือแต่งตั้งตัวแทน ทั้งภายในและภายนอกประเทศ

(6) เข้าเป็นหุ้นส่วนจำกัดความรับผิดในห้างหุ้นส่วนจำกัด เป็นผู้ถือหุ้นในบริษัทจำกัด และบริษัทมหาชนจำกัด

วัตถุที่ประสงค์ประกอบอุตสาหกรรมและหัตถกรรม

(7) ประกอบกิจการโรงงานสกัดน้ำมันพืช โรงสี โรงงานน้ำตาล โรงน้ำแข็ง โรงงานผลิตอาหารสำเร็จรูป โรงงานผลิตเครื่องดื่ม โรงงานสุรา โรงงานบุหรี่

(8) ประกอบกิจการโรงงานปั่นด้าย โรงงานทอผ้า โรงงานย้อมและพิมพ์ลวดลายผ้า โรงงานกระสอบ โรงงานอัดปอ

(9) ประกอบกิจการโรงงานไสไม้และอบไม้ โรงเลื่อย โรงงานผลิตบานประตูและหน้าต่าง

(10) ประกอบกิจการโรงงานกระดาษ โรงพิมพ์ รับพิมพ์หนังสือ พิมพ์หนังสือจำหน่ายและออกหนังสือพิมพ์

(11) ประกอบกิจการโรงงานผลิตและหล่อดอกยางรถยนต์ โรงงานหล่อยาง โรงงานผลิตเครื่องใช้พลาสติก

(12) ประกอบกิจการ โรงงานแก้ว โรงงานผลิตเซรามิค และเครื่องเคลือบ โรงงานผลิตเครื่องปั้นดินเผา

(13) ประกอบกิจการโรงงานผลิตเหล็ก โรงงานรีดและหล่อหลอมโลหะ โรงงานสังกะสี โรงงานประกอบรถยนต์ โรงงานต่อตัวถังรถยนต์

(14) ประกอบกิจการโรงงานผลิตก๊าซ

(15) ประกอบกิจการระเบิดหินและย่อยหิน

(16) ประกอบกิจการเหมืองแร่ โรงงานถลุงแร่ แยกแร่ แปรสภาพแร่ หลอมแร่ แต่งแร่ สำรวจแร่ วิเคราะห์ และตรวจสอบแร่ บดแร่ ขนแร่ ทำนาเกลือ

วัตถุที่ประสงค์ของ ห้างหุ้นส่วน/บริษัท นี้ มี 22 ข้อ ดังนี้

(17) ประกอบกิจการซื้อ ขายแร่ ถลุง และหลอม พลวง ตะกั่ว เหล็ก สังกะสี ดีบุก วุลแฟรม ซีไลต์ แมงกานีส ทองแดง อลูมิเนียม

(18) ประกอบกิจการเกี่ยวกับการคัดแยกหรือฝังกลบสิ่งปฏิกูลหรือวัสดุที่ไม่ใช้แล้ว

(19) ประกอบกิจการเกี่ยวกับการนำผลิตภัณฑ์อุตสาหกรรมที่ไม่ใช้แล้ว หรือของเสียจากโรงงาน ผลิตเป็นวัตถุดิบหรือผลิตภัณฑ์ใหม่ โดยผ่านกรรมวิธีการผลิตทางอุตสาหกรรม

(20) ประกอบกิจการ โรงงานหลอมตะกั่ว จากแบตเตอรี่เก่า

(21) ประกอบกิจการ ผลิตโซเดียมซัลเฟต เป็นผลพลอยได้จากการหลอมตะกั่ว

(22) ประกอบกิจการ ผลิตผงยิปซั่ม เป็นผลพลอยได้มาจากการหลอมตะกั่ว

Reg. No. 4850/2555

หนังสือรับรอง

CERTIFICATE

หนังสือรับรองฉบับนี้ให้ไว้เพื่อแสดงว่า

This is to certify that

นางสาวณัฐธิดา พิณเทพ

Miss Nattatida Pintep

ใบอนุญาตให้เป็นทนายความเลขที่ 110/2551

an Attorney at Law, License No. 110/2551

ได้รับการขึ้นทะเบียนเป็นทนายความผู้ทำคำรับรองลายมือชื่อและเอกสาร

has been registered as a Notarial Services Attorney qualified to certify signatures and documents

ตามข้อบังคับสภาทนายความว่าด้วยการขึ้นทะเบียนทนายความผู้ทำคำรับรองลายมือชื่อและเอกสาร พ.ศ. 2551

pursuant to the Regulation of the Lawyers Council on Registration of Notarial Services Attorneys B.E. 2551

หนังสือรับรองฉบับนี้มีผลถึงวันที่ 2 กันยายน 2559

This Certificate is valid until September 2, 2016

ให้ไว้ ณ วันที่ 10 มิถุนายน 2557

Given on June 10, 2014

Certified True Copy

Miss Nattatida Pintep
Notarial Services Attorney



นายสุมิตร มาศรังสรรค์

ผู้อำนวยการ

Mr. Sumit Masrungson

Director

สำนักงานทะเบียนแบบการรับรองลายมือชื่อและเอกสาร สภาทนายความ

The Registry of Signature and Document Attestation, Lawyers Council of Thailand

Certificate

I, the undersigned, Notarial Services Attorney, do hereby certify that **Miss Hansa Tonthong**, who translated the reverse side of this document from Thai to English, had duly signed on the reverse side of this document in my presence.

Give on **19th day of February 2015** in **V-Ventis Company Limited**, Kingdom of Thailand.

NOTARIAL SERVICES ATTORNEY * MEMBER OF LAWYERS COUNCIL OF THAILAND

Reg.No./ทะเบียนเลขที่ 4850/2555
Commission Expires/ทะเบียนหมดอายุ
Date/วันที่ September 2, 2016

Signature ____________

Miss Nattatida Pintep

Notarial Services Attorney, Registration No. 4850/2555

19th day of February 2015

V.VENTIS
LAW & CONSULTING
A Member of the V-Serve Group

1 Soi Bangna-Trad 25 MD Tower Bldg., 17th Fl C3., Bangna-Trad Rd., Km 3, Bangna,
Bangkok 10260
Telephone: (66) 2769 5848-9, (66) 2399 1363
Facsimile: (66) 2769 5848-9 Ext 9

(Translation)

Department of Business Development

no. 1 1006-58-4-006676 issued on 13 February 2015

I hereby certificed that this copy matches with the submitted business document
(Signature)
Registrar

Copy of List of Shareholders' names

Bor Or Jor. 5

Company Limited name	Chaze Industrial Co., Ltd.	Registrar No. 0 7 0 5 5 5 2 0 0 0 6 1 1

☑ Meeting date ○ Estrablish Company ⊘ Ordinary Shareholders ○ Extraordinary Shareholders Meeting no. 1/2014 dated 24 October 2014

☐ Transcribe from Book of Shareholders' registration dated ....

Registered Capital 93,000,000 Baht divided into 9,300,000 Shares Share Value 10 Baht

Thai Shareholders 7 Person(s) Amount 4,950,000 Shares Expatriate 1 Person(s) Amount 4,350,000 Shares

Order	Shareholder's name			Amount of shares	Paid amount (1) / paid up amount (2)	Share certificate number		Date of Shareholder register on	
	Nationality	Career	Address			Share number	Date		
1	Mr. Videndre Kedia			49,000	Share value (1) 10	049001-098000	01/09/2009	01/09/2009	
	Indian	Business	9 Hungerford Street						
	Flat 3C, PS Shakespeare Sarani, Kolkata, West Bengal, India			911,000	(2)	1051001-1962000	27/03/2010	27/03/2010	
				1,250,000	Share value (1) 10	2000001-3250000	16/11/2010	27/03/2010	
				26,000	(2)	816001-842000	04/01/2011	04/01/2011	
				26,000	Share value (1) 10	842001-868000	04/01/2011	04/01/2011	
				348,000	(2)	5280001-5628000	21/01/2011	21/01/2011	
				15,000	Share value (1) 10	5677001-5692000	09/05/2011	09/05/2011	
				15,000	(2)	5741001-5756000	09/05/2011	09/05/2011	
				15,000	Share value (1) 10	5799001-5814000	09/05/2011	09/05/2011	
				15,000	(2)	5863001-5878000	09/05/2011	09/05/2011	
				15,000	Share value (1) 10	5927001-5942000	09/05/2011	09/05/2011	
				15,000	(2)	5985001-6000000	09/05/2011	09/05/2011	
				1,500,000	Share value (1) 10	6000001-7500000	29/10/2011	29/10/2011	
				150,000	(2)	9000001-9150000	25/12/2012	25/12/2012	

Verify that the above statement is true and correct with the Book of shareholder registration.

Company seal

Signature -Signatures- Director(s)

(Mr. Vijendre Kedia, Mr. Aneak Sachamuneewongse)

Certified Correct Translation

Remarks: Box "Paid amount (1)" shall indicate money paid amount each share specified shares which shall pay by cash

Box "Paid up amount (2)" shall indicate money paid up amount each share specified shares which shall pay by assets or labour

Box "Nationality (3)" shall indicate country of registration in case of entity

Miss Hansa Tonthong
Translator

(Translation)

Department of Business Development

no. 1 1006 58-4 006676 issued on 13 February 2015

I hereby certified that this copy matches with the submitted business document
(Signature)
Registrar

Copy of List of Shareholders' names

Bor Or Jor. 5

Company Limited name	Chaze Industrial Co., Ltd.	Registrar No. 0 7 0 5 5 5 2 0 0 0 6 1 1

☑ Meeting date ○ Estrablish Company ⊘ Ordinary Shareholders ○ Extraordinary Shareholders Meeting no. 1/2014 dated 24 October 2014

☐ Transcribe from Book of Shareholders' registration dated

Registered Capital 93,000,000 Baht divided into 9,300,000 Shares Share Value 10 Baht

Thai Shareholders 7 Person(s) Amount 4,950,000 Shares Expatriate 1 Person(s) Amount 4,350,000 Shares

Order	Shareholder's name			Amount of shares	Paid amount (1) / paid up amount (2)	Share certificate number		Date of Shareholder register on
	Nationality	Career	Address			Share number	Date	
2	Mr. Chareon Sachamuneewongse			2,000	Share value (1) 10	098001-100000	04/03/2011	04/03/2011
	Thai	Business	158/335 Charansanitwong Road, Bang Bam Ru, Bang Phlad, Bagnkok	38,000	(2) 10	1962001-2000000	27/03/2010	27/03/2010
				337,000	Share value (1) 10	3250001-3587000	16/11/2010	27/08/2010
				13,000	(2) 10	803001-816000	04/01/2011	04/01/2011
				31,049	Share value (1) 10	937579-968627	04/01/2011	04/01/2011
				49,000	(2) 10	5628001-5697000	09/05/2011	21/01/2011
				424,000	Share value (1) 10	7500001-7924000	29/10/2011	29/10/2011
				40,000	(2) 10	270001-310000	30/10/2011	30/10/2011
				35,000	Share value (1) 10	385001-420000	25/11/2011	25/11/2011
				75,000	(2) 10	420001-495000	25/11/2011	25/11/2011
				75,000	Share value (1) 10	9150001-9225000	25/12/2012	25/12/2012
					(2)			
3	Mrs. Pranee Panichkivalkosil			19,000	Share value (1) 10	030001-049000	10/08/2010	10/08/2010
	Thai	Business	25/3 Charansanitwong Road, Wat Ta Phra, Bangkok Yai, Bangkok	1,000	(2) 10	1050001-1051000	10/08/2010	10/08/2010

Page 2 of 5

Verify that the above statement is true and correct with the Book of shareholder registration.

Company seal

Signature *-Signatures-* Director(s)

(Mr. Vijendre Kedia, Mr. Aneak Sachamuneewongse)

Certified Correct Translation

Miss Hansa Tonthong
Translator

Remarks: Box "Paid amount (1)" shall indicate money paid amount each share specified shares which shall pay by cash

Box "Paid up amount (2)" shall indicate money paid up amount each share specified shares which shall pay by assets or labour

Box "Nationality (3)" shall indicate country of registration in case of entity

(Translation)

Department of Business Development

no. 1 1006 58 4 006676 issued on 13 February 2015

I hereby certificed that this copy matches with the submitted business document
(Signature)
Registrar

Copy of List of Shareholders' names

Bor Or Jor. 5

Company Limited name	Chaze Industrial Co., Ltd.	Registrar No. 0 7 0 5 5 5 2 0 0 0 6 1 1

☑ Meeting date ○ Estrablish Company ⊘ Ordinary Shareholders ○ Extraordinary Shareholders Meeting no. 1/2014 dated 24 October 2014

☐ Transcribe from Book of Shareholders' registration dated

Registered Capital 93,000,000 Baht divided into 9,300,000 Shares Share Value 10 Baht

Thai Shareholders 7 Person(s) Amount 4,950,000 Shares Expatriate 1 Person(s) Amount 4,350,000 Shares

Order	Shareholder's name			Amount of shares	Paid amount (1) / paid up amount (2)	Share certificate number: Share number	Share certificate number: Date	Date of Shareholder register on
	Nationality	Career	Address					
				30,000	Share value (1) 10	000001-030000	10/08/2010	10/08/2010
				2,000	(2) 10	268001-270000	10/08/2010	10/08/2010
				156,000	Share value (1) 10	3587001-3743000	16/11/2010	27/08/2010
				17,127	(2) 10	968628-985754	04/01/2011	04/01/2011
				49,000	Share value (1) 10	5692001-5741000	09/05/2011	21/01/2011
				101,600	(2) 10	7924001-8025600	29/10/2011	29/10/2011
4	Mr. Anake Sachmuneewongse			130,000	Share value (1) 10	100001-230000	10/08/2010	10/08/2010
	Thai	Business	284 Soi Rachadaphisek 16, Wat Ta Phra, Bangkok Yai, Bangkok	390,000	(2) 10	3743001-4133000	16/11/2010	27/08/2010
				42,824	Share value (1) 10	894755-937578	04/01/2011	04/01/2011
				43,000	(2) 10	5756001-5799000	09/05/2011	21/01/2011
				224,400	Share value (1) 10	8025601-8250000	29/10/2011	29/10/2011
					(2)			
5	Mrs. Yasbir Panichkivalkosil			38,000	Share value (1) 10	230001-268000	10/08/2010	10/08/2010
	Thai	Business	21 Soi Charansanitwong 1, Wat Ta Phra, Bangkok Yai, Bangkok	274,000	(2) 10	4133001-4407000	16/11/2010	27/08/2010

Page 3 of 5

Verify that the above statement is true and correct with the Book of shareholder registration.

Company seal

Signature *-Signatures-* Director(s)

(Mr. Vijendre Kedia, Mr. Aneak Sachamuneewongse)

Remarks: Box "Paid amount (1)" shall indicate money paid amount each share specified shares which shall pay by cash

Box "Paid up amount (2)" shall indicate money paid up amount each share specified shares which shall pay by assets or labour

Box "Nationality (3)" shall indicate country of registration in case of entity

Certified Correct Translation

Miss Hansa Tonthong
Translator

(Translation)

Department of Business Development

no. 1-1006-58-4-006676 issued on 13 February 2015

I hereby certificed that this copy matches with the submitted business document
(Signature)
Registrar

Copy of List of Shareholders' names

Bor Or Jor. 5

Company Limited name	**Chaze Industrial Co., Ltd.**	Registrar No. 0 7 0 5 5 5 2 0 0 0 6 1 1

☑ Meeting date ○ Estrablish Company ⊘ Ordinary Shareholders ○ Extraordinary Shareholders Meeting no. 1/2014 dated 24 October 2014

☐ Transcribe from Book of Shareholders' registration dated

Registered Capital 93,000,000 Baht divided into 9,300,000 Shares Share Value 10 Baht

Thai Shareholders 7 Person(s) Amount 4,950,000 Shares Expatriate 1 Person(s) Amount 4,350,000 Shares

Order	Shareholder's name			Amount of shares	Paid amount (1) / paid up amount (2)	Share certificate number		Date of Shareholder register on
	Nationality	Career	Address			Share number	Date	
				25,698	Share value (1) 10	1024303-1050000	04/01/2011	04/01/2011
				49,000	(2) 10	5814001-5863000	09/05/2011	21/01/2011
				143,400	Share value (1) 10 (2)	8250001-8393400	29/10/2011	29/10/2011
6	Mr. Amorn Panichkivalkosil			325,000	Share value (1) 10	4407001-4732000	16/11/2010	27/08/2010
	Thai	Business	21 Soi Charansanitwong 1, Wat Ta Phra Bangkok Yai, Bangkok	13,000	(2)	790001-803000	04/01/2011	04/01/2011
				26,754	Share value (1) 10	868001-894754	04/01/2011	04/01/2011
				49,000	(2)	5878001-5927000	09/05/2011	21/01/2011
				403,400	Share value (1) 10	8393401-8796800	29/10/2011	29/10/2011
				75,000	(2)	310001-385000	30/10/2011	30/10/2011
				75,000	Share value (1) 10	495001-570000	25/11/2011	25/11/2011
				75,000	(2)	9225001-9300000	25/12/2012	25/12/2012
7	Mr. Direk Panichkivalkosil			468,000	Share value (1) 10	4732001-5200000	16/11/2010	27/08/2010
	Thai	Business	21 Soi Charansanitwong 1, Wat Ta Phra Bangkok Yai, Bangkok	38,548	(2)	985755-1024302	04/01/2011	04/01/2011

Verify that the above statement is true and correct with the Book of shareholder registration.

Company seal

Signature *-Signatures-* Director(s)

(Mr. Vijendre Kedia, Mr. Aneak Sachamuneewongse)

Certified Correct Translation

Remarks: Box "Paid amount (1)" shall indicate money paid amount each share specified shares which shall pay by cash

Box "Paid up amount (2)" shall indicate money paid up amount each share specified shares which shall pay by assets or labour

Box "Nationality (3)" shall indicate country of registration in case of entity

Miss Hansa Tonthong
Translator

(Translation)

Department of Business Development

no. 1 1006 58 4 006676 issued on 13 February 2015

I hereby certificed that this copy matches with the submitted business document (Signature) Registrar

Copy of List of Shareholders' names

Bor Or Jor. 5

Company Limited name	Chaze Industrial Co., Ltd.	Registrar No. 0 7 0 5 5 5 2 0 0 0 6 1 1

☑ Meeting date ○ Estrablish Company ⊘ Ordinary Shareholders ○ Extraordinary Shareholders Meeting no. 1/2014 dated 24 October 2014

☐ Transcribe from Book of Shareholders' registration dated

Registered Capital 93,000,000 Baht divided into 9,300,000 Shares Share Value 10 Baht

Thai Shareholders 7 Person(s) Amount 4,950,000 Shares Expatriate 1 Person(s) Amount 4,350,000 Shares

Order	Shareholder's name			Amount of shares	Paid amount (1) / paid up amount (2)	Share certificate number		Date of Shareholder register on	
	Nationality	Career	Address			Share number	Date		
				43,000	Share value (1) 10	5942001-5985000	09/05/2011	21/01/2011	
				203,200	(2) 10	8796801-900000	29/10/2011	29/10/2011	
8	Miss Huijing Saetang			100,000	Share value (1) 10	570001-670000	25/11/2011	25/11/2011	
	Thai	Business	181/1 Soi 32 (Chinda 2) Tai Baan Road, Paknam, Muang, Samutprakarn	109,000	(2) 10	670001-770000	09/03/2012	09/03/2012	
				20,000	Share value (1)	770001-790000	26/03/2012	26/03/2012	
				80,000	(2)	5200001-5280000	6/03/2012	26/03/2012	

Page 5 of 5

Verify that the above statement is true and correct with the Book of shareholder registration.

Company seal

Signature *-Signatures-* Director(s)

(Mr. Vijendre Kedia, Mr. Aneak Sachamuneewongse)

Remarks: Box "Paid amount (1)" shall indicate money paid amount each share specified shares which shall pay by cash

Box "Paid up amount (2)" shall indicate money paid up amount each share specified shares which shall pay by assets or labour

Box "Nationality (3)" shall indicate country of registration in case of entity

Certified Correct Translation

Miss Hansa Tonthong
Translator

สำเนาบัญชีรายชื่อผู้ถือหุ้น

แบบ บอจ. 5

ชื่อบริษัทจำกัด	บริษัท เชซ อินดัสเตรียล จำกัด	ทะเบียนเลขที่ 0 7 0 5 5 5 2 0 0 0 6 1 1

☑ ณ วันประชุม ○ จัดตั้งบริษัท ⊘ สามัญผู้ถือหุ้น ○ วิสามัญผู้ถือหุ้น ครั้งที่ 1/2557 เมื่อวันที่ 24 ตุลาคม 2557

☐ คัดจากสมุดทะเบียนผู้ถือหุ้น เมื่อวันที่.....

ทุนจดทะเบียน 93,000,000 บาท แบ่งออกเป็น 9,300,000 หุ้น มูลค่าหุ้นละ 10 บาท

ผู้ถือหุ้น ไทย 7 คน จำนวน 4,950,000 หุ้น อื่น ๆ 1 จำนวน 4,350,000 หุ้น

ลำดับที่	ชื่อผู้ถือหุ้น / สัญชาติ (3)	อาชีพ	ที่อยู่	จำนวนหุ้นที่ถือ	เงินที่ชำระแล้ว (1) / ถือว่าชำระแล้ว (2)	เลขหมายของหุ้น	ลงวันที่	วันลงทะเบียนผู้ถือหุ้น เป็น	วันลงทะเบียนผู้ถือหุ้น ขาด
1	นายวิเจนดรา เคเดีย								
	อินเดีย	นักธุรกิจ	9ถนนฮังเทอ-	49,000	หุ้นละ (1) 10	049001-098000	01/09/2552	01/09/2552	
	ฟอด แฟรด 3 ซี ตำบลพีเอสเซ็คสเปีย สารานี เมืองกัลกัตตา รัฐเวสเบงกอล ประเทศอินเดีย			911,000	(2)	1051001-1962000	27/03/2553	27/03/2553	
				1,250,000	หุ้นละ (1) 10	2000001-3250000	16/11/2553	27/03/2553	
				26,000	(2)	816001-842000	04/01/2554	04/01/2554	
				26,000	หุ้นละ (1) 10	842001-868000	04/01/2554	04/01/2554	
				348,000	(2)	5280001-5628000	21/01/2554	21/01/2554	
				15,000	หุ้นละ (1) 10	5677001-5692000	09/05/2554	09/05/2554	
				15,000	(2)	5741001-5756000	09/05/2554	09/05/2554	
				15,000	หุ้นละ (1) 10	5799001-5814000	09/05/2554	09/05/2554	
				15,000	(2)	5863001-5878000	09/05/2554	09/05/2554	
				15,000	หุ้นละ (1) 10	5927001-5942000	09/05/2554	09/05/2554	
				15,000	(2)	5985001-6000000	09/05/2554	09/05/2554	
				1,500,000	หุ้นละ (1) 10	6000001-7500000	29/10/2554	29/10/2554	
				150,000	(2)	9000001-9150000	25/12/2555	25/12/2555	

หน้า 1 ของจำนวน 5 หน้า

CHAZE INDUSTRIAL CO., LTD.

ขอรับรองว่าเป็นรายการที่ถูกต้องตรงกับสมุดทะเบียนผู้ถือหุ้น

(ลงลายมือชื่อ)..กรรมการ

(วิเจนดรา เคเดีย / เฉนก สัจจะมโนวงศ์)

หมายเหตุ ช่อง "เงินที่ชำระแล้ว (1)" ให้ระบุจำนวนเงินค่าหุ้นที่ชำระแล้วแต่ละหุ้น เฉพาะหุ้นซึ่งต้องชำระเป็นเงิน
ช่อง "ถือว่าชำระแล้ว (2)" ให้ระบุค่าหุ้นที่ถือว่าชำระแล้วแต่ละหุ้น เฉพาะหุ้นซึ่งต้องชำระด้วยทรัพย์สิน หรือ แรงงาน
ช่อง "สัญชาติ (3)" หากเป็นนิติบุคคล ให้ระบุประเทศที่จดทะเบียนจัดตั้ง

ท9.6 11/58

กรมพัฒนาธุรกิจการค้า
กระทรวงพาณิชย์

เลขที่ 1-1006-58-4-006676 วันที่ออกเอกสาร 13 กุมภาพันธ์ 2558

22/25

สำเนาบัญชีรายชื่อผู้ถือหุ้น

แบบ บอจ. 5

ชื่อบริษัทจำกัด	บริษัท เซซ อินดัสเตรียล จำกัด	ทะเบียนเลขที่ 0 7 0 5 5 5 2 0 0 0 6 1 1

☑ ณ วันประชุม ○ จัดตั้งบริษัท ⊘ สามัญผู้ถือหุ้น ○ วิสามัญผู้ถือหุ้น ครั้งที่ 1/2557 เมื่อวันที่ 24 ตุลาคม 2557

☐ คัดจากสมุดทะเบียนผู้ถือหุ้น เมื่อวันที่.......

ทุนจดทะเบียน 93,000,000 บาท แบ่งออกเป็น 9,300,000 หุ้น มูลค่าหุ้นละ 10 บาท

ผู้ถือหุ้น ไทย 7 คน จำนวน 4,950,000 หุ้น อื่น ๆ 1 จำนวน 4,350,000 หุ้น

ลำดับที่	ชื่อผู้ถือหุ้น / สัญชาติ (3)	อาชีพ	ที่อยู่	จำนวนหุ้นที่ถือ	เงินที่ชำระแล้ว (1) / ถือว่าชำระแล้ว (2)	เลขหมายของหุ้น	ลงวันที่	วันลงทะเบียนผู้ถือหุ้น เป็น	ขาด
2	นายเจริญ สัจจะมุนีวงศ์								
	ไทย	นักธุรกิจ	158/335	2,000	หุ้นละ (1) 10	098001-100000	04/03/2554	04/03/2554	
	ถนนจรัญสนิทวงศ์ แขวงบางปำหรุ เขตบางพลัด กรุงเทพมหานคร			38,000	(2) 10	1962001-2000000	27/03/2553	27/03/2553	
				337,000	หุ้นละ (1) 10	3250001-3587000	16/11/2553	27/08/2553	
				13,000	(2) 10	803001-816000	04/01/2554	04/01/2554	
				31,049	หุ้นละ (1) 10	937579-968627	04/01/2554	04/01/2554	
				49,000	(2) 10	5628001-5697000	09/05/2554	21/01/2554	
				424,000	หุ้นละ (1) 10	7500001-7924000	29/10/2554	29/10/2554	
				40,000	(2) 10	270001-310000	30/10/2554	30/10/2554	
				35,000	หุ้นละ (1) 10	385001-420000	25/11/2554	25/11/2554	
				75,000	(2) 10	420001-495000	25/11/2554	25/11/2554	
				75,000	หุ้นละ (1) 10	9150001-9225000	25/12/2555	25/12/2555	
					(2)				
3	นางปราณี พาณิชย์ไกวัลโกศล								
	ไทย	นักธุรกิจ		19,000	หุ้นละ (1) 10	030001-049000	10/08/2553	10/08/2553	
	25/3 ถนนจรัญสนิทวงศ์ แขวงวัดท่าพระ เขตบางกอกใหญ่ กรุงเทพมหานคร			1,000	(2) 10	1050001-1051000	10/08/2553	10/08/2553	

หน้า 2 ของจำนวน 5 หน้า

ขอรับรองว่าเป็นรายการที่ถูกต้องตรงกับสมุดทะเบียนผู้ถือหุ้น

(ลงลายมือชื่อ)..กรรมการ

(วิเจนดรา เศเตีย/เอนก สัจจะมุนีวงศ์)

CHAZE INDUSTRIAL CO., LTD.

หมายเหตุ ช่อง "เงินที่ชำระแล้ว (1)" ให้ระบุจำนวนเงินค่าหุ้นที่ชำระแล้วแต่ละหุ้น ...

ช่อง "ถือว่าชำระแล้ว (2)" ให้ระบุค่าหุ้นที่ถือว่าชำระแล้วแต่ละหุ้น เฉพาะหุ้นซึ่งต้องชำระด้วยทรัพย์สิน หรือ แรงงาน

ช่อง "สัญชาติ (3)" หากเป็นนิติบุคคล ให้ระบุประเทศที่จดทะเบียนจัดตั้ง

ทจ.5 11/58

23/25

สำเนาบัญชีรายชื่อผู้ถือหุ้น

แบบ บอจ. 5

ชื่อบริษัทจำกัด บริษัท เชซ อินดัสเตรียล จำกัด

ทะเบียนเลขที่ 0 7 0 5 5 5 2 0 0 0 6 1 1

☑ ณ วันประชุม ○ จัดตั้งบริษัท ⊘ สามัญผู้ถือหุ้น ○ วิสามัญผู้ถือหุ้น ครั้งที่ 1/2557 เมื่อวันที่ 24 ตุลาคม 2557

☐ คัดจากสมุดทะเบียนผู้ถือหุ้น เมื่อวันที่......

ทุนจดทะเบียน 93,000,000 บาท แบ่งออกเป็น 9,300,000 หุ้น มูลค่าหุ้นละ 10 บาท

ผู้ถือหุ้น ไทย 7 คน จำนวน 4,950,000 หุ้น อื่นๆ 1 จำนวน 4,350,000 หุ้น

ลำดับที่	ชื่อผู้ถือหุ้น / สัญชาติ (3) / อาชีพ / ที่อยู่	จำนวนหุ้นที่ถือ	เงินที่ชำระแล้ว (1) / ถือว่าชำระแล้ว (2)	เลขหมายของหุ้น	ลงวันที่	วันลงทะเบียนผู้ถือหุ้น เป็น	วันลงทะเบียนผู้ถือหุ้น ขาด
		30,000	หุ้นละ (1) 10	000001 - 030000	10/08/2553	10/08/2553	
		2,000	(2)	268001 - 270000	10/08/2553	10/08/2553	
		156,000	หุ้นละ (1) 10	3587001 - 3743000	16/11/2553	27/8/2553	
		17,127	(2)	968628 - 985754	04/01/2554	04/01/2554	
		49,000	หุ้นละ (1) 10	5692001 - 5741000	09/05/2554	21/01/2554	
		101,600	(2)	7924001 - 8025600	29/10/2554	29/10/2554	
4.	นายเอนก สัจจะมุนีวงศ์ / ไทย / นักธุรกิจ	130,000	หุ้นละ (1) 10	100001 - 230000	10/08/2553	10/08/2553	
	284 ซอยรัชดาภิเษก 16 แขวงวัดท่าพระ เขตบางกอกใหญ่ กรุงเทพมหานคร	390,000	(2)	3743001 - 4133000	16/11/2553	27/08/2553	
		42,824	หุ้นละ (1) 10	894755 - 937578	04/01/2554	04/01/2554	
		43,000	(2)	5756001 - 5799000	09/05/2554	21/01/2554	
		224400	หุ้นละ (1) 10	8025601 - 8250000	29/10/2554	29/10/2554	
			(2)				
5.	นางยัสมีกอร์ พาณิชย์ไกวัลโกศล / ไทย / นักธุรกิจ	38,000	หุ้นละ (1) 10	230001 - 268000	10/08/2553	10/08/2553	
	21 ซอยจรัญสนิทวงศ์ 1 แขวงวัดท่าพระ เขตบางกอกใหญ่ กรุงเทพมหานคร	274,000	(2)	4133001 - 4407000	16/11/2553	27/08/2553	

CHAZE INDUSTRIAL CO., LTD.

ขอรับรองว่าเป็นรายการที่ถูกต้องตรงกับสมุดทะเบียนผู้ถือหุ้น

(ลงลายมือชื่อ)..กรรมการ

(เจมตรา เคเดีย / เอนก สัจจะมุนีวงศ์)

หมายเหตุ ช่อง "เงินที่ชำระแล้ว (1)" ให้ระบุจำนวนเงินค่าหุ้นที่ชำระแล้วแต่ละหุ้น เฉพาะหุ้นที่ต้องชำระเป็นเงิน
ช่อง "ถือว่าชำระแล้ว (2)" ให้ระบุค่าหุ้นที่ถือว่าชำระแล้วแต่ละหุ้น เฉพาะหุ้นซึ่งต้องชำระด้วยทรัพย์สิน หรือ แรงงาน
ช่อง "สัญชาติ (3)" หากเป็นนิติบุคคล ให้ระบุประเทศที่จดทะเบียนจัดตั้ง

ทจ.5 11:58

24/25

สำเนาบัญชีรายชื่อผู้ถือหุ้น

แบบ บอจ. 5

ชื่อบริษัทจำกัด บริษัท เชซ อินดัสเตรียล จำกัด — ทะเบียนเลขที่ 0 7 0 5 5 5 2 0 0 0 6 1 1

☑ ณ วันประชุม ○ จัดตั้งบริษัท ⊘ สามัญผู้ถือหุ้น ○ วิสามัญผู้ถือหุ้น ครั้งที่ 1/2557 เมื่อวันที่ 24 ตุลาคม 2557

☐ คัดจากสมุดทะเบียนผู้ถือหุ้น เมื่อวันที่ ....

ทุนจดทะเบียน 93,000,000 บาท แบ่งออกเป็น 9,300,000 หุ้น มูลค่าหุ้นละ 10 บาท

ผู้ถือหุ้น ไทย 7 คน จำนวน 4,950,000 หุ้น อื่น ๆ 1 จำนวน 4,350,000 หุ้น

ลำดับที่	ชื่อผู้ถือหุ้น	สัญชาติ (3)	อาชีพ	ที่อยู่	จำนวนหุ้นที่ถือ	เงินที่ชำระแล้ว (1) / ถือว่าชำระแล้ว (2)	เลขหมายของหุ้น	ลงวันที่	วันลงทะเบียนผู้ถือหุ้น เป็น	ขาด
					25,698	หุ้นละ (1) 10	1024303-1050000	04/01/2554	04/01/2554	
					49,000	(2)	5814001-5863000	09/05/2554	21/01/2554	
					143,400	หุ้นละ (1) 10	8250001-8393400	29/10/2554	29/10/2554	
						(2)				
6	นายอมร พาณิชย์ไกวัลโกศิล	ไทย	นักธุรกิจ	21 ซอยจรัญสนิทวงศ์ 1 แขวงวัดท่าพระ เขตบางกอกใหญ่ กรุงเทพมหานคร	325,000	หุ้นละ (1) 10	4407001-4732000	16/11/2553	27/08/2553	
					13,000	(2)	790001-803000	04/01/2554	04/01/2554	
					26,754	หุ้นละ (1) 10	868001-894754	04/01/2554	04/01/2554	
					49,000	(2)	5878001-5927000	09/05/2554	21/01/2554	
					403,400	หุ้นละ (1) 10	8393401-8796800	29/10/2554	29/10/2554	
					75,000	(2)	310001-385000	30/10/2554	30/10/2554	
					75,000	หุ้นละ (1) 10	495001-570000	25/11/2554	25/11/2554	
					75,000	(2)	9225001-9300000	25/12/2555	25/12/2555	
7	นายดีเรก พาณิชย์ไกวัลโกศิล	ไทย	นักธุรกิจ	21 ซอยจรัญสนิทวงศ์ 1 แขวงวัดท่าพระ เขตบางกอกใหญ่ กรุงเทพมหานคร	468,000	หุ้นละ (1) 10	4732001-5200000	16/11/2553	27/08/2553	
					38,548	(2)	985755-1024302	04/01/2554	04/01/2554	

หน้า 4 ของจำนวน 5 หน้า

CHAZE INDUSTRIAL CO., LTD.

ขอรับรองว่าเป็นรายการที่ถูกต้องตรงกับสมุดทะเบียนผู้ถือหุ้น

(ลงลายมือชื่อ) .... กรรมการ

(วิจินตรา เดเดีย / เอนก สัจจะมณีวงศ์)

หมายเหตุ ช่อง "เงินที่ชำระแล้ว (1)" ให้ระบุจำนวนเงินค่าหุ้นที่ชำระแล้วแต่ละหุ้นในกรณีหุ้นซึ่งต้องชำระเป็นเงิน
ช่อง "ถือว่าชำระแล้ว (2)" ให้ระบุค่าหุ้นที่ถือว่าชำระแล้วแต่ละหุ้นเฉพาะหุ้นซึ่งต้องชำระด้วยทรัพย์สินหรือแรงงาน
ช่อง "สัญชาติ (3)" หากเป็นนิติบุคคล ให้ระบุประเทศที่จดทะเบียนจัดตั้ง

แบบ บอจ. 5

สำเนาบัญชีรายชื่อผู้ถือหุ้น

ชื่อบริษัทจำกัด บริษัท เชซ อินดัสเตรียล จำกัด

ทะเบียนเลขที่ 0 7 0 5 5 5 2 0 0 0 6 1 1

☑ ณ วันประชุม ○ จัดตั้งบริษัท ⊘ สามัญผู้ถือหุ้น ○ วิสามัญผู้ถือหุ้น ครั้งที่ 1/2557 เมื่อวันที่ 24 ตุลาคม 2557

☐ คัดจากสมุดทะเบียนผู้ถือหุ้น เมื่อวันที่......

ทุนจดทะเบียน 93,000,000 บาท แบ่งออกเป็น 9,300,000 หุ้น มูลค่าหุ้นละ 10 บาท

ผู้ถือหุ้น ไทย 7 คน จำนวน 4,950,000 หุ้น อื่น ๆ 1 จำนวน 4,350,000 หุ้น

ลำดับที่	ชื่อผู้ถือหุ้น / สัญชาติ (3)	อาชีพ	ที่อยู่	จำนวนหุ้นที่ถือ	เงินที่ชำระแล้ว (1) / ถือว่าชำระแล้ว (2)	เลขหมายใบหุ้น: เลขหมายของหุ้น	เลขหมายใบหุ้น: ลงวันที่	วันลงทะเบียนผู้ถือหุ้น: เป็น	วันลงทะเบียนผู้ถือหุ้น: ขาด
				43,000	หุ้นละ (1) 10	5942001-5985000	09/05/2554	21/01/2554	
				203,200	(2) 10	8796801-900000	29/10/2554	29/10/2554	
8	นางสาวสุยจิง แซ่ตั้ง / ไทย	นักธุรกิจ		100,000	หุ้นละ (1) 10	570001-670000	25/11/2554	25/11/2554	
	181 ซอย 32 (จินดา 2) ถนนท้ายบ้าน ตำบลปากน้ำ อำเภอเมือง จังหวัดสมุทรปราการ			100,000	(2) 10	670001-770000	09/03/2555	09/03/2555	
				20,000	หุ้นละ (1)	770001-790000	26/03/2555	26/03/2555	
				80,000	(2)	5200001-5280000	6/03/2555	26/03/2555	
					หุ้นละ (1)				
					(2)				
					หุ้นละ (1)				
					(2)				
					หุ้นละ (1)				
					(2)				
					หุ้นละ (1)				
					(2)				

CHAZE INDUSTRIAL CO., LTD.

ขอรับรองว่าเป็นรายการที่ถูกต้องตรงกับสมุดทะเบียนผู้ถือหุ้น

(ลงลายมือชื่อ)...................กรรมการ

(วีเจนดรา เคเดีย / เอินก สัจจะมีวงศ์)

หมายเหตุ ช่อง "เงินที่ชำระแล้ว (1)" ให้ระบุจำนวนเงินค่าหุ้นที่ชำระแล้วแต่ละหุ้น เฉพาะหุ้นซึ่งต้องชำระเป็นเงิน
ช่อง "ถือว่าชำระแล้ว (2)" ให้ระบุค่าหุ้นที่ถือว่าชำระแล้วแต่ละหุ้น เฉพาะหุ้นซึ่งต้องชำระด้วยทรัพย์สิน หรือ แรงงาน
ช่อง "สัญชาติ (3)" หากเป็นนิติบุคคล ให้ระบุประเทศที่จดทะเบียนจัดตั้ง

Reg. No. 4850/2555

หนังสือรับรอง

CERTIFICATE

หนังสือรับรองฉบับนี้ให้ไว้เพื่อแสดงว่า

This is to certify that

นางสาวณัฐธิดา พิณเทพ

Miss Nattatida Pintep

ใบอนุญาตให้เป็นทนายความเลขที่ 110/2551

an Attorney at Law, License No. 110/2551

ได้รับการขึ้นทะเบียนเป็นทนายความผู้ทำคำรับรองลายมือชื่อและเอกสาร

has been registered as a Notarial Services Attorney qualified to certify signatures and documents

ตามข้อบังคับสภาทนายความว่าด้วยการขึ้นทะเบียนทนายความผู้ทำคำรับรอง
ลายมือชื่อและเอกสาร พ.ศ. 2551

pursuant to the Regulation of the Lawyers Council on Registration of Notarial Services Attorneys B.E. 2551

หนังสือรับรองฉบับนี้มีผลถึงวันที่ 2 กันยายน 2559

This Certificate is valid until September 2, 2016

ให้ไว้ ณ วันที่ 10 มิถุนายน 2557

Given on June 10, 2014

Certified True Copy

Miss Nattatida Pintep
Notarial Services Attorney



นายสุมิตร มาศรังสรรค์

ผู้อำนวยการ

Mr. Sumit Masrungson

Director

สำนักงานทะเบียนแบบการรับรองลายมือชื่อและเอกสาร สภาทนายความ

The Registry of Signature and Document Attestation, Lawyers Council of Thailand

Certificate

I, the undersigned, Notarial Services Attorney, do hereby certify that **Miss Hansa Tonthong**, who translated the reverse side of this document from Thai to English, had duly signed on the reverse side of this document in my presence.

Give on **19th day of February 2015** in **V-Ventis Company Limited**, Kingdom of Thailand.

NOTARIAL SERVICES ATTORNEY · LAWYERS COUNCIL OF THAILAND

Reg.No./ทะเบียนเลขที่ 4850/2555
Commission Expires/ทะเบียนหมดอายุ
Date/วันที่ September 2, 2016

Signature ____________

Miss Nattatida Pintep

Notarial Services Attorney, Registration No. 4850/2555

19th day of February 2015

V.VENTIS
LAW & CONSULTING
A Member of the V-Serve Group

1 Soi Bangna-Trad 25 MD Tower Bldg., 17th Fl C3., Bangna-Trad Rd., Km 3, Bangna, Bangkok 10260
Telephone: (66) 2769 5848-9, (66) 2399 1363
Facsimile: (66) 2769 5848-9 Ext 9

(Translation)

Registration No. 0705552000611

Form Por Khor 0401

THE DEPARTMENT OF BUSINESS DEVELOPMENT

CERTIFICATION OF THE REGISTRATION OF PARTNERSHIPS AND COMPANIES

THIS IS TO CERTIFY THAT

CHAZE INDUSTRIAL COMPANY LIMITED

HAS BEEN REGISTERED AS A JURISTIC PERSON ACCORDING TO THE CIVIL AND COMMERCIAL CODE

AT THE PARTNERSHIP AND COMPANY REGISTRATION OFFICE **CHACHOENGSAO PROVINCE**

AS OF THE 18th DAY OF JUNE 2009

ISSUED ON THE 27th DAY OF AUGUST 2010

The partnerships and companies registration office Chachoengsao Province

(Signature)
Mrs. Jularat Pongsuparp
Registrar

Remark: This Company has formerly registered in the name of General Metal Products Co., Ltd.

Certified Correct Translation

Miss Hansa Tonthong
Translator

ทะเบียนเลขที่ 0705552000611

แบบ พค. 0401

กรมพัฒนาธุรกิจการค้า

ใบสำคัญแสดงการจดทะเบียนห้างหุ้นส่วนบริษัท

ใบสำคัญนี้ออกให้เพื่อแสดงว่า

บริษัท เซซ อินดัสเตรียล จำกัด

ได้จดทะเบียนเป็นนิติบุคคลตามประมวลกฎหมายแพ่งและพาณิชย์

ณ สำนักงานทะเบียนหุ้นส่วนบริษัท จังหวัด ฉะเชิงเทรา

เมื่อวันที่ 18 มิถุนายน พ.ศ. 2552

ออกให้ ณ วันที่ 25 สิงหาคม พ.ศ. 2553

สำนักงานทะเบียนหุ้นส่วนบริษัท จังหวัดฉะเชิงเทรา

(นางจุฬารัตน์ พรสุขภาพ)

นายทะเบียน

หมายเหตุ บริษัทนี้จดทะเบียนครั้งแรก ชื่อบริษัท เจนเนอรัล เมททอล โปรดักส์ จำกัด

(THE COMPANIES ACT , 1956)

COMPANY LIMITED BY SHARES

MEMORANDUM & ARTICLES

OF

ASSOCIATION

OF

Newmann Engineering Private Limited

TRUE COPY ATTESTED

P.K. MITRA, NOTARY

30 FEB 2014

FORM I.R.

CERTIFICATE OF INCORPORATION

No. 21 – 67061 OF 1995

I hereby certify that Newmann Supply Private Limited is this day incorporated under the Companies Act 1956 (N. 1 of 1956) and that the company is limited.

Given under my hand at Calcutta this Third day of January One Thousand Nine Hundred and Ninety Five.

The Seal of The Register of Companies, WEST BENGAL

C.D. PAIK

Register of Companies

West Bengal

TRUE COPY ATTESTED

भारत सरकार-कॉर्पोरेट कार्य मंत्रालय
कम्पनी रजिस्ट्रार कार्यालय, पश्चिम बंगाल

नाम परिवर्तन के पश्चात नया निगमन प्रमाण-पत्र

कॉर्पोरेट पहचान संख्या : U01211WB1995PTC067061

मैसर्स NEWMANN SUPPLY PVT LTD

के मामले में, मैं एतदद्वारा सत्यापित करता हूँ कि मैसर्स
NEWMANN SUPPLY PVT LTD

जो मूल रुप में दिनांक तीन जनवरी उन्नीस सौ पचानवे को कम्पनी अधिनियम, 1956 (1956 का 1) के अतंर्गत मैसर्स
NEWMANN SUPPLY PRIVATE LIMITED

के रुप में निगमित की गई थी, ने कम्पनी अधिनियम, 1956 की धारा 21 की शर्तों के अनुसार विधिवत आवश्यक विनिश्चय पारित करके तथा लिखित रुप में यह सूचित करके की उसे भारत का अनुमोदन, कम्पनी अधिनियम, 1956 की धारा 21 के साथ पठित, भारत सरकार, कम्पनी कार्य विभाग, नई दिल्ली की अधिसूचना सं.सा.का.नि 507 (अ) दिनांक 24.6.1985 एस.आर.एन B13496799 दिनांक 07/06/2011 के द्वारा प्राप्त हो गया है, उक्त कम्पनी का नाम आज परिवर्तित रुप में मैसर्स
NEWMANN ENGINEERING PRIVATE LIMITED

हो गया है और यह प्रमाण-पत्र, कथित अधिनियम की धारा 23(1) के अनुसरण में जारी किया जाता है।

यह प्रमाण-पत्र, मेरे हस्ताक्षर द्वारा कोलकाता में आज दिनांक सात जून दो हजार ग्यारह को जारी किया जाता है।

GOVERNMENT OF INDIA - MINISTRY OF CORPORATE AFFAIRS
Registrar of Companies, West Bengal

Fresh Certificate of Incorporation Consequent upon Change of Name

Corporate Identity Number : U01211WB1995PTC067061

In the matter of M/s NEWMANN SUPPLY PVT LTD

I hereby certify that NEWMANN SUPPLY PVT LTD which was originally incorporated on Third day of January Nineteen Hundred Ninety Five under the Companies Act, 1956 (No. 1 of 1956) as NEWMANN SUPPLY PRIVATE LIMITED having duly passed the necessary resolution in terms of Section 21 of the Companies Act, 1956 and the approval of the Central Government signified in writing having been accorded thereto under Section 21 of the Companies Act, 1956, read with Government of India, Department of Company Affairs, New Delhi, Notification No. G.S.R 507 (E) dated 24/06/1985 vide SRN B13496799 dated 07/06/2011 the name of the said company is this day changed to NEWMANN ENGINEERING PRIVATE LIMITED and this Certificate is issued pursuant to Section 23(1) of the said Act.

Given under my hand at Kolkata this Seventh day of June Two Thousand Eleven.

(JYOTI PRAKASH ROY CHOWDHURY)
उप कम्पनी रजिस्ट्रार / Deputy Registrar of Companies
पश्चिम बंगाल
West Bengal

कम्पनी रजिस्ट्रार के कार्यालय अभिलेख में उपलब्ध पत्राचार का पता :
Mailing Address as per record available in Registrar of Companies office:

NEWMANN ENGINEERING PRIVATE LIMITED
1,A.J.C.BOSE ROAD,, 4TH FLOOR,,
KOLKATA - 700020,
West Bengal, INDIA

19 FEB 2016

THE COMPANIES ACT, 1956

COMPANY LIMITED BY SHARES

Memorandum of Association

OF

NEWMANN ENGINEERING PRIVATE LIMITED

I.

i) The name of the Company is NEWMANN ENGINEERING PRIVATE LIMITED

ii) The Registered Office of the Company will be situated in the State of West Bengal.

iii) The object for which the Company is established are : -

A. THE MAIN OBJECTS OF THE COMPANY TO BE PURSUED ON ITS INCORPORATION ARE :-

1. To carry on the business as manufacturing and trading of non-ferrous metals, alloy steels, Ferro-alloys, pig iron, steel converts, rolled steel makers, miners, smelters, engineers, iron and steel foundries in all or any of their respective branches, metallurgical prospectors, explorers, contractors, agents and to establish workshops for the manufacture of any equipment required for any of the industries which the company can undertake and to deal in such equipment and dealers in various kinds of non-ferrous metals, non-ferrous alloy steels, stainless steel, scraps, re-rollers hardware castings and their various products in various forms and import, export, buy, sell distribute or otherwise deal in all types of non- ferrous ores, metals, metals alloys, amalgams in any form or shapes and to manufacture any other engineering products including hospital appliances and surgical instruments, and to act as exporters and importers and dealers in all such and allied merchandise.

2. To carry on the business as buyers, sellers, traders, merchants, inventors, brokers, agents, commission agents, assemblers, refiners, cultivators mines, packers, stockiest, distributors, advisors, hire purchasers of and in all kinds of rubberized cloth food grains, dairy products, soap, detergents, biscuits, surgical diagnostics medical pulses, leather & finished leather goods, leather garments, leather products, all related items in leather, electric and electronics components and goods, iron & steel, aluminum, mineral, ferrous and non-ferrous metal, stainless steel, jute & jute products, textile, cotton, synthetic fiber, silk, yarn, wool & woolen goods, handicrafts & silk artificial synthetics, readymade garments, design materials, process, printers in all textiles, wood and wood products, timber cosmetics, stationary, tools & hardware, plastics & plastic goods, sugar, tea, coffee paper packaging, material, chemicals, cement, spices, grain, factory materials, house equipments, rubber & rubber products, fertilizers, agriculture fruit products, industrial products, computer date materials, software, paints, industrial & other gases, alcohol, liquor, edible & non-edible oils & fats, marine products, drugs, plants & machinery goods, engineering goods & equipments, office equipments, hospital equipments, railways accessories, medicine, sugar & sugarcane, automobile parts, building construction & materials, fur & fur made item toys, building plans, consumer products, consumer durables, dry flowers and plants, printing, transportation & all other kinds of goods and merchandise, commodities and articles of consumption of all other kinds in India or elsewhere & to carry on the business of share & securities.

3 To carry on business of rendering consultancy and advisory services in respect of Foreign Exchange, International Financial Services and all related aspects thereof, to act as financial intermediaries to organise and provide syndicated financial arrangements whether in domestic or in international markets and whether by way of loans or guarantees or credit in exports and acceptance ,co-acceptance and discounting of international bills, to act as representative in India for any persons, association, bank, financial institution or a Company established in India or abroad, to advice on mobilise and manage off – shore funds both in India and abroad, to arrange placement of funds by Indians or non – resident Indians in connection with any public or private issue of securities in India and to undertake business of rendering consultancy services, data processors relating to finance, investment, corporate affairs, management services, banking services in all it's aspects to any Company, body corporate, firm, trust, association of persons, individuals.

B. OBJECTS INCIDENTAL OR ANCILLARY TO THE ATTAINMENTS OF THE ABOVE MAIN OBJECTS OF THE COMPANY ARE.

1. To produce, use, buy or otherwise acquire, sell, distribute, deal and dispose of all articles, substances , products, appliances, apparatus and things of every class or description capable of being used in the attainment of the objects to be carried on by the Company and to do all such other things as are incidental or conducive to the attainment thereof.

2 To undertake promote and sponsor directly or indirectly the social and economic, welfare of or the uplift or the public in any rural area as defined by the Income Tax Act, 1961 or by any other law for the time being in force or as selected by the Directors of the Company.

3 To produce, raise, buy, sell, import, export, exchange, distribute and otherwise deal in raw materials of all and every description for any of the above work and to establish maintain work centers for production of all any such raw materials and substances.

4 To appoint, constitute , establish, close down , re-open and re- appoint branches, agents and representative of the Company in India and abroad any to appoint agents, stockists , distributors and brokers to procure orders, market or sell the products of the company or the goods of any other firms or company in which this company may dealing.

5 To apply for purchase or otherwise acquire any patents, trade names ,trade marks, brevet deinvention, licenses, concessions, protections, rights, privileges and the like conferring any exclusive or non –exclusive or limited rights to their use or any secret or other information as to any invention which may seem capable of being used for any of the purposes of the Company or the acquisition of which may seem calculated directly or indirectly to the benefit of the Company and to use, exercise , develop, grant licenses in respect of or otherwise turn to account the property rights or information so acquired and to assist, encourage and spend money in marking experiments, improvements of all inventions, potents and rights etc, which the Company may acquire propose to acquire.

TRUE COPY ATTESTED

19 FEB 20

6 To acquire from any person, firms or body corporate whether in India or elsewhere technical information, processes, engineering know – how manufacturing and operating data, plants, lay out and blue prints useful for the foregoing business or any of the business of the Company and acquire any grant, license, other rights and benefit in the foregoing and other matters and things and to enter collaboration agreements whether financial , technical or otherwise with any such persons, firms, body corporate and others.

7 To purchase or otherwise acquire and take over by any method competent in law the whole or any part of the good will, business, under taking property, assets and liabilities of any person firm, society or to conduct, develop, carry on, liquidate or wind up any such business and to purchase and take steps for acquisition of existing and new license in connection with any such business.

8 To establish or promote concur in establishing or promoting any company or companies.

9 To take or otherwise acquire and hold shares in any other Company having objects altogether in or part similar to those of the Company or carrying on any business capable of being conducted so as directly or indirectly to benefit this company.

10 Subject to the provisions of the Act, to amalgamate with any other Company having objects altogether or in part similar to those of this Company.

11 To promote or establish any Company or companies for the purpose of acquiring all or any of the property, rights, and liabilities of this Company or for any other purpose which may directly or indirectly be conducive to benefit this Company.

12 To enter into partnership or any arrangement for sharing profits, union of interests, cartels, co-operation, joint venture, reciprocal concession or co-operation with any person or Company carrying on or engaged in or about to carry on or engage in any business or transaction capable of being carried on or conducts so as directly or indirectly to benefit this Company and to lend money to guarantee the contracts of or otherwise assist or subsidies any such company or person and to take or otherwise acquire shares and securities of any such company and to sell, hold, re-issue with or without guarantee or otherwise deal with the same and to give to any person or special right or privileges in connection with control over such Company.

13 To enter into agreement with any Government or authorities, municipal, local or otherwise or any person of any company, that may seem conducive to the object of the Company or any of them and to obtain from such Government authority, person or company any rights, privileges, charters, contracts, licenses and concessions which the company may think it desirable to obtain and to carryout exercise and comply therewith.

14 To vest any real or personal property, rights or interest acquired or belonging to the Company in any person or company on behalf of or for the benefit of the Company and with or without any declared trust in favour of the Company.

TRUE COPY ATTESTED

10 FEB 2

15 As provided in the Companies Act invest and deal with the surplus money's of the Company in such manner as may from time to time be determined and to vary such investment from time to time as may be through fit.

16 To pay for any property or rights acquired by the Company either in cash or by the allotment of fully or partly paid –up shares of this Company or otherwise or party in one mode and party in another and on such terms as the Company may determine.

17 To sell, lease ,surrender, hypothecate, mortgage, pledge, undertake, redeem, dispose, exchange or otherwise deal with all or any part of the property, assets, rights or undertaking of the Company on any terms and conditions which may be considered expedient or desirable and for such consideration as the company may think fit and in particular for shares, debentures for securities or any other company having objects altogether or in part similar to those of this company, and to hold, with or dispose to any consideration so received.

18 As provided in the Companies Act to lend or advance money either with or without security to such persons and companies and upon such terms and conditions as the Company may think fit provided that the Company shall not carry out any business of Banking as defined in Banking Regulation Act, 1949.

19 To guarantee or become liable for the payment of money due and that may become due by any person, firm or company for the performance of any obligations and to carry on and transact every kinds of guarantee and indemnity business and to undertake and execute all kinds of trusts and obligation.

20 (a) Subject to the provisions of Companies Act, 1956 and the rules framed there under and directives issued by the Reserve Bank of India to receive money in any share of deposit on interest or otherwise, and to borrow or take loans from individuals, firms, companies, corporation, financing banks, Government and semi-government institution, business houses, and to secure repayment thereof in such manner as may he thought fit but not amounting to any Banking business.
(b) To issue and deposit any securities which the Company has power to issue by way of mortgage or charge to secure any sum less that the nominal amount or such securities and also by way of security for the performance of any contracts or obligation of the Company.

21 To make, accept hold, endorse, discount, execute issue and otherwise deal in negotiable promissory notes, draft, hundies, bill of exchange, bill of landing, warrants, debentures, securities and other negotiable or transferable instruments.

22 To establish and support or aid in the establishment and support of hospitals, schools, colleges, associations, clubs, institutions provident funds trusts and conveniences calculated to assist the Company in the Company or its predecessors in business or the dependents or connection of such person and to grant annuities, bonus, pensions and allowances and to make payments towards insurance and to subscribe donate or guarantee money for charitable, religious or benevolent or any other objects beneficial to company or public or for any exhibition or for any general or useful object or for any other purpose which the Director may consider reasonable but not intended to serve may political cause or purpose.

TRUE COPY

19 FEB

23 To undertake and execute, either gratuitously or otherwise any trust the undertaking where of may seem to the company desirable.

24 To adopt such means of making known the business and products of the company as may seem expedient and in particular by advertising in the press, cinema or other places of display by circulars, by purchase, exhibition of works, of art of interest, by publication of book and periodical and by guarantying prizes, rewards and donations.

25 To give any officers servants or employees of the company to the widow or child or any such person any share or interest in the profits of the company's business or any branch thereof either in case or shares, fully or partly paid up or partly in one way and partly in other and for that purposes to enter in to any suitable arrangements.

26 To pay all or any cost, charges, expenses, preliminary and incidental to the promotion, formation, establishment and registration of the company, which the company shall consider to be in nature of preliminary expenses including their printing expenses.

27 To appoint agents and constitute branches and agencies of the company in India or in any part of the world in the matter and for the purposes, aforesaid and to act solely or jointly with any other persons ,company, corporation or body as the circumstances may require.

28 To distribute amongst the members of any class or classes of the members of the company in specie of assets or property of the company in the event of winding – up but so that no distribution amounting to reduction in capital shall be made without sanction (if any) for the time being required by law.

29 To improve manage, develop, enfranchise, exchange, lease, mortgage dispose of, turn to account or otherwise deal with or any part of the property and rights of the company.

30 To procure the company to be registered or recognised in any foreign place or country.

31 To do all or any of the above things in any part of the world as principals, agents, trustees, contractors or otherwise by or through agents, attorney, brokers, contractors, or otherwise and either alone or in conjunction with others.

32 To do all such other things as are incidental or as the company may think conducive to the attainment of the above objects or any of them.

33 To promote from or acquire any company and to take, purchase or acquire shares or in any company and to transfer to any such company any property of this company and to take or otherwise acquire and dispose of or otherwise deal in an invest in shares, debentures and other securities in or any of company or companies either it of its own funds or out of funds that it may borrow by issue of debentures or from bankers or otherwise or any other manner whatsoever and such company

TRUE COPY ATTESTED

30 FEB 2006

34 To enter into partnership and to acquire and take –over either the whole or any part of the business, goodwill, trade marks, patents and property assets and liabilities of any person or persons firm or corporations carrying on any business which the company is authorised to carry on.

C. OTHER OBJECT:

1. To carry on the business of lay out the land of the company in town suburban and other lots and to construct market stalls, shops and to let out the same or cause to be erected or assist in houses, warehouses barns, farms buildings, stables areas and buildings of any kind to construct use work and carry on or caused to be constructed used, or work and carried on saw mills, water works, gas works, telephones, telephone or other electrical works, factories roads, canals, drains and undertaking of any kind upon or in connection with land, estate or estates or properties of the company or in which or has had or intends to acquire in interest.

2. To carry on and to manage land building and other properties whether belonging to the company or not and to collect rents and income and to supply tenants occupies and other refreshments, attendance, light, waiting rooms, reading rooms, electricals conveniences and other advantages.

3. To carry on the business and hold and otherwise deal with share, stocks debentures, debenture stocks, bonds, obligations and securities issued or guaranteed by any Company and debentures, debenture – stocks, bonds obligations and securities issued and guaranteed by any Government, municipal or Local and to invest and deal with the money of the Company in such manner as may be determined from time to time.

4. To carry on the business as producers, processors, converters, refines bottlers, stockists, dealers, importers, exporters, traders, retailers, agents, buyers or sellers of oxygen, acetylene, ammonia, nitrogen, hydrogen, helium and other type and kind of gasses required to or used in industries, agriculture, clinics, hospitals, refrigeration, aviation transport vehicles space, rockers and crafts, communication, objects and media power plant, domestic or public lighting, heating, cooking or cooking purposes, light, plants producing water, chemicals pesticide, defense or warfare establishment, horticultural or forest or plant protection or growth and other allied purposes and to service, repair, manufacture, market or deal in machinery, plants, spares, cylinders, containers gadgets, appliances and accessories required for working or using or producing any of such gasses and products.

TRUE COPY ATTESTED

NOTARY

19 FEB 2006

5. To carry on the business of investment company & to purchase, acquire, hold and dispose of or otherwise invest in shares, debentures, stocks, bonds, obligations and securities, issued or guaranteed by any company constituted or carrying on business in India or elsewhere and debentures, bonds, stocks, obligations and securities issued or guaranteed by any government, state dominion, sovereigns ruler, commissioner, public body or authority, supreme, municipal, local or otherwise whether in India or elsewhere.

6. To carry on the business of investors, guarantors and to finance lend or advance money or give loan to such person or firm or body corporate with the object of financing industrial enterprises either with or without interest or security or on any such terms as may be determined and to receive money on deposit or loan upon such terms and conditions as the Company may approve. Provided that the Company shall not do any banking business as defined in the Banking Regulations Act, 1949 and do not carry any types any types of chit fund business.

7. To acquire by lease, exchange, ownership, purchase, hire, rent or otherwise acquire deal in construct let out furnish and carry on all or any of the function of proprietors of dwelling houses, lands and buildings, shops, apartments, flats and immovable properties of all kinds or tenure or any interest in the same and to develop, turn to account, construct, execute, undertake, maintain, remodel, build erect, demolish, repair, alter, re-erect or do any work, furnish any building or buildings scheme, part of any building, hotels, clubs, colonies, complexes, apartments, markets, tanks, schools, hospitals, restaurants, baths, places of amusements, works which the company may think appropriate and useful in this behalf and to carry on the business as proprietors of flats and buildings and to sell, let on hire, rent, lease, give on hire purchase or outright sale basis or otherwise apartments therein on such terms and conditions as the company may think fit & to finance or assist in financing the sale of houses, building, flats, either furnished or otherwise by way of hire purchase or deferred payment or outright purchase or any other mode and to finance the sale and maintenance of any such property upon such terms whatsoever and to transact the general business of a land and property agent, builders, contractors, architects, planners and developers, decorator, furnish and maintain buildings works and sanitary conveniences of all kinds to lay out roads, drainage pipes, water pipes and electric installation and to set apart land for flower gardens and recreation grounds otherwise improve the land or any part thereof.

8. To carry on the business as importers and exporters of all commodities goods, services and to act as import and export houses, advisers, consultants for imports and exports, indenting agents, sellers and purchasers of licenses, resale orders, permits and quotas entitlements.

IV. The liability of the members is limited.

V. The Autorised Share Capital of the Company is Rs. 50,00,000/- (Rs. Fifty Lacs) divided into 5,00,000 equity shares of Rs. 10/- each with the power to increase or reduce the same in accordance with the provisions of the Companies Act, 1956 and to classify or reclassify the share capital.

TRUE COPY ATTESTED

18 FEB

We the several persons, whose names and addresses and descriptions are subscribed, are desirous of being formed into a company in pursuance of this Memorandum of Association and we respectively agree to take the number of shares in the Capital of the Company set opposite to our respective names.

Signature, Names, Addresses Father's name, description and occupations of subscribers	Total Number of Equity shares to be taken by each subscriber	Names, Address and description of witness
RAM RATAN MAHIPAL S/o. Rajendra Mahipal 79, N.S. Road Calcutta - 1 Business	100 (One Hundred)	Witness to all the Signatories MANMOHAN KEDIA S/o. Mansukh Lal Kedia 23A, N. S. Road, Calcutta – 1. India
SUDHIR KEDIA S/o. Sumer Mal Kedia 23A, N.S.Road Calcutta – 1 Business	100 (One Hundred)	
Total	200 (Two Hundred)	

Calcutta Dated 12th day of December 1994

TRUE COPY ATTESTED

19 FEB 20[illegible]

THE COMPANYES ACT, 1956

COMPANY LIMITED BY SHARES

Articles of Association

OF

Newmann Engineering Private Limited

PRELIMINARY

1. Regulations contained in Table 'A' of schedule I of the Companies Act, 1956 (herein after referred to as Table 'A' shall apply to the Company, Subject to as hereinafter provided or that may from time to time, be framed in future by the Company.

2. Regulations 36 to 43, 64, 66 and 71 and regulations not applicable to a private limited company to Table 'A' shall not apply to the Company and clauses hereinafter contained shall be applicable.

3. The Company is a Private Company with in the meaning of Section 2 (35) & 3(I) (iii) of the Companies Act,1956 and accordingly :-

(a) No invitation shall be issued to the public subscribe for and share or debenture of the Company.

(b) Number of members of the company (exclusive of persons who are for the time being in the employment of the company and the persons who having been formerly in the employment and have continued to be members after the employment ceased) shall be limited to fifty, provided that for the purpose of the provision, where two or more persons hold one shares in the company jointly they shall be treated as single member.

(c) The right to transfer of shares shall be restricted in manner and to the extent hereinafter provided.

SHARE CAPITAL

4.(1) The Autorised Share Capital of the Company shall be such amount as may be from time to time be autorised by clause V of the Memorandum.

(2) The Company shall have the power to increase or reduce the capital for the time being of the Company and to divide the shares in the capital into several classes with rights, privileges or conditions as may be determined. The Company may issue preference shares which shall, or at the option of the Company shall be liable to be redeemed subject to the provisions of the Company Act, 1956.

5. The shares shall be under the control of the Directors who may allot or otherwise dispose of the same to such persons and at such times as the Directors may think fit.

TRUE COPY ATTESTED

NOTARY

08 FEB 20..

6. The Directors may issue any further shares on such terms and conditions as they shall think fit and proper from time to time

7. The joint holders of the share shall be severally as well as jointly liable for the payment of installment and calls due in respect.

8. The business of the Company be commenced as soon after the Incorporation of the company as the directors may think fit and notwithstanding that part of the shares has been allotted.

TRANSFER OF SHARES

9. The right of members to transfer shares shall be restricted as follows :-
A sate may be transferred to a member or other person entitled with the permission of the Directors of the Company of the time being All Issues and matters relating to the transfer shall be final only when decided by the Board of Directors.

10. The Instrument of transfer of any share In the Company shall be executed by or on behalf or both the transferor and the transferee.

BORROWING POWERS

11. The Directors may from time to time at their discretion borrow and secure the payment of any sum or sums of money for the purpose of the company. The Directors may secure the payment of such moneys in such manner and upon such term and conditions in all respect as they think fit and in particular by the issue of debenture or debentures on bonds of the Company charged upon all or any part or the property of the company or by mortgage or all charge (both present and future) including its uncalled capital for the time being.

GENERAL MEETING

12. Every Annual General Meeting shall be called for a time during business hours on a day that is not public holiday and shall be held either at the registered office of the company or some other place within the city, town or village in which the registered office of the company is situated and the notice calling the meeting shall specify is as the Annual General Meeting. The Company may by a resolution agreed to by all its members fix the time as well as the place for its Annual General Meeting as mentioned Is Section 166 of Companies Act.

13. The Directors may, whenever they think fit, convene an Extra Ordinary General Meeting:-

14. Unless specified otherwise in this article, the Provision of Section 171 to 186 of the Companies Act, 1956 shall apply to the Company.

DIRECTORS

15. Unless otherwise determined by the Company in General Meeting the number of directors shall not be less than two or more than seven.

16. The Subscribers to the Memorandum of Association shall become the First Directors of the Company

TRUE COPY ATTESTED

17. (i) The remuneration of any or all directors may be fixed by the Board considering to the service rendered by each director from time to time.

(ii) In addition to the above a fee not exceeding Rs. 250 /- for attending board meeting or committee thereof shall be payable to each director. The directors shall also be entitled to be paid traveling, hotel and other reasonable expenses incurred in connection with their attendance at the Board Meeting or any committee thereof or otherwise in execution of there duties as director.

18. The Company may from time to time by on ordinary resolution increase or decrease the number of directors within the limit fixed.

19. If any directors, being willing, shall be called upon to perform extra services or to make any special exertion for the purpose of the Company, the Company shall remunerate such Director either by a fixed sum and or percentage of profit or otherwise as may be determined by the Directors and such remuneration may be either in addition to or in substitution for his remuneration above provided subject to the provisions of the Section 314 of the Act.

20. A director may vote and may take part in discussion in respect of any contract or arrangement in which he is interested.

21. Any vacancy caused in the Board of Directors by resignation or death of any director or by any reason whatsoever may be filled in by the Board of Directors by way of appointing some one they choose. The Board of Directors shall have the powers to appoint additional or alternate directors and in no case the number of directors should exceed the maximum number fixed by these articles.

DELEGATION OF POWERS

22. The Board may, subject to the provisions of the Act, delegate any of its powers to a committee consisting of not more then two members of its body by other a general or special power of attorney and the provision of regulations 77 to 80 of Table 'A' in Schedule I to the Companies, Act, 1956 shall apply.

23. The Board may at any time, and from time to time by power of attorney under seal appoint, any person to be the attorneys of the Company for such purposes and with such powers authorities and discretion (not exceeding those which may be delegated by the Board under the Act) and for such period and subject to such conditions as the Board may from time to time fit, any such appointment may if the Board think fit, be made in favour of any of the members, directors, nominees or officers of the Companies or firm, or in favour of any fluctuating body or persons whether nominated directly or indirectly by the Board, and any such power of attorney may contain such provision for the protections or convenience of persons dealing with such attorneys as the Board think fit and may likewise revoke such appointment nomination or authority.

TRUE COPY ATTESTED

NOTARY

10 FEB 2011

24. Any such delegates of Attorneys as aforesaid may be autorised by the Board to sub-delegate all or any of the powers, authorities and discretion for the time being vested in them.

CHAIRMAN

25. The Board may appoint a chairman of its meetings and determine the period for which he is to hold office. If no such chairman is appointed or if at any meeting of the Board the chairman is not present with in five minutes after the time appointed for the holding the same, the directors present may chose one if their number to be chairman of such meeting, Save as otherwise expressly provided in the act, questions arising at any meeting shall be decided by a majority of votes & in case of an equality of votes, the chairman shall have a second or casting vote.

MANAGING DIRECTOR

26. The Board may from time to time appoint a Managing Director for such period, at such remuneration, with such powers, discretion and duties and on such terms as it may think fit and may revoke such appointment. The Board may from time to time vest in or assign to any managing director, such powers discretion and duties and may from time to time revoke, withdraw, alter or vary any or such powers.

THE SEAL

27. The Directors shall provided for safe custody of the common seal of the company and the seal shall never be used except by the authority of the Directors or a committee of the Directors previously given and in case of share certificates the seal shall be affixed in accordance with the Share Certificates Rules in force for the time being. PROVIDED NEVERTHELESS that any instruments bearing the seal of the company and issued for valuable consideration shall be binding on the Company notwithstanding any irregularity in the authority of the Directors to issue the same. The seal may be made of metal or rubber. The Directors shall be entitled to have for use a facsimile of the seal outside India with addition on its face the name of such place in accordance with provisions of Section 50 of the Company Act.

AUDIT

28. Every year the accounts of the Company shall be examined and Audited by an Auditor duly appointed.

29. Provisions of the Companies Act, shall apply in respect of appointment of Auditors of the Company.

TRADE SECRET

30. No member shall be entitled to required discovery of any information respecting any detail of the Company trading or any matter in the nature of trade secret mustery of trade or secret process which may relate to the conduct of business of the company and which in the opinion of the Directors it may be expedient in the interest of the Company to disclose.

TRUE COPY ATTESTED

NOTARY

We the several persons, whose names and addresses and descriptions are subscribed, are desirous of being formed into a company in pursuance of this Articles of Association and we respectively agree to take the number of shares in the Capital of the Company set opposite to our respective names.


Signature, Names, Addresses Father's name, description and occupations of subscribers	Total Number of Equity shares to be taken by each subscriber	Names, Address and description of witness
RAM RATAN MAHIPAL **S/o. Rajendra Mahipal** **79, N.S. Road** **Calcutta - 1** **Business**	100 (One Hundred)	**Witness to all the Signatories** **MANMOHAN KEDIA** **S/o. Mansukh Lal Kedia** **23A, N. S. Road,** **Calcutta – 1.** **India**
SUDHIR KEDIA **S/o. Sumer Mal Kedia** **23A, N.S.Road** **Calcutta – 1** **Business**	100 (One Hundred)	
Total	200 (Two Hundred)	

Calcutta Dated 12th day of December 1994


TRUE COPY ATTESTED

19 FEB 20

Chaze Group



Enviroment | Health | Safety



Chaze is an Indo-Thai joint venture which has stepped into the global market of non ferrous metal smelting and refining with an aim to diversify our company and establish our goals. Our endeavor has already made us a popular venture among different business power houses . We are now mulling over the idea of entering into the mining sector. Our technology, man power, policies and plans have not only made us a sought-after enterprise but also provided us with a major impetus for a bigger growth in the coming future.



We started our journey in 2011 with a small work force but with a farsighted vision to reckon with. Our initiation was with a scant manpower but now we have 50+ employees who have significantly contributed to the company's meteoric rise. We are also providing a major impetus in the non-ferrous smelting and refining industry with our state of art facilities and automatic operation. We operate on lead battery scarps and produce lead ingots and lead alloy ingots as our prime products.

Growth And Policies




Competition was indeed tough but our perfectly aligned goals and effectual implementation from our team helped us to achieve all targets. Our technologically advanced own research and development center assures quality products. We have already installed exceptional testing equipments such as Optical Emission Spectrometer to test miniscule subjects such as composition of lead ingots and lead alloy ingot. Our team of highly experienced professionals work round the clock to produce finest quality products and defect free lead. We at Chaze work like a family and our dedicated professionals utilize their in-depth knowledge about the system and operation which add to the finesse of our company. We believe in customer satisfaction and maximum utilization of our available resources. Our collaboration with coveted institutions have lifted our morale as we have always been at ardent follower of unity, skilful execution and maximizing our profit figures.

Man And Machine


Most of the companies today incorporate latest technology which reduces human effort and chances of error and we are not too far behind also. With our array of effective machinery we are slowly catching up with major companies. Our company is placed at Gateway Industrial Estate, Chachoengsao, Thailand which houses latest engineered machines to reduce human interaction with toxic lead and pollutants.

We have already started using an Automatic Breaker which functions on the principle of hydro separation. The entire process is automated, and truncates human intervention. This machine breaks and quarantines the finish product automatically.



The toxic gas that is emanated during the production offers a major hindrance to the labours and workers in the industrial environment. We are contemplating the idea of introducing a system to combat the life threatening effects of smelting. The major byproduct of smelting is sulphur di-oxide and nitrogen di-oxide which has adverse effects on the health. So we are integrating technology with swift operation which aim at desulphurization which will check and eliminate the sulphur prior to smelting so that the gas is not emanated.

During the smelting process we require oxygen and we use pure oxygen instead of air for combustion thus reducing the chances of nitrogen di-oxide emission. From loading of the raw material to churning out of the final products, the entire process is automated. We at Chaze offer the best automated system which includes loading-unloading operation, mixing, temperature control, parameter control, separation, ratio control and delivering the final product. We have already garnered enough praise in the industry which helped us to rise to the top in such a small span of time. Our main aim is customer satisfaction and as a result our laboratories test and inspect every samples to keep it pure and unadulterated.




Goals And Mission


We at Chaze integrate nature, people and technology to produce flawless products. Our CSR have helped us to keep the environment clean, operate on latest technology, pooling ideas from the people and increase the profit statistics. And we have achieved a lot, but we still have miles to walk.

Our close knit unit where we don't differentiate people. We promote collective and united effort of people and their ideas. These ideas are processed and percolate through each level of the hierarchy so that it flourishes the individual as well as company growth.

We believe in trust and credibility. Our shareholders are our guest and we believe in selfless service to them so that our relationship gets concretized. Our services are worth the trust and faith that our shareholders keep on us and we never disappoint them. Our cordial nature, swift response and endeavor have resulted in maximization of profit and add stars in our testimonials.



We never compromise on the quality of our products which is evident from the name of the major companies we serve. We as a family work with technology and cultivate the vast and vivacious knowledge our professionals have to produce products rich in quality and a marvelous sheen. We conduct regular workshops to reach out to our family members about the latest development in the field of technology and how efficiently we can use them at our plant.



We are blessed to have so many exceptional professionals among our board members who have run the company with their expertise and took it to the top in some handful years. We also would like to highlight the immense dedication that our workers put in to result in a collective development.

Our Products

We are one of the major producer of Lead ingots and Lead alloy ingots and have already registered as a top notch company in the market. Few major products includes Pure Lead, Lead-Antimony alloy, Lead-Calcium Alloy, Lead Selenium Alloy. Our state of art laboratory produces trustworthy services and excellent quality control. The major defect that is witnessed in these products includes cracks in different layers because of their brittle nature. But the latest technology that we have embraced, diminishes all the cracks and defects. We have already inducted Optical Spectrometer which is an industry boon, which inspects every layer several times and generates an assured result. Our lab experts and professionals have devised various ways by which we can increase our production without hampering the environment or spiraling the demand of resources out of our reach. This has been a major boost as we have already started to recycle scrap lead battery which augurs well our vision and development.







Chase Your Dreams With Chaze


If you have the necessary skills and expertise and a treasure of knowledge, then your opportunity is here. Chaze is ready to induct you among the hundreds of people of our family to help and built a better world. Aspirants who can survive in dynamic environment and implement knowledge and creativity with precision, have their gateway ready. Step for the right job as we help you to develop as an individual and a professional and provide you with a concrete platform to combine personal ideas with company vision to boost our growth.



At Chaze we don't discriminate people, but we believe in decentralization of power and authority. We provide absolute freedom and welcome news ideas laced with fresh talents. All positions are pivotal for sustainable development and we have our employment plan ready. Leaders are best known for their delivery rather than their position. Chaze will help you to chase your dream and nurture your leadership skills. We will provide you with opportunities so that you are go-ready for any domestic and international market. We have already collaborated with various institutions to provide to provide customer management development program.

Our Major Policies

We work for the people and by the people. Like our shareholders we treat people with equal opportunity and ensure their development. Our plans for sustainable development have been an instant hit among the people. Some of our major programs includes:



5s system- where we sort, set-in place, shine, standardize and sustain.

checkup and provide workers with instant medical attention.

Training and development of both the old and new staff so that they can work in tandem and assist each other in their weaknesses. This endorses a healthy work environment.

Nature is our mother. We respect it as we respect our biological mother. We believe unsustainable development and optimum utilization of resources without ravaging the environment or surroundings. We don't deprive local communities of their natural rights and reservation. This tops our agenda for development.

We communicate our policies and 5s system to our contractors whom we outsource our products.

These industrial policies are coupled with social policies which includes education for children, basic amenities and environment protection. Children is our future and we cultivate them so that they can turn into a tiny pool of talent which can grow immensely.



Health is wealth. That the most quoted phrase and we also follow the magnanimity of this phrase. A healthy and agile workforce is the greatest asset you can have and we aim at delivering proper treatment and health cards to employees so that they can work in full health.

We believe that when people are made a part of our extended family, they will be a major boost for our organisation. We are not prejudiced in terms of gender, religion, caste community. We provide a transparent interaction so that everyone is aware of our terms and mission. We strictly follow all the labour rules and never violate them. Each of our workers are given necessary skills so that they can be an independent asset and bolster our manpower resource.




Environment protection has always been our topic for discussion as they are a susceptible entity prone to major pollution and irreversible damage. So we can cautiously addressed the major environmental issues with our policies and programs. We don't like to regret on the past but look forward to the future and set a benchmark for us. This will motivate other organisation about this conspicuous issue and generate a mass recovery of the already depleted environment. We emphasize on recycling of waste products and debars from disposing waste products. This will generate a two way development as the environment will be free from toxic wastes and also the dumped wastes will be used in a good manner. We follow an authentic Environment Development model which incorporates rules and regulation and laws with our company for a greener and better future.

Energy is a prized asset which we can't afford to lose. This serves our luxury and so we believe in optimum utilization of energy and its conservation.

Water holds the life and without it we can't survive. A drop of water is also precious. Our policies and programs delivers minimum usage of water. We also promote to use purifiers instead of plastic bottle. And at last but not the least we always follow the policy of recycle and reuse. It's been an effective method by which we can able to achieve a greener planet.

When the company was set up, we held a conference with environment experts, local community about all the health hazards that it may cause and what steps we have taken for its eradication. Its responses was overwhelming and we have already maintained our standards. This calls for periodic assessment about health and environment and we have gained enormous success.

We started as one and now turned into million. We are growing and hope that we grow both economically as well as a company. The zenith that we have reached in quick time is only an indication about our enormous potential.





Chaze Group

Chaze Industrial Co. Limited.

Corporate Office

No. 888, MEC Tower, Bangna-Trat road, Room No. 14/5 Bangna,
Bangkok 10260 Thailand

Phone: +6627446606 | **Fax:** +6627446609 | **Email:** info@chaze.co.th
Website: www.chaze.co.th

Manufacturing Unit

225 Moo7, Gateway industrial Estate, A.Plagyao,Chachengsao, 24190 Thailand
Email: info@chaze.co.th

Newmann Engineering Pvt Ltd.

Corporate Office

1, AJC Bose Road 4th Floor, Kolkata - 700020, West Bengal, India

Phone: +91 33 22904012 / 13 | **Mob:** +91 916352345 | **Fax:** +91 33 22821007
Email: newmannsupply@yahoo.com

Manufacturing Unit

8, Gangaram Bairagi Road, Howrah - 711101

Phone: +91 9831041990

Uniwerks Metal Pvt. Ltd.

Corporate Office

1, AJC Bose Road 4th Floor, Kolkata - 700020, West Bengal, India

Phone: +91 33 22904012 / 13 | **Mob:** +91 916352345 | **Fax:** +91 33 22821007
Email: uniwerksmetal@yahoo.com

Manufacturing Unit

Mouza Chakpara, Anandanagar, Near Goal Bari, Bhattanagar, P.S. - Liluah,
Dist - West Bengal, India

Mob: +91 7439375930

Antsalova Mines Sarlu.

Corporate Office

Lot 31 T/N Tsaramandroso Namontara, Arosiala Ambohidratrimo, Madagascar

Phone: +261-341112568, +261-341682915

Chaze
Group

NEWMANN ENGINEERING PRIVATE LIMITED

Regd. Office :- 1, 4TH Floor, A. J. C. BOSE ROAD, KOLKATA - 700020

DIRECTORS' REPORT

TO THE MEMBERS OF
M/S. NEWMANN ENGINEERING PRIVATE LIMITED

FOR THE YEAR ENDED ON 31ST MARCH, 2014.

Your Directors have pleasure in presenting their First Annual Report together with the Audited Accounts for the year ended 31st March, 2014.

FINANCIAL RESULT	Amount
GROSS TURNOVER	136671511.63
PROFIT / (LOSS)	22771.97

REVIEW OF OPERATION:

During the year under review the company could achieve Turnover of Rs. 136671511.63/- and consequently sustained a Loss of 22771.97/-

DIRECTORS' RESPONSIBILITY STATEMENT:

In compliance of Section 217(2AA) of the Companies Act, 1956, your directors, to the best of their knowledge and belief and according to the information and explanation available to them, confirm the following:

(a) in the preparation of the annual accounts, the applicable accounting standards have been followed;

(b) they have selected such accounting policies and applied them consistently and made judgments and estimates that are reasonable and prudent so as to give a true and fair view of the state of affairs of the company as at 31st March, 2014 and of the profit or loss of the Company for that period;

(c) proper and sufficient care has been taken for the maintenance of adequate accounting records in accordance with the provisions of the Companies Act, 1956, for safeguarding the assets of the Company and for preventing and detecting fraud and other irregularities;

(d) the annual accounts are prepared on a going concern basis.

CONSERVATION OF ENERGY & TECHNOLOGY ABSORPTION:

As required under Section 217(1)(e) of the Companies Act, 1956 and rules made thereunder, it is submitted tha conservation activities of energy has not yet been made application since the construction activities are awaitin commencement.

TRUE COPY ATTESTED
NOTARY
CMM Court Bankshall Street
Calcutta - 700001

19 FEB 2015

FOREIGN EXCHANGE EARNINGS AND OUTGO:

There was no inflow and outflow of Foreign Exchange during the year.

AUDITORS:

The statutory auditors M/S PRASHANT RAJESH & ASSOCIATES, Chartered Accountants, retire at the ensuing Annual General Meeting and are eligible for reappointment. The Company received a letter from them to the effect that their appointment, if made, would be within the limits prescribed under Section 224(1-B) of the Companies Act, 1956 and they are not otherwise disqualified within the meaning of sub-section (3) of Section 226 of the Companies Act, 1956 for such appointment.

ACKNOWLEDGEMENT:

Your Directors wish to place on record their appreciation for the continued support and cooperation extended to the Company by its customers, stakeholders, bankers, suppliers, various regulatory and government authorities and other business associates. Your Directors recognise and appreciate the hard work and efforts put in by all the employees of the Company for their contribution towards the progress of the Company.

For and on behalf of the Board of Directors

FOR. NEWMANN ENGINEERING PVT. LTD.

NEWMANN ENGINEERING PVT. LTD

Director

Place: HOWRAH **DIRECTOR**

Date:

TRUE COPY ATTESTED

P.K. [illegible] NOTARY

19 FEB 2015

PRASHANT RAJESH & ASSOCIATES
CHARTERED ACCOUNTANTS
116, GIRISH GHOSH ROAD, HOWRAH -711204

AUDITORS' REPORT

To

The Members of

NEWMANN ENGINEERING PRIVATE LIMITED.

1. We have audited the attached Balance Sheet of **NEWMANN ENGINEERING PRIVATE LIMITED** as at 31st March 2014 and also the Profit and Loss Account for the year ended on that date annexed thereto. These financial statements are the responsibility of the Company's management. Our responsibility is to express an opinion on these financial statements based on our audit.

2. We have conducted our audit in accordance with auditing standards generally accepted in India. Those Standards require that we plan and perform the audit to obtain reasonable assurance about whether the financial statements are free of material misstatement. An audit includes examining, on a test basis, evidence supporting the amounts and disclosures in the financial statements. An audit also includes assessing the accounting principles used and significant estimates made by management, as well as evaluating the overall financial statement presentation. We believe that our audit provides a reasonable basis for our opinion.

3. As required by the Companies (Auditors Report) Order,2003 and amendments thereto issued by the Central Government of India in terms of Sec 227(4A) of The Companies Act 1956, we annex hereto a statement on the matters specified in the paragraphs 4 and 5 of the said order, to the extent applicable to the Company.

4. Further to our comments in the Annexure referred to above, we report that :

   (a) We have obtained all the information and explanations which to the best of our knowledge and belief were necessary for the purposes of our audit;

   (b) In our opinion, proper books of account as required by law have been kept by the company so far as appears from our examination of those books;

   (c) The Balance Sheet and Profit and Loss Account dealt with by this report are in agreement with the books of account;

   (d) In our opinion, the Balance Sheet and Profit and Loss account dealt with by this report comply with the accounting standards referred to in sub-section (3C) of section 211 of the Companies Act, 1956;

TRUE COPY ATTESTED

PRASHANT RAJESH & ASSOCIATES Kolkata Chartered Accountants

19 FEB 2015

(e) On the basis of written representations received from the directors, as on 31st March 2014, and taken on record by the Board of Directors, we report that none of the directors is disqualified as on 31st March 2014 from being appointed as a director in terms of clause (g) of sub-section(1) of section 274 of the Companies Act, 1956;

(f) In our opinion and to the best of our information and according to the explanations given to us, the said accounts give the information required by the Companies Act, 1956, in the manner so required and give a true and fair view in conformity with the accounting principles generally accepted in India:

(i) in the case of the Balance Sheet of the state of affairs of the Company as at 31st March 2014; and

(ii) in the case of Profit and Loss Account, of the Profit for the year ended on that date.

For M/s. PRASHANT RAJESH & ASSOCIATES
CHARTERED ACCOUNTANTS

Rajesh Prasad

(RAJESH KUMAR PRASAD)
PARTNER'S
M. No. 063227
FRN: 327475E

Place: **HOWRAH**
Dated:

PRASHANT RAJESH & ASSOCIATES ★ Chartered Accountants ★ Kolkata

TRUE COPY ATTEST

19 FEB 2015

PRASHANT RAJESH & ASSOCIATES
CHARTERED ACCOUNTANTS
116, GIRISH GHOSH ROAD, HOWRAH -711204

ANNEXURE TO AUDITORS' REPORT
(Referred to paragraph 3 of our report of even date)

As required by the companies (Auditor Report) Order, 2003 and amendments thereto and according to the information and explanations given to us during the course of the audit and on the basis of such checks of the books and records as were considered appropriate we report that:

1. a) The company has maintained proper record showing full particulars including quantitative details and situations of fixed assets.
   b) All the assets have been physically verified by the management in accordance with a phased programme of verification, which in our opinion is reasonable, considering the size and the nature of business. The frequency of verification is reasonable and no material discrepancies have been noticed on such physical verification.
   c) The assets disposed during the year are not significant and therefore do not affect the on going concern assumptions.

2. The companies have stock-in-trade.

3. As far as ascertained from the relevant records so maintained and based on the management representation, the company has not taken and given loan, unsecured from Companies, firms or other parties listed in the register maintained under section 301 of the Companies Act, 1956.

4. There are adequate internal control systems commensurate with the size of the company and the nature of its business with regard to purchase of inventories, fixed assets and for the sale of goods and services. During the course of our audit no major weakness has been observed in the internal control system.

5. (a) According to the information and explanations given to us, there is no contract or arrangement or transactions need to be entered into a register in pursuance of section 301 of the Act.

   (b) Further based on our checking and on the basis of information and explanations furnished to us, the transactions exceeding in value of five lacs rupees in respect of a party in a financial year have been made at the prices which are reasonable having regard to the prevailing market prices or realizable value in other cases, at the relevant time.

6. The company has not accepted any deposits from the public within the meaning of the sections 58A, 58AA or any other relevant provision of the Act and the rules framed there under any directives report issued by the Reserve Bank of India. No order in relation thereto has been passed by the Company Law Board or National Company Law Tribunal or Reserve Bank of India or any Court or any other Tribunal.

7. The Company does not have a system of formal internal audit.

8. The Central Government has not prescribed for maintenance of cost records under section 209 (1) (d) of the Companies Act, 1956 for the company.

9. According to the information and explanations given to us and the records of the company examined by us, in our opinions, the company is regular in depositing undisputed statutory

PRASHANT RAJESH & ASSOCIATES Kolkata

dues including Income Tax, Wealth Tax and other maternal statutory dues as applicable with the appropriate authorities. Save and except filing fees payable to Registrar of companies, West Bengal provided at the end of the year. Further it is stated to us, that there is no arrears of outstanding statutory dues disputed or otherwise as at the last day of the financial year, concerned for a period of more than six months from the date they became payable.

10. The Company has no defaulted in repayment of its dues to banks and financial institutions.

11. The company has earned profit/loss of Rs. 22,771.97 at the end of the current financial year and it is further stated that the company has not incurred any cash losses in the financial year nor in the financial year immediately proceeding financial year.

12. The company has not granted any loans or advances on the basis of security by way of pledge of shares, debentures or other securities.

13. The provisions of any Special Statute applicable to Chit Fund, Nidhi Fund or Mutual Benefit Fund/Societies are not applicable to the company.

14. In our opinion and according to the information and explanations given to us, the company is not a dealer or trader in shares, securities, debentures and other investments.

15. The company has not given any guarantee for loan taken by others from banks and financial institutions.

16. The Company has not borrowed any term loan during the year.

17. On an overall examination the Balance Sheet of the company, we report that no fund raised on short term basis have been used for long term investment.

18. The company has not issued any equity shares and debentures during the year.

19. The company has not raised any money by way of public issue during the year.

20. During the course of our examination of the books and records of the company, carried out in accordance with the generally accepted auditing practices in India, we have neither come across any instance of material fraud on or by the Company, noticed or reported during the year.

For M/s. PRASHANT RAJESH & ASSOCIATES
CHARTERED ACCOUNTANTS

PRASHANT RAJESH & ASSOCIATES Kolkata Chartered Accountants

Rajesh Prasad

(RAJESH KUMAR PRASAD)
PARTNER'S
M. No. 063227
FRN: 327475E

Place: **HOWRAH**
Dated:

TRUE COPY ATTESTED

P.K. MITRA, NOTARY

19 FEB 2015

NEWMANN ENGINEERING PRIVATE LIMITED

1, A. J. C. BOSE ROAD, 4TH FLOOR, KOLKATA - 700020

PART I – Form of BALANCE SHEET AS AT 31ST MARCH, 2014.

(Amount in `)

PARTICULARS		Note No.	AS ON 31ST, MARCH, 2014	AS ON 31ST, MARCH, 2013
1		2	3	4
I.	**EQUITY AND LIABILITIES**			
1	**Shareholders' funds**			
	(a) Share capital	1	4,379,540.00	4,379,540.00
	(b) Reserves and surplus	2	-809,501.90	-832,273.87
2	**Share application money pending allotment**			
3	**Non-current liabilities**			
	(a) Long-term borrowings			
	(b) Deferred tax liabilities (Net)			
4	**Current liabilities**			
	(a) Short-term borrowings	3	2,149,685.65	2,149,685.65
	(b) Trade payables	4	2,055,996.63	2,483,617.21
	(c) Other current liabilities	5	2,294,406.54	976,328.39
	(d) Short-term provisions	6	34,755.00	88,891.00
	TOTAL		**10,104,881.92**	**9,245,788.38**
II.	**ASSETS**			
1	**Non-current assets**			
	(a) Fixed assets.			
	(i) Tangible assets	7	152,386.00	161,606.00
	(ii) Intangible assets			
	(iii) Capital Work -in-Progress			
	(b) Non-current investments			
	(c) Long-term loans and advances			
	(d) Deferred Tax Assets			
2	**Current assets**			
	(a) Current investments			
	(b) Inventories	8	2,163,577.70	2,310,264.03
	(c) Trade receivables	9	6,244,620.79	4,290,262.35
	(d) Cash and cash equivalents	10	284,111.48	819,984.80
	(e) Short-term loans and advances	11	340,918.95	311,172.20
	(f) Other current assets	12	919,267.00	1,352,499.00
	TOTAL		**10,104,881.92**	**9,245,788.38**
	SIGNIFICANT ACCOUNTING POLICIES AND NOTES ON ACCOUNTS			

Schedules referred to above form an integral part of the Balance Sheet

As per our report of even date

NEWMANN ENGINEERING PVT.

Zakiwala

Direc

FOR M/S PRASHANT RAJESH & ASSOCIATES
CHARTERED ACCOUNTANTS
FRN - 327475E

Rajesh Prasad

RAJESH KUMAR PRASAD
(PARTNER'S)
MEMB. NO. 063227

PRASHANT RAJESH & ASSOCIATES Kolkata Chartered Accountants

TRUE COPY ATTESTED

Place: Howrah

Date:

NEWMANN ENGINEERING PRIVATE LIMITED

1, A. J. C. BOSE ROAD, 4TH FLOOR, KOLKATA - 700020

PART II - Form of STATEMENT OF PROFIT AND LOSS for the year ended 31st March, 2014.

(Amount in `)

	PARTICULARS	Refer Note No.	FOR THE PERIOD ENDED 31ST, MARCH, 2014	FOR THE PERIOD ENDED 31ST, MARCH, 2013
I.	Revenue from operations	13	136,434,716.13	17,048,987.76
II.	Other income	14	236,795.50	533,389.88
III.	**Total Revenue (I + II)**		**136,671,511.63**	**17,582,377.64**
IV.	Expenses:			
	Cost of materials consumed	15	127,880,208.95	13,506,816.99
	Purchases of Stock-in-Trade		-	-
	Changes in inventories of finished goods work-in-progress and Stock-in-Trade		-	
	Employee benefits expense	16	1,568,768.00	1,177,713.00
	Finance costs	-		
	Depreciation and amortization expense	17	7,199,762.71	2,892,515.44
	Other expenses			
	Total expenses		**136,648,739.66**	**17,577,045.43**
V.	**Profit before exceptional and extraordinary items and tax (III-IV)**		**22,771.97**	**5,332.21**
VI.	Exceptional items		0.00	0.00
VII.	**Profit after extraordinary items but before tax (V - VI)**		**22,771.97**	**5,332.21**
VIII	Tax expense:			
	(1) Current tax			88,891.00
	(2) Deferred tax			
	(3) Tax Adjusted			
IX	**Profit (Loss) for the period from continuing operations (VII-VIII)**		**22,771.97**	**-83,558.79**
XIV	**Profit/(loss) from Discontinuing operations**			
XII	**Profit (Loss) for the period**		**22,771.97**	**-83,558.79**
XIII	Earnings per equity share:			
	(1) Basic			
	(2) Diluted		0.00	0.00

Schedules referred to above form an integral part of the Balance Sheet

As per our report of even date.

TRUE COPY ATTESTED

NEWMANN ENGINEERING PVT. L

Direct

19 FEB

FOR M/S PRASHANT RAJESH & ASSOCIATES
CHARTERED ACCOUNTANTS
FRN - 327475E

PRASHANT RAJESH & ASSOCIATES Kolkata Chartered Accountants

Rajesh Prasad

RAJESH KUMAR PRASAD
(PARTNER'S)
MEMB. NO. 063227

Place: Howrah

NEWMANN ENGINEERING PRIVATE LIMITED

1, A. J. C. BOSE ROAD, 4TH FLOOR, KOLKATA - 700020

PART III - Form of SCHEDULES TO FINANCIAL STATEMENTS AS AT 31ST MARCH, 2014.

Schedule 1 Disclosure for Share Capital pursuant to Schedule VI to the Companies Act, 1956

Share Capital	31st March 2014		31st March 2013	
	Number		Number	
Authorised				
Equity Shares of ` 10 each fully paid	500,000.00	5,000,000.00	500,000.00	5,000,000.00
	500,000.00	5,000,000.00	500,000.00	5,000,000.00
Issued,Subscribed & Paid up				
Equity Shares of ` 10 each fully paid	437,954.00	4,379,540.00	437,954.00	4,379,540.00
Total	437,954.00	4,379,540.00	437,954.00	4,379,540.00

Schedule 2 Share in the company held by shareholder holdong more that 5% share as at 31st March'2013

Name of Shareholders	31st March 2014		31st March 2013	
	Number	%	Number	%
VIJENDRA KEDIA	427,954.00	97.72	427,954.00	97.72
SAMMER KARTARIA	9,900.00	2.26	9,900.00	2.26
KHAINYA JAJODIA	100.00	0.02	100.00	0.02
Total	437,954.00	100.00	437,854.00	100.00

Schedule 2 Disclosure for Reserve & Surplus pursuant to Schedule VI to the Companies Act, 1956

Reserve & Surplus	31st March 2014	31st March 2013
Profit & Loss A/c --		
Opening balance	(832,273.87)	(748,715.08)
(+) Net Profit/(Net Loss) of current year	22,771.97	(83,558.79)
Closing Balance	(809,501.90)	(832,273.87)
Capital Reserve		
Closing Balance	(809,501.90)	(832,273.87)

Schedule 3 Disclosure for Short Term Borrowing pursuant to Schedule VI to the Companies Act, 1956

Short Term Borrowing	31st March 2014	31st March 2013
Unsecured Loans		
From Other Parties:-		
Diwali Maganlal	560,601.00	560,601.00
Kakali Choudhury	501,140.00	501,140.00
Sanir Kataria	1,087,944.65	1,087,944.65
Closing Balance	2,149,685.65	2,149,685.65

Schedule 4 Disclosure for Trade Payable pursuant to Schedule VI to the Companies Act, 1956

Trade Payable	31st March 2014	31st March 2013
Sundry Creditors for Goods Supplied	2,055,996.63	2,483,617.21
Closing Balance	2,055,996.63	2,483,617.21

NEWMANN ENGINEERING PVT. LTD.

Director

COPY ATTESTED

PRASHANT RAJESH & ASSOCIATES Kolkata Chartered Accountants

19 FEB 2015

Schedule 5 Disclosure for Other Liabilities pursuant to Schedule VI to the Companies Act, 1956

Other Liabilities	31st March 2014	31st March 2013
Audit Fees Payable	43,100.00	976,328.39
Dipankar Saha	175,500.00	
Outstanding Expences Payable	28,932.65	
Salary Payable to Kumar Satyanand	15,870.00	
Salary Payable to Vijendra Kedia	254,112.89	
Salary Payable to Zahir Wahab	1,688,000.00	
Other Advances	88,891.00	
Closing Balance	2,294,406.54	976,328.39

Schedule 6 Disclosure for Short-term provisions pursuant to Schedule VI to the Companies Act, 1956

Short-term provisions	31st March 2014	31st March 2013
Provision For Income Tax	34,755.00	88,891.00
Closing Balance	34,755.00	88,891.00

Schedule 8 Disclosure for Inventories pursuant to Schedule VI to the Companies Act, 1956

Inventories	31st March 2014	31st March 2013
Stock-in-trade (As Taken Valued & Certified)	2,163,577.70	2,310,264.03
Closing Balance	2,163,577.70	2,310,264.03

Schedule 9 Disclosure for Trade receivables pursuant to Schedule VI to the Companies Act, 1956

Trade Receivables	31st March 2014	31st March 2013
Sundry Debtors	6,244,620.79	4,290,262.35
Closing Balance	6,244,620.79	4,290,262.35

Schedule 10 Disclosure for Cash and Cash Eqivalent pursuant to Schedule VI to the Companies Act, 1956

Cash and cash equivalents	31st March 2014	31st March 2013
A)Balances with Banks		
- State Bank of India- Nhava Sheva	69,488.00	69,488.00
- State Bank of India, Duty Draw Back A/c- 388	382.19	382.18
- ICICI Bank A/c- 5636	2,065.38	2,065.38
- ICICI Bank, Trade RCA A/c- 6906	1,094.09	1,094.09
- Allahabad Bank A/c-	3,247.66	3,247.67
- ING Vysya Bank (Current) A/c- 37833	16,109.69	26,156.11
- HSBC Bank A/c	3,416.83	3,416.83
- Kotak Mahindra Bank	45,259.75	-
b) Cash on Hand	143,047.89	714,134.54
Closing Balance	284,111.48	819,984.80

Schedule 11 Disclosure for Short-term loans and advances pursuant to Schedule VI to the Companies Act, 1956

Short-term loans and advances	31st March 2014	31st March 2013
a) Advances to Parties		73,713.20
b) Deposits, Loans & Advances	285,822.20	237,459.00
c) Kotak Securities	4,845.75	
d) Vat Input	48,852.00	
e) Prepaid Expenses	1,399.00	
Closing Balance	340,918.95	311,172.20

Schedule 12 Disclosure for Other current assets pursuant to Schedule VI to the Companies Act, 1956

Other current assets	31st March 2014	31st March 2013
Duties & Taxes	919,267.00	1,352,499.00
Gross Total	919,267.00	1,352,499.00

TRUE COPY ATTESTED

10 FEB 2015

NEWMANN ENGINEERING PVT. LTD.

Zahir Wahab

Director

Schedule 13 Disclosure for Revenue from operations pursuant to Schedule VI to the Companies Act, 1956

Revenue from operations	31st March 2014	31st March 2013
Export Sales	23,832,165.83	6,502,243.76
Local Sales	22,658,064.44	10,546,744.00
Non Taxable Sales	89,944,485.86	
Gross Total	**136,434,716.13**	**17,048,987.76**

Schedule 14 Disclosure for Other Income pursuant to Schedule VI to the Companies Act, 1956

Other Income	31st March 2014	31st March 2013
a) Duty Drawback Received	236,657.50	531,539.00
b) Discounted Received	138.00	1,850.88
Gross Total	**236,795.50**	**533,389.88**

Schedule 15 Disclosure for cost of material consumed pursuant to Schedule VI to the Companies Act, 1956

Cost of Material Consumed	31st March 2014	31st March 2013
Opening Stock	2,310,264.03	1,897,599.50
Add: Purchase		
- Taxable Purchase	13,921,459.71	13,906,191.52
- Non- Taxable Purchase	113,812,062.91	13,290.00
	130,043,786.65	15,817,081.02
Less: Closing Stock		
- Finished Goods	2,163,577.70	2,310,264.03
Closing Balance	**127,880,208.95**	**13,506,816.99**

Schedule 16 Disclosure for Employees benefit expenses pursuant to Schedule VI to the Companies Act, 1956

Employee Benefit Expenses	31st March 2014	31st March 2013
Salary, Bonus and Leave Pay	704,768.00	313,713.00
Director's Remunerations	864,000.00	864,000.00
Gross Total	**1,568,768.00**	**1,177,713.00**

Schedule 17 Disclosure for Other expenses pursuant to Schedule VI to the Companies Act, 1956

Other expenses	31st March 2014	31st March 2013
Expenses :-		
Exchange Difference	399,594.55	
Fumigation Charges	3,370.00	
Shipping Charges	59,663.00	
Ocean, Freight Charges	820,839.17	264,910.35
Clearing & Forwarding Charges	385,764.42	262,019.00
Transportation Charges	531,659.00	
Loading & Unloding Charges	324,070.00	24,540.00
Packing Charges	216,185.00	28,400.00
Godown Rent & Maintenance	46,660.00	24,000.00
Testing Expences	6,000.00	11,236.00
Import Duty	3,197,920.00	1,869,039.00
Late Fees		1,600.00
Electricity Expenses	120,544.00	50,520.00
Rates & Taxes	7,680.00	1,562.00
Depreciation	27,170.00	27,835.00
Postage & Courior	63,747.00	23,543.00
Puja Expenses	33,550.00	24,113.00
Consultancy & Legal Charges	168,799.00	700.00
Insurances Charges	30,873.36	5,533.79
Offices, Rent & Maintenance	66,822.00	24,860.00
Computer Maintenance Expences	8,850.00	10,768.00
Interest On Income and Prof. Tax	15,689.00	866.00
Rounded Off	2.21	-2.18

TRUE COPY ATTESTED
NOTARY

19 FEB 2015

RAJESH & ASSOCIATES
Kolkata

NEWMANN ENGINEERING PVT. LTD.
Director

Audit fees	20,000.00	20,000.00
Vat Audit Fees	3,100.00	
Bank charges	103,031.55	64,029.01
General Charges	34,100.00	133.49
Refreshment Charges	39,319.00	16,525.00
Charity, Membership & Subscriptions	14,046.00	
Repairs & Maintenance		4,516.00
Telephone charges	97,502.45	95,322.98
Leave Encashment	11,450.00	
Sundry Balance Written off	155.00	
Travelling Expenses	247,910.00	14,440.00
Conveyance Charges	66,238.00	11,475.00
Pinting & Stationery	27,459.00	10,031.00
TOTAL	7,199,762.71	2,892,515.44

PRASHANT RAJESH & ASSOCIATES Kolkata Chartered Accountants

NEWMANN ENGINEERING PVT. LTD.

Zahir Wahab

Director

TRUE COPY ATTESTED

NOTARY

CMM Court
Calcutta - 700001

10 FEB 2015

NEWMANN ENGINEERING PRIVATE LIMITED
1, A. J. C. BOSE ROAD, 4TH FLOOR, KOLKATA - 700020

Schedule 6 Disclosure for FIXED ASSETS pursuant to Schedule VI to the Income Tax Act, 1956

Fixed Assets	Gross Block				DEPRICIATION				Net Block	
	Balance as at 1 April 2013	Additions/ (Disposals) during the Year	Revaluation	Balance as at 31 March 2013	Balance as at 1 April 2013	Depreciation charge for the year	Adjustment due to Revaluation	Balance as at 31 March 2014	Balance as at 1 April 2013	Balance as at 31 March 2014
a. Tangible Assets										
Computer Eqiupment	2,829.00	17,950.00	-	20,779.00	87,119.00	7,082.00	-	94,201.00	2,829.00	13,697.00
Computer Software	607.00	-	-	607.00	12,651.00	364.00	-	13,015.00	607.00	243.00
EPABX	6,227.00	-	-	6,227.00	5,882.00	934.00	-	6,816.00	6,227.00	5,293.00
Air Conditioner	45,728.00	-	-	45,728.00	32,887.00	6,859.00	-	39,746.00	45,728.00	38,869.00
Inverter	17,099.00	-	-	17,099.00	10,384.00	2,565.00	-	12,949.00	17,099.00	14,534.00
Weighing Scale	5,234.00	-	-	5,234.00	10,730.45	785.00	-	11,515.45	5,234.00	4,449.00
Telephone Equipments	2,806.00	-	-	2,806.00	4,808.00	421.00	-	5,229.00	2,806.00	2,385.00
Furniture & Fittings	72,365.00	-	-	72,365.00	147,636.07	7,237.00	-	154,873.07	72,365.00	65,128.00
Typewriter	389.00	-	-	389.00	799.00	58.00	-	857.00	389.00	331.00
Safe	7,685.00	-	-	7,685.00	11,939.00	769.00	-	12,708.00	7,685.00	6,916.00
Bycycle	637.00	-	-	637.00	1,241.00	96.00	-	1,337.00	637.00	541.00
Total	161,606.00	17,950.00	-	179,556.00	326,076.52	27,170.00	-	353,246.52	161,606.00	152,386.00
b. Intangible Assets										
Total	-	-		-	-	-		-	-	-
Capital Work In Progress		-	-	-	-	-		-	-	-
GRAND TOTAL	161,606.00	17,950.00		179,556.00	326,076.52	27,170.00		353,246.52	161,606.00	152,386.00

TRUE COPY ATTESTED

NOTARY

19 FEB 2015

PRASHANT RAJESH & ASSOCIATES
Kolkata
Chartered Accountants

NEWMANN ENGINEERING PVT. LTD.

Director

NEWMANN ENGINEERING PRIVATE LIMITED

1, A. J. C. BOSE ROAD, 4TH FLOOR, KOLKATA - 700020

BALANCE SHEET ABSTRACT & COMPANY'S GENERAL BUSINESS PROFILE

1. Registration Details		
Registration No.	:	U01211WB1995PTC067061
State Code :	:	21
Balance Sheet Date	:	31.03.2014.
		(Figures in `)
2. Capital Raised During the Period		
Public Issue	:	NIL
Right Issue	:	NIL
Bonus Issue	:	NIL
Private Placement	:	NIL
3. Position of Mobilisation & Deployment of Funds		
Total Liabilities	:	10,104,881.54
Total Assets	:	10,104,881.54
Sources of Funds		
Paid up Capital	:	4,379,540.00
Reserve & Surplus	:	-809,502.03
Deferred Tax Liability	:	NIL
Secured Loans	:	NIL
Unsecured Loans	:	2,149,686.00
Applications of Funds		
Net Fixed Assets	:	152,385.98
Investment	:	NIL
Net Current Assets	:	8,938,648.00
Misc. Expenditure	:	NIL
Accumulated Losses	:	NIL
4. Performance of the Company		
Turnover		136,671,511.63
Total Expenditure		136,648,739.66
Profit/Loss Before Tax		22,771.97
Profit/Loss After Tax		15,591.97
Earning Per Share in Rs.		NIL
Dividend Rate (%)		NIL

TRUE COPY ATTESTED
P.K. MITRA, NOTARY
Calcutta, Reg. No. 1772000
CMM Court Bankshall Street
Calcutta - 700001
19 FEB 2015

5. Generic Names of Three Principal Products/Services of the Company

(As per monetary terms) N.A

Item Code No.

Production Description

PRASHANT RAJESH & ASSOCIATES Kolkata Chartered Accountants

Chaze Industrial Company Limited

Financial statements and reports

For the year ended 31 December 2013

Auditor's Report

To the shareholders of Chaze Industrial Company Limited

We have audited the accompanying financial statements of Chaze Industrial Company Limited, which comprise the statement of financial position as at December 31, 2013, and the statement of comprehensive income, statement of changes in equity and statement of cash flows for the year then ended, and a summary of significant accounting policies and other explanatory information.

Management is responsible for the preparation and fair presentation of these financial statements in accordance with International Financial Reporting Standards, and for such internal control as management determines is necessary to enable the preparation of financial statements that are free from material misstatement, whether due to fraud or error.

Our responsibility is to express an opinion on these financial statements based on our audit. We conducted our audit in accordance with International Standards on Auditing. Those standards require that we comply with ethical requirements and plan and perform the audit to obtain reasonable assurance about whether the financial statements are free from material misstatement.

An audit involves performing procedures to obtain audit evidence about the amounts and disclosures in the financial statements. The procedures selected depend on the auditor's judgment, including the assessment of the risks of material misstatement of the financial statements, whether due to fraud or error. In making those risk assessments, the auditor considers internal control relevant to the entity's preparation and fair presentation of the financial statements in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness of the entity's internal control. An audit also includes evaluating the appropriateness of accounting policies used and the reasonableness of accounting estimates made by management, as well as evaluating the overall presentation of the financial statements.

We believe that the audit evidence we have obtained is sufficient and appropriate to Provide a basis for our qualified audit opinion.

In our opinion, except for the effects of the matter described in the Basis for Qualified Opinion paragraph, the financial statements present fairly, in all material respects, the financial position of Chaze Industrial Company Limited as at December 31, 2013 and its financial performance and its cash flows for the year then ended in accordance with International Financial Reporting Standards for non - Publicly Accountable Entities.

(Mr.Krissana Divari)

Certified Public Accountant (Thailand) Registration No. 2966

Bangkok

20 October 2014

Chaze Industrial Company Limited

Statement of Financial Position

As at December 31,2013

	Note	2013	2012
			Baht
Assets			
Current assets			
Cash and cash equivalents	4	1,558,343.41	2,164,089.71
Trade account receivables	5	98,244,680.42	51,950,690.28
Inventories	6	66,009,457.82	53,547,746.65
Other current assets	7	2,724,681.71	81,166.36
Total current assets		168,537,163.36	107,743,693.00
Non-current assets			
Bank deposits as obligation	8	6,049,755.02	6,042,076.53
Land Building & Office equipment (Net)	9	152,878,091.94	134,992,797.56
Other non-current assets	10	2,674,164.78	997,242.80
Total non-current assets		161,602,011.74	142,032,116.89
Total assets		**330,139,175.10**	**249,775,809.89**

This statement of Financial Position was approved by shareholders' meeting at 1/2013 on October 24,2013

Certified the correctness

Signature .... Director Signature .... Director

(..) (..)

Chaze Industrial Company Limited

Statement of Financial Position (continued)

As at December 31,2013

	Note	2013	2012
			Baht
Liabilities and Shareholders' Equity			
Current liabilities			
Bank overdrafts and short-term borrowings from			
Financial institutions	11	145,053,761.37	108,055,269.63
Trade and note account payable	12	52,444,599.21	9,486,533.27
Current portion of Hire Purchase	13	535,383.12	499,620.00
Current portion of long-term liabilities	14	5,328,000.00	5,328,000.00
Total current liabilities		203,361,743.70	123,369,422.90
Non-current liabilities			
Hire Purchase	13	920,506.05	1,059,246.00
long-term borrowings	14	10,607,051.00	15,935,051.00
Loan from Director and Affiliated Company	15	20,607,453.57	19,217,600.00
Employee benefit obligations	16	184,427.00	-
Total non-current liabilities		32,319,437.62	36,211,897.00
Total liabilities		235,681,181.32	159,581,319.90
Shareholders' equity			
Capital common stock registered 9,000,000 shares and par value 10 bath per shares and fully paid up		93,000,000.00	93,000,000.00
Capital common stock registered 9,300,000 shares and par value 10 bath per shares and fully paid up		93,000,000.00	93,000,000.00
Retained earnings		1,457,993.78	(2,805,510.01)
Total shareholders' equity		94,457,993.78	90,194,489.99
Total liabilities and shareholders' equity		**330,139,175.10**	**249,775,809.89**

Certified the correctness

Signature .... Director Signature .... Director

(..) (..)

Chaze Industrial Company Limited

Statements of comprehensive income

For the year ended December 31, 2013

	Note		Baht
Revenues		**2013**	**2012**
Revenue from sales		429,498,237.06	221,617,809.88
Other income	19	4,825,670.95	55,149.73
Total revenues		434,323,908.01	221,672,959.61
Expenses			
Cost of sales		395,629,572.69	190,234,216.88
Selling expenses		5,655,893.77	3,141,970.60
Administrative expenses		15,057,023.07	14,785,697.12
Employee benefit expense		184,427.00	-
Loss on sale of assets			989,991.41
Total expenses		416,526,916.53	209,151,876.01
Income before finance cost		17,796,991.48	12,521,083.60
Finance cost		(13,533,487.69)	(10,870,675.92)
Net Profit		**4,263,503.79**	**1,650,407.68**

Certified the correctness

Signature .... Director   Signature .... Director

(..)   (..)

Chaze Industrial Company Limited

Statements of changes in shareholders' equity

For the year ended December 31, 2013

	Note	Capital Common Stock issued and paid up	Retained earnings	Baht Total
eginning Year 2012		90,000,000.00	(4,455,917.69)	85,544,082.31
egistered capital		3,000,000.00	-	3,000,000.00
ct Profit			1,650,407.68	1,650,407.68
nding Year 2012		93,000,000.00	(2,805,510.01)	90,194,489.99
eginning Year 2013		93,000,000.00	(2,805,510.01)	90,194,489.99
egistered capital	16	3,000,000.00	-	3,000,000.00
et Profit			4,263,503.79	4,263,503.79
nding Year 2013		96,000,000.00	1,457,993.78	97,457,993.78

Certified the correctness

Signature .... Director   Signature .... Director

(..)   (..)

Chaze Industrial Company Limited

Detailed Cost of Production

For the year ended December 31, 2013

	Baht	
	2013	**2012**
Cost of Production		
Materials and supplies , beginning of period	29,500,083.61	9,722,451.73
Purchase of raw materials	300,583,490.99	189,292,392.11
Taxes and import duties	14,801.00	6,800.00
Cost imports	1,426,387.16	813,165.81
Materials and supplies Used	331,524,762.76	199,834,809.65
Less raw materials and supplies at the end of the period	(39,192,208.52)	(29,500,083.61)
Materials used	292,332,554.24	170,334,726.04
Beginning work in process inventory	21,093,686.69	6,918,813.96
Salaries and wages	9,252,262.69	4,747,149.86
Energy and fuel expense	20,464,408.77	12,253,739.10
Heat resistant material consumption	-	812,058.05
Operating cost Check lab	54,223.12	209,562.43
Electricity and water supply	4,344,440.15	4,088,087.46
Factory supply	-	1,120,929.65
Factory supply damage	1,542,641.12	630,349.40
Rents machinery and tool	23,900.00	128,925.00
Packaging costs	101,049.64	150,074.23
Maintenance,repair,Plant and machinery.	6,635,411.90	4,314,674.43
Waste disposal expense	1,126,308.00	-
Depreciation	9,970,516.04	9,121,338.89
Total cost to produce	366,941,402.36	214,830,428.50
Less Ending work in process	(26,085,167.64)	(21,093,686.69)
Cost of production	340,856,234.72	193,736,741.81

Certified the correctness

Signature .... Director   Signature .... Director

(...)   (...)

Chaze Industrial Company Limited

Detailed Cost of sales

For the year ended December 31, 2013

		Baht
	2013	**2012**
Cost of sales		
Inventories at the beginning.	4,257,031.16	754,506.23
Add Purchases (net)	51,248,388.47	-
Cost of production	340,856,234.72	193,736,741.81
Products are for sale	396,361,654.35	194,491,248.04
Less Inventories at the end of the period	(732,081.66)	(4,257,031.16)
Cost of sales	395,629,572.69	190,234,216.88

Certified the correctness

Signature .... Director
(..)

Signature .... Director
(..)

Chaze Industrial Company Limited

Detailed Selling expenses and Administrative expenses

For the year ended December 31, 2013

	2013	2012
		Baht
Selling expenses		
Advertising and promotion	422,473.09	259,181.32
Transportation	-	1,889,587.98
Export charge	5,233,420.68	993,201.30
Total	5,655,893.77	3,141,970.60
Administrative expenses		
Salaries and costs related to employees	5,820,873.94	9,010,322.64
Welfare	107,474.48	44,462.34
Contributions to Social Security and replacement fund.	290,668.00	235,208.00
Electricity, water and telephone	591,395.87	486,411.03
Vehicles expense	125,075.84	340,893.36
Travelling expense	474,359.71	507,015.03
Maintenance and repair	258,934.75	117,729.94
Stationery & Printing	197,589.89	202,376.23
Quality and environment expense	2,241,197.38	422,324.00
Insurance charges	381,737.20	342,064.44
Consulting and professional fees	649,805.45	585,465.79
Audit fees	130,000.00	100,000.00
Other charges	218,245.00	25,630.00
Entertrinment	32,551.00	-
Rent	846,216.09	563,241.20
Security fee	380,600.00	365,200.00
Depreciation	1,032,453.58	966,652.25
Prohibitive expenses	33,917.59	22,742.25
VAT no claim	271,687.91	-
Penalty	783,043.46	191,827.53
Miscellaneous expenses	189,195.93	256,131.09
Total	15,057,023.07	14,785,697.12

Certified the correctness

Signature .... Director   Signature .... Director

(..)   (..)

Note 1. General information

1.1 Company' profile : Chaze Industrial company Limited was incorporated under the laws of Thailand on August 28, 2010 the company registered No.0705552000611

1.2 Address : Head office address is 225 Moo 7 Gateway City Industrial Estate T.Huasamrong, A.Plangyao Chachoengsao

1.3 Type Of Business : Manufacturing Lead bars from unused battery.

Note 2. Basis of preparation of the financial statements

The financial statement have been prepared in accordance with the financial reporting standards prescribed by Thai Accounts Act enunciated under the Accounting Profession Act B.E. 2547 by complying with the financial reporting standards for Non-publicly Accountable Entities (NPAEs) and expressed in Thai baht

The financial statements have been prepared in Thai language are the official statutory financial statements of the company. The financial statements in English language have been translated from such financial statements in Thai language.

Certified the correctness

Signature .... Director   Signature .... Director
(..)   (..)

Note 3. Significant accounting policies

These financial statements have been prepared under the historical cost convention In the measurement of the elements of financial statements, except as disclosed in the accounting policies.

Significant accounting policies are summarized below.

3.1 Cash and cash equivalents

Cash and cash equivalents include cash on hand and at banks with an original maturity of three months or less and not subject to withdrawal restrictions.

3.2 Inventory

Inventory cost at the end of the year is calculated by FIFO Method.

3.3 Investments and other long-term investment

Investments and other long-term investment are recorded at cost on the transaction date.

3.4 Property, Plant and Equipment

Property, Plant and Equipment are stated at cost less accumulated depreciation.

Depreciation is calculated by the straight-line method over their estimated useful lives.

	Years
Building	20
Machinery and tools and factory equipment	10
Office and other equipment's	5
Computer	5
Vehicles	5

Certified the correctness

gnature .... Director Signature .... Director

(..) (..)

3.5 Lease long - term

Operating Lease

Hire purchase are the risks and benefits of ownership of assets remain with the lessor are recognized as operating leases.Rents arising from such leases are recognized as an expense in the income statement over the term of the lease.

Financial Lease

Hire purchase , the Company has transferred the rewards and of ownership of the assets except are legal ownership as of the financial lease.The Company records the fair value of the leased asset at the inception of the lease and the obligation to pay.Depreciation of leased assets is calculated on a straight line basis over the estimated useful lives of the assets. Financial interest or costs calculated using the effective interest rate or finance expenditure . Depreciation is recognized as an expense in the income statement.

3.6 Revenues and Expenses Recognition

Revenue from sale of goods.

The Company recognizes revenue from product sales upon shipment to the customer.

Interest revenue is recognized on an accrual basis.

Interest income is recognized on an accrual basis. Taking into account the effective yield on the asset. Unless there is uncertainty. To receive.

Other income and expenses are recognized on an accrual basis.

Certified the correctness

Signature .... Director Signature .... Director

(..) (..)

3.7 Foreign currency transactions

Transactions in foreign currencies throughout the period are recorded in Baht at the average prevailing by Bank of Thailand rates at the transaction months. Outstanding assets and liabilities denominated in foreign currencies at the balance sheet dates are translated into Baht at the prevailing Bank of Thailand rates at of dated. Gain or losses arising from the translation are

3.8 Significant Accounting Judgments and Estimates

The Company recognizes a provision when there is a definite possibility of a present obligation. By law or by inference as a result of a past event obligations are expected to result the company lost a useful resource economically required to settle the obligation and Amount to be paid can be estimated reliably

Note 4. Cash and cash equivalents

Cash and cash equivalents as December 31, 2011 and 2012 comprise

Unit : Baht

	2013	2012
Cash on hand	1,428,559.55	401,771.45
Cash at banks - current accounts	117,417.24	134,249.27
Cash at banks - saving accounts	12,366.62	1,628,068.99
total	1,558,343.41	2,164,089.71

Certified the correctness

Signature .... Director   Signature .... Director

(..)   (..)

Note 5. Trade accounts receivable

Trade accounts receivable as December 31, 2013 and 2012 comprise

Unit : Baht

	2013	2012
Receivable	93,642,300.46	46,916,676.32
Other receivable	435,493.26	-
Advance expense	522,974.75	527,127.63
Advance payment	3,643,911.95	4,506,886.33
Trade accounts receivable	98,244,680.42	51,950,690.28

Note 6. Inventory

Inventory as December 31, 2013 and 2012 comprise

Unit : Baht

	2013	2012
Raw material	39,192,208.52	28,197,028.80
Work in progress	26,085,167.64	21,093,686.69
Inventories	732,081.66	4,257,031.16
Inventory	66,009,457.82	53,547,746.65

Certified the correctness

Signature .... Director Signature .... Director

(..) (..)

Note 7. Other current assets

Other current assets as December 31, 2013 and 2012 comprise

	Unit : Baht	
	2013	**2012**
Receivables Revenue department	1,715,303.05	-
Vat not credit	1,008,192.03	80,754.32
Withholding tax	1,186.63	412.04
Other current assets	2,724,681.71	81,166.36

Note 8. Bank deposits as obligation

As of December 31,2013 the Company's bank savings of 6.05 million baht Used as Obligation for short-term credit facilitiesand promissory notes with a local bank.

Certified the correctness

Signature .... Director   Signature .... Director

(..)   (..)

Note 9. Property, Plant and Equipment

Property, Plant and Equipment as December 31, 2013 and 2012 comprise

	Balance at Beginning	Increase	Decrease	baht Balance at Ended
Cost price				
Land	20,516,937.40	150,000.00	-	20,666,937.40
Building	21,840,010.44	19,034,457.10	-	40,874,467.54
Office Equipments	879,102.56	134,085.03	-	1,013,187.59
Computers	1,002,290.78	194,650.00	-	1,196,940.78
Machinery and tool	84,849,483.56	5,830,582.82	-	90,680,066.38
Vehicles	2,954,539.30	514,095.00	-	3,468,634.30
Total	132,042,364.04	25,857,869.95	-	157,900,233.99
Less: Accumulated Depreciation				
Building	(1,732,241.92)	(11,795,024.22)	-	(2,927,266.14)
Office Equipments	(299,563.13)	(178,140.42)	-	(477,703.55)
Computers	(339,529.18)	(211,573.22)	-	(551,102.40)
Machinery and tool	(10,663,213.18)	(8,775,491.85)	-	(19,438,705.03)
Vehicles	(1,007,736.53)	(642,739.90)	-	(1,650,476.43)
total Accumlated Depreciation	(14,042,283.94)	(21,602,969.61)	-	(25,045,253.55)
total	118,000,080.10			132,854,980.44
Building under construction	16,992,717.46	16,425,000.00	16,992,717.46	16,425,000.00
	-	3,598,111.50	-	3,598,111.50
Net Assets	134,992,797.56			152,878,091.94

Depreciation for year

2013	Baht	11,002,969.62
2012	Baht	10,087,991.14

Certified the correctness

Signature .... Director   Signature .... Director

(..)   (..)

Note 10. Non - current assets

Non - current assets as December 31, 2013 and 2012 comprise

Unit : Baht

	2013	2012
Deposit	285,740.00	317,710.00
Tax duty fee	679,532.80	679,532.80
Environmental projects expense	1,708,891.98	-
Non - current assets	2,674,164.78	997,242.80

Note 11. Bank overdrafts and short-term loans from financial institutions

Bank overdrafts as December 31, 2013 and 2012 is Bank overdrafts lenders comprise

	Limits (Million)	Interest rate	The collateral / guarantees	2013 Amount Baht	2012 Amount Baht
Bank Overdrafts					
Account 1	.25	MLR	1.Land and buildings. 2. Machinery 3. Directors three person	23,784,857.58	23,597,325.81
Short-term loans					
Promissory note 1	60	MOR	1.Land and buildings. 2. Machinery 3. directors	60,000,000.00	59,642,108.25
Promissory note 2	60	MOR	1. Bank saving Account 2. directors	50,000,000.00	19,815,835.57
Credit to export-import	5.5	MOR	1.Land and buildings. 2. Machinery 3. Directors three person	5,000,000.00	5,000,000.00
Credit in the transfer of claims	15	0	1.Directors three person	6,268,903.79	-
				145,053,761.37	108,055,269.63

Certified the correctness

Signature .... Director   Signature .... Director

(..)   (..)

Note 11. Bank overdrafts and short-term loans from financial institutions (continued)

The company go short term loans from the domestic commercial banks for the working capital which were plegged by the company assets (Land,Building and Machies),Director guarantee and time deposit.

As at September 30,2013 the compamy got the invoice factoring credit line amount 15 Million baht IFS Capital (Thailand) company which provide the immediate advance of up to 80% of the value of the invoices. Tax invoices at the annum fee rate 9.50 % and 0.30 % of the value of the tax invoice on each.

Note 12. Trade and Other payables

Trade and Other payables as at 31 December 2013 and 2012 include

	Baht	
	2013	**2012**
Trade payables	49,107,281.62	5,675,472.90
Post date cheque	1,466,578.59	1,194,469.50
Other payables	-	25,098.75
Payables - Revenue Department	-	1,772,433.27
Accrued expenses	1,870,739.00	819,058.85
Total Trade and Other payables	52,444,599.21	9,486,533.27

Certified the correctness

Signature .... Director   Signature .... Director

(...)   (...)

Note 13. Hire Purchase

Hire purchase contracts at 31 December 2013 and 2012 include

	Present value of future minimum payments		Present value of future minimum payments	
	2013	2012	2013	2012
Hire Purchase	549,942.00	499,620.00	535,383.12	499,620.00
Current portion of Hire Purchase				
Due longer than 1 year but not more than 5 years	972,675.92	1,022,997.92	920,506.05	1,059,246.00
Balance	1,522,617.92	1,522,617.92	1,455,889.17	1,558,866.00
Less : Deferred interest	(66,728.75)			
Net Hire purchase	1,455,889.17	1,522,617.92	1,455,889.17	1,558,866.00

	2013	2012
Hire Purchase Current portion of Hire Purchase	535,383.12	499,620.00
Due longer than 1 year but not more than 5 years	920,506.05	1,059,246.00
	1,455,889.17	1,558,866.00

Certified the correctness

Signature .... Director   Signature .... Director

(..)   (..)

Note 14. Long-term loans from financial institutions

Long-term loans from financial institutions as at 31 December 2013 and 2012 include

Limit	Payment due Within one year	Payment due longer than 1 year: More than 1 year at less than 5 years	Over 5 years	Total More than 1 year	Total
The first long-term credit.					
20 million	4,008,000.00	7,857,051.00		7,857,051.00	11,865,051.00
The second long-term credit.					
6.6 million	1,320,000.00	2,750,000.00		2,750,000.00	4,070,000.00
	5,328,000.00	10,607,051.00		10,607,051.00	15,935,051.00

Long-term loans from financial institutions as at 31 December 2012 include

Limit	Payment due Within one year	Payment due longer than 1 year: More than 1 year at less than 5 years	Over 5 years	Total More than 1 year	Total
The first long-term credit.					
20 million	4,008,000.00	11,865,051.00		11,865,051.00	15,873,051.00
The second long-term credit.					
6.6 million	1,320,000.00	4,070,000.00		4,070,000.00	5,390,000.00
	5,328,000.00	15,935,051.00		15,935,051.00	21,263,051.00

Details of long-term loans at December 31, 2013 are as follows

The first long-term loan of 20 million Baht agreement dated 16 December 2011 will be paid back within a period of 5 years from the date of signing the contract. The terms of payment are stipulated in the contract. And interest rate year 1-3 at the rate of MLR less 1 percent per year. and years 4-10 as MLR.

Certified the correctness

Signature .... Director Signature .... Director

(..) (..)

Note 14. Long-term loans from financial institutions

The second long-term of 6.6 million Baht agreement date December,16 2011 amount of 6.6 million baht within the period of 5 years from the date of the contract. The payment terms are as defined in the contract interest rate equal to the rate for prime large customers Term loan (Minimum Loan Rate : MLR) Less 1 percent per year

The loan is guaranteed by the land and the 3 persons guarantee the full amount.

Note 15. Long-term loans

Long-term loans are loans to directors of the Company,The loan is unsecured without interest to preserve liquidity for the Company.And are due in the near future. Therefore, these loans as non-current liabilities in in the statement of financial position.

Note 16. Employee benefit obligations

The Group and the Company operate defined benefit plans based on the requirement of Thai Labour Protection Act B.E. 2541 (1998) to provide retirement benefits to employees based on pensionable remuneration and length of service.

Employee benefit obligations as at 31 December 2013 and 2012 include

	2013	**2012**
Employee benefit obligations beginning of the year.	-	-
Post-employment benefits Compensation plan based on Thai Labour Law	184,427.00	-
Employee benefit obligations ending of the year.	184,427.00	-

Note 17. Authorised share capital

The Extraordinary General Meeting of Shareholders No. 1/2012 on the 25 December 2012 meeting, it was resolved to increase the share capital by issuing new shares. An additional 300,000 ordinary shares of Baht 10 each in the amount of 3,000,000.00 baht by the paid up share capital in full at one time.

Certified the correctness

Signature .... Director   Signature .... Director

(..)   (..)

Note 18. Guarantees and Obligation

As of December 31,2013 the Company has issued letters of guarantees issued by a bank for guarantee to the insurance contract with other company with 2.57 million baht

Note 19. Investment Promotional Privileges

On January 14, 2011 the Company had been granted promotional privileges under the Investment Promotion Act (B.E.2520) as approved by the Board of Investment (BOI). Subject to certain imposed conditions, the privileges include the following conditions:

a) Section 25 The agreement has been approved and the alien who is an expert craftsman or spouse and dependents or both of these types into the Kingdom by the number and the length of time to live in the Kingdom as the director's discretion

Note 19. Investment Promotional Privileges

b) Section 26 The foreigners who is an expert craftsman or permitted to remain in the country accordance with Section. 25 Is allowed to specific position work the board of Directors for approval in the time that in the kingdom

c) Exemption from payment of import duty taxes on imported machinery as approved by the BOI.

d) Exemption from payment of corporate income tax for a period of 8 years commencing from the date the promoted operations commenced generating revenues.

e) Exemption of income tax on dividend paid from the profit of the promoted operation during the period which the corporate income tax is exempted

Certified the correctness

Signature .... Director   Signature .... Director
(..)   (..)

Note 20. Cumulative effect of errors

The presentation of the financial statements for the year ended December 31, 2011 Has published an updated list of bug fixes to the accuracy and completeness of facts and in accordance with the presentation of the financial statements for the year ended December 31, 2013.

	2012		
Detail	Eerrors	Amounts Debit (credit)	Impact on the financial statements.
Inventory	Incomplete accounting	1,303,054.81	Inventory outstanding 53,547,746.65
Cost of sales	Incomplete accounting	652,909.68	Statements of comprehensive income outstanding 1,650,407.68 Retained earnings in the balance sheet Outstanding (2,805,510.01)

Note 21. Other income

Other income for the year ended 31 December 2013 and 2012 include


	Baht	
	2013	2012
Foreign exchange gain	4,364,475.16	-
Interest income	77,471.22	41,205.73
Other income	383,724.57	13,944.00
Total Other income	4,825,670.95	55,149.73

Certified the correctness


Signature .... Director Signature .... Director


(..) (..)

Rotary Furnace with complete Pollution equipment




Rotary Furnace along with accessories







Section View of Melting Pot




Refining Pot with accessories



Lead Refining Furnace




FORCED DRAUGHT COOLER

Force Draft Cooler







Dust Collecting Bag House




BAG HOUSE - DUAL TYPE





BAG -HOUSE





DETAILS OF TOP COVER FOR BAG HOUSE (LEAD PLANT)




CAGES DETAIL

BAGS SIZE-I/D-150








M.S. TUBE SHEET


BAG HOUSE


SL.	DESCRIPTION	QTY.	WT.		REMARKS
30.	ISA-40X40X5 —— 30000kg	1NO	114		
29.	ISMC-125X65 —— 1083kg	9NOS.	124kg		
28.	ISMC-125X65 —— 2550kg	1NO.	130kg		
27.	ISA-75X75X6 —— 3200kg	1NO.	218kg		
26.	1800/700 X1000X5MM BOX DUCT	1NO.	98kg		
25.	3"N.B-2290 M.S.PIPE	1NO.			HEADER
24.	1½" SOLINOID VALVE	10NOS.			
23.	2200/800X2700X5MM THK BOX DUCT	1NOS.	320kg		
22.	ROTARY AIR LOCK VALVE WITH MOTOR	2NOS.			
21.	1½"N.B. -SCH-40-M.S.PIPE	39M TOR			AIR LINE
20.	FLAT-50X6 —— 1000kg	12NOS.	17kg		"
19.	FLAT-50X6 —— 4550kg	3NOS.	19kg		"
18.	ISA-75X75X6 —— 2550kg	2NO.	35kg		"
17.	ISA-75X75X6 —— 1000kg	4NO.	27kg		"
16.	ISA-75X75X6 —— 2200kg	3NOS.	45kg		PLATFORM
15.	Ø800X5MM.THK. M.S.DUCT —— 1250kg	1NO.	1232kg		
14.	ISMC-100X50 —— 2550kg	4NOS.	94kg		
13.	ISMC-100X50 —— 3625kg	4NOS.	133kg		
12.	TUBESHEET-8MM. THK —— 3440X2365	1NO.	511kg		
11.	ISA-75X75X6 —— 2550kg	8NOS.	139kg		
10.	ISMC-150X75 —— 2550kg	2NOS.	84kg		
9.	ISA-75X75X6 —— 3625kg	8NOS.	197kg		
8.	300X300X25MM THK. M.S. PLATE	12NOS.	212kg		
7.	ISMC-150X75 —— 3625kg	2NOS.	119kg		
6.	I.S.M.C.BOX-150X75 —— 4000kg	4NOS.	525kg		
5.	2400X300X3000X5MM THK. M.S. PLATE	4NOS.	636kg		"
4.	1738X300X3000X5MM THK. M.S. PLATE	4NOS	480kg		HOOPER
3.	3625X2550X5MM THK. M.S. PLATE	1NO.	363kg		"
2.	5300X2400X5MM THK. M.S. PLATE	2NOS.	1NO		"
1.	5300x3625x5MM THK. M.S.PLATE	2NOS.	1508kg		SHEL
			8379kg		

BILL OF MATERIALS OF BAG HOUSE


Wet Scrubber








MOb (EUMc) 801
MOTOR 75 HP.4P




Stack/Chimney




Waste Battery cutting & Separation machine





eros


Material Handling ladles




1. Mechanical gear
2. Lifting sling with
3. Ladle's housing
4. Thermal insulation





Overhead Crane





DOWNSHOP CONDUCTORS
HOIST
TROLLEY FRAME
COUNTER WEIGHT
BRIDGE GIRDER
BRIDGE IDLER WHEEL
PENDANT FESTOON
TROLLEY FESTOON
PENDANT TRACK
BRIDGE DRIVE
PENDANT CABLE
WIRE ROPE
TROLLEY CONDUCTOR TRACK
END TRUCK
BRIDGE DRIVE WHEEL
PENDANT
HOOK BLOCK
ENDTRUCK BUMPER
RUNWAY RAIL
RUNWAY BEAM


Weigh Bridge




Weigh scale


Fork Lift






Charging spoons with stand


Electrical Transformer



Electrical main distribution board



Automatic Ingot Casting Machine





Automatic metal casting trolley

000041

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ

အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ

မြန်မာ စမဲလ်တင်း အန် ရီဖိုင်း နင်း **ကုမ္ပဏီ လီမိတက်**

၏

သင်းဖွဲ့မှတ်တမ်း

နှင့်

သင်းဖွဲ့စည်းမျဉ်းများ

❖❖❖❖

THE MYANMAR COMPANIES ACT

PRIVATE COMPANY LIMITED BY SHARES

Memoradum Of Association

AND

Articles Of Association

OF

MYANMAR SMELTING & REFINING **COMPANY LIMITED**

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ

အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီ

မြန်မာ စမဲလ်တင်း အန် ဂိုဖိုင်း နင်း **ကုမ္ပဏီ လီမိတက်**

၏

သင်းဖွဲ့မှတ်တမ်း

❖❖❖❖❖❖❖❖

၁။ **ကုမ္ပဏီ၏အမည်သည်** မြန်မာ စမဲလ်တင်း အန် ဂိုဖိုင်း နင်း **ကုမ္ပဏီ လီမိတက် ဖြစ်ပါသည်။**

၂။ ကုမ္ပဏီ၏ မှတ်ပုံတင် အလုပ်တိုက်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း တည်ရှိရမည်။

၃။ ကုမ္ပဏီ တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ တစ်ဖက်စာမျက်နှာပါအတိုင်းဖြစ်ပါသည်။

၄။ အစုဝင်များ၏ ပေးရန်တာဝန်ကို ကန့်သတ်ထားသည်။

၅။ ကုမ္ပဏီ၏ သတ်မှတ်မတည်ငွေရင်းသည် US$ ၃,၀၀၀,၀၀၀ /-(အမေရိကန် ဒေါ်လာ သုံး သန်း တိတိ) ဖြစ်၍ US$ ၁၀ /-(အမေရိကန် ဒေါ်လာ တစ်ဆယ် တိတိ) တန် အစုရှယ်ယာပေါင်း (၃၀၀,၀၀၀) ခွဲထားပါသည်။ကုမ္ပဏီ၏ ရင်းနှီးငွေကို ကုမ္ပဏီ၏ စည်းမျဉ်းများနှင့် လက်ရှိတရားဝင် တည်ဆဲဖြစ်နေသောတရားဥပဒေ အထွေထွေပဋ္ဌာန်းချက်များနှင့်အညီ သင်းလုံးကျွတ် အစည်းအဝေး၌ တိုးမြှင့်နိုင်ခွင့်၊ လျှော့ချနိုင်ခွင့်နှင့် ပြင်ဆင်နိုင်ခွင့် အာဏာရှိစေရမည်။

စက်မှုလက်မှုနှင့်ထုတ်လုပ်မှုလုပ်ငန်း ရည်ရွယ်ချက်

၁။ နိုင်ငံတော်အစိုးရက ခွင့်ပြုထားသော အောက်ဖော်ပြပါ ကုန်ပစ္စည်းများကိုထုတ်လုပ်ခြင်း၊ စိုက်ပျိုးခြင်း၊ ကြိတ်ခွဲခြင်းနှင့်ပြုပြင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မိမိတစ်ဦးတည်းဖြစ်စေ မည်သည့် ပြည်တွင်း ပြည်ပ ပုဂ္ဂိုလ်များနှင့်ဖက်စပ်၍ဖြစ်စေ လက်ခစား (စီအမ်ပီ) စနစ်ဖြင့် လုပ်ကိုင်ရန်။

သံဓာတ်မပါသော သတ္တုများ (ဇွန်ပစ် အက်ဆစ် ခဲ ဘက်ထရီ၊ ခဲ အစအန၊ အလူမီနီယမ်အစအနများ အစရှိသည်များကဲ့သို့သော) ကို အရည်ကျို၊ သန့်စင်စေခြင်းနှင့် ပလပ်စတစ် အစေ့ (သို့မဟုတ်) အဆန်များကို ၁၀၀ ရာခိုင်နှုန်း ပြည်ပို့ရန်အတွက်ထုတ်လုပ်ခြင်း။

၂။ အထက်ဖော်ပြပါလုပ်ငန်းများတွင် လိုအပ်သည့်စက်ကိရိယာများ၊ အပိုပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများ နှင့် အခြားသောပစ္စည်းများကို ပြည်ပမှတင်သွင်းရန်နှင့် ထွက်ရှိလာသောကုန်ချောများ တစ်စိတ်တစ်ဒေသ ကုန်ချောများကို ပြည်တွင်းပြည်ပတွင် လက်လီလက်ကားရောင်းချရန်၊

၃။ ကုမ္ပဏီမှ သင့်လျော်လျှောက်ပတ်သည်ဟုယူဆပါက ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းတွင် အကျိုးရှိစေရန် အတွက်မည်သည့်ပုဂ္ဂိုလ်၊ စီးပွားရေးအဖွဲ့အစည်း၊ ကုမ္ပဏီ၊ ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်း ထံမှမဆို ငွေချေးယူရန်၊

ခြွင်းချက်။ ကုမ္ပဏီသည်အထက်ဖော်ပြပါ ရည်ရွယ်ချက်များကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း၌ ဖြစ်စေ၊ အခြားမည်သည့်အရပ်ဒေသ၌ဖြစ်စေ၊ အချိန်ကာလအလိုက် တည်မြဲနေသော တရားဥပဒေ များ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များက ခွင့်ပြုထားသည့် လုပ်ငန်းများမှအပ အခြားလုပ်ငန်း များကိုလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုပါ။ ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း၌ အချိန်ကာလအားလျော်စွာ တည်မြဲနေသည့်တရားဥပဒေပြဋ္ဌာန်းချက်များ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များနှင့် လျော်ညီသင့်တော်ခြင်း၊ သို့မဟုတ် ခွင့်ပြုထားခြင်းရှိမှသာလျှင် လုပ်ငန်းများကို ဆောင်ရွက်မည်ဟု ခြွင်းချက်ထားရှိပါသည်။

အောက်တွင် အမည်၊ နိုင်ငံသား၊ နေရပ်နှင့် အကြောင်းအရာစုံလင်စွာပါသော ဇယားတွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့ကိုယ်စီကိုယ်ငှသည် ဤသင်းဖွဲ့မှတ်တမ်းအရ ကုမ္ပဏီတစ်ခုဖွဲ့စည်းရန် လိုလားသည့်အလျောက် ကျွန်ုပ်တို့၏ အမည်အသီးသီးနှင့် ယှဉ်တွဲ၍ပြထားသော အစုရှယ်ယာများကို ကုမ္ပဏီ၏ မတည်ရင်းနှီးငွေတွင် ထည့်ဝင်ရယူကြရန် သဘောတူကြပါသည်။

စဉ်	အစုထည့်ဝင်သူများ၏ အမည်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်	နိုင်ငံသားနှင့် အမျိုးသား မှတ်ပုံတင်အမှတ်	ဝယ်ယူသော အစုရှယ်ယာ ဦးရေ	ထိုးမြဲလက်မှတ်
၁။	Chaze Industrial Co. Ltd 225 Moo7, Gateway Industrial Estate, A.Plagyao, Chachengsao, 24190 Thailand. Represented by: Mr. Vijendra Kedia 9, Hungerford Street, Flat 3C, PS. Shakespeare Sarani, Kolkata - 700017, Republic of India. (Businessman)	Incorporated in Thailand I.C. No. 0705552000611 Indian P.P No. J 3490167	7,500 Shares	
၂။	Newmann Engineering Pvt. Ltd 1, A.J.C. Bose Road, 4th Floor, Kolkata 700020, West Bengal, Republic of India. Represented by: Mr. Zahir Wahab Brindaban Garden A4 2nd Floor, 98 Christopher Road, Kolkata-46, Republic of India. (Businessman)	Incorporated in India I.C. No. U01211WB1995-PTC067061 Indian P.P No. G 9151429	7,500 Shares	

ရန်ကုန်။ နေ့စွဲ။ ၂၀၁၅ ခုနှစ်၊ လ၊ ရက်။

အထက်ပါလက်မှတ်ရှင်များသည် ကျွန်ုပ်၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြပါသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ

အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီ

မြန်မာစမဲလ်တင်း အန် ဂိုဖိုင်း နင်း **ကုမ္ပဏီ လီမိတက်**

၏

သင်းဖွဲ့စည်းမျဉ်းများ

❖❖❖❖❖❖❖

၁။ ဤသင်းဖွဲ့စည်းမျဉ်းနှင့် လိုက်လျောညီထွေမဖြစ်သည့် စည်းမျဉ်းများမှအပ၊ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ နောက်ဆက်တွဲ ပထမ ဇယားပုံစံ 'က' ပါစည်းမျဉ်းများသည် ဤကုမ္ပဏီနှင့် သက်ဆိုင်စေရမည်။ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၁၇(၂)တွင် ဖော်ပြပါရှိသည့် မလိုက်နာ မနေရ စည်းမျဉ်းများသည် ဤကုမ္ပဏီနှင့်အစဉ်သဖြင့် သက်ဆိုင်စေရမည်။

အများနှင့်မသက်ဆိုင်သောကုမ္ပဏီ

၂။ ဤကုမ္ပဏီသည် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီဖြစ်၍ အောက်ပါ သတ်မှတ်ချက်များသည် အကျိုးသက်ရောက်စေရမည်။

(က) ဤကုမ္ပဏီက ခန့်အပ်ထားသော ဝန်ထမ်းများမှအပ၊ ဤကုမ္ပဏီ၏ အစုရှင် အရေအတွက်ကို ငါးဆယ် အထိသာကန့်သတ်ထားသည်။

(ခ) ဤကုမ္ပဏီ၏အစုရှယ်ယာ သို့မဟုတ် ဒီဘင်ချာ သို့မဟုတ် ဒီဘင်ချာစတော့(ခ်) တစ်ခုခုအတွက်ငွေထည့်ဝင်ရန် အများပြည်သူတို့အား ကမ်းလှမ်းခြင်းမပြုလုပ်ရန် တားမြစ်ထားသည်။

မ,တည်ရင်းနှီးငွေနှင့် အစုရှယ်ယာ

၃။ ကုမ္ပဏီ၏ သတ်မှတ်မတည်ငွေရင်းသည် US$ ၃,၀၀၀,၀၀၀/-(အမေရိကန် ဒေါ်လာ သုံး သန်း တိတိ)ဖြစ်၍ US$ ၁၀/-(အမေရိကန် ဒေါ်လာ တစ်ဆယ် တိတိ)တန် အစုရှယ်ယာပေါင်း (၃၀၀,၀၀၀) ခွဲထားပါသည်။ ကုမ္ပဏီ၏ရင်းနှီးငွေကို ကုမ္ပဏီ၏ စည်းမျဉ်းများနှင့် လက်ရှိဟုရေးဝင်တည်ဆဲဖြစ်နေသောတရားဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ အထွေထွေသင်းလုံးကျွတ်အစည်းအဝေး၌ တိုးမြှင့်နိုင်ခွင့်၊ လျှော့ချနိုင်ခွင့်နှင့် ပြင်ဆင်နိုင်ခွင့်အာဏာရှိစေရမည်။

၄။ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေလျက် အစုရှယ်ယာများသည် ဒါရိုက်တာများ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိစေရမည်။ ၎င်းဒါရိုက်တာများသည် သင့်လျော်သော ပုဂ္ဂိုလ်များအား သတ်မှတ်ချက် အခြေအနေ တစ်စုံတစ်ရာဖြင့် အစုရှယ်ယာများကို ခွဲဝေချထားခြင်း သို့မဟုတ် ထုခွဲရောင်းချခြင်း တို့ကိုဆောင်ရွက်နိုင်သည်။

၅။ အစုရှယ်ယာ လက်မှတ်များကို အထွေထွေမန်နေဂျာ သို့မဟုတ် ဒါရိုက်တာအဖွဲ့ကသတ်မှတ်သည့် အခြားပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး၍ ကုမ္ပဏီ၏ တံဆိပ် ရိုက်နှိပ် ထုတ်ပေးရမည်။ အစုရှယ်ယာ လက်မှတ်သည် ပုံပန်းပျက်ခြင်း၊ ပျောက်ဆုံးခြင်း၊ သို့မဟုတ် ပျက်စီးခြင်းဖြစ်ပါက အဖိုးအခဖြင့် ပြန်လည်အသစ်ပြုလုပ်ပေးမှုကို သော်လည်းကောင်း၊ ဒါရိုက်တာများက သင့်လျော်သည်ဟု ယူဆသော အခြားသက်သေခံ အထောက်အထား တစ်စုံတစ်ရာကို တင်ပြစေ၍သော်လည်းကောင်းထုတ်ပေးနိုင်သည်။ ကွယ်လွန်သွားသော အစုရှယ်ယာရှင်တစ်ဦး၏ တရားဝင်ကိုယ်စားလှယ်ကို ဒါရိုက်တာ များကအသိအမှတ်ပြုပေးရမည်ဖြစ်သည်။

၆။ ဒါရိုက်တာများသည် အစုရှင်များက ၎င်းတို့၏ အစုရှယ်ယာများအတွက် မပေးသွင်းရသေးသော ငွေများကို အခါအားလျော်စွာတောင်းဆိုနိုင်သည်။ အစုရှင်တိုင်းကလည်း ၎င်းတို့ထံတောင်းဆိုသည့် အကြိမ်တိုင်းအတွက် ဒါရိုက်တာများက သတ်မှတ်သည့်အချိန်နှင့်နေရာတွင် ပေးသွင်းစေရန် တာဝန်ရှိစေရမည်။ ဆင့်ခေါ်မှုတစ်ခုအတွက် အရစ်ကျပေးသွင်းစေခြင်း၊ သို့မဟုတ် ပယ်ဖျက်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းတို့ကို ဒါရိုက်တာများက သတ်မှတ်နိုင်သည်။

ဒါရိုက်တာများ

၇။ သင်းလုံးကျွတ် အစည်းအဝေးက တစ်စုံတစ်ရာ သတ်မှတ်ပြဋ္ဌာန်းမှု မပြုလုပ်သမျှ ဒါရိုက်တာများ၏ အရေအတွက်သည် (၂) ဦးထက်မနည်း (၉) ဦးထက်မများစေရ။

ပထမဒါရိုက်တာများသည် –

(၁) Mr. Vijendra Kedia

(၂) Mr. Zahir Wahab

(၃)

(၄)

(၅)

တို့ဖြစ်ကြပါသည်။

၈။ ဒါရိုက်တာများသည် ၎င်းတို့အနက်မှ တစ်ဦးကို မန်နေးဂျင်းဒါရိုက်တာ အဖြစ် အချိန်အခါအလိုက် သင့်လျော်သော သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များဖြင့် ခန့်ထားရမည်ဖြစ်ပြီး အခါအားလျော်စွာ ဒါရိုက်တာအဖွဲ့က ပေးအပ်သော အာဏာများ အားလုံးကို ၎င်းကအသုံးပြုနိုင်သည်။

၉။ ဒါရိုက်တာတစ်ဦးဖြစ်မြောက်ရန် လိုအပ်သော အရည်အချင်းသည် ကုမ္ပဏီ၏ အစုရှယ်ယာ အနည်းဆုံး (–)စုကို ပိုင်ဆိုင်ခြင်းဖြစ်၍ ၎င်းသည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၈၅ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် တာဝန်ရှိသည်။

၁၀။ အစုရှယ်ယာများ လွှဲပြောင်းရန် တင်ပြချက်ကို မည်သည့် အကြောင်းပြချက်မျှ မပေးဘဲ ဒါရိုက်တာအဖွဲ့သည် ၎င်းတို့ပြည့်စုံ၍ ချုပ်ချယ်ခြင်းကင်းသော ဆင်ခြင်တွက်ဆမှုဖြင့် မှတ်ပုံတင်ရန် ငြင်းဆိုနိုင်သည်။

ဒါရိုက်တာများ၏ ဆောင်ရွက်ချက်များ

၁၁။ ဒါရိုက်တာများသည် ၎င်းတို့ သင့်လျော်သည် ထင်မြင်သည့်အတိုင်း လုပ်ငန်းဆောင်ရွက်ရန် တွေ့ဆုံ ဆွေးနွေးခြင်း၊ အစည်းအဝေး ရွှေ့ဆိုင်းခြင်း၊ အချိန်မှန်စည်းဝေးခြင်း၊ အစည်းအဝေးအထမြောက်ရန် အနည်းဆုံး ဒါရိုက်တာဦးရေသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ယင်းသို့ မသတ်မှတ်ပါက ဒါရိုက်တာနှစ်ဦးတက်ရောက်လျှင် အစည်းအဝေးထမြောက်ရမည်။ အစည်းအဝေးတွင် မည်သည့်ပြဿနာမဆို ပေါ်ပေါက်ပါက မန်နေးဂျင်းဒါရိုက်တာ၏ အဆုံးအဖြတ်သည်အတည်ဖြစ်ရမည်။ မည်သည့် ကိစ္စများကိုမဆို မဲခွဲဆုံးဖြတ်ရာတွင် မဲအရေအတွက် တူနေပါက သဘာပတိသည် ဒုတိယမဲ သို့မဟုတ် အနိုင်မဲကို ပေးနိုင်သည်။

၁၂။ ဒါရိုက်တာများ၏ အစည်းအဝေးကို မည်သည့်ဒါရိုက်တာကမဆို အချိန်မရွေး ခေါ်နိုင်သည်။

၁၃။ ဒါရိုက်တာအားလုံးက လက်မှတ်ရေးထိုးထားသော ရေးသားထားသည့်ဆုံးဖြတ်ချက်တစ်ရပ်သည် နည်းလမ်းတကျ ခေါ်ယူကျင်းပသော အစည်းအဝေးက အတည်ပြုသည့် ဆုံးဖြတ်ချက်ကဲ့သို့ပင် ကိစ္စအားလုံး အတွက် အကျိုးသက်ရောက်စေရမည်။

ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ

၁၄။ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ နောက်ဆက်တွဲဇယားပုံစံ (က)ပါ စည်းမျဉ်းအပိုဒ် ၇၁ တွင် ပေးအပ်ထားသော အထွေထွေ အာဏာများကို မထိခိုက်စေဘဲဒါရိုက်တာများသည် အောက်ဖော်ပြပါ အာဏာများ ရှိရမည်ဟု အတိအလင်း ထုတ်ဖော်ကြေညာသည်။ အာဏာဆိုသည်မှာ -

(၁) ဒါရိုက်တာများက သင့်လျော်သည်ဟုယူဆသော တန်ဖိုးနှင့်စည်းကမ်းများ၊ အခြေအနေများ သတ်မှတ်၍ ကုမ္ပဏီကရယူရန်အာဏာရှိသည့် မည်သည့်ပစ္စည်း၊ အခွင့်အရေးများ၊ အခွင့်အလမ်းများကိုမဆိုဝယ်ယူရန် သို့မဟုတ် အခြားနည်းလမ်းများဖြင့်ရယူပိုင်ဆိုင်ရန်အပြင် ကုမ္ပဏီကပိုင်ဆိုင်ခွင့်ရှိသောမည်သည့်ပစ္စည်း၊ အခွင့်အရေးများ၊ အခွင့်အလမ်းများကိုမဆို သင့်တော်သောစည်းကမ်းချက်များ သတ်မှတ်၍ရောင်းချခြင်း၊ အငှားချခြင်း၊ စွန့်လွှတ်ခြင်း၊ သို့မဟုတ် အခြားနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန်။

(၂) သင့်လျော်သောစည်းကမ်းသတ်မှတ်ချက်များဖြင့်ငွေကြေးများကိုချေးငှားရန် သို့မဟုတ်အဆိုပါချေးငှား သော ငွေကြေးများကို ပြန်လည်ပေးဆပ်ရန်အတွက် အာမခံများထားရှိရန်အပြင်၊ အထူးသဖြင့် ဤကုမ္ပဏီ၏ ဒီဘင်ချာများ၊ ဒီဘင်ချာစတော့(ခ်)များ၊ ခေါ်ယူခြင်းမပြုရသေးသော ရင်းနှီးငွေများအပါအဝင် ယခုလက်ရှိနှင့် နောင်ရှိမည့် ပစ္စည်းများအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အပေါင်ပြု၍ ထုတ်ဝေရန်။

(၃) ဤကုမ္ပဏီက ရယူထားသော အခွင့်အရေးများ သို့မဟုတ် ဝန်ဆောင်မှုများအတွက် အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ငွေကြေးအားဖြင့် ပေးချေရန်၊ သို့မဟုတ် အစုရှယ်ယာများ၊ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများ သို့မဟုတ် ဤကုမ္ပဏီ၏အခြားသော အာမခံစာချုပ်များကို ထုတ်ပေးရန်၊ ထို့အပြင် အဆိုပါ အစုရှယ်ယာများ ထုတ်ပေးရာ၌ ငွေအပြည့် ပေးသွင်းပြီးသော အစုရှယ်ယာအနေဖြင့် သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသ ပေးသွင်းပြီးသော အစုရှယ်ယာများ အနေဖြင့်သော်လည်းကောင်း သဘောတူညီသကဲ့သို့ ထုတ်ဝေပေးရန်နှင့် အဆိုပါ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများ သို့မဟုတ် ကုမ္ပဏီ၏ အခြားသော အာမခံစာချုပ်များဖြင့် ထုတ်ဝေပေးရာ၌ ခေါ်ဆိုခြင်း မပြုရသေးသော ရင်းနှီးငွေများ အပါအဝင် ဤကုမ္ပဏီ၏ ပစ္စည်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အပေါင်ပြု၍ဖြစ်စေ၊ ထိုကဲ့သို့မဟုတ်ဘဲဖြစ်စေ ထုတ်ပေးရန်။

(၄) ဤကုမ္ပဏီနှင့် ပြုလုပ်ထားသော ကန်ထရိုက်စာချုပ်များ၊ တာဝန်ယူထားသည့်လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်စေခြင်း အလို့ငှာခေါ်ယူခြင်း မပြုရသေးသော ရင်းနှီးငွေများ အပါအဝင် ဤကုမ္ပဏီ၏ ပစ္စည်းရပ်များ အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေါင်နှံ၍ သော်လည်းကောင်း၊ အပေါင်ပြု၍ သော်လည်းကောင်း သို့မဟုတ် အစုရှယ်ယာများအတွက် ငွေများ တောင်းခံခေါ်ယူ၍ သော်လည်းကောင်း ခွင့်ပြုရန် သို့မဟုတ် သင့်လျော်သည့်အတိုင်း ဆောင်ရွက်ရန်။

(၅) မန်နေဂျာများ၊ အတွင်းရေးမှူးများ၊ အရာရှိများ၊ စာရေးများ၊ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများကိုအမြဲတမ်း၊ ယာယီ သို့မဟုတ် အထူးကိစ္စရပ်များအတွက်ခန့်ထားခြင်း၊ ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်းများအတွက်လည်းကောင်း အဆိုပါ ပုဂ္ဂိုလ်တို့၏တာဝန်များ၊ အာဏာများ၊ လစာငွေများ၊ အခြားငွေကြေးများကို သတ်မှတ်ရာ၌လည်းကောင်း၊ အာမခံပစ္စည်းများ တောင်းခံရာ၌လည်းကောင်း သင့်လျော်သလိုဆောင်ရွက်ရန်၊ ထို့အပြင် အဆိုပါကိစ္စရပ်များအတွက် ကုမ္ပဏီ၏ မည်သည့်အရာရှိကိုမဆို ကိစ္စရပ်အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဒါရိုက်တာများ၏ကိုယ်စား ဆောင်ရွက်နိုင်ရေးအတွက် တာဝန်လွှဲအပ်ရန်။

(၆) ဤကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးအား ဒါရိုက်တာရာထူးနှင့် တွဲဖက်၍ မန်နေဂျင်း ဒါရိုက်တာ၊ အထွေထွေ မန်နေဂျာ၊ အတွင်းရေးမှူး သို့မဟုတ် ဌာနခွဲ မန်နေဂျာအဖြစ် ခန့်ထားရန်။

(၇) မည်သည့် အစုရှင်ထံမှမဆို ၎င်းတို့၏ အစုရှယ်ယာများအားလုံးကို ဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ စွန့်လွှတ်ခြင်းအား သဘောတူညီသောစည်းကမ်းများဖြင့် လက်ခံရန်။

(၈) ဤကုမ္ပဏီက ပိုင်ဆိုင်သော သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသော သို့မဟုတ် အခြားအကြောင်းများကြောင့်ဖြစ်သော မည်သည့် ပစ္စည်းကိုမဆို ကုမ္ပဏီ၏ကိုယ်စား လက်ခံထိန်းသိမ်းထားရန်အတွက် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်များကိုမဆို ခန့်ထားရန်နှင့် အဆိုပါ ယုံမှတ် အပ်နှံခြင်းများနှင့် ပတ်သက်၍ လိုအပ်သော စာချုပ်စာတမ်းများ ချုပ်ဆို ပြုလုပ်ရန်။

(၉) ဤကုမ္ပဏီ၏ အရေးအရာများနှင့် စပ်လျဉ်း၍ ဤကုမ္ပဏီက ပြုလုပ်သော သို့မဟုတ် ဤကုမ္ပဏီအပေါ် သို့မဟုတ် ဤကုမ္ပဏီ၏ အရာရှိများအပေါ် ပြုလုပ်သော တရားဥပဒေအရ စွဲဆို ဆောင်ရွက်မှုများကို တရားစွဲဆို၊ အရေးယူ၊ ခုခံကာကွယ်ရန် သို့မဟုတ် ခွင့်လွှတ်ရန်၊ ထို့အပြင် ဤကုမ္ပဏီက ရရန်ရှိသော ကြွေးမြီများနှင့် ဤကုမ္ပဏီအပေါ် တောင်းခံသော ကြွေးမြီများနှင့်ပတ်သက်၍ ပေးဆပ်ရန် အချိန်ကာလ ရွှေ့ဆိုင်းခွင့်ပြုခြင်း သို့မဟုတ် နှစ်ဦးနှစ်ဖက် သဘောတူ ကျေအေးခြင်းများ ပြုလုပ်ရန်။

(၁၀) ဤကုမ္ပဏီက ပေးရန်ရှိသော သို့မဟုတ် ရရန်ရှိသော ငွေတောင်းခံခြင်းများကို ဖြန်ဖြေရေး ခုံသမာဓိထံသို့ ဖြေရှင်းရန်အတွက် အပ်နှံရန်အပြင် ဖြန်ဖြေရေး ခုံသမာဓိ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။

(၁၁) ဤကုမ္ပဏီက ရရန်ရှိသောတောင်းဆိုချက်၊ တောင်းခံချက်များနှင့် ကုမ္ပဏီသို့ပေးရန်ရှိသော ငွေကြေးများအတွက် ပြေစာများ ပြုလုပ် ထုတ်ပေးခြင်း၊ လျှော်ပစ်ခြင်းနှင့် အခြားသောနည်းဖြင့်စွန့်လွှတ်ခြင်းများကို ပြုလုပ်ရန်။

(၁၂) လူမွဲစာရင်းခံရခြင်း၊ ကြွေးမြီး မဆပ်နိုင်ခြင်း ကိစ္စများနှင့် ပတ်သက်၍ ကုမ္ပဏီ၏ကိုယ်စား ဆောင်ရွက်ရန်။

(၁၃) ငွေလွှဲစာတမ်းများ၊ ချက်လက်မှတ်များ၊ ဝန်ခံကတိစာချုပ်များ ထပ်ဆင့် လက်မှတ်ရေးထိုးခြင်းများ၊ လျှော်ပစ်ခြင်းများ၊ ကန်ထရိုက် စာချုပ်များနှင့်စာရွက်စာတမ်းများကို ကုမ္ပဏီ၏ကိုယ်စား မည်သူက လက်မှတ် ရေးထိုးခွင့်ရှိသည်ကို စိစစ်သတ်မှတ်ရန်။

(၁၄) ဒါရိုက်တာများက သင့်လျော်သည်ဟု ယူဆပါက သင့်လျော် လျောက်ပတ်သောနည်းလမ်းများဖြင့် လတ်တလော အသုံးပြုရန် မလိုသေးသော ကုမ္ပဏီပိုင် ငွေများကို အာမခံပစ္စည်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရင်းနှီးမြှုပ်နှံထားရန်နှင့် စီမံခန့်ခွဲထားရန်။ ထို့အပြင် အချိန်ကာလအားလျော်စွာ မြှုပ်နှံထားသောငွေကို ပြန်လည်ရယူရန်နှင့် ပြင်ဆင်ပြောင်းလွှဲရန်။

(၁၅) ဤကုမ္ပဏီ၏ အကျိုးအတွက် ငွေကြေး စိုက်ထုတ် ကုန်ကျခံထားသော ဒါရိုက်တာ သို့မဟုတ် အခြားပုဂ္ဂိုလ်များက ကုမ္ပဏီ၏ (လက်ရှိနှင့် နောင်တွင်ရှိမည့်) ပစ္စည်းများကို ဤကုမ္ပဏီ၏ အမည်ဖြင့်ဖြစ်စေ၊ ဤကုမ္ပဏီ၏ ကိုယ်စားဖြစ်စေ ပေါင်နှံခြင်းကို သင့်လျော်သည်ဟု ယူဆပါက ဆောင်ရွက်ခွင့်ပြုရန်။ အဆိုပါ ပေါင်နှံခြင်းဆိုရာ၌ ရောင်းချနိုင်သည့် အာဏာနှင့် အခြားသော သဘောတူညီထားသည့် တရားဝင်သော တူညီချက်များနှင့် ဥပဒေပြဋ္ဌာန်းချက်များပါ ပါဝင်သည်။

(၁၆) ဤကုမ္ပဏီကခန့်အပ်ထားသော မည်သည့်အရာရှိသို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို အတိအကျဆောင်ရွက်ခဲ့သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုအတွက် ရရှိသော အမြတ်ငွေမှ ကော်မရှင်ပေးခြင်း သို့မဟုတ် ကုမ္ပဏီ၏ အထွေထွေ အမြတ်အစွန်းမှ ခွဲဝေပေး ခြင်းများ ပြုလုပ်ရန်နှင့် အဆိုပါကော်မရှင်များ၊ အမြတ်များခွဲဝေပေးခြင်း စသည်တို့ကို ဤကုမ္ပဏီ၏လုပ်ငန်းကုန်ကျစရိတ် တစ်စိတ်တစ်ဒေသအဖြစ် သတ်မှန်ရန်။

(၁၇) ဤကုမ္ပဏီ၏လုပ်ငန်းများ၊ အရာရှိများ ဝန်ထမ်းများနှင့် အစုရှင်များအတွက် ထုတ်ပြန်ထားသော စည်းမျဉ်းများ၊ စည်းကမ်းချက်များ၊ စည်းကမ်းဥပဒေများကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရန်။

(၁၈) ဤကုမ္ပဏီ၏လုပ်ငန်းအတွက် ဤကုမ္ပဏီ၏အမည်ဖြင့်ဖြစ်စေ၊ ဤကုမ္ပဏီ၏ကိုယ်စားဖြစ်စေ လိုအပ်သည်ဟု ယူဆလျှင် ညှိနှိုင်းဆွေးနွေးခြင်းနှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုခြင်းများကို ပြုလုပ်ရန်၊ ဖျက်သိမ်းရန်နှင့် ပြင်ဆင်ရန် အပြင် အဆိုပါ ဆောင်ရွက်ချက် စာချုပ်များနှင့် ကိစ္စရပ်များကိုလည်းကောင်း ၄င်းတို့နှင့် စပ်လျဉ်းသော ကိစ္စရပ်များကို လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ရန်။

(၁၉) ဒါရိုက်တာများက သင့်လျော်လျောက်ပတ်သည်ဟု ယူဆပါက ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းတွင် အကျိုးရှိစေရန်အတွက် မည်သည့် ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်၊ စီးပွားရေး အဖွဲ့အစည်း၊ ကုမ္ပဏီ သို့မဟုတ် ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်းထံမှ မဆို ငွေချေးယူရန်။

အထွေထွေအစည်းအဝေးကြီးများ

၁၅။ ကုမ္ပဏီကိုဥပဒေအရ ဖွဲ့စည်းတည်ထောင်ပြီးသည့်နေ့မှ တစ်ဆယ့်ရှစ်လအတွင်း အထွေထွေသင်းလုံးကျွတ် အစည်းအဝေးကြီးကိုကျင်းပရမည်။ ထို့နောက် ဒါရိုက်တာအဖွဲ့က သတ်မှတ်ပေးသည့် အချိန်နှင့် နေရာများတွင် ပြက္ခဒိန်နှစ်တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် (နောက်ဆုံးကျင်းပသည့် အထွေထွေအစည်းအဝေးကြီးနှင့် တစ်ဆယ့်ငါးလထက်မပိုသည့်အချိန်၌) ကျင်းပရမည်။ သင်းလုံးကျွတ် အစည်းအဝေးစတင်၍ လုပ်ငန်းအတွက် ဆွေးနွေးချိန်တွင် အစည်းအဝေးအထမြောက်ရန် သတ်မှတ်သည့် အစုရှင်အရေအတွက် မတက်ရောက်သော မည်သည့်သင်းလုံးကျွတ် အစည်းအဝေးတွင်မဆို လုပ်ငန်းနှင့် ပတ်သက်၍ ဆုံးဖြတ်ဆောင်ရွက်ခြင်းမပြုရ။ ဤတွင်အခြားနည်း သတ်မှတ်ပြဋ္ဌာန်းခြင်းမရှိလျှင် ထုတ်ဝေထားသည့် မ,တည် ရင်းနှီးငွေ အစုရှယ်ယာများ၏ ငါးဆယ်ရာခိုင်နှုန်းထက်မနည်း ပိုင်ဆိုင်ကြသည့် (နှစ်ဦးထက်မနည်းသော) အစုရှင်များ ကိုယ်တိုင်တက်ရောက်လျှင် လုပ်ငန်းကိစ္စအားလုံး ဆောင်ရွက်ရန်အတွက် အစည်းအဝေးအထမြောက်သည့်ဦးရေ ဖြစ်သည်။ အကယ်၍ ကုမ္ပဏီတွင်အစုရှင်အရေအတွက် နှစ်ဦးသာရှိသည့် ကိစ္စတွင်မူ ထိုနှစ်ဦးတည်းသည်ပင်လျှင် အစည်းအဝေး အထမြောက်ရန် သတ်မှတ်သည့် အရေအတွက်ဖြစ်စေရမည်။

အမြတ်ဝေစုများ

၁၆။ သင်းလုံးကျွတ်အစည်းအဝေးတွင် ဤကုမ္ပဏီ၏ အစုရှင်များအား ခွဲဝေပေးမည့် အမြတ်ဝေစုကို ကြေညာရမည်။ သို့ရာတွင် အမြတ်ဝေစုသည် ဒါရိုက်တာများက ထောက်ခံသော ငွေပမာဏထက် မကျော်လွန်စေရ။ သက်ဆိုင်ရာနှစ်၏ အမြတ်ပမာဏ သို့မဟုတ် အခြားမခွဲဝေရသေးသည့် အမြတ်ပမာဏမှအပ အမြတ်ဝေစုကို ခွဲဝေမပေးရ။

ရုံးဝန်ထမ်းများ

၁၇။ ကုမ္ပဏီသည် လုပ်ငန်းရုံးတစ်ခုကို ဖွင့်လှစ်၍ ဆောင်ရွက်မည်ဖြစ်ပြီး အရည်အချင်း ပြည့်မီသူပုဂ္ဂိုလ်တစ်ဦးအား အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ရန်နှင့် အခြားအရည်အချင်း ပြည့်မီသူများအား ရုံးဝန်ထမ်းများအဖြစ် ခန့်အပ်မည်ဖြစ်သည်။ လစာ၊ ခရီးသွားလာစရိတ်နှင့် အခြားအသုံးစရိတ်များကဲ့သို့သော ဥာဏ်ပူဇော်ခများနှင့် အခကြေးငွေများကို ဒါရိုက်တာအဖွဲ့က သတ်မှတ်မည်ဖြစ်ပြီး ၎င်းသတ်မှတ်ချက်များကို သင်းလုံးကျွတ် အစည်းအဝေးက အတည်ပြုရမည်။ အထွေထွေမန်နေဂျာသည် လုပ်ငန်းရုံး၏ ထိရောက်စွာလုပ်ငန်း လည်ပတ်မှုအားလုံးအတွက် တာဝန်ရှိစေရမည်ဖြစ်ပြီး မန်နေဂျင်း ဒါရိုက်တာအားတာဝန်ခံ၍ ဆောင်ရွက်ရမည်။

ငွေစာရင်းများ

၁၈။ ဒါရိုက်တာများသည် သင့်လျော်သည့် ငွေစာရင်းစာအုပ်များကို အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ ထားသိုထိန်းသိမ်း ဆောင်ရွက်ရမည်။

(၁) ကုမ္ပဏီ၏ ရငွေ၊ သုံးငွေများ၏ ပမာဏနှင့် ၎င်းရငွေ၊ သုံးငွေများ ဖြစ်ပေါ်ခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းကိစ္စများ။

(၂) ကုမ္ပဏီ၏ ကုန်ပစ္စည်းများ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများ။

(၃) ဤကုမ္ပဏီ၏ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များ။

၁၉။ ငွေစာရင်းစာအုပ်အားလုံးကို ဤကုမ္ပဏီ၏ မှတ်ပုံတင်ထားသော လုပ်ငန်းရုံး သို့မဟုတ် ဒါရိုက်တာများက သင့်လျော်သည်ဟု ထင်မြင်ယူဆသော အခြားနေရာတွင် သိမ်းဆည်းထားရမည်ဖြစ်ပြီး၊ ရုံးချိန်အတွင်း၌ ဒါရိုက်တာများက စစ်ဆေးနိုင်ရန် ပြသထားရမည်။

စာရင်းစစ်

၂၀။ စာရင်းစစ်များကို ခန့်အပ်ထားရမည်။ ၎င်းစာရင်းစစ်များ၏ တာဝန်သည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ သို့မဟုတ် အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်သည့် စည်းမျဉ်း စည်းကမ်းများနှင့် လိုက်လျောညီထွေ ဖြစ်ရမည်။

နို့တစ်စာ

၂၁။ ဤကုမ္ပဏီသည် မည်သည့်အစုရှင်ထံသို့မဆို နို့တစ်စာကို လက်ရောက်ပေးအပ်ခြင်း သို့မဟုတ် နို့တစ်စာပါသော စာကို စာတိုက်ခ ကြိုတင်ပေးထား၍ ၎င်းအစုရှင်ထံ မှတ်ပုံတင်လိပ်စာအတိုင်း စာတိုက်မှတစ်ဆင့် လိပ်မူ ပေးပို့ခြင်းအားဖြင့် ပေးပို့နိုင်သည်။

တံဆိပ်

၂၂။ ဒါရိုက်တာများသည် တံဆိပ်ကို လုံခြုံစွာထိန်းသိမ်းထားရန်အတွက် စီမံဆောင်ရွက်ရမည်။ ထိုတံဆိပ်ကို ဒါရိုက်တာများကကြိုတင်ပေးအပ်ထားသည့် ခွင့်ပြုချက်ဖြင့်မှတစ်ပါး၊ ထို့အပြင် အနည်းဆုံး ဒါရိုက်တာတစ်ဦး ရှေ့မှောက်တွင်မှတစ်ပါး မည်သည့်အခါမျှ မသုံးရ။ တံဆိပ်ရိုက်နှိပ်ထားသည့် စာရွက်စာတမ်းတိုင်းတွင် ထိုဒါရိုက်တာက လက်မှတ်ရေးထိုးရမည်။

လျော်ကြေး

၂၃။ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၈၆ (ဂ) တွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များ၊ လက်ရှိတရားဝင်တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ကုမ္ပဏီ၏ ဒါရိုက်တာ၊ စာရင်းစစ်၊ အတွင်းရေးမှူး သို့မဟုတ် အခြားအရာရှိ တစ်ဦးဦးမှာ မိမိ၏ တာဝန် ဝတ္တရားများကို ဆောင်ရွက်ရာ၌ဖြစ်စေ၊ ထိုတာဝန် ဝတ္တရားများနှင့် စပ်လျဉ်း၍ဖြစ်စေ ကျခံခဲ့ရသည့်စရိတ်များ၊ တောင်းခံငွေများ၊ ဆုံးရှုံးငွေများ၊ ကုန်ကျငွေများနှင့် ကြွေးမြီတာဝန်များ အတွက် ကုမ္ပဏီထံမှ လျော်ကြေး ရထိုက်ခွင့်ရှိစေရမည်။

ဖျက်သိမ်းခြင်း

၂၄။ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီအား ဖျက်သိမ်းနိုင်သည်။ ယင်းသို့ ဖျက်သိမ်းရာတွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေများနှင့် ယင်းဥပဒေများအား အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲထားသည့် တရားဥပဒေများတွင် ပါဝင်သည့် စည်းမျဉ်းများအတိုင်း လိုက်နာပြုလုပ်ရမည်။

❖ ❖ ❖ ❖ ❖ ❖ ❖

အောက်တွင် အမည်၊ နိုင်ငံသား၊ နေရပ်နှင့် အကြောင်းအရာစုံလင်စွာပါသော ဇယားတွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့ ကိုယ်စီကိုယ်ငှသည် ဤသင်းဖွဲ့စည်းမျဉ်းအရ ကုမ္ပဏီတစ်ခုဖွဲ့စည်းရန် လိုလားသည့်အလျောက် ကျွန်ုပ်တို့၏ အမည်အသီးသီးနှင့် ယှဉ်တွဲ၍ပြထားသော အစုရှယ်ယာများကို ကုမ္ပဏီ၏ မတည်ရင်းနှီးငွေတွင် ထည့်ဝင်ရယူကြရန် သဘောတူကြပါသည်။

စဉ်	အစုထည့်ဝင်သူများ၏ အမည်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်	နိုင်ငံသားနှင့် အမျိုးသား မှတ်ပုံတင်အမှတ်	ဝယ်ယူသော အစုရှယ်ယာ ဦးရေ	ထိုးမြဲလက်မှတ်
၁။	Chaze Industrial Co. Ltd 225 Moo7, Gateway Industrial Estate, A.Plagyao, Chachengsao, 24190 Thailand. Represented by: Mr. Vijendra Kedia 9, Hungerford Street, Flat 3C, PS. Shakespeare Sarani, Kolkata 700017, Republic of India. (Businessman)	Incorporated in Thailand I.C. No. 0705552000611 Indian P.P No. J 3490167	7,500 Shares	
၂။	Newmann Engineering Pvt. Ltd 1, A.J.C. Bose Road, 4th Floor, Kolkata - 700020, West Bengal, Republic of India. Represented by: Mr. Zahir Wahab Brindaban Garden A4 2nd Floor, 98 Christopher Road, Kolkata-46, Republic of India. (Businessman)	Incorporated in India I.C. No. U01211WB1995-PTC067061 Indian P.P No. G 9151429	7,500 Shares	

ရန်ကုန်။ နေ့စွဲ။ ၂၀၁၅ ခုနှစ်၊ လ၊ ရက်။

အထက်ပါလက်မှတ်ရှင်များသည် ကျွန်ုပ်၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြပါသည်။

THE MYANMAR COMPANIES ACT

PRIVATE COMPANY LIMITED BY SHARES

Memorandum Of Association

OF

MYANMAR SMELTING & REFINING **COMPANY LIMITED**

❖ ❖ ❖ ❖ ❖ ❖ ❖

I. The name of the Company is MYANMAR SMELTING & REFINING COMPANY LIMITED.

II. The registered office of the Company will be situated in the Union of Myanmar.

III. The objects for which the Company is established are as on the next page.

IV. The liability of the members is limited.

V. The authorised capital of the Company is US$ 3,000,000 /- (XXXXX United States Dollars Three Million Only) divided into (300,000) shares of XX US$ 10 /- (XXXXX United Stares Dollars Ten Only) each, with power in General Meeting either to increase, reduce or alter such capital from time to time in accordance with the regulations of the Company and the legislative provisions for the time being in force in this behalf.

Objectives of Industry and Manufacturing

(1) To carry on the business of manufacturing, growing, milling and preserving etc; of the following commodities permitted by the Government, either solely on its own or in Joint-venture with any local or foreign partners under CMP basis.

Smelt and Refine all Non-Ferrous Metals (like waste acid lead batteries, lead scrap, aluminium scrap, etc) and manufacture plastic chips or granules for 100% exports.

(2) To import machinery, spare parts, raw materials and others necessary for those activities mentioned above and to sell wholesale and retail finished and semi-finished products locally and abroad.

(3) To borrow money for the benefit of the Company's business from any person, firm, company, bank or financial organization in the manner that the Company shall think fit.

PROVISO:- *Provide that the Company shall not exercise any of the above objects whether in the Republic of the Union of Myanmar or elsewhere, save in so far as it may be entitled, so as to do in accordance with the Laws, Orders and Notifications in force from time to time and only subject to such permission and or approval as may be prescribed by the Laws, Orders and Notifications of the Republic of the Union of Myanmar for the time being in force.*

We, the several persons, whose names, nationalities, addresses and descriptions are subscribed below, are desirous of being formed into a Company in pursuance of this Memorandum of Association, and we respectively agree to take the number of shares in the capital of the Company set opposite our respective names.

Sr. No.	Name, Address and Occupation of Subscribers	Nationality & P.P No.	Number of shares taken	Signatures
1.	Chaze Industrial Co. Ltd 225 Moo7, Gateway Industrial Estate, A.Plagyao, Chachengsao, 24190 Thailand. <u>Represented by:</u> Mr. Vijendra Kedia 9, Hungerford Street, Flat 3C, PS. Shakespeare Sarani, Kolkata - 700017, Republic of India. (Businessman)	Incorporated in Thailand I.C. No. 0705552000611 Indian P.P No. J 3490167	7,500 Shares	
2.	Newmann Engineering Pvt. Ltd 1, A.J.C. Bose Road, 4th Floor, Kolkata 700020, West Bengal, Republic of India. <u>Represented by:</u> Mr. Zahir Wahab Brindaban Garden A4 2nd Floor, 98 Christopher Road, Kolkata-46, Republic of India. (Businessman)	Incorporated in India I.C. No. U01211WB1995- PTC067061 Indian P.P No. G 9151429	7,500 Shares	

Yangon. Dated the day of , 2015.
It is hereby certified that the persons mentioned above
put their signatures in my presence

THE MYANMAR COMPANIES ACT

PRIVATE COMPANY LIMITED BY SHARES

Articles Of Association

OF

MYANMAR SMELTING & REFINING **COMPANY LIMITED**

❖ ❖ ❖ ❖ ❖ ❖ ❖

1. The regulations contained in Table 'A' in the First Schedule to the Myanmar Companies Act shall apply to the Company save in so far as such regulations which are inconsistent with the following Articles. The compulsory regulations stipulated in Section 17 (2) of the Myanmar Companies Act shall always be deemed to apply to the Company.

PRIVATE COMPANY

2. The Company is to be a Private Company and accordingly following provisions shall have effect: -

   (a) The mumber of the Company , exclusive of persons who are in the employment of the Company, shall be limited to fifty.

   (b) Any invitation to the public to subscribe for any share or debenture or debenture stock of the Company is hereby prohibited.

CAPITAL AND SHARES

3. The authorised capital of the Company is ~~Ks.~~ US$ 3,000,000 /- (~~Kyats~~ United States Dollars Three Million Only) divided into (300,000) shares of ~~Ks.~~ US$ 10 /- (~~Kyats~~ United States Dollars Ten Only) each, with power in General Meeting either to increase, reduce or alter such capital from time to time in accordance with the regulations of the Company and the legislative provisions for the time being in force in this behalf.

4. Subject to the provisions of the Myanmar Companies Act the shares shall be under the control of the Directors, who may allot or otherwise dispose of the same to such persons and on such terms and conditions as they may determine.

5. The certificate of title to share shall be issued under the Seal of the Company, and signed by the General Manager or some other persons nominated by the Board of Directors. If the share certificate is defaced, lost or destroyed, it may be renewed on payment of such fee, if any, and on such terms, if any, as to evidence and indemnity as the Directors may think fit. The legal representative of a deceased member shall be recognised by the Directors.

6. The Directors may, from time to time make call upon the members in respect of any money unpaid on their shares, and each member shall be liable to pay the amount of every call so made payable by instalments or may be revoked or postponed as the Directors may determine.

DIRECTORS

7. Unless otherwise determined by a General Meeting the number of Directors shall not be less than (2) and more than (9).

The First Directors shall be: -

(1) Mr. Vijendra Kedia
(2) Mr. Zahir Wahab
(3)
(4)
(5)

8. The Directors may from time to time appoint one of their body to the office of the Managing Director for such terms and at such remuneration as they think fit and he shall have all the powers delegated to him by the Board of Directors from time to time.

9. The qualification of a Director shall be the holding of at least (-) shares in the Company in his or her own name and it shall be his duty to comply with the provision of Section (85) of the Myanmar Companies Act.

10. The Board of Directors may in their absolute and uncontrolled discretion refuse to register any proposed transfer of shares without assigning any reason.

PROCEEDINGS OF DIRECTORS

11. The Director may meet together for the despatch of business, adjourn and otherwise regulate their meeting as they think fit and determine the quorum necessary for the transaction of business. Unless otherwise determined, two shall form a quorum. If any question arising at any meeting the Managing Director's decision shall be final. When any matter is put to a vote and if there shall be an equality of votes, the Chairman shall have a second or casting vote.

12. Any Director may at any time summon a meeting of Directors.

13. A resolution in writing signed by all the Directors shall be as effective for all purposes as a resolution passed out at meeting of the Directors, duly called, held and constituted

POWERS AND DUTIES OF DIRECTORS

14. Without prejudice to the general power conferred by Regulation 71 of the Table "A" of the Myanmar Companies Act, it is hereby expressly declared that the Directors shall have the following powers, that is to say power:-

(1) To purchase or otherwise acquire for the Company any property, rights or privileges which the Company is authorized to acquire at such price, and generally on such terms and conditions as they think fit; also to sell, lease, abandon or otherwise deal with any property, rights or privileges to which the Company may be entitled, on such terms and conditions as they may think fit.

(2) To raise, borrow or secure the payment of such sum or sums in such manner and upon such terms and conditions in all respects as they think fit and in particular by the issue of debentures or debenture stocks of the Company charged upon all or any part of the property of the Company (both present and future) including its uncalled capital for the time being.

(3) At their discretion, to pay for any rights acquired or services rendered to the Company, either wholly or partially in cash or in shares, bonds, debentures or other securities of the Company and any such shares may be issued either as fully paid up or with such amount credited as paid up thereon as may be agreed upon; and any such bonds, debentures or other securities may be either specifically charged upon all or any part of the property of the Company and its uncalled capital or not so charged.

(4) To secure the fulfilment of any contract or engagement entered into by the Company by mortgage or charge upon all or any of the property of the Company and its uncalled capital for the time being or by granting calls on shares or in such manner as they may think fit.

(5) To appoint at their discretion, remove or suspend such Managers, Secretaries, Officers, Clerks, Agents and Servants for permanent, temporary or special services as they may from time to time think fit and to determine their duties and powers and fix their salaries or emoluments and to require security in such instances in such amount as they think fit and to depute any officers of the Company to do all or any of these things on their behalf.

(6) To appoint a Director as Managing Director, General Manager, Secretary or Departmental Manager in conjunction with his Directorship of the Company.

(7) To accept from any member on such terms and conditions as shall be agreed on the surrender of his shares or any part thereof.

(8) To appoint any person or persons to accept and hold in trust for the Company any property belonging to the Company or in which it is interested or for any other purposes and to execute and do all such deeds and things as may be requisite in relation to any such trust.

(9) To institute, conduct, defend of abandon any legal proceedings by or against the Company or its officers or otherwise concerning the affairs of the Company and also to compound and allow time for payment or satisfaction of any debts due to or of any claims and demands by or against the Company.

(10) To refer claims and demands by or against the Company to arbitration and to observe and perform the awards.

(11) To make and give receipts, releases and other discharges for money payable to the Company and for the claims and demands of the Company.

(12) To act on behalf of the Company in all matters relating to bankruptcy and insolvency.

(13) To determine who shall be entitled to sign bills of exchange, cheques, promissory notes, receipts, endorsements, releases, contracts and documents for or on behalf of the Company.

(14) To invest, place on deposit and otherwise deal with any of the moneys of the Company not immediately required for the purpose thereof, upon securities or without securities and in such manners as the Directors may think fit, and from time to time vary or realize such investments.

(15) To execute in the name and on behalf of the Company in favour of any Director or other person who may incur or be about to incur any personal liability for the benefit of the Company, such mortgages of the Company's property (present and future) as they think fit and any such mortgage may contain a power of sale and such other powers, covenants and provisions as shall be agreed on.

(16) To give any officer or other person employed by the Company a commission on the profits of any particular business or transaction or a share in the general profit of the Company and such commission or share of profit shall be treated as part of the working expenses of the Company.

(17) From time to time, to make, vary and repeal bye-laws for the regulation of the business of the Company, the officers and servants or the members of the Company or any section thereof.

(18) To enter into all such negotiations and contracts and rescind and vary all such contracts and execute and do all such acts, deeds and things in the name and on behalf of the Company as they may consider expedient for or in relation to any of the matter aforesaid or otherwise for the purposes of the Company.

(19) To borrow money for the benefit of the Company's business from any person, firm or company or bank or financial organization of local and abroad in the manner that the Directors shall think fit.

GENERAL MEETINGS

15 A general meeting shall be held within eighteen months from the date of its incorporation and thereafter at least once in every calendar year at such time (not being more than fifteen months after the holding of the last preceding general meeting) and places as may be fixed by the Board of Directors. No business shall be transacted at any general meeting unless a quorum of members is presented at the time when the meeting proceeds to business, save as herein otherwise provided Member holding not less than 50 percent of the issued shares capital (not less than two members) personally present, shall form a quorum for all purposes. And if and when in the case of there are only two, number of members in the Company, those two members shall form a quorum.

DIVIDENDS

16. The Company in general meeting may declare a dividend to be paid to the members, but no dividend shall exceed the amount recommended by the Directors. No dividends shall be paid otherwise than out of the profits of the year or any other undistributed profits.

OFFICE STAFF

17. The Company shall maintain an office establishment and appoint a qualified person as General Manager and other qualified persons as office staffs. The remunerations and allowances such as salaries, travelling allowances and other expenditures incidental to the business shall be determined by the Board of Directors, and approved by the general meeting. The General Manager shall be responsible for the efficient operation of the office in every respect and shall be held accountable at all times to the Managing Director.

ACCOUNTS

18. The Directors shall cause to be kept proper books of account with respect to:-

(1) all sums of money received and expended by the Company and the matters in respect of which the receipts and expenditures take place;

(2) all sales and purchases of goods by the Company;

(3) all assets and liabilities of the Company.

19. The books of account shall be kept at the registered office of the Company or at such other place as the Directors shall think fit and shall be opened to inspection by the Directors during office hours.

AUDIT

20. Auditors shall be appointed and their duties regulated in accordance with the provisions of the Myanmar Companies Act or any statutory modifications thereof for the time being in force.

NOTICE

21. A notice may be given by the Company to any member either personally or sending it by post in a prepaid letter addressed to his registered address.

THE SEAL

22. The Directors shall provide for the safe custody of the Seal, and the Seal shall never be used except by the authority of the Directors previously given, and in the presence of one Director at least, who shall sign every instrument to which the Seal is affixed.

INDEMNITY

23. Subject to the provisions of Section 86 (C) of the Myanmar Companies Act and the existing laws, every Director, Auditor, Secretary or other officers of the Company shall be entitled to be indemnified by the Company against all costs, charges, losses, expenses and liabilities incurred by him in the execution and discharge of the duties or in relation thereto.

WINDING-UP

24. Subject to the provisions contained in the Myanmar Companies Act and the statutory modification thereupon, the Company may be wound up voluntarily by the resolution of General Meeting.

❖ ❖ ❖ ❖

We, the several persons, whose names, nationalities, addresses and descriptions are subscribed below, are desirous of being formed into a Company in pursuance of this Articles of Association, and we respectively agree to take the number of shares in the capital of the Company set opposite our respective names.

Sr. No.	Name, Address and Occupation of Subscribers	Nationality & P.P No.	Number of shares taken	Signatures
1.	Chaze Industrial Co. Ltd 225 Moo7, Gateway Industrial Estate, A.Plagyao, Chachengsao, 24190 Thailand. Represented by: Mr. Vijendra Kedia 9, Hungerford Street, Flat 3C, PS. Shakespeare Sarani, Kolkata 700017, Republic of India. (Businessman)	Incorporated in Thailand I.C. No. 0705552000611 Indian P.P No. J 3490167	7,500 Shares	
2.	Newmann Engineering Pvt. Ltd 1, A.J.C. Bose Road, 4th Floor, Kolkata - 700020, West Bengal, Republic of India. Represented by: Mr. Zahir Wahab Brindaban Garden A4 2nd Floor, 98 Christopher Road, Kolkata-46, Republic of India. (Businessman)	Incorporated in India I.C. No. U01211WB1995-PTC067061 Indian P.P No. G 9151429	7,500 Shares	

Yangon. Dated the day of , 2015.
It is hereby certified that the persons mentioned above put their signatures in my presence.

FORM XXVI

PARTICULARS OF DIRECTORS, MANAGERS AND MANAGING AGENTS AND OF ANY CHANGES THEREIN

(Myanmar Companies Act, See Section 87)

Name of Company : MYANMAR SMELTING & REFINING COMPANY LIMITED

Presented by : Mr. Zahir Wahab
Director

	The Present Christian name or names of surnames	Nationality, National Registration Card No.	Usual Residential Address	Other Business Occupation	Changes
1.	Mr. Vijendra Kedia	Indian P.P No. J 3490167	9, Hungerford Street, Flat 3C, PS. Shakespeare Sarani, Kolkata 700017, Republic of India.	Businessman	Director
2.	Mr. Zahir Wahab	Indian P.P No. G 9151429	Brindaban Garden A4 2nd Floor, 98 Christopher Road, Kolkata-46, Republic of India.	Businessman	Director

NOTE :

(1) A complete list of the Directors or Managers or Managing Agents shown as existing in the last particulars.

(2) A note of the changes since the last list should be made in the column for " Changes" by placing against the new Director's name the word " in place of ...." and by writing against any former Director's name the word "dead " " resigned" or as the case may be giving the date of change against the entry

Signature ....

Designation ... Mr. Zahir Wahab Director ....

Dated this ....